

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ပြန်တမ်း

အမှတ် ၄၂ | ရန်ကုန်မြို့ { ၁၃၈၂ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၁၅ ရက်
(၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလ ၁၆ ရက်) } သောကြာနေ့ [အတွဲ ၇၃

ဤအပိုင်းကို သီးခြားစုပေါင်း၍တွဲထားနိုင်ရန် သီးခြားစာမျက်နှာတပ်ထားပါသည်။

အပိုင်း ၁

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

နိုင်ငံတော်သမ္မတရုံး

အမိန့်ကြော်ငြာစာအမှတ် (၉၇/၂၀၂၀)

၁၃၈၂ ခုနှစ်၊ ဒုတိယဝါဆိုလပြည့်ကျော် ၁၅ ရက်
(၂၀၂၀ ပြည့်နှစ်၊ ဩဂုတ်လ ၁၈ ရက်)

ဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူးများ ခန့်ထားခြင်း

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတသည် အောက်ဖော်ပြပါပုဂ္ဂိုလ်များကို ယင်းတို့နှင့်ယှဉ်တွဲဖော်ပြထားသည့် ဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူး ရာထူးနေရာများတွင် တာဝန်ဝတ္တရားများကို စတင်ဆောင်ရွက်သည့်နေ့မှစ၍ အစမ်းခန့်ထားလိုက်သည်-

အမည်၊ ရာထူး၊ ဌာန

- (၁) ဒေါက်တာ ဥဗ္ဗာကျော်
ဒုတိယဝန်ထမ်းချုပ်
ရန်ကုန်အဝေးသင်တက္ကသိုလ်
အဆင့်မြင့်ပညာဦးစီးဌာန
ပညာရေးဝန်ကြီးဌာန

ခန့်ထားသည့် ရာထူး၊ ဌာန

- ဝန်ထမ်းချုပ်
ရန်ကုန်အဝေးသင်တက္ကသိုလ်
အဆင့်မြင့်ပညာဦးစီးဌာန
ပညာရေးဝန်ကြီးဌာန

- (၂) ပါမောက္ခ ဒေါက်တာ ခင်သန်းညွန့်
ပါမောက္ခ/ဌာနမှူး
ဆေးဘက်ဆိုင်ရာဓာတ်ခွဲခန်းပညာဌာန
ဆေးဘက်ဆိုင်ရာဓာတ်ခွဲခန်းပညာတက္ကသိုလ်
(မန္တလေး)
ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန

- ပါမောက္ခချုပ်
ဆေးဘက်ဆိုင်ရာဓာတ်ခွဲခန်းပညာတက္ကသိုလ်
(မန္တလေး)
ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန

(ပုံ) ဝင်းမြင့်

နိုင်ငံတော်သမ္မတ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
နိုင်ငံတော်သမ္မတရုံး
အမိန့်ကြော်ငြာစာအမှတ် (၉၈/၂၀၂၀)
၁၃၈၂ ခုနှစ်၊ ဝါခေါင်လဆန်း ၂ ရက်
(၂၀၂၀ ပြည့်နှစ်၊ ဩဂုတ်လ ၂၀ ရက်)

တိုင်းရင်းသားလူမျိုးများ အခွင့်အရေးမြှင့်တင်ရေးကော်မတီ
တွဲဖက်အတွင်းရေးမှူး ဖြည့်စွက်ဖွဲ့စည်းခြင်း

နိုင်ငံတော်သမ္မတရုံး၏ ၂၀၂၀ ပြည့်နှစ်၊ ဩဂုတ်လ ၁၀ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် ၉၄/၂၀၂၀ ဖြင့်
ဖွဲ့စည်းခဲ့သော တိုင်းရင်းသားလူမျိုးများ အခွင့်အရေးမြှင့်တင်ရေးကော်မတီ တွင် တိုင်းရင်းသား
လူမျိုးများရေးရာဝန်ကြီးဌာန၊ တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊
ညွှန်ကြားရေးမှူးချုပ် ဦးမင်းအေးကို ကို တွဲဖက်အတွင်းရေးမှူးအဖြစ် ဖြည့်စွက်ဖွဲ့စည်းလိုက်သည်။

(ပုံ) ဝင်းမြင့်
နိုင်ငံတော်သမ္မတ
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
ပြည်ထောင်စုအစိုးရအဖွဲ့
အမိန့်ကြော်ငြာစာအမှတ် (၇၀/၂၀၂၀)
၁၃၈၂ ခုနှစ်၊ ဒုတိယဝါဆိုလပြည့်ကျော် ၈ ရက်
(၂၀၂၀ ပြည့်နှစ်၊ ဩဂုတ်လ ၁၁ ရက်)

အရေးယူဆောင်ရွက်သည့်တရားမဝင်ကုန်ပစ္စည်းများ၊ နိုင်ငံခြားငွေနှင့် ရွှေစင်ရွှေသား
စသည်တို့နှင့်စပ်လျဉ်း၍ ဆုငွေချီးမြှင့်ခြင်းဆိုင်ရာအမိန့်

၁။ ပြည်ထောင်စုအစိုးရအဖွဲ့သည် တရားမဝင်ကုန်ပစ္စည်းများနှင့်ပတ်သက်၍ ဆုငွေချီးမြှင့်ခြင်းဆိုင်ရာ
အမိန့်ကို ၁-၆-၁၉၈၁ ရက်စွဲပါ အမိန့်အမှတ် ၃/၈၁ ဖြင့်လည်းကောင်း၊ ၁၃-၁-၂၀၁၂ ရက်စွဲပါ
အမိန့်ကြော်ငြာစာအမှတ် ၄/၂၀၁၂ နှင့် ၂၇-၁၀-၂၀၁၅ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် ၁၂၄/၂၀၁၅
ဖြင့်လည်းကောင်းထုတ်ပြန်ခဲ့ပါသည်။ အမိန့်ကြော်ငြာစာအမှတ် ၁၂၄/၂၀၁၅ ပြင်ဆင်သည့်အမိန့်ကို
၁၁-၄-၂၀၁၇ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် ၄၉/၂၀၁၇ ဖြင့်လည်းကောင်း၊ ဒုတိယအကြိမ်
ပြင်ဆင်သည့်အမိန့်ကို ၁၉-၆-၂၀၁၉ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် ၄၀/၂၀၁၉ ဖြင့်လည်းကောင်း
အသီးသီးထုတ်ပြန်ခဲ့ပြီးဖြစ်ပါသည်။

၂။ တည်ဆဲဥပဒေ၊ နည်းဥပဒေများ၊ စည်းမျဉ်း၊ စည်းကမ်း၊ လုပ်ထုံးလုပ်နည်းများကို ဆန့်ကျင်၍
တရားဝင်ခွင့်ပြုချက်မရှိဘဲ ပြည်ပသို့တင်ပို့သော သို့မဟုတ် ပြည်တွင်းသို့ တင်သွင်းသော တရားမဝင်
ကုန်ပစ္စည်းများသာမက နိုင်ငံခြားငွေနှင့် ရွှေစင်ရွှေသားစသည်တို့အား ဖမ်းဆီးရမိပါက ဒဏ်တပ်ရိုက်ခြင်း၊
ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းပြီး ရွေးယူဒဏ်ငွေတပ်ရိုက်ခြင်းနှင့် ထုခွဲရောင်းချခြင်းတို့ဆောင်ရွက်လျက်
ရှိပြီး ယင်းတို့မှရရှိငွေများအား ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေသို့ဖြစ်စေ၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်
ဘဏ္ဍာရန်ပုံငွေသို့ဖြစ်စေ ထည့်သွင်းခြင်း၊ နိုင်ငံခြားငွေနှင့် ရွှေစင်ရွှေသားစသည်တို့ကို သက်ဆိုင်ရာဝန်ကြီး
ဌာနသို့ လွှဲပြောင်းခြင်း၊ သတင်းပေးသူ၊ စုံစမ်းထောက်လှမ်းရှာဖွေဖမ်းဆီးသည့်အဖွဲ့အစည်းနှင့် အရေးယူ
ဆောင်ရွက်သည့်အဖွဲ့အစည်းများအား ဆုငွေအဖြစ် ထုတ်ပေးခြင်းများ ဆောင်ရွက်သွားမည်ဖြစ်ပါသည်။

၃။ အဆိုပါ တရားမဝင်ကုန်ပစ္စည်းများ၊ နိုင်ငံခြားငွေနှင့် ရွှေစင်ရွှေသားစသည်တို့ကို ပိုမိုကျယ်ပြန့်စွာ ထိန်းချုပ်နိုင်ရန်အလို့ငှာ ဖမ်းဆီးအရေးယူဆောင်ရွက်သည့် တရားမဝင်ကုန်ပစ္စည်းများ၊ နိုင်ငံခြားငွေနှင့် ရွှေစင်ရွှေသားစသည်တို့အနက် သက်ဆိုင်ရာဝန်ကြီးဌာနများသို့ လွှဲပြောင်းရန်သတ်မှတ်ထားသည့်ကုန်ပစ္စည်း များနှင့် ဖျက်ဆီးရသောကုန်ပစ္စည်းများမှအပ ကျန်ကုန်ပစ္စည်းများကို ဒဏ်တပ်ရိုက်ခြင်း၊ ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းပြီး ရွေးယူဒဏ်ငွေတပ်ရိုက်ခြင်း၊ ထုခွဲရောင်းချခြင်းတို့မှရရှိငွေနှင့် နိုင်ငံခြားငွေ၊ ရွှေစင်ရွှေသား စသည်တို့ကို သက်ဆိုင်ရာဝန်ကြီးဌာနများသို့ လွှဲပြောင်းခြင်းအတွက် တန်ဖိုးသင့်ငွေတို့အား ပြည်ထောင်စု ဘဏ္ဍာရန်ပုံငွေသို့ဖြစ်စေ၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဘဏ္ဍာရန်ပုံငွေများသို့ဖြစ်စေ ထည့်ဝင်ရမည်။ သတင်းပေးသူ၊ စုံစမ်းထောက်လှမ်းသည့်အဖွဲ့အစည်း၊ ရှာဖွေဖမ်းဆီးသည့်အဖွဲ့အစည်းနှင့် အရေးယူ ဆောင်ရွက်သည့်အဖွဲ့အစည်းများကို ဆုငွေအဖြစ် အဆိုပါ ငွေမှ ထုတ်ပေးခြင်းများ ဆောင်ရွက်သွားမည် ဖြစ်ပါသည်။

၄။ တည်ဆဲဥပဒေများအရ ပြည်ထောင်စုဝန်ကြီးဌာနများ၏ အစီအစဉ်ဖြင့် ဖမ်းဆီးအရေးယူ ဆောင်ရွက်သော သို့မဟုတ် နယ်စပ်ဝင်ပေါက်များတွင် ဌာနဆိုင်ရာပူးပေါင်းစစ်ဆေးရေးအဖွဲ့ (OSS) စခန်းများမှ ဖမ်းဆီးအရေးယူဆောင်ရွက်သည့် တရားမဝင်ကုန်ပစ္စည်းများ၊ နိုင်ငံခြားငွေနှင့် ရွှေစင်ရွှေသား စသည်တို့ကို ဒဏ်တပ်ရိုက်ခြင်း၊ ပြည်သူ့ဘဏ္ဍာအဖြစ်သိမ်းဆည်းပြီး ရွေးယူဒဏ်ငွေတပ်ရိုက်ခြင်း၊ ထုခွဲရောင်းချခြင်းနှင့် အခြားဌာနများသို့ လွှဲပြောင်းသော နိုင်ငံခြားငွေနှင့် ရွှေစင်ရွှေသားစသည်တို့၏ တန်ဖိုးငွေပမာဏအပေါ်တွင် အောက်ပါအတိုင်း စီစဉ်ဆောင်ရွက်ရမည်-

- (က) ၅၀ ရာခိုင်နှုန်းကို ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေသို့ ပေးသွင်းရမည်။
- (ခ) ၂၀ ရာခိုင်နှုန်းကို သတင်းပေးသူအား ဆုငွေအဖြစ်ချီးမြှင့်ရမည်။ သတင်းပေးသူ မရှိပါက ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေသို့ ပေးသွင်းရမည်။
- (ဂ) ၃၀ ရာခိုင်နှုန်းကို စုံစမ်းထောက်လှမ်းသည့်အဖွဲ့အစည်း၊ ရှာဖွေဖမ်းဆီးသည့်အဖွဲ့အစည်းနှင့် အရေးယူဆောင်ရွက်သည့်အဖွဲ့အစည်းများသို့ ဆုငွေအဖြစ် ချီးမြှင့်ရမည်။

၅။ တည်ဆဲဥပဒေများအရ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့၏ အစီအစဉ်ဖြင့်ဖမ်းဆီး အရေးယူဆောင်ရွက်သည့်တရားမဝင်ကုန်ပစ္စည်းများ၊ နိုင်ငံခြားငွေနှင့်ရွှေစင်ရွှေသား စသည်တို့ကို ဒဏ်တပ်ရိုက်ခြင်း၊ ပြည်သူ့ဘဏ္ဍာအဖြစ်သိမ်းဆည်းပြီး ရွေးယူဒဏ်ငွေတပ်ရိုက်ခြင်း၊ ထုခွဲရောင်းချခြင်းနှင့် အခြားဌာနများသို့ လွှဲပြောင်းသော နိုင်ငံခြားငွေနှင့် ရွှေစင်ရွှေသားစသည်တို့၏တန်ဖိုးငွေပမာဏအပေါ်တွင် အောက်ပါအတိုင်း စီစဉ်ဆောင်ရွက်ရမည်-

- (က) ၃၀ ရာခိုင်နှုန်းကို တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဘဏ္ဍာရန်ပုံငွေသို့ ထည့်သွင်းရမည်။
- (ခ) ၂၀ ရာခိုင်နှုန်းကို ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေသို့ ပေးသွင်းရမည်။
- (ဂ) ၂၀ ရာခိုင်နှုန်းကို သတင်းပေးသူအား ဆုငွေအဖြစ်ချီးမြှင့်ရမည်။ သတင်းပေးသူ မရှိပါက ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေသို့ ပေးသွင်းရမည်။
- (ဃ) ၃၀ ရာခိုင်နှုန်းကို စုံစမ်းထောက်လှမ်းသည့်အဖွဲ့အစည်း၊ ရှာဖွေဖမ်းဆီးသည့် အဖွဲ့အစည်းနှင့် အရေးယူဆောင်ရွက်သည့်အဖွဲ့အစည်းများသို့ ဆုငွေအဖြစ် ချီးမြှင့်ရမည်။
- (င) ဖမ်းဆီးအရေးယူဆောင်ရွက်သည့် တရားမဝင်ကုန်ပစ္စည်းများစာရင်းနှင့် အဆိုပါ ကုန်ပစ္စည်း အပေါ် ဒဏ်တပ်ရိုက်ခြင်း၊ ပြည်သူ့ဘဏ္ဍာအဖြစ်သိမ်းဆည်းပြီး ရွေးယူဒဏ်ငွေတပ်ရိုက်ခြင်းနှင့် ထုခွဲရောင်းချခြင်းတို့မှ ရရှိသည့်ငွေပမာဏ၊ ဆုငွေခွဲဝေပေးမှုပမာဏ၊ ဖမ်းဆီးရမိသည့် နိုင်ငံခြားငွေနှင့် ရွှေစင်ရွှေသားစသည်တို့၏ တန်ဖိုးငွေပမာဏကို အခါအားလျော်စွာ ပြည်ထောင်စုအစိုးရအဖွဲ့သို့ တင်ပြအစီရင်ခံရမည်။

၆။ တရားမဝင်တင်ပို့ တင်သွင်းသောကုန်ပစ္စည်းများ၊ နိုင်ငံခြားငွေ၊ ရွှေစင်ရွှေသားစသည်တို့နှင့်စပ်လျဉ်း၍ တည်ဆဲဥပဒေများအရ အရေးယူဆောင်ရွက်ခြင်းဖြစ်သဖြင့် ရှာဖွေဖမ်းဆီးသိမ်းဆည်းသောအဖွဲ့အစည်းနှင့် အရေးယူဆောင်ရွက်သည့်အဖွဲ့အစည်းများသည် ဖမ်းဆီးအရေးယူဆောင်ရွက်သည့် တရားမဝင်ကုန်ပစ္စည်းများ၊ ဖမ်းဆီးရမိသည့်နိုင်ငံခြားငွေနှင့် ရွှေစင်ရွှေသား စသည်တို့၏စာရင်းများကို သက်ဆိုင်ရာ ပြည်ထောင်စုဝန်ကြီးဌာန သို့မဟုတ် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့သို့ အမြန်ဆုံးပေးပို့ရမည်။

၇။ ဖမ်းဆီးအရေးယူဆောင်ရွက်သည့်မှုခင်းများအပေါ် ဆုငွေချီးမြှင့်နိုင်ရန် သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းများသည် အမှုတစ်ခုချင်းအလိုက် ပြည်ထောင်စုဝန်ကြီးဌာနများအတွက် သက်ဆိုင်ရာဝန်ကြီး ဌာနများမှလည်းကောင်း၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့အတွက် သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့က တာဝန်ပေးအပ်ထားသောဌာန၊ အဖွဲ့အစည်းထံမှ လည်းကောင်း ထောက်ခံချက်များရယူပြီး သက်ဆိုင်ရာဆုငွေချီးမြှင့်ရေးအဖွဲ့သို့ တင်ပြရမည်။ ဆုငွေချီးမြှင့်ခြင်း ဆိုင်ရာလုပ်ငန်းများဆောင်ရွက်နိုင်ရန် ပြည်ထောင်စုဝန်ကြီးဌာန၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် အစိုးရအဖွဲ့နှင့် သက်ဆိုင်ရာဦးစီးဌာနတို့သည် ဆုချီးမြှင့်ရေးအဖွဲ့အသီးသီးကို ဖွဲ့စည်းထားရှိရမည်။

၈။ ဖမ်းဆီးအရေးယူဆောင်ရွက်သည့်မှုခင်းများအတွက် ဆုငွေချီးမြှင့်နိုင်ရန် တန်ဖိုးတွက်ချက် သတ်မှတ်ရေးအဖွဲ့ကို ပြည်ထောင်စုဝန်ကြီးဌာနအဆင့်၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အဆင့်၊ ခရိုင်အဆင့်နှင့် မြို့နယ်အဆင့်တို့တွင် အသီးသီးဖွဲ့စည်းထားရှိရမည်။

၉။ ဦးစီးဌာနအဆင့် ဆုငွေချီးမြှင့်ရေးအဖွဲ့သည် မှုခင်းတစ်ခုချင်းအတွက် ချီးမြှင့်သည့် ဆုငွေပမာဏ ကျပ် ၁၅,၀၀၀,၀၀၀ (ကျပ် သိန်းတစ်ရာငါးဆယ်) အထိ ချီးမြှင့်နိုင်သည့်လုပ်ပိုင်ခွင့်ရှိသည်။ ပြည်ထောင်စု ဝန်ကြီးဌာနနှင့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဆင့် ဆုငွေချီးမြှင့်ရေးအဖွဲ့သည် မှုခင်းတစ်ခုချင်း အတွက် ချီးမြှင့်ရမည့်ဆုငွေပမာဏ ကျပ် ၁၅,၀၀၀,၀၀၀ (ကျပ် သိန်းတစ်ရာငါးဆယ်) အထက်မှ ကျပ် ၃၀,၀၀၀,၀၀၀ (ကျပ် သိန်းသုံးရာ) အထိချီးမြှင့်နိုင်သည့် လုပ်ပိုင်ခွင့်ရှိသည်။ မှုခင်းတစ်ခုချင်းအတွက် ချီးမြှင့်ရမည့်ဆုငွေပမာဏသည် ကျပ် ၃၀,၀၀၀,၀၀၀ (ကျပ် သိန်းသုံးရာ) အထက်ဖြစ်ပါက ပြည်ထောင်စုအစိုးရ အဖွဲ့၏ အတည်ပြုချက်ဖြင့် တာဝန်ပေးအပ်ထားသည့်ဆုငွေချီးမြှင့်ရေးအတွက် တာဝန်ယူဆောင်ရွက်သည့် အဖွဲ့က ဆုငွေချီးမြှင့်ခြင်းပြုရမည်။

၁၀။ ဆုငွေခံစားခွင့် ရရှိသူတစ်ဦးသည် တရားမဝင်ကုန်ပစ္စည်းများ၊ နိုင်ငံခြားငွေနှင့် ရွှေစင်ရွှေသား စသည်တို့ ဖမ်းဆီးအရေးယူဆောင်ရွက်မှုအပေါ် ဆုငွေချီးမြှင့်ခြင်းအစီအစဉ်အရ နှစ်တစ်နှစ်အတွင်းဆုငွေ ကို တစ်ကြိမ်တည်းရရှိခြင်းဖြစ်စေ၊ အကြိမ်ကြိမ်ရရှိခြင်းဖြစ်စေရရှိသည့် စုစုပေါင်းဝင်ငွေအပေါ်တွင် ဝင်ငွေခွန် ပေးဆောင်မှုနှင့်ပတ်သက်၍ တည်ဆဲပြည်ထောင်စု၏ အခွန်အကောက်ဥပဒေနှင့်အညီဆောင်ရွက်ရမည် ဖြစ်ပါသည်။

၁၁။ ပြည်ထောင်စုအစိုးရအဖွဲ့က ထုတ်ပြန်ထားသော တရားမဝင်ကုန်ပစ္စည်းများနှင့် စပ်လျဉ်း၍ ဆုငွေ ချီးမြှင့်ခြင်းဆိုင်ရာအမိန့်နှင့် အမိန့်ကြော်ငြာစာများဖြစ်သည့် ၁-၆-၁၉၈၁ ရက်စွဲပါ အမိန့်အမှတ် ၃/၈၁၊ ၁၃-၁-၂၀၁၂ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် ၄/၂၀၁၂၊ ၂၇-၁၀-၂၀၁၅ ရက်စွဲပါ အမိန့်ကြော်ငြာစာ အမှတ် ၁၂၄/၂၀၁၅၊ ၁၁-၄-၂၀၁၇ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် ၄၉/၂၀၁၇ နှင့် ၁၉-၆-၂၀၁၉ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် ၄၀/၂၀၁၉ တို့ကို ဤအမိန့်ကြော်ငြာစာဖြင့် လွှမ်းမိုးပယ်ဖျက်လိုက်သည်။

အမိန့်အရ

ဇော်သန်းသင်း

အတွင်းရေးမှူး

ပြည်ထောင်စုအစိုးရအဖွဲ့

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ပြည်ထောင်စုလွှတ်တော်ရုံး

အမိန့်ကြော်ငြာစာအမှတ် (၂၉/၂၀၂၀)

၁၃၈၂ ခုနှစ်၊ ပထမဝါဆိုလပြည့်ကျော် ၉ ရက်

(၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်လ ၁၃ ရက်)

၂၀၂၀ ပြည့်နှစ်၊ ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေကြမ်း ထုတ်ပြန်ကြေညာခြင်း

ပြည်ထောင်စုအစိုးရအဖွဲ့ရုံးမှ ပြည်ထောင်စုလွှတ်တော်သို့ တင်သွင်းသော ၂၀၂၀ ပြည့်နှစ်၊ ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေကြမ်း ကို ပြည်ထောင်စုလွှတ်တော်ဆိုင်ရာနည်းဥပဒေ ၉၅ (က) အရ ထုတ်ပြန်ကြေညာအပ်ပါသည်။

(ပုံ) ကျော်စိုး

ညွှန်ကြားရေးမှူးချုပ်

ပြည်ထောင်စုလွှတ်တော်ရုံး

၂၀၂၀ ပြည့်နှစ်၊ ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေ (မူကြမ်း)

(၂၀၂၀ ပြည့်နှစ်၊ ပြည်ထောင်စုလွှတ်တော်ဥပဒေအမှတ် II)

၁၃၈၂ ခုနှစ်၊ လ ရက်

(၂၀၂၀ ပြည့်နှစ်၊ လ ရက်)

ပြည်ထောင်စုလွှတ်တော်သည် ဤဥပဒေကို ပြဋ္ဌာန်းလိုက်သည်။

အခန်း (၁)

အမည်၊ စတင်အကျိုးသက်ရောက်သည့်နေ့ရက်နှင့် အဓိပ္ပာယ်ဖော်ပြချက်

၁။ (က) ဤဥပဒေကို ၂၀၂၀ ပြည့်နှစ်၊ ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေ ဟု ခေါ်တွင်စေရမည်။

(ခ) ဤဥပဒေသည် ၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလ ၁ ရက်နေ့မှ စတင်၍ အကျိုးသက်ရောက်စေရမည်။

၂။ ဤဥပဒေတွင်ပါရှိသော အောက်ပါစကားရပ်များသည် ဖော်ပြပါအတိုင်း အဓိပ္ပာယ်သက်ရောက်စေရမည်-

(က) အခွန်အကောက် ဆိုသည်မှာ ဤဥပဒေအရ ပြည်ထောင်စုအစိုးရက ပြည်ထောင်စုအတွက် ကောက်ခံသည့် အခွန်၊ အကောက်ခွန်၊ အခ၊ လိုင်စင်ကြေး၊ ပါမစ်ကြေးနှင့် ဒဏ်ကြေးငွေများကို ဆိုသည်။

(ခ) ဥပဒေ ဆိုသည်မှာ ပြည်ထောင်စုအစိုးရက ပြည်ထောင်စုအတွက် ကောက်ခံသည့် အခွန်အကောက်များနှင့်စပ်လျဉ်း၍ ထုတ်ပြန်ထားသည့် ဥပဒေများကို ဆိုသည်။

(ဂ) သက်ဆိုင်ရာဝန်ကြီးဌာန ဆိုသည်မှာ ပြည်ထောင်စုအစိုးရက ပြည်ထောင်စုအတွက် ကောက်ခံသော အခွန်အကောက်များကို တာဝန်ယူကောက်ခံသည့် ပြည်ထောင်စုအစိုးရ ဝန်ကြီးဌာနများနှင့် နေပြည်တော်ကောင်စီတို့ကို ဆိုသည်။

(ဃ) ဘဏ္ဍာငွေအရအသုံးဆိုင်ရာဥပဒေ ဆိုသည်မှာ နှစ်အလိုက်ထုတ်ပြန်သည့် ပြည်ထောင်စု၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေနှင့် နောက်ထပ်ဘဏ္ဍာငွေခွဲဝေသုံးစွဲရေးဥပဒေတို့ကို ဆိုသည်။

(င) အခွန်နှုန်း ဆိုသည်မှာ ပြည်ထောင်စုအစိုးရက ပြည်ထောင်စုအတွက် ကောက်ခံသည့် အခွန်အကောက်များကို ကောက်ခံရန် သတ်မှတ်ထားသည့် အခွန်အကောက်နှုန်းများကို ဆိုသည်။

အခန်း (၂)

ကောက်ခံရန် အခွန်လျာထားချက်

၃။ ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေပါ ပြည်ထောင်စု၏ အခွန်ရငွေသည် သက်ဆိုင်ရာ ဘဏ္ဍာရေးနှစ် အတွက် ဤဥပဒေ၏ ဇယား (၁) ပါ ပြည်ထောင်စု၏ အခွန်အကောက်များ ကောက်ခံရန် မူလလျာထားချက် ဖြစ်သည်။

အခန်း (၃)

အခွန်နှုန်းများ သတ်မှတ်ခြင်းနှင့် အစီရင်ခံခြင်း

၄။ သက်ဆိုင်ရာဝန်ကြီးဌာနသည် ဤဥပဒေပါ အခွန်အကောက်အမျိုးအစားများနှင့်စပ်လျဉ်း၍ ကောက်ခံရန် အခွန်လျာထားချက်များကို ဤဥပဒေပါ အခွန်နှုန်းများဖြင့် ကောက်ခံရမည်။

၅။ ပြည်ထောင်စုအစိုးရအဖွဲ့သည် ဤဥပဒေပါ အခွန်အကောက်နှုန်းထားများကို ပြင်ဆင်ခြင်း၊ ဖြည့်စွက်ခြင်း၊ အစားထိုးခြင်း ဆောင်ရွက်လိုလျှင် ပြည်ထောင်စုလွှတ်တော်တွင် ဆွေးနွေးဆုံးဖြတ်နိုင်ရေး အတွက် တင်သွင်းရမည်။

၆။ (က) သက်ဆိုင်ရာဝန်ကြီးဌာနသည် ဤဥပဒေ၏ ဇယား (၁) ပါ ပြည်ထောင်စု၏ အခွန်အကောက်များ ကောက်ခံရန် မူလလျာထားချက်အပေါ် ကောက်ခံရရှိမှုအခြေအနေကို သုံးလပတ်အလိုက် ရသုံးမှန်းခြေ ငွေစာရင်းဦးစီးဌာနသို့ ပေးပို့ရမည်။

(ခ) ရသုံးမှန်းခြေ ငွေစာရင်းဦးစီးဌာနသည် သက်ဆိုင်ရာဝန်ကြီးဌာနများက ပေးပို့လာသည့် အခွန်အကောက် ကောက်ခံရရှိမှုစာရင်းများကို စုစည်း၍ သုံးသပ်ချက်ဖြင့် သုံးလပတ်အလိုက် ပြည်ထောင်စုအစိုးရ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာနမှတစ်ဆင့် ပြည်ထောင်စုအစိုးရ အဖွဲ့သို့ အစီရင်ခံ တင်ပြရမည်။

၇။ ပြည်ထောင်စုအစိုးရအဖွဲ့သည် ဤဥပဒေ၏ ဇယား (၁) ပါ ပြည်ထောင်စု၏ အခွန်အကောက်များ ကောက်ခံရန် မူလလျာထားချက်အပေါ် ကောက်ခံရရှိမှုအခြေအနေကို ခြောက်လပတ်အလိုက် ပြည်ထောင်စု လွှတ်တော်သို့ အစီရင်ခံ တင်ပြရမည်။

အခန်း (၄)

သက်ဆိုင်ရာဝန်ကြီးဌာန၏ တာဝန်နှင့် လုပ်ပိုင်ခွင့်

၈။ သက်ဆိုင်ရာဝန်ကြီးဌာနသည် ဤဥပဒေ၏ ဇယား (၁) ပါ ပြည်ထောင်စု၏ အခွန်အကောက်များ ကောက်ခံရန် မူလလျာထားချက်ကို ကောက်ခံရရှိရေးအတွက် တာဝန်ခံ စီမံကြီးကြပ်ရမည်။

၉။ သက်ဆိုင်ရာဝန်ကြီးဌာနသည် ဤဥပဒေပါ အထူးကုန်စည်ခွန်၊ ကုန်သွယ်လုပ်ငန်းခွန်၊ ဝင်ငွေခွန်နှင့် ရတနာခွန်ဆိုင်ရာ ပြဌာန်းချက်များနှင့်စပ်လျဉ်း၍ ယင်းတို့၏မူလအဓိပ္ပာယ် မပြောင်းလဲစေဘဲ ရှင်းလင်းစွာ သိရှိလိုက်နာဆောင်ရွက်နိုင်စေရန် လိုအပ်ပါက အမိန့်ကြော်ငြာစာ၊ အမိန့်၊ ညွှန်ကြားချက်နှင့် လုပ်ထုံးလုပ်နည်း များကို ထုတ်ပြန်နိုင်သည်။

၁၀။ သက်ဆိုင်ရာဝန်ကြီးဌာနသည် အခွန်ပေးဆောင်ထိုက်သူများက ဥပဒေနှင့်အညီ ပေးဆောင် လာစေရေးအတွက် လိုအပ်သည့် သတင်းအချက်အလက်များ၊ ကူညီပံ့ပိုးမှုများကို နိုင်ငံတော်သမ္မတ၊ ပြည်ထောင်စုအစိုးရအဖွဲ့၊ ပြည်ထောင်စုလွှတ်တော်၊ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ ပြည်ထောင်စု တရားလွှတ်တော်ချုပ်၊ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၊ ပြည်ထောင်စုဝန်ကြီးဌာနများ၊ ပြည်ထောင်စုရွှေ့နေချုပ်၊ ပြည်ထောင်စုစာရင်းစစ်ချုပ်နှင့် ပြည်ထောင်စု ရာထူးဝန်အဖွဲ့၊ နေပြည်တော်ကောင်စီ၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် အစိုးရအဖွဲ့၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းဦးစီးအဖွဲ့ သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသဦးစီးအဖွဲ့များ၏ အကူအညီကို ရယူနိုင်သည်။

အခန်း (၅) အထူးကုန်စည်ခွန်

၁၁။ အထူးကုန်စည်ခွန်ဥပဒေပုဒ်မ ၆ အရ ယင်းဥပဒေ၏ နောက်ဆက်တွဲဇယားများကို အောက်ပါအတိုင်း ပြဋ္ဌာန်းလိုက်သည်-

အထူးကုန်စည်များ

(က) အောက်ဇယားပါ အထူးကုန်စည်များနှင့်စပ်လျဉ်း၍ ယှဉ်တွဲဖော်ပြပါ အခွန်နှုန်းများအတိုင်း အထူးကုန်စည်ခွန် ကျသင့်စေရမည်-

(၁) တန်ဖိုးအဆင့်အလိုက် အခွန်ကျသင့်စေမည့် ပြည်တွင်း၌ ထုတ်လုပ်သည့် အထူးကုန်စည်များ ဖြစ်လျှင် စက်ရုံ၊ အလုပ်ရုံ၊ အလုပ်ဌာနကဖော်ပြသောရောင်းဈေးတန်ဖိုး သို့မဟုတ် ဈေးကွက် ပေါက်ဈေးအပေါ်အခြေပြု၍ ပြည်တွင်းအခွန်များဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် ပြည်တွင်းအခွန်များဦးစီးဌာန စီမံခန့်ခွဲမှုကော်မတီက ခန့်မှန်းသတ်မှတ်သည့် ရောင်းဈေး တန်ဖိုး၊ ယင်းတန်ဖိုးနှစ်ရပ်အနက် များရာတန်ဖိုးငွေအပေါ်တွင်လည်းကောင်း၊

(၂) တန်ဖိုးအဆင့်အလိုက် အခွန်ကျသင့်စေရန် သတ်မှတ်ထားခြင်းမရှိသော အထူးကုန်စည်များကို ပြည်တွင်း၌ ထုတ်လုပ်ရောင်းချခြင်းဖြစ်လျှင် ပြည်တွင်းအခွန်များဦးစီးဌာန စီမံခန့်ခွဲမှု ကော်မတီက သတ်မှတ်သည့် တန်ဖိုးအပေါ်တွင်လည်းကောင်း၊

ခြွင်းချက်။ သို့ရာတွင် ပြည်တွင်း၌ ထုတ်လုပ်ရောင်းချသည့် အထူးကုန်စည်ကို ပြည်ပမှ တင်သွင်းလာသည့် အထူးကုန်စည်နှင့် ဈေးကွက်အတွင်း ယှဉ်ပြိုင်ရောင်းချ နိုင်ရန်အလို့ငှာ ပြည်တွင်းအခွန်များဦးစီးဌာန စီမံခန့်ခွဲမှုကော်မတီက တန်ဖိုး သတ်မှတ်ရာတွင် အလားတူ အထူးကုန်စည်အတွက် ပြည်ပမှတင်သွင်းရာတွင် သတ်မှတ်သည့် ကုန်းပေါ်ရောက်တန်ဖိုးနှင့်တစ်ပြေးညီဖြစ်စေရေး ဆောင်ရွက် ပေးရမည်။

(၃) ပြည်တွင်းသို့ တင်သွင်းခြင်းဖြစ်လျှင် ကုန်းပေါ်ရောက်တန်ဖိုးအပေါ်တွင်လည်းကောင်း။

စဉ်	အထူးကုန်စည်အမျိုးအစား	တန်ဖိုးအဆင့်	အခွန်နှုန်း
၁	(က) စီးကရက်အမျိုးမျိုး။	အလိပ် ၂၀ အထိပါ တစ်ဘူးရောင်းဈေး ၆၀၀ ကျပ် အထိ အဆင့်ဖြစ်လျှင်	တစ်လိပ်လျှင် ၁၀ ကျပ်
	(ခ) စီးကရက်အမျိုးမျိုး။	အလိပ် ၂၀ အထိပါ တစ်ဘူးရောင်းဈေး ၆၀၁ ကျပ်မှ ကျပ် ၈၀၀ အထိ အဆင့် ဖြစ်လျှင်	တစ်လိပ်လျှင် ၁၉ ကျပ်
	(ဂ) စီးကရက်အမျိုးမျိုး။	အလိပ် ၂၀ အထိပါ တစ်ဘူးရောင်းဈေး ၈၀၁ ကျပ်မှ ကျပ် ၁၀၀၀ အထိ အဆင့် ဖြစ်လျှင်	တစ်လိပ်လျှင် ၂၄ ကျပ်
	(ဃ) စီးကရက်အမျိုးမျိုး။	အလိပ် ၂၀ အထိပါ တစ်ဘူးရောင်းဈေး ၁၀၀၁ ကျပ် နှင့်အထက် အဆင့်ဖြစ်လျှင်	တစ်လိပ်လျှင် ၂၇ ကျပ်
၂	ဆေးရွက်ကြီး။		၆၀ ရာခိုင်နှုန်း
၃	ဗာဂျီးနီးယားပေါင်းတင်ပြီးဆေး။		၆၀ ရာခိုင်နှုန်း
၄	ဆေးပေါ့လိပ်။		တစ်လိပ်လျှင် ၁ ကျပ်
၅	ဆေးပြင်းလိပ်။		၈၀ ရာခိုင်နှုန်း
၆	ဆေးတံသောက်ဆေးများ။		၈၀ ရာခိုင်နှုန်း
၇	ကွမ်းစားဆေးအမျိုးမျိုး။		၈၀ ရာခိုင်နှုန်း

စဉ်	အထူးကုန်စည်အမျိုးအစား	တန်ဖိုးအဆင့်	အခွန်နှုန်း
၈	(က) အရက်အမျိုးမျိုး။	တစ်လီတာတန်ဖိုး ၃၀၀ ကျပ်မှ ကျပ် ၁၀၀၀ အထိအဆင့်ဖြစ်လျှင်	တစ်လီတာ ၁၉၉ ကျပ်
	(ခ) အရက်အမျိုးမျိုး။	တစ်လီတာတန်ဖိုး ၁၀၀၁ ကျပ်မှ ကျပ် ၂၀၀၀ အထိအဆင့်ဖြစ်လျှင်	တစ်လီတာ ၄၅၈ ကျပ်
	(ဂ) အရက်အမျိုးမျိုး။	တစ်လီတာတန်ဖိုး ၂၀၀၁ ကျပ်မှ ကျပ် ၃၀၀၀ အထိအဆင့်ဖြစ်လျှင်	တစ်လီတာ ၇၆၄ ကျပ်
	(ဃ) အရက်အမျိုးမျိုး။	တစ်လီတာတန်ဖိုး ၃၀၀၁ ကျပ်မှ ကျပ် ၄၀၀၀ အထိအဆင့်ဖြစ်လျှင်	တစ်လီတာ ၁၀၆၉ ကျပ်
	(င) အရက်အမျိုးမျိုး။	တစ်လီတာတန်ဖိုး ၄၀၀၁ ကျပ်မှ ကျပ် ၅၀၀၀ အထိအဆင့်ဖြစ်လျှင်	တစ်လီတာ ၁၃၇၅ ကျပ်
	(စ) အရက်အမျိုးမျိုး။	တစ်လီတာတန်ဖိုး ၅၀၀၁ ကျပ်မှ ကျပ် ၆၀၀၀ အထိအဆင့်ဖြစ်လျှင်	တစ်လီတာ ၁၆၇၉ ကျပ်
	(ဆ) အရက်အမျိုးမျိုး။	တစ်လီတာတန်ဖိုး ၆၀၀၁ ကျပ်မှ ကျပ် ၇၀၀၀ အထိအဆင့်ဖြစ်လျှင်	တစ်လီတာ ၁၉၈၅ ကျပ်
	(ဇ) အရက်အမျိုးမျိုး။	တစ်လီတာတန်ဖိုး ၇၀၀၁ ကျပ်မှ ကျပ် ၈၀၀၀ အထိအဆင့်ဖြစ်လျှင်	တစ်လီတာ ၂၂၉၁ ကျပ်
	(ဈ) အရက်အမျိုးမျိုး။	တစ်လီတာတန်ဖိုး ၈၀၀၁ ကျပ်မှ ကျပ် ၉၀၀၀ အထိအဆင့်ဖြစ်လျှင်	တစ်လီတာ ၂၅၉၆ ကျပ်
	(ည) အရက်အမျိုးမျိုး။	တစ်လီတာတန်ဖိုး ၉၀၀၁ ကျပ်မှ ကျပ် ၁၀၀၀၀ အထိအဆင့်ဖြစ်လျှင်	တစ်လီတာ ၂၉၀၁ ကျပ်
	(ဋ) အရက်အမျိုးမျိုး။	တစ်လီတာတန်ဖိုး ၁၀၀၀၁ ကျပ်မှ ကျပ် ၁၁၀၀၀ အထိအဆင့်ဖြစ်လျှင်	တစ်လီတာ ၃၂၀၇ ကျပ်
	(ဌ) အရက်အမျိုးမျိုး။	တစ်လီတာတန်ဖိုး ၁၁၀၀၁ ကျပ်မှ ကျပ် ၁၂၀၀၀ အထိအဆင့်ဖြစ်လျှင်	တစ်လီတာ ၃၅၁၂ ကျပ်
	(ဍ) အရက်အမျိုးမျိုး။	တစ်လီတာတန်ဖိုး ၁၂၀၀၁ ကျပ်မှ ကျပ် ၁၃၀၀၀ အထိအဆင့်ဖြစ်လျှင်	တစ်လီတာ ၃၈၁၈ ကျပ်
	(ဎ) အရက်အမျိုးမျိုး။	တစ်လီတာတန်ဖိုး ၁၃၀၀၁ ကျပ်မှ ကျပ် ၁၄၀၀၀ အထိအဆင့်ဖြစ်လျှင်	တစ်လီတာ ၄၁၂၂ ကျပ်
	(ဏ) အရက်အမျိုးမျိုး။	တစ်လီတာတန်ဖိုး ၁၄၀၀၁ ကျပ်မှ ကျပ် ၁၅၀၀၀ အထိအဆင့်ဖြစ်လျှင်	တစ်လီတာ ၄၄၂၈ ကျပ်
	(တ) အရက်အမျိုးမျိုး။	တစ်လီတာတန်ဖိုး ၁၅၀၀၁ ကျပ် နှင့်အထက်အဆင့်ဖြစ်လျှင်	တစ်လီတာတန်ဖိုး၏ ၆၀ ရာခိုင်နှုန်း
၉	ဘီယာအမျိုးမျိုး။		၆၀ ရာခိုင်နှုန်း
၁၀	(က) ဝိုင်အမျိုးမျိုး။	တစ်လီတာတန်ဖိုး ကျပ် ၇၅၀ အထိ အဆင့်ဖြစ်လျှင်	တစ်လီတာ ၈၇ ကျပ်
	(ခ) ဝိုင်အမျိုးမျိုး။	တစ်လီတာတန်ဖိုး ၇၅၁ ကျပ်မှ ကျပ် ၁၅၀၀ အထိအဆင့်ဖြစ်လျှင်	တစ်လီတာ ၂၆၄ ကျပ်
	(ဂ) ဝိုင်အမျိုးမျိုး။	တစ်လီတာတန်ဖိုး ၁၅၀၁ ကျပ်မှ ကျပ် ၂၂၅၀ အထိအဆင့်ဖြစ်လျှင်	တစ်လီတာ ၄၃၈ ကျပ်

စဉ်	အထူးကုန်စည်အမျိုးအစား	တန်ဖိုးအဆင့်	အခွန်နှုန်း
	(ဃ) ဝိုင်အမျိုးမျိုး။	တစ်လီတာတန်ဖိုး ၂၂၅၁ ကျပ်မှ ကျပ် ၃၀၀၀ အထိအဆင့်ဖြစ်လျှင်	တစ်လီတာ ၆၁၅ ကျပ်
	(င) ဝိုင်အမျိုးမျိုး။	တစ်လီတာတန်ဖိုး ၃၀၀၁ ကျပ်မှ ကျပ် ၃၇၅၀ အထိအဆင့်ဖြစ်လျှင်	တစ်လီတာ ၇၉၁ ကျပ်
	(စ) ဝိုင်အမျိုးမျိုး။	တစ်လီတာတန်ဖိုး ၃၇၅၁ ကျပ်မှ ကျပ် ၄၅၀၀ အထိအဆင့်ဖြစ်လျှင်	တစ်လီတာ ၉၆၆ ကျပ်
	(ဆ) ဝိုင်အမျိုးမျိုး။	တစ်လီတာတန်ဖိုး ၄၅၀၁ ကျပ်မှ ကျပ် ၆၀၀၀ အထိအဆင့်ဖြစ်လျှင်	တစ်လီတာ ၁၂၂၉ ကျပ်
	(ဇ) ဝိုင်အမျိုးမျိုး။	တစ်လီတာတန်ဖိုး ၆၀၀၁ ကျပ်မှ ကျပ် ၇၅၀၀ အထိအဆင့်ဖြစ်လျှင်	တစ်လီတာ ၁၅၈၀ ကျပ်
	(ဈ) ဝိုင်အမျိုးမျိုး။	တစ်လီတာတန်ဖိုး ၇၅၀၁ ကျပ်မှ ကျပ် ၉၀၀၀ အထိအဆင့်ဖြစ်လျှင်	တစ်လီတာ ၁၉၃၁ ကျပ်
	(ည) ဝိုင်အမျိုးမျိုး။	တစ်လီတာတန်ဖိုး ၉၀၀၁ ကျပ်မှ ကျပ် ၁၀၅၀၀ အထိအဆင့်ဖြစ်လျှင်	တစ်လီတာ ၂၂၈၂ ကျပ်
	(ဋ) ဝိုင်အမျိုးမျိုး။	တစ်လီတာတန်ဖိုး ၁၀၅၀၁ ကျပ်မှ ကျပ် ၁၃၅၀၀ အထိအဆင့်ဖြစ်လျှင်	တစ်လီတာ ၂၈၀၈ ကျပ်
	(ဌ) ဝိုင်အမျိုးမျိုး။	တစ်လီတာတန်ဖိုး ၁၃၅၀၁ ကျပ်မှ ကျပ် ၁၆၅၀၀ အထိအဆင့်ဖြစ်လျှင်	တစ်လီတာ ၃၅၁၀ ကျပ်
	(ဍ) ဝိုင်အမျိုးမျိုး။	တစ်လီတာတန်ဖိုး ၁၆၅၀၁ ကျပ်နှင့် အထက်အဆင့်ဖြစ်လျှင်	တစ်လီတာ တန်ဖိုး၏ ၅၀ ရာခိုင်နှုန်း
၁၁	သစ်လုံး၊ သစ်ခွဲသားများ။		၅ ရာခိုင်နှုန်း
၁၂	(က) Double Cab 4 Door Pickup မှ အပ ၁၅၀၀ CC မှ ၂၀၀၀ CC အထိ ဗင်ကားများ၊ ဆလွန်း၊ ဆီဒင်နှင့်ဝက်ဂွန် (Estate Wagon) ကားများ၊ ကူပေး (Coupe) ကားများ။		၁၀ ရာခိုင်နှုန်း
	(ခ) Double Cab 4 Door Pickup မှ အပ ၂၀၀၁ CC မှ ၄၀၀၀ CC အထိ ဗင်ကားများ၊ ဆလွန်း၊ ဆီဒင်နှင့်ဝက်ဂွန် (Estate Wagon) ကားများ၊ ကူပေး (Coupe) ကားများ။		၃၀ ရာခိုင်နှုန်း
	(ဂ) Double Cab 4 Door Pickup မှ အပ ၄၀၀၁ CC နှင့်အထက် ဗင်ကားများ၊ ဆလွန်း၊ ဆီဒင်နှင့်ဝက်ဂွန် (Estate Wagon) ကားများ၊ ကူပေး (Coupe) ကားများ။		၅၀ ရာခိုင်နှုန်း
၁၃	ရေနံဆီ၊ ဓာတ်ဆီ၊ ဒီဇယ်ဆီ၊ ဂျက်လေယာဉ်ဆီ။		၅ ရာခိုင်နှုန်း
၁၄	သဘာဝဓာတ်ငွေ့။		၈ ရာခိုင်နှုန်း

- (ခ) အောက်ပါ အထူးကုန်စည်များကို ပြည်ပသို့တင်ပို့ရောင်းချသူသည် ယင်းရောင်းရငွေအပေါ် ယှဉ်တွဲ ဖော်ပြပါ အခွန်နှုန်းများအတိုင်း အထူးကုန်စည်ခွန် ကျသင့်စေရမည်။ ဖော်ပြပါ အထူးကုန်စည် များမှတစ်ပါး ကျန်အထူးကုန်စည်များကို ပြည်ပသို့ တင်ပို့ခြင်းအတွက် အထူးကုန်စည်ခွန် မကျသင့်စေရ။ အခွန်ကျသင့်သည့် အထူးကုန်စည်ကို ပြည်ပသို့တင်ပို့ရောင်းချခြင်းအတွက် ကျသင့်အထူးကုန်စည်ခွန်မှ ကုန်စည်ကိုယ်ယူစဉ်၊ တင်သွင်းစဉ်၊ ထုတ်လုပ်စဉ်က ပေးဆောင်ခဲ့သည့် အထူးကုန်စည်ခွန်ကို သတ်မှတ်ချက်များနှင့်အညီ ခုနှိမ်ရမည်-

စဉ်	ကုန်စည်အမျိုးအစား	အခွန်နှုန်း
၁	သစ်လုံး၊ သစ်ခွဲသားများ။	၁၀ ရာခိုင်နှုန်း

၁၂။ ဤဥပဒေအရ အခွန်ကျသင့်သည့် အထူးကုန်စည်များအနက် သမဝါယမကဏ္ဍနှင့် ပုဂ္ဂလိကကဏ္ဍများက ပြည်တွင်း၌ ထုတ်လုပ်ရောင်းချသည့် ဆေးရွက်ကြီး၊ ဆေးပေါ့လိပ်နှင့် ဆေးပြင်းလိပ်ထုတ်လုပ်ရောင်းချခြင်း အတွက် နှစ်တစ်နှစ်အတွင်း ထုတ်လုပ်ရောင်းရငွေ စုစုပေါင်း ကျပ် သိန်း ၂၀၀ တိတိ ထက်မပိုလျှင် အထူးကုန်စည်ခွန် စည်းကြပ်ခြင်း မပြုရ။

၁၃။ ဤဥပဒေ၏ အခန်း (၅) တွင် ဖော်ပြပါရှိသော စကားရပ်များ၏ အဓိပ္ပာယ်ဖွင့်ဆိုချက်သည် အထူးကုန်စည်ခွန်ဥပဒေတွင် ဖော်ပြထားသည့်အတိုင်း ဖြစ်စေရမည်။

အခန်း (၆)

ကုန်သွယ်လုပ်ငန်းခွန်

၁၄။ ကုန်သွယ်လုပ်ငန်းခွန်ဥပဒေပုဒ်မ ၆ အရ ယင်းဥပဒေ၏ နောက်ဆက်တွဲဇယားများကို အောက်ပါ အတိုင်း ပြဋ္ဌာန်းလိုက်သည်-

ကုန်သွယ်လုပ်ငန်းခွန်ဥပဒေ နောက်ဆက်တွဲဇယားများ

(က) အောက်ဖော်ပြပါ ကုန်စည်တစ်မျိုးမျိုးနှင့်စပ်လျဉ်း၍ ကုန်သွယ်လုပ်ငန်းခွန် မကျသင့်စေရ-

စဉ်	ကုန်စည်အမျိုးအမည်
စားသောက်ကုန်စည်များ	
၁	စပါး၊ ဆန်၊ ဆန်ကွဲ၊ ဖွဲနု၊ ဖွဲကြမ်း၊ စပါးခွံ၊ လှံစေ့၊ လှံဖွဲနု၊ လှံဖွဲကြမ်း၊ အစေ့ထုတ်ပြောင်းနှင့်ပြောင်းစေ့အမျိုးမျိုး။
၂	ပဲလုံးအမျိုးမျိုး၊ ပဲခြမ်းအမျိုးမျိုး၊ ပဲမှုန့်အမျိုးမျိုး၊ ပဲဖွဲ၊ ပဲခွံများ၊ မြေပဲတောင့်၊ မြေပဲဆန်၊ နှမ်း၊ ပန်းနှမ်း၊ မြေပဲဖတ်၊ နှမ်းဖတ်၊ ဝါစေ့ဆီဖတ်၊ ဖွဲနုဆီဖတ် စသည့်ဆီကြိတ်ပြီး အဖတ်များ။
၃	ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ အာလူး၊ ဟင်းခတ်အမွှေးအကြိုင်များဖြစ်သော အရွက်အသီး၊ အစေ့အခေါက်များ၊ ဟင်းခတ်မဆလာ၊ ငရုတ်သီး၊ ငရုတ်သီးမှုန့်၊ နနွင်း၊ နနွင်းမှုန့်၊ ချင်း၊ မန်ကျည်းမုည့်၊ ဆားအမျိုးမျိုး။
၄	သစ်သီးစိမ်းအမျိုးမျိုး၊ ဟင်းသီးဟင်းရွက်များ။
၅	လက်ဖက်စို၊ လက်ဖက်ခြောက်၊ လက်ဖက်အချိုခြောက်၊ ပြုပြင်ထုပ်ပိုးထားသည့် လက်ဖက်ခြောက်အမျိုးမျိုး။
၆	ငါးစို၊ ပုစွန်စို၊ အသားစိုနှင့် ကြက်ဥ၊ ဘဲဥ စသည့်ဥအမျိုးမျိုး။
၇	ပဲဆီ၊ နှမ်းဆီ။
၈	ကြံ၊ သကြား၊ ထန်းလျက်၊ ကြံသကာ၊ ပဲနို့ နို့နှင့် နို့ထွက်ပစ္စည်းအမျိုးမျိုး၊ နို့ဆီ၊ နို့စိမ်း၊ နို့မှုန့်အမျိုးမျိုး၊ ဒိန်ချဉ်၊ (နွားနို့၊ ကျွဲနို့နှင့်ဆိတ်နို့များမှ ထုတ်လုပ်ထားခြင်းမရှိသည့် နို့၊ အစားထိုးထုတ်ကုန်များနှင့် Creamer များ ပါဝင်ခြင်း မရှိပါ)။
၉	ငံပြာရည်အမျိုးမျိုး၊ ငါးခြောက်၊ ပုစွန်ခြောက်အမျိုးမျိုး၊ ငါးချဉ်၊ ပုစွန်ချဉ်အမျိုးမျိုး၊ ပုစွန်ဖွဲ၊ ငါးပေါင်းမှုန့်၊ ငါးပိအမျိုးမျိုး။
စိုက်ပျိုးရေးနှင့် မွေးမြူရေးဆိုင်ရာကုန်စည်များ	
၁၀	ပိုးစာရွက်၊ ပိုးအိမ်။
၁၁	သက်ရှိတိရစ္ဆာန်၊ ငါး၊ ပုစွန်များ၊ ကုန်းနေသတ္တဝါများ၊ ရေနေသတ္တဝါများ၊ ကုန်းတစ်ပိုင်းရေတစ်ပိုင်းနေ သတ္တဝါများ၊ ယင်းတို့၏ဥများ၊ သားလောင်းများ၊ သားပေါက်များ၊ မျိုးစိတ်များ၊ ရေတွင်ပေါက်ဖွားသည့် အပင်များနှင့် မျိုးစေ့များ၊ အပင်ပေါက်များ၊ ရေညှိရေမှော်များ။

စဉ်	ကုန်စည်အမျိုးအမည်
၁၂	စိုက်ပျိုးရေးလုပ်ငန်းများတွင် အပင်များကြီးထွားသန်မာပြီး သီးပွင့်မှုအားကောင်းစေရန် အသုံးပြုသော မြေဆီ၊ ဓာတ်မြေဩဇာ အပါအဝင် မြေဩဇာအမျိုးမျိုး၊ လယ်ယာစိုက်ပျိုးရေးသုံး ပိုးသတ်ဆေးအမျိုးမျိုး၊ ပေါင်းသတ်ဆေးအမျိုးမျိုး၊ ပျံ၊ ဘက်တီးရီးယား၊ နီမတုတ်များနှင့် အခြားရောဂါ ကျရောက်မှုမရှိစေရေး စိုက်ပျိုးရေးသုံး ရောဂါကာကွယ်ဆေးနှင့် ရောဂါသတ်ဆေးအမျိုးမျိုး၊ မွေးမြူရေးသုံး ခြံဖျန်းဆေးအမျိုးမျိုး (အိမ်သုံးခြင်ဆေး၊ စပရေး၊ ကြွက်သတ်ဆေးများမပါဝင်)၊ တိရစ္ဆာန်၊ ငါး၊ ပုစွန်သုံးဆေးဝါးများနှင့် ကာကွယ်ဆေးများ (စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ လက်မှတ်ရရှိပြီး ဆေးဝါးနှင့် ကာကွယ်ဆေးများအပါအဝင်နှင့် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ထုတ်ပေးသည့် ထောက်ခံချက် ရရှိထားသော ဆေးဝါးများအပါအဝင်)၊ တိရစ္ဆာန်၊ ငါး၊ ပုစွန်အစာထုတ်လုပ်ရန် ကုန်ကြမ်း၊ ကုန်ချော ပစ္စည်းများ (အိမ်မွေးတိရစ္ဆာန်များအတွက် အသုံးပြုသော တိရစ္ဆာန်အစားအစာများမပါဝင်)။
၁၃	ဆီအုန်း၊ နေကြာစေ့၊ ဝါစေ့၊ ဖရုံစေ့၊ ဖရဲစေ့၊ သီဟိုဠ်စေ့၊ ကွမ်းသီး၊ ကွမ်းသီးခွံ၊ သီးနှံများ၏ မျိုးကောင်း မျိုးသန့်၊ မျိုးစေ့၊ မျိုးပင်များ။
၁၄	ဝါကုန်ကြမ်း၊ ဝါအမျိုးမျိုး၊ ဖာလာ၊ သနပ်ခါးနှင့် အခြားနေရာတွင် သီးခြားဖော်ပြထားခြင်းမရှိသည့် လယ်ယာကင်းကျွန်း ဥယျာဉ်ထွက်ကုန်များ၊ အုန်းဆီ (စားအုန်းဆီ မဟုတ်)။
၁၅	အုန်းဆီခြည်ခင်။
၁၆	ထင်း၊ ဝါး၊ ကြိမ်အကြမ်းအချော၊ ထင်းအစားထိုး လောင်စာတောင့်။
ကျောင်းသုံး၊ ရုံးသုံးကုန်စည်များ	
၁၇	ချိပ်များ၊ တံဆိပ်ခေါင်းအမျိုးမျိုး (အခွန်အမှတ်တံဆိပ် အပါအဝင်)။
၁၈	နိုင်ငံတော်အလံ။
၁၉	ကျောက်သင်ပုန်း၊ ကျောက်တံ၊ မြေဖြူ၊ ခဲတံလုပ်ရန်ခဲဆန်။
၂၀	ကျောင်းသုံးစာအုပ်အမျိုးမျိုး၊ အခြေခံကျောင်း၊ တက္ကသိုလ်၊ ကောလိပ်အသီးသီးတွင် အသုံးပြုနိုင်သည့် ပညာအခြေပြု၊ အတတ်ပညာအခြေပြု စာအုပ်အမျိုးမျိုး၊ ဗလာစာအုပ်၊ ပုံဆွဲစာအုပ်အမျိုးမျိုး၊ သုတရသ စာအုပ်၊ မဂ္ဂဇင်း၊ စာစောင်နှင့် သတင်းစာအမျိုးမျိုး၊ ယင်းစာအုပ်စာပေများ ထုတ်လုပ်ရန်စက္ကူများ (40 Gsm မှ 80 Gsm အတွင်းသာ)၊ ခဲတံအမျိုးမျိုး၊ ပေတံအမျိုးမျိုး၊ ခဲဖျက်အမျိုးမျိုး၊ ချွန်စက်အမျိုးမျိုး။
ကျန်းမာရေးဆိုင်ရာကုန်စည်များ	
၂၁	ပရဆေးများ။
၂၂	ပျားရည်၊ ပျားဖယောင်း။
၂၃	ဓာတ်မှန်ဖလင်ကော်ပြား၊ ဓာတ်မှန်ရိုက်ပစ္စည်းကိရိယာ တန်ဆာပလာများနှင့် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနက သတ်မှတ်သည့် ဆေးဘက်ဆိုင်ရာသုံး ပစ္စည်းကိရိယာတန်ဆာပလာများ၊ ဆေးဝှမ်း၊ ဆေးဝတ်၊ ဆေးပတ်တီး၊ ဆေးထည်ရန် ဆေးရုံသုံးပစ္စည်းများ၊ ဆေးရုံသုံး တစ်ခါသုံး နှာခေါင်းစည်း၊ ခေါင်းစည်း၊ လက်အိတ် (Surgical Glove)၊ တုပ်ကွေးရောဂါကူးစက်ခြင်းအား ကာကွယ်ရန် တပ်ဆင်သည့် နှာခေါင်းစည်း၊ အိမ်သုံးဆေးဝါး၊ အခြားလူသုံးဆေးဝါးအမျိုးမျိုးနှင့် တိုင်းရင်းဆေးဝါးအမျိုးမျိုး (ဥပဒေ၊ နည်းဥပဒေများဖြင့် ကန့်သတ်ထားသောဆေးဝါးများမှအပ FDA မှတ်ပုံတင်လက်မှတ်ရရှိပြီး ဆေးဝါးများ၊ တိုင်းရင်းဆေးဝါး ကုန်ကြမ်းများအပါအဝင် ဆေးဝါးကုန်ကြမ်းများ)။
၂၄	ကွန်ဒုံး (Condom)။
ဘာသာရေးနှင့် လူမှုရေးသုံးကုန်စည်များ	
၂၅	စိပ်ပုတီးအမျိုးမျိုး (အဖိုးတန်ကျောက်မျက်ရတနာဖြင့် ပြုလုပ်သည့် စိပ်ပုတီးများမပါဝင်)၊ သာသနာရေး ဆိုင်ရာ အဝတ်အထည်များ။
၂၆	မီးသတ်ယာဉ်များ၊ ရှာဖွေကယ်ဆယ်ရေးယာဉ်များ၊ နာရေးယာဉ်များ။
သယ်ယူပို့ဆောင်ရေးဆိုင်ရာကုန်စည်များ	
၂၇	လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနက နိုင်ငံခြားသံရုံးများ၊ ကုလသမဂ္ဂအဖွဲ့အစည်းများနှင့် နိုင်ငံခြား သံတမန်များသို့ ရောင်းချပေးသည့် စက်သုံးဆီများ။
၂၈	ပြည်တွင်း ပြည်ပ ပျံသန်းသည့်ခရီးစဉ်တွင် အသုံးပြုရန်ရောင်းချသည့် ဂျက်လေယာဉ်ဆီ။
၂၉	လေယာဉ်သုံး သိမ့်မဟုတ် ရဟတ်ယာဉ်သုံးစက်၊ စက်ကိရိယာ၊ ပစ္စည်းကိရိယာနှင့် ယင်းတို့၏အရန်နှင့်အပိုပစ္စည်း။

စဉ်	ကုန်စည်အမျိုးအမည်
စက်မှုလုပ်ငန်းသုံးကုန်စည်များ	
၃၀	အရောင်ချွတ်ဖတ် (အရောင်ချွတ်ရာတွင် အသုံးပြုသည့် Hypochloride များသာ)၊ ဆပ်ပြာမှုန့်ပြုလုပ်မည့် ကုန်ကြမ်း၊ ဆပ်ပြာပြုလုပ်မည့်ကုန်ကြမ်း၊ ဆပ်ပြာကြမ်း။
၃၁	ဂုန်လျှော်နှင့် အခြားလျှော်များ၊ ကြက်ပေါင်စေး၊ လျှော်ဖြူစေး (ခေါ်) ဆေးကုလားမ။
၃၂	လယ်ယာနှင့်မွေးမြူရေးလုပ်ငန်းသုံးကိရိယာများ၊ လယ်ယာနှင့်မွေးမြူရေးလုပ်ငန်းသုံးစက်နှင့် စက်အပိုပစ္စည်းများ၊ ထွန်စက်များ၊ မြေပြုပြင်ထွန်ယက်သည်မှ သီးနှံရိတ်သိမ်းခြွေလှေ့ အခြောက်ခံသည်အထိ လူ သို့မဟုတ် တိရစ္ဆာန်၏လုပ်အားနှင့် တွဲဖက်၍သော်လည်းကောင်း၊ စက်စွမ်းအားသီးသန့်သော်လည်းကောင်း ဆောင်ရွက်နိုင်သောကိရိယာ၊ စက်နှင့်စက်အပိုပစ္စည်းအမျိုးမျိုး (မော်တော်ယာဉ်ဥပဒေအရ မှတ်ပုံတင်ရန် လိုအပ်သော ယာဉ်ယန္တရားများမှအပ)၊ မွေးမြူရေးလုပ်ငန်းသုံးကိရိယာများ၊ မွေးမြူရေးလုပ်ငန်းသုံးစက်နှင့် စက်အပိုပစ္စည်းများ၊ မျိုးမြှင့်သားစပ်ရာတွင် အသုံးပြုရန် မျိုးရည်၊ မျိုးချောင်း၊ မျိုးဥ (အေးခဲမျိုးရည် အပါအဝင် သန္ဓေသားလောင်းနှင့် မေထုန်မဲ့ သားစပ်လုပ်ငန်းသုံးကိရိယာများ)။
၃၃	ဆိုလာပန်နယ်လ်၊ ဆိုလာချာဂျာကွန်ထရိုလာနှင့် ဆိုလာအင်ဗာတာ (Solar Panel, Solar Charger Controllor and Solar Inverter)။
၃၄	လက်ခစားအပ်ကုန်စနစ်ဖြင့် ကုန်ချောကုန်စည် ထုတ်လုပ်ပေးခြင်းအတွက်အသုံးပြုရန် ပြည်ပနေ လုပ်ငန်း အပ်နှံသူမှ ပေးပို့သည့်ကုန်ကြမ်း သို့မဟုတ် အစိတ်အပိုင်းအဖြစ် တိုက်ရိုက်အသုံးပြုရသည့် ကုန်စည်များ၊ ထွက်ရှိလာမည့် ကုန်ချောကို ထုပ်ပိုးရာတွင် အသုံးပြုသည့်ကုန်စည်များ၊ လက်ခစား အပ်ကုန်စနစ်ဖြင့် ဆောင်ရွက်သည့်လုပ်ငန်းများက လုပ်ငန်းလိုအပ်ချက်အရ ပြန်လည်ရောင်းချရန် မဟုတ်သည့် တင်သွင်းလာသော စက်ပစ္စည်းများ၊ စက်ကိရိယာများ၊ ပစ္စည်းကိရိယာနှင့် ယင်းတို့၏ အရန်နှင့်အပိုပစ္စည်းများ။
ကာကွယ်ရေးဆိုင်ရာကုန်စည်များ	
၃၅	နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးဆိုင်ရာ နိုင်ငံတော်အဖွဲ့အစည်းများသုံး လက်နက်ကိရိယာများ၊ ယာဉ်ယန္တရားများ၊ ပစ္စည်းနှင့်ကိရိယာများ၊ ယင်းတို့၏အရန်နှင့်အပိုပစ္စည်းများ၊ နယ်ဘက်ဌာနသုံး ယမ်းမှုန့် အမျိုးမျိုး၊ ယမ်းဘီလူးအမျိုးမျိုးနှင့်ဆက်စပ်ပစ္စည်းများ [ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) ခွင့်ပြုချက်ဖြင့် တင်သွင်းသော ပစ္စည်းအမျိုးအမည်များသာ]၊ ကာကွယ်ရေးဝန်ကြီးဌာနအတွက် ခွဲဝေလျာထားပေးသည့် ရသုံးမှန်းခြေငွေစာရင်းပါ အသုံးစရိတ်မှ ကျခံ၍ တပ်မတော်တွင် အသုံးပြုရန်နှင့် တပ်မတော်သားများ စားသုံးရန် ဝယ်ယူသည့် ကုန်စည်များ။
ကျောက်မျက်ရတနာနှင့် တွင်းထွက်ကုန်စည်များ	
၃၆	ရွှေစင်၊ ရွှေတုံးများ (စံချိန်မီ ရွှေချောင်း၊ ရွှေတုံး၊ ရွှေဒင်္ဂါးများ) နှင့် ပြည်ထောင်စုအစိုးရအဖွဲ့က ကြီးမှူးကျင်းပသော မြန်မာ့ကျောက်မျက်ရတနာ ပြည်တွင်းပြပွဲများတွင် ရောင်းချသော ကျောက်စိမ်း၊ ပတ္တမြား၊ နီလာ၊ ကျောက်မျက်ရတနာအရိုင်းထည်၊ အချောထည်များ။
၃၇	ရေနံချေး။
အထွေထွေကုန်စည်များ	
၃၈	ပြည်ပသို့ ထွက်ခွာမည့် ခရီးသည်များကို သီးခြားသတ်မှတ်ထားသည့်နေရာတွင် ရောင်းချသည့်ပစ္စည်းများ။
၃၉	ပြည်ထောင်စုအစိုးရအဖွဲ့၏ ခွင့်ပြုချက်ဖြင့် နိုင်ငံခြားရေးဝန်ကြီးဌာနမှ အဆိုပြု၍ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာနက အမိန့်ကြော်ငြာစာထုတ်ပြန်၍ ခွင့်ပြုထားသည့် နှစ်နိုင်ငံအကြား အပြန်အလှန် အခွင့်အရေးမူ ကျင့်သုံးသော နိုင်ငံခြားသံရုံးများ သို့မဟုတ် သံရုံးငယ်များ၊ ယင်းတို့၏ အဖွဲ့ဝင်များနှင့် သံတမန်မဟုတ်သော သံရုံးဝန်ထမ်းများအသုံးပြုမည့် အပြန်အလှန်အခွင့်အရေးမူနှင့် အကျိုးဝင်သည့် ကုန်စည်များ။
၄၀	ပြည်တွင်းရှိ ကုလသမဂ္ဂအဖွဲ့အစည်းများမှ အဖွဲ့အစည်းအမည်ဖြင့် ပြည်တွင်း ပြည်ပ မှ ဝယ်ယူသည့် ကုန်စည်များ။
၄၁	ပြည်တွင်း ပြည်ပ အဖွဲ့အစည်းများက နိုင်ငံတော်သို့ လှူဒါန်းသည့်ငွေ သို့မဟုတ် နိုင်ငံတော်သို့ ထောက်ပံ့သည့် ငွေဖြင့် ဝယ်ယူသောကုန်စည်များ။
၄၂	နိုင်ငံတော်၏လိုအပ်ချက်အရ ပြည်ထောင်စုလွှတ်တော်၏ သဘောတူညီချက်ဖြင့် ပြည်ထောင်စုအစိုးရ အဖွဲ့က အမိန့်ကြော်ငြာစာထုတ်ပြန်၍ အခွန်ကင်းလွတ်ခွင့်ပြုသည့် ကုန်စည်များ။
၄၃	အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ ယာယီတင်သွင်းခြင်း (Temporary Admission) သို့မဟုတ် ပြန်လျှော့အကောက်ခွန် (Drawback) စနစ်ဖြင့် တင်သွင်းလာသော ကုန်စည်များ။

- (ခ) ပုဒ်မခွဲ (က) တွင် ဖော်ပြပါရှိသည့် ကုန်စည်များမှတစ်ပါး အခြားကုန်စည်တစ်မျိုးမျိုးကို ပြည်တွင်း၌ ထုတ်လုပ်ရောင်းချခြင်းဖြစ်ပါက ရောင်းရငွေအပေါ်တွင်လည်းကောင်း၊ ပြည်ပမှတင်သွင်းခြင်း ဖြစ်ပါက ကုန်းပေါ်ရောက်တန်ဖိုးအပေါ်တွင်လည်းကောင်း ငါးရာခိုင်နှုန်းဖြင့် ကုန်သွယ်လုပ်ငန်းခွန် ပေးဆောင်စေရမည်။ ဤဥပဒေ၏ ပုဒ်မ ၁၁ ပါ အထူးကုန်စည်တစ်မျိုးမျိုးကို ပြည်တွင်း၌ ထုတ်လုပ် ရောင်းချခြင်းဖြစ်ပါက အထူးကုန်စည်ခွန် အပါအဝင်ဖြစ်သော ရောင်းရငွေအပေါ်တွင်လည်းကောင်း၊ ပြည်ပမှ တင်သွင်းခြင်းဖြစ်ပါက အထူးကုန်စည်ခွန် အပါအဝင်ဖြစ်သော ကုန်းပေါ်ရောက်တန်ဖိုး အပေါ်တွင်လည်းကောင်း ငါးရာခိုင်နှုန်းဖြင့် ကုန်သွယ်လုပ်ငန်းခွန် ပေးဆောင်စေရမည်။
- (ဂ) မည်သူမဆို ဤဥပဒေနှင့်အညီ ကင်းလွတ်ခွင့်ပြုထားသော ကုန်စည်နှင့်ကုန်သွယ်မှုဆောင်ရွက်ခြင်းမှ တစ်ပါး ပုဒ်မ ၁၁ ပါ အထူးကုန်စည်များအပါအဝင် အောက်ဖော်ပြပါ လုပ်ငန်းများဆောင်ရွက်ခြင်း အတွက် ရောင်းရငွေအပေါ် ငါးရာခိုင်နှုန်းဖြင့် ကုန်သွယ်လုပ်ငန်းခွန်ပေးဆောင်ရမည်-
- (၁) ကုန်စည်တင်သွင်း၍ ပြည်တွင်း၌ ပြန်လည်ရောင်းချခြင်း၊
- (၂) ကုန်သွယ်မှု ဆောင်ရွက်ခြင်း။
- (ဃ) အောက်ဖော်ပြပါ ဝန်ဆောင်မှုလုပ်ငန်းများအား ကုန်သွယ်လုပ်ငန်းခွန် မကျသင့်စေရ-

စဉ်	ဝန်ဆောင်မှုအမျိုးအမည်
နိုင်ငံခြားရေးကဏ္ဍ	
၁	ပြည်ထောင်စုအစိုးရအဖွဲ့၏ ခွင့်ပြုချက်ဖြင့် နိုင်ငံခြားရေးဝန်ကြီးဌာနမှအဆိုပြု၍ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာနက အမိန့်ကြော်ငြာစာထုတ်ပြန်ပြီး ခွင့်ပြုထားသည့် နှစ်နိုင်ငံအကြား အပြန်အလှန် အခွင့်အရေးမူကျင့်သုံးသော နိုင်ငံခြားသံရုံးများ သို့မဟုတ် သံရုံးငယ်များ၊ ယင်းတို့၏အဖွဲ့ဝင်များနှင့် သံတမန်မဟုတ်သော သံရုံးဝန်ထမ်းများက ရယူသည့် အပြန်အလှန်အခွင့်အရေးမူနှင့် အကျိုးဝင်သည့် ဝန်ဆောင်မှုလုပ်ငန်း။
၂	ပြည်တွင်းရှိ ကုလသမဂ္ဂအဖွဲ့အစည်းများမှ အဖွဲ့အစည်းအမည်ဖြင့် ပြည်တွင်းမှ ရယူသည့် ဝန်ဆောင်မှု လုပ်ငန်း။
ကာကွယ်ရေးကဏ္ဍ	
၃	ကာကွယ်ရေးဝန်ကြီးဌာန၏ လုံခြုံရေးနှင့်ဆိုင်သော ပုံနှိပ်လုပ်ငန်းမှ ပုံနှိပ်ထုတ်ဝေမှု ဝန်ဆောင်မှု လုပ်ငန်း။
သာသနာရေးနှင့် ယဉ်ကျေးမှုကဏ္ဍ	
၄	ယဉ်ကျေးမှုအနုပညာ ဝန်ဆောင်မှုလုပ်ငန်း။
ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးကဏ္ဍ	
၅	ယာဉ်များရပ်နားရန် နေရာငှားရမ်းခြင်း ဝန်ဆောင်မှုလုပ်ငန်း။
၆	ကုန်စည်သယ်ယူပို့ဆောင်ရေး ဝန်ဆောင်မှုလုပ်ငန်း (ပိုက်လိုင်းဖြင့် သယ်ယူပို့ဆောင်ရေးမှအပ ဖြစ်သည့် ရထား၊ မော်တော်ယာဉ်၊ ရေယာဉ်၊ လေယာဉ်၊ ဝန်ချီစက်များဖြင့် သယ်ပို့ပေးခြင်း)။
၇	နေအိမ်ရွှေ့ပြောင်းခြင်းဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်း။
၈	လမ်းအသုံးပြုခကောက်ခံသည့် ဝန်ဆောင်မှုလုပ်ငန်း။
၉	ပြည်တွင်း သို့မဟုတ် ပြည်ပခရီးစဉ်များတွင် ခရီးသည်များကို အဖိုးအခ တစ်ရပ်ရပ်ရယူ၍ လေယာဉ်ဖြင့် ပို့ဆောင်သော ဝန်ဆောင်မှုလုပ်ငန်း။
၁၀	အများပြည်သူခရီးသည် သယ်ယူပို့ဆောင်ရေး ဝန်ဆောင်မှုလုပ်ငန်း။
၁၁	ပြည်ထောင်စုအစိုးရအဖွဲ့က ဆောင်ရွက်သည့်စာတိုက်ဝန်ဆောင်မှုလုပ်ငန်း။
ပညာရေးနှင့် ပြန်ကြားရေးကဏ္ဍ	
၁၂	ပညာရေးဝန်ဆောင်မှုလုပ်ငန်း။
၁၃	စာအုပ်စာပေ၊ မဂ္ဂဇင်း၊ စာစောင်၊ သတင်းစာထုတ်ဝေရေး ဝန်ဆောင်မှုလုပ်ငန်း။
ကျန်းမာရေးကဏ္ဍ	
၁၄	ခန္ဓာကိုယ်အလှပြုပြင်ခြင်းမှအပဖြစ်သည့် ကျန်းမာရေးဝန်ဆောင်မှုလုပ်ငန်း။
၁၅	ရိုးရာအကြောပြင် ဝန်ဆောင်မှုလုပ်ငန်း/မျက်မမြင်အကြောပြင် ဝန်ဆောင်မှုလုပ်ငန်း။
၁၆	တိရစ္ဆာန်ကျန်းမာရေးနှင့် ထိန်းသိမ်းစောင့်ရှောက်ရေး ဝန်ဆောင်မှုလုပ်ငန်း။
၁၇	အများသုံးသန့်စင်ခန်း အသုံးပြုခကောက်ခံခြင်း ဝန်ဆောင်မှုလုပ်ငန်း။

စဉ်	ဝန်ဆောင်မှုအမျိုးအမည်
စီမံကိန်းနှင့် ဘဏ္ဍာရေးကဏ္ဍ	
၁၈	အသက်အာမခံ ဝန်ဆောင်မှုလုပ်ငန်း။
၁၉	အသေးစားငွေချေးခြင်းဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်း။
၂၀	အရင်းအနှီးဈေးကွက်ဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်း။
၂၁	ဘဏ်နှင့်ဗဟိုဘဏ်မှ ခွင့်ပြုချက်ဖြင့်ဆောင်ရွက်နေသော ငွေရေးကြေးရေးဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်း။
၂၂	အကောက်ခွန်၊ ဆိပ်ကမ်းရင်းလင်းရေးဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်း။
၂၃	အောင်ဘာလေသိန်းထိလုပ်ငန်း။
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးကဏ္ဍ	
၂၄	ညှဉ်းခံကျွေးမွေးရေးအတွက် ပစ္စည်းငှားရမ်းခြင်း ဝန်ဆောင်မှုလုပ်ငန်း။
၂၅	နာရေး ဝန်ဆောင်မှုလုပ်ငန်း။
၂၆	ကလေးသူငယ်ပြုစုပျိုးထောင်ရေး ဝန်ဆောင်မှုလုပ်ငန်း။
စက်မှုနှင့် လျှပ်စစ်ကဏ္ဍ	
၂၇	ကုန်ကြမ်းပေး ကုန်ချောယူစနစ်ဖြင့် ဆောင်ရွက်ပေးသည့် ဝန်ဆောင်မှုလုပ်ငန်းများ။
၂၈	စက်မှုလယ်ယာ ဝန်ဆောင်မှုလုပ်ငန်းများ။
၂၉	မဟာဓာတ်အားလိုင်းနှင့် ဆက်သွယ်ခြင်းမရှိသေးသော ဒေသများအတွက် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ဖြန့်ဖြူးရေးလုပ်ငန်းများကို ဆောင်ရွက်ပေးနေသော ပုဂ္ဂလိကအသေးစား လျှပ်စစ်ဓာတ်အား ဝန်ဆောင်မှုလုပ်ငန်းများ။
အထွေထွေကဏ္ဍ	
၃၀	နိုင်ငံတော်အဖွဲ့အစည်းများသို့ ဆောင်ရွက်မှုတစ်ရပ်ရပ် လုပ်ကိုင်ခွင့်ရရှိရန်အတွက် ပေးချေရသည့် လိုင်စင်ကြေးများ။
၃၁	နိုင်ငံတော်၏ လိုအပ်ချက်အရ ပြည်ထောင်စုလွှတ်တော်၏ သဘောတူညီချက်ဖြင့် ပြည်ထောင်စုအစိုးရ အဖွဲ့က အမိန့်ကြော်ငြာစာထုတ်ပြန်၍ အခွန်ကင်းလွတ်ခွင့်ပြုသည့် ဝန်ဆောင်မှုလုပ်ငန်းများ။
၃၂	ပြည်တွင်း ပြည်ပ အဖွဲ့အစည်းများက နိုင်ငံတော်သို့ လှူဒါန်းသည့်ငွေ သို့မဟုတ် နိုင်ငံတော်သို့ ထောက်ပံ့သည့်ငွေဖြင့် ရယူသည့် ဝန်ဆောင်မှုလုပ်ငန်း။
၃၃	နိုင်ငံတော်သမ္မတရုံး၊ ပြည်ထောင်စုအစိုးရအဖွဲ့ရုံး၊ ပြည်ထောင်စုလွှတ်တော်ရုံး၊ ပြည်သူ့လွှတ်တော်ရုံး၊ အမျိုးသားလွှတ်တော်ရုံး၊ ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံး၊ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေ ဆိုင်ရာခုံရုံး၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံး၊ ပြည်ထောင်စုရှေ့နေချုပ်ရုံး၊ ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံးနှင့် ပြည်ထောင်စုရာထူးဝန်အဖွဲ့ရုံး၊ ပြည်ထောင်စုဝန်ကြီးဌာနများ၊ နေပြည်တော် ကောင်စီရုံး၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၊ လူမှုဖူလုံရေးအဖွဲ့၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရ အဖွဲ့ရုံး၊ ဦးစီးဌာန စသည့် အဖွဲ့အစည်းအချင်းချင်း ဆောင်ရွက်ပေးသည့် ဝန်ဆောင်မှုလုပ်ငန်းများ (နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းများကို ဝန်ဆောင်မှုလုပ်ငန်းဆောင်ရွက်ပေးစေခြင်း၊ နိုင်ငံပိုင်စီးပွားရေး လုပ်ငန်းများမှ ဝန်ဆောင်မှုရယူခြင်းမပါ)။

- (င) ပုဒ်မခွဲ (ဃ) ပါ ဝန်ဆောင်မှုလုပ်ငန်းများမှတစ်ပါး ပြည်တွင်း၌ဆောင်ရွက်သည့် အခြားဝန်ဆောင်မှု လုပ်ငန်းများမှ ရငွေအပေါ်တွင် ငါးရာခိုင်နှုန်းဖြင့် ကုန်သွယ်လုပ်ငန်းခွန် ကျသင့်စေရမည်။
- (စ) နိုင်ငံတော်အတွင်း ဆောက်လုပ်ပြီးရောင်းချသည့် အဆောက်အဦ ဆောက်လုပ်ရောင်းချခြင်းမှ ရောင်းရငွေအပေါ်တွင် သုံးရာခိုင်နှုန်းဖြင့် ကုန်သွယ်လုပ်ငန်းခွန်ကျသင့်စေရမည်။ အဆောက်အဦ ဆောက်လုပ်ရောင်းချသူသည် ကုန်သွယ်လုပ်ငန်းခွန်ဥပဒေနှင့် ကုန်သွယ်လုပ်ငန်းခွန် စည်းမျဉ်းများပါ တာဝန်ကို လိုက်နာရမည်ဖြစ်ပြီး အခွင့်အရေးများအားလုံးကိုလည်း ခံစားခွင့်ရှိစေရမည်။
- (ဆ) ရွှေ့ထည်လက်ဝတ်ရတနာများ ရောင်းချခြင်းမှ ရောင်းရငွေအပေါ်တွင်လည်းကောင်း၊ ပြည်ပမှ တင်သွင်းခြင်းအတွက် ကုန်းပေါ်ရောက်တန်ဖိုးအပေါ်တွင်လည်းကောင်း တစ်ရာခိုင်နှုန်းဖြင့် ကုန်သွယ်လုပ်ငန်းခွန်ကျသင့်စေရမည်။ သို့ရာတွင် ရွှေ့ထည်လက်ဝတ်ရတနာများကို ပြည်တွင်း၌

ဝယ်ယူစဉ် သို့မဟုတ် ပြည်ပမှ တင်သွင်းစဉ်က ပေးဆောင်ခဲ့ရသည့် ကုန်သွယ်လုပ်ငန်းခွန်ကို ပြည်တွင်း၌ ရောင်းချစဉ် သို့မဟုတ် ပြည်ပသို့ တင်ပို့စဉ် ပေးဆောင်ရမည့် ကျသင့်ကုန်သွယ် လုပ်ငန်းခွန်မှ ခုနှိမ်ခွင့် မရှိစေရ။

- (ဇ) အကောက်ခွန် လုပ်ထုံးလုပ်နည်းများနှင့်အညီ ယာယီတင်သွင်းခြင်း (Temporary Admission) သို့မဟုတ် ပြန်လျှော့အကောက်ခွန် (Drawback) စနစ်ဖြင့် တင်သွင်းလာသော ကုန်စည်များကို သတ်မှတ်ကာလအတွင်း ပြန်လည်တင်ပို့ခြင်းမပြုဘဲ ပြည်တွင်းသုံးစွဲခြင်းဖြစ်ပါက မူလ ကင်းလွတ် ခွင့်ပြုခဲ့သော ကုန်သွယ်လုပ်ငန်းခွန်ကို ပြန်လည်ပေးဆောင်စေရမည်။
- ၁၅။ (က) ပြည်တွင်း ပြည်ပ အဖွဲ့အစည်းများက လျှို့ဝှက်ငွေ၊ ထောက်ပံ့ငွေ၊ ချေးငွေဖြင့် ဆောင်ရွက်သည့် လုပ်ငန်းများနှင့်စပ်လျဉ်းသည့် ကုန်သွယ်လုပ်ငန်းခွန်ကိစ္စအတွက် စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာနသည် ပြည်ထောင်စုအဖွဲ့အစည်း၏ သဘောတူညီချက်ဖြင့် ကုန်သွယ်လုပ်ငန်းခွန် ကင်းလွတ်ခွင့် သို့မဟုတ် သက်သာခွင့် ပြုနိုင်သည်။
- (ခ) ကုန်သွယ်လုပ်ငန်းခွန်ဥပဒေအရ သမဝါယမကဏ္ဍနှင့် ပုဂ္ဂလိကကဏ္ဍများအတွက် အောက်ဖော်ပြပါ ရောင်းရငွေ သို့မဟုတ် ဝန်ဆောင်မှုရငွေထက်မပိုလျှင် ကုန်သွယ်လုပ်ငန်းခွန် စည်းကြပ်ခြင်းမပြုရ-
- (၁) ကုန်သွယ်လုပ်ငန်းခွန်ကျသင့်သည့် ကုန်စည်များကို ပြည်တွင်း၌ ထုတ်လုပ်ရောင်းချခြင်း အတွက် နှစ်တစ်နှစ်အတွင်း ထုတ်လုပ်ရောင်းရငွေ စုစုပေါင်း ကျပ် သိန်း ၅၀၀ တိတိ၊
- (၂) ကုန်သွယ်လုပ်ငန်းခွန်ကျသင့်သည့် ဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်ခြင်းအတွက် နှစ် တစ်နှစ်အတွင်း ဝန်ဆောင်မှုရငွေ စုစုပေါင်း ကျပ် သိန်း ၅၀၀ တိတိ၊
- (၃) ကုန်သွယ်မှုလုပ်ငန်းများ ဆောင်ရွက်ခြင်းအတွက် နှစ်တစ်နှစ်အတွင်း ရောင်းရငွေ စုစုပေါင်း ကျပ် သိန်း ၅၀၀ တိတိ၊
- (၄) အကောက်ခွန်လုပ်ထုံးလုပ်နည်း စံသတ်မှတ်ချက်များနှင့်အညီ အလျင်အမြန် ပေးပို့ထုတ်ယူ လိုသည့် ကုန်စည်များအပေါ် အခွန်အခများ ကင်းလွတ်ခွင့်ပြုနိုင်သည့် အကောက်ခွန် ဦးစီးဌာန၏ အနိမ့်ဆုံးတန်ဖိုးသတ်မှတ်ချက် (de minimis value threshold) ။
- ရှင်းလင်းချက်။ (၁) နှစ်တစ်နှစ်အတွင်း ရောင်းရငွေ သို့မဟုတ် ဝန်ဆောင်မှုရငွေ စုစုပေါင်း ကျပ် သိန်း ၅၀၀ ဆိုရာတွင် လုပ်ငန်းစတင်သည့်လ အပါအဝင် တစ်ဆက်တည်းဖြစ်သည့်နောင်လာမည့် ၁၂ လအတွင်း ရရှိမည့် ရောင်းရငွေ သို့မဟုတ် ဝန်ဆောင်မှုရငွေကို ဆိုသည်။
- (၂) ကုန်သွယ်လုပ်ငန်းခွန်ဥပဒေတွင် မည်သို့ပင် ပြဌာန်းပါရှိစေကာမူ မှတ်ပုံတင်ခြင်းနှင့် စပ်လျဉ်း၍ စည်းကြပ်ထိုက်သည့် ရောင်းရငွေ၊ ရငွေရှိမည့်သူ သို့မဟုတ် ကုန်သွယ် လုပ်ငန်းခွန် ခုနှိမ်ခွင့်ခံစားလိုသူ မည်သူမဆို မှတ်ပုံတင်ခြင်းကို ဆောင်ရွက်ရမည်။
- ၁၆။ မည်သူမဆို ဤဥပဒေအရ ကုန်သွယ်လုပ်ငန်းခွန်ကျသင့်သည့် ကုန်စည်တစ်မျိုးမျိုးကို ထုတ်လုပ် ရောင်းချခြင်း၊ ကုန်သွယ်လုပ်ငန်းခွန်ကျသင့်သည့် ဝန်ဆောင်မှုတစ်ရပ်ရပ်ကို ဆောင်ရွက်ခြင်းနှင့် ကုန်သွယ်မှုလုပ်ငန်းဆောင်ရွက်ခြင်းတို့မှ နိုင်ငံခြားငွေရရှိလျှင် အဆိုပါ နိုင်ငံခြားငွေဖြင့် ရောင်းရငွေ သို့မဟုတ် ဝန်ဆောင်မှု ရငွေအပေါ် ကုန်သွယ်လုပ်ငန်းခွန်ကို ဤဥပဒေပါ သက်ဆိုင်ရာ အခွန်နှုန်းများအတိုင်းတွက်ချက်၍ ကုန်သွယ်လုပ်ငန်းခွန် စည်းမျဉ်းများနှင့်အညီ ကျပ်ငွေဖြင့် ပေးဆောင်ရမည်။
- ၁၇။ (က) ပြည်ပသို့ တင်ပို့ရောင်းချသည့် လျှပ်စစ်ဓာတ်အားအပေါ် ရှစ်ရာခိုင်နှုန်းဖြင့်လည်းကောင်း၊ ရေနံစိမ်းများအပေါ် ငါးရာခိုင်နှုန်းဖြင့်လည်းကောင်း ကုန်သွယ်လုပ်ငန်းခွန် ကျသင့်စေရမည်။
- (ခ) ပုဒ်မခွဲ (က) ပါ ကုန်စည်များမှအပ ကျန်ကုန်စည်များကို ပြည်ပသို့ တင်ပို့ရောင်းချခြင်းအတွက် ရောင်းရငွေအပေါ်တွင် သုညရာခိုင်နှုန်းဖြင့် ကုန်သွယ်လုပ်ငန်းခွန် ကျသင့်စေရမည်။ ပြည်ပသို့ တင်ပို့ရောင်းချခြင်းအတွက် ကျသင့်ကုန်သွယ်လုပ်ငန်းခွန်မှကုန်စည်ကို ဝယ်ယူစဉ် သို့မဟုတ် ထုတ်လုပ်စဉ်က ပေးဆောင်ခဲ့သည့် ကုန်သွယ်လုပ်ငန်းခွန်ကို စည်းမျဉ်းများနှင့်အညီ

ခန့်ခွဲနိုင်သည်။ ကုန်သွယ်လုပ်ငန်းခွန်စည်းများတွင် မည်သို့ဆိုစေကာမူ ပြည်ပပို့ကုန်များနှင့် စပ်လျဉ်း၍ ပြည်ပသို့ တင်ပို့ရောင်းချခြင်းအတွက် ကျသင့်ကုန်သွယ်လုပ်ငန်းခွန်သည် ကုန်စည်ကို ဝယ်ယူစဉ် သို့မဟုတ် ထုတ်လုပ်စဉ်က ပေးဆောင်ခဲ့သည့် ကုန်သွယ်လုပ်ငန်းခွန်အောက် လျော့နည်းနေပါက ပြန်အမ်းငွေ တောင်းခံနိုင်သည်။ သို့ရာတွင် ကိုယ်တိုင်သုံးစွဲရန်အလို့ငှာ ပြည်တွင်း၌ ဝယ်ယူပြီး ပြည်ပသို့ ယူဆောင်သွားသည့် ကုန်စည်များနှင့် မသက်ဆိုင်စေရ။

- (ဂ) ဤပုဒ်မပါ ပြဋ္ဌာန်းချက်များသည် မစည်းကြပ်ထိုက်သည့် ရောင်းရငွေ၊ ဝန်ဆောင်မှုရငွေပမာဏ သတ်မှတ်ခြင်းနှင့် သက်ဆိုင်ခြင်း မရှိစေရ။

၁၈။ ဤဥပဒေ၏ အခန်း (၆) တွင် ဖော်ပြပါရှိသော စကားရပ်များ၏ အဓိပ္ပာယ်ဖွင့်ဆိုချက်သည် ကုန်သွယ် လုပ်ငန်းခွန်ဥပဒေတွင် ဖော်ပြထားသည့်အတိုင်း ဖြစ်စေရမည်။

အခန်း (၇)

ဝင်ငွေခွန်

- ၁၉။ (က) လစာမှ နှစ်တစ်နှစ်အတွင်း ဝင်ငွေ ကျပ် ၄၈ သိန်းအထိ ရရှိသူဖြစ်လျှင် မည်သူ့ကိုမျှဝင်ငွေခွန် စည်းကြပ်ခြင်း မပြုရ။ ထိုသို့ စည်းကြပ်ခြင်းမပြုသဖြင့် ကင်းလွတ်ခွင့်ရသည့် လစာဝင်ငွေဆိုင်ရာ သက်သေခံ အထောက်အထားကိုတောင်းခံလာပါက သတ်မှတ်ချက်များနှင့်အညီ ပြည်တွင်း အခွန်များဦးစီးဌာနက ထုတ်ပေးရမည်။
- (ခ) သို့ရာတွင် လစာမှ နှစ်တစ်နှစ်အတွင်း ဝင်ငွေ ကျပ် ၄၈ သိန်းအထက်ရရှိသူဖြစ်လျှင် ရရှိသည့် လစာဝင်ငွေ စုစုပေါင်းအပေါ်တွင် ဝင်ငွေခွန် ထမ်းဆောင်ရမည်။
- (ဂ) လစာမှ နှစ်တစ်နှစ်အတွင်း ဝင်ငွေ ကျပ် ၄၈ သိန်းအထက် ရရှိသူဖြစ်လျှင် သို့မဟုတ် အသက် မွေးဝမ်းကျောင်း ပညာလုပ်ငန်း၊ စီးပွားရေးလုပ်ငန်းနှင့် အခြားရလမ်းများမှ ဝင်ငွေဖြစ်လျှင် မည်သူ့ကိုမဆို စုစုပေါင်းဝင်ငွေမှ ဝင်ငွေခွန်ဥပဒေပုဒ်မ ၆ အရ သက်သာခွင့်များ နုတ်ပယ် ပြီးနောက် ကျန်ဝင်ငွေအပေါ် ဝင်ငွေအလွှာအလိုက် စည်းကြပ်ရမည့် ဝင်ငွေခွန်နှုန်းထားများကို အောက်ပါအတိုင်း သတ်မှတ်သည်-

အမှတ် စဉ်	ဝင်ငွေခွန်စည်းကြပ်ရန် ဝင်ငွေအလွှာ		စည်းကြပ်ရန် ဝင်ငွေခွန်နှုန်း
	မှ	ထိ	
	ကျပ်	ကျပ်	
၁	၁	၂,၀၀၀,၀၀၀	၀ ရာခိုင်နှုန်း
၂	၂,၀၀၀,၀၀၁	၅,၀၀၀,၀၀၀	၅ ရာခိုင်နှုန်း
၃	၅,၀၀၀,၀၀၁	၁၀,၀၀၀,၀၀၀	၁၀ ရာခိုင်နှုန်း
၄	၁၀,၀၀၀,၀၀၁	၂၀,၀၀၀,၀၀၀	၁၅ ရာခိုင်နှုန်း
၅	၂၀,၀၀၀,၀၀၁	၃၀,၀၀၀,၀၀၀	၂၀ ရာခိုင်နှုန်း
၆	၃၀,၀၀၀,၀၀၁ နှင့်အထက်		၂၅ ရာခိုင်နှုန်း

- (ဃ) ဝင်ငွေခွန်ဥပဒေတွင် မည်သို့ပင် ပြဋ္ဌာန်းပါရှိစေကာမူ မည်သူမဆို မြေငှားရမ်းခြင်း၊ အဆောက် အအုံငှားရမ်းခြင်းနှင့် အခန်းငှားရမ်းခြင်းတို့မှရရှိသော စုစုပေါင်းငှားရမ်းခ ရငွေအပေါ် ဝင်ငွေခွန်ဥပဒေပုဒ်မ ၆ အရ သက်သာခွင့်များ နုတ်ပယ်ပြီး ကျန်ငွေအပေါ် တစ်ဆယ် ရာခိုင်နှုန်းဖြင့် ဝင်ငွေခွန် သီးခြားစည်းကြပ်ရမည်။ အခြားဝင်ငွေများနှင့်ပူးပေါင်း၍ ထပ်မံ စည်းကြပ်ခြင်းမပြုရ။ နိုင်ငံတော်ပိုင် စီးပွားရေးအဖွဲ့အစည်းများ၊ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်က ထုတ်ပေးသည့်ခွင့်ပြုမိန့်ဖြင့် ဆောင်ရွက်သောလုပ်ငန်းများ၊ ကုမ္ပဏီများ၊ သမဝါယမအသင်းများဖြစ်ပါက အခွန်ထမ်းအမျိုးအစားအလိုက် သီးခြားသတ်မှတ် ပေးထားသော ဝင်ငွေခွန်နှုန်းများအတိုင်း ထမ်းဆောင်ရမည်။

(င) အစုစပ်လုပ်ငန်းများဖြစ်ပါက ဝင်ငွေခွန်ဥပဒေပုဒ်မ ၆ အရ သက်သာခွင့် နုတ်ပယ်ပြီးနောက် ပုဒ်မခွဲ (ဂ) ဇယားပါ ဝင်ငွေခွန်နှုန်းထားများအတိုင်း ထမ်းဆောင်ရမည်။

(စ) ဤပုဒ်မပါ ဝင်ငွေခွန်နှုန်းများသည် ဝင်ငွေရရှိသူတစ်ဦးဦး သို့မဟုတ် ဝင်ငွေအမျိုးအစား တစ်ရပ်ရပ်နှင့်စပ်လျဉ်း၍ သီးခြားဝင်ငွေခွန်နှုန်း သတ်မှတ်ထားသည့် အခွန်ထမ်းများနှင့် သက်ဆိုင်ခြင်း မရှိစေရ။

၂၀။ ဝင်ငွေခွန်ဥပဒေပုဒ်မ ၆၊ ပုဒ်မခွဲ (က)၊ ပုဒ်မခွဲငယ် (၁) နှင့် (၂) တို့အရ အခြေခံသက်သာခွင့် ခွင့်ပြုငွေသည် ဝင်ငွေအမျိုးအစားတစ်ခုစီ၏ ၂၀ ရာခိုင်နှုန်းနှင့်ညီမျှသောငွေ ဖြစ်ရမည်။ သို့ရာတွင် နှစ်တစ်နှစ် အတွက် အခြေခံသက်သာခွင့် ခွင့်ပြုငွေစုစုပေါင်းသည် ကျပ် သိန်း ၁၀၀ ထက် မပိုစေရ။

၂၁။ ဝင်ငွေခွန်ဥပဒေပုဒ်မ ၆၊ ပုဒ်မခွဲ (က)၊ ပုဒ်မခွဲငယ် (၁) နှင့် (၂) တို့အရ အောက်ပါသက်သာခွင့် ခွင့်ပြုငွေကို ဝင်ငွေခွန်ဥပဒေပုဒ်မ ၆၊ ပုဒ်မခွဲ (ဂ)၊ ပုဒ်မခွဲငယ် (၂) ပါ တစ်ဦးချင်းပုဂ္ဂိုလ်၏ စုစုပေါင်း ဝင်ငွေမှ နုတ်ပယ်၍ ကျန်ငွေအပေါ်တွင် ဝင်ငွေခွန်စည်းကြပ်ရမည်-

(က) အတူနေမိဘတစ်ဦးလျှင် ကျပ် ၁၀ သိန်းစီ၊

(ခ) အိမ်ထောင်ဖက်တစ်ဦးအတွက်သာလျှင် ကျပ် ၁၀ သိန်း၊

(ဂ) သားသမီးတစ်ဦးလျှင် ကျပ် ၅ သိန်းစီ။

၂၂။ ဝင်ငွေခွန်ဥပဒေပုဒ်မ ၆ နှင့် ၆-က တို့အရ သက်သာခွင့်များမနုတ်မီ ပြည်ပနေနိုင်ငံသား၏ ကင်းလွတ်ခွင့်ရရှိသည့် ဝင်ငွေခေါင်းစဉ်မှတစ်ပါး နိုင်ငံခြားငွေဖြင့် ပြည်ပတွင်ရရှိသည့် စုစုပေါင်း ဝင်ငွေအပေါ် တစ်ဆယ်ရာခိုင်နှုန်းဖြင့် ဝင်ငွေခွန်စည်းကြပ်ရမည်။

၂၃။ (က) အောက်ဖော်ပြပါ အခွန်ထမ်းအမျိုးအစားများနှင့်ပတ်သက်၍ ဝင်ငွေခွန်ဥပဒေပုဒ်မ ၆ အရ သက်သာခွင့်များမနုတ်ပယ်မီ စုစုပေါင်းအသားတင်အမြတ်ဝင်ငွေအပေါ် ၂၅ ရာခိုင်နှုန်းဖြင့် ဝင်ငွေခွန် စည်းကြပ်ရမည်-

(၁) မြန်မာနိုင်ငံကုမ္ပဏီများဥပဒေအရဖြစ်စေ၊ ၁၉၅၀ ပြည့်နှစ် အထူးကုမ္ပဏီအက်ဥပဒေအရ ဖြစ်စေ မြန်မာနိုင်ငံ၌ မှတ်ပုံတင်၍ ဖွဲ့စည်းတည်ထောင်ထားသည့် ကုမ္ပဏီ၊

(၂) ပြည်ပနေနိုင်ငံခြားသား၏ လစာခေါင်းစဉ်မှတစ်ပါး အခြားဝင်ငွေ၊

(၃) မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်ကထုတ်ပေးသည့် ခွင့်ပြုမိန့်ဖြင့် ဆောင်ရွက်သောလုပ်ငန်း၊

(၄) နိုင်ငံတော်ပိုင် စီးပွားရေးအဖွဲ့အစည်းများ။

(ခ) အခြေခံသမဝါယမအသင်းမှအပဖြစ်သော သမဝါယမအသင်းများ၏ အသားတင်အမြတ် ဝင်ငွေမှ ဝင်ငွေခွန်ဥပဒေပုဒ်မ ၆ အရ သက်သာခွင့်များနုတ်ပယ်ပြီး ကျန်ဝင်ငွေအပေါ် ၂၅ ရာခိုင်နှုန်းဖြင့် ဝင်ငွေခွန်စည်းကြပ်ရမည်။

၂၄။ ပြည်ပနေနိုင်ငံခြားသားဖြစ်လျှင် ဝင်ငွေခွန်ဥပဒေပုဒ်မ ၆ နှင့် ၆-က တို့အရ သက်သာခွင့်များနုတ်ပယ်ခြင်း မပြုရ။ ယင်း၏စုစုပေါင်း ဝင်ငွေအပေါ် လစာခေါင်းစဉ်မှ ဝင်ငွေဖြစ်ပါက ဤဥပဒေပုဒ်မ ၁၉၊ ပုဒ်မခွဲ (ဂ) ပါ အခွန်နှုန်းများအတိုင်း ဝင်ငွေခွန်စည်းကြပ်ရမည်။

၂၅။ ဝင်ငွေခွန်ဥပဒေပုဒ်မ ၆ နှင့် ၆-က တို့အရ သက်သာခွင့်များမနုတ်မီ စည်းကြပ်မှုမှ လွတ်ကင်းနေသော ဝင်ငွေအပေါ် ၃၀ ရာခိုင်နှုန်းဖြင့် ဝင်ငွေခွန်စည်းကြပ်ရမည်။ အသုံးပြုသည့် ဝင်ငွေမှ ဝင်ငွေရလမ်းတင်ပြနိုင်သည့် ဝင်ငွေရှိပါက ယင်းဝင်ငွေအားနုတ်ပယ်ပြီး ကျန်စည်းကြပ်မှုမှ လွတ်ကင်းနေသော ဝင်ငွေအပေါ်တွင် လည်းကောင်း၊ ဝင်ငွေရလမ်းတင်ပြနိုင်ခြင်းမရှိပါက အသုံးပြုသည့် ဝင်ငွေအပေါ်တွင်လည်းကောင်း ဝင်ငွေခွန် စည်းကြပ်ရမည်။ အသုံးပြုသည့် ဝင်ငွေအားလုံးအပေါ် ဝင်ငွေရလမ်းအတိအကျ တင်ပြနိုင်ပါက ဝင်ငွေခွန် ထမ်းဆောင်ရန်မလိုပါ။ ဤပုဒ်မအရ အခွန်စည်းကြပ်ခြင်းသည် တရားမဝင်ရရှိသည့် ပစ္စည်းများပိုင်ဆိုင်ခြင်း၊

ရောင်းဝယ်ခြင်းတို့နှင့်လည်းကောင်း၊ ငွေကြေးခဝါချမှု တိုက်ဖျက်ရေးဥပဒေအရ အရေးယူသည့်ကိစ္စရပ်များနှင့် လည်းကောင်း သက်ဆိုင်ခြင်း မရှိစေရ။

၂၆။ သမဝါယမအသင်းဥပဒေအရ မှတ်ပုံတင်ဖွဲ့စည်းထားသည့် အခြေခံသမဝါယမအသင်းများ၏ အသားတင် အမြတ်ဝင်ငွေမှ ဝင်ငွေခွန်ဥပဒေပုဒ်မ ၆ အရ သက်သာခွင့်များနုတ်ပယ်ပြီး ကျန်ဝင်ငွေအပေါ် ဤဥပဒေ ပုဒ်မ ၁၉၊ ပုဒ်မခွဲ (ဂ) ပါ ဝင်ငွေခွန်နှုန်းများဖြင့် ဝင်ငွေခွန် စည်းကြပ်ရမည်။

၂၇။ အခြေပစ္စည်းတစ်ခု သို့မဟုတ် တစ်ခုထက်ပို၍ရောင်းချခြင်း၊ လဲလှယ်ခြင်း၊ အခြားတစ်နည်းနည်းဖြင့် လွှဲပြောင်းခြင်းမှ မြတ်စွန်းငွေရရှိလျှင် ထိုသို့ မြတ်စွန်းသည့် ကျပ်ငွေ သို့မဟုတ် နိုင်ငံခြားငွေအပေါ် ဝင်ငွေခွန် ဥပဒေပုဒ်မ ၆ နှင့် ၆-က တို့အရ သက်သာခွင့်များ မနုတ်မီ-

(က) မြန်မာနိုင်ငံ၏ ရေနံနှင့်သဘာဝဓာတ်ငွေ့ ရှာဖွေတူးဖော်ထုတ်လုပ်ခြင်းကဏ္ဍတွင် ပါဝင်လုပ်ကိုင်သည့် ကုမ္ပဏီဖြစ်ပါက အောက်တွင် မြတ်စွန်းငွေနှင့် ယှဉ်တွဲဖော်ပြထားသော အခွန်နှုန်းများအတိုင်း ရရှိသည့်ငွေကြေးအမျိုးအစားဖြင့် ဝင်ငွေခွန်စည်းကြပ်ရမည်-

မြတ်စွန်းငွေ

ပေးဆောင်ရမည့်ဝင်ငွေခွန်နှုန်း

- | | |
|---|------------------|
| (၁) ညီမျှကျပ် သန်းပေါင်း (၁၀၀,၀၀၀) အထိ | ၄၀ ရာခိုင်နှုန်း |
| (၂) ညီမျှကျပ် သန်းပေါင်း (၁၀၀,၀၀၀) အထက်မှ (၁၅၀,၀၀၀) အထိ | ၄၅ ရာခိုင်နှုန်း |
| (၃) ညီမျှကျပ် သန်းပေါင်း (၁၅၀,၀၀၀) အထက် | ၅၀ ရာခိုင်နှုန်း |

(ခ) မြန်မာနိုင်ငံ၏ ရေနံနှင့် သဘာဝဓာတ်ငွေ့ရှာဖွေတူးဖော်ထုတ်လုပ်ခြင်းကဏ္ဍတွင် ပါဝင်လုပ်ကိုင်သော ကုမ္ပဏီမှအပဖြစ်သည့် ပုဂ္ဂိုလ်စုများ သို့မဟုတ် တစ်ဦးချင်းပုဂ္ဂိုလ်ဖြစ်ပါက မြတ်စွန်းသည့် ကျပ်ငွေ သို့မဟုတ် နိုင်ငံခြားငွေအပေါ် တစ်ဆယ်ရာခိုင်နှုန်းဖြင့် ဝင်ငွေခွန်စည်းကြပ်ရမည်။ ပြည်ပနေ နိုင်ငံခြားသားဖြစ်ပါက ကျသင့်အခွန်ကို ရရှိသည့် ငွေကြေးအမျိုးအစားဖြင့် ပေးဆောင်ရမည်။

၂၈။ နှစ်တစ်နှစ်အတွင်း အခြေပစ္စည်းတစ်ခု သို့မဟုတ် တစ်ခုထက်ပို၍ ရောင်းချခြင်း၊ လဲလှယ်ခြင်း သို့မဟုတ် အခြားတစ်နည်းနည်းဖြင့် လွှဲပြောင်းခြင်းပြုလုပ်သည့် အခြေပစ္စည်း၏တန်ဖိုး စုစုပေါင်းသည် ကျပ် သိန်း ၁၀၀ ထက်မပိုလျှင် အခြေပစ္စည်းမှ မြတ်စွန်းငွေ ပေါ်ပေါက်စေကာမူ ဝင်ငွေခွန် မကျသင့်စေရ။

၂၉။ အသစ်ထူထောင်သော ထုတ်လုပ်မှုကို အခြေခံသည့်အသေးစား၊ အလတ်စားလုပ်ငန်းများအတွက် လုပ်ငန်းစတင်သောနှစ်အပါအဝင် တစ်ဆက်တည်း သုံးနှစ်ကာလအတွင်း နှစ်တစ်နှစ် စုစုပေါင်း အသားတင် အမြတ်ဝင်ငွေ ကျပ် သိန်း ၁၀၀ ထိ ဝင်ငွေခွန်ကင်းလွတ်ခွင့်ပြုသည်။ ဖော်ပြပါ ဝင်ငွေထက် ပိုမိုရရှိပါက ပိုမိုရရှိသည့်ဝင်ငွေအပေါ်တွင်သာ ဝင်ငွေခွန် စည်းကြပ်ရမည်။

၃၀။ အခြေပစ္စည်းမှ မြတ်စွန်းငွေခေါင်းစဉ်မှအပ ကျန်ဝင်ငွေခေါင်းစဉ်များအတွက် နိုင်ငံခြားငွေဖြင့် ဝင်ငွေ ရရှိလျှင် ယင်းဝင်ငွေအပေါ်တွင် ဝင်ငွေခွန်စည်းမျဉ်းများ စည်းမျဉ်း ၈ ပါ ပြဌာန်းချက်နှင့်အညီ တွက်ချက်၍ ပြည်တွင်းနေနိုင်ငံသားနှင့် ပြည်တွင်းနေနိုင်ငံခြားသားဖြစ်ပါက ကျပ်ငွေဖြင့်လည်းကောင်း၊ ပြည်ပနေ နိုင်ငံခြားသားဖြစ်ပါက ရရှိသည့်ငွေကြေးအမျိုးအစားဖြင့်လည်းကောင်း ဝင်ငွေခွန် ပေးဆောင်ရမည်။

၃၁။ (က) အောက်ဖော်ပြပါ ဝင်ငွေတစ်ရပ်ရပ် သို့မဟုတ် ဝင်ငွေအမျိုးအစား တစ်ရပ်ရပ်အပေါ် ဝင်ငွေခွန် ကင်းလွတ်ခွင့်ပြုသည်-

- (၁) မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေတတ်သော ဆေးဝါးများဆိုင်ရာ ဥပဒေအရ ဖမ်းဆီးရမှုအပေါ် ဆုငွေချီးမြှင့်ခြင်းအစီအစဉ်အရ နှစ်တစ်နှစ်အတွင်း ဆုငွေကို တစ်ကြိမ်တည်း ရရှိခြင်းဖြစ်စေ၊ အကြိမ်ကြိမ်ရရှိခြင်းဖြစ်စေ ရရှိသည့် စုစုပေါင်း ဝင်ငွေ၊
- (၂) တရားမဝင်ပစ္စည်းများ ဖမ်းဆီးရမှုအပေါ် ဆုငွေချီးမြှင့်ခြင်း အစီအစဉ်အရ နှစ်တစ်နှစ် အတွင်း ဆုငွေကို တစ်ကြိမ်တည်းရရှိခြင်းဖြစ်စေ၊ အကြိမ်ကြိမ်ရရှိခြင်းဖြစ်စေ ရရှိသည့် စုစုပေါင်း ဝင်ငွေ၊

- (၃) နိုင်ငံတော်မှ ချီးမြှင့်သော ဘွဲ့ထူးဂုဏ်ထူးတံဆိပ်များနှင့်အတူ ရရှိသည့်ချီးမြှင့်ငွေများ၊
- (၄) ပြည်ပနေ နိုင်ငံသား၏ ပြည်ပတွင် နိုင်ငံခြားငွေဖြင့်ရရှိသော လစာခေါင်းစဉ်မှ ဝင်ငွေ၊
- (၅) အစိုးရအောင်ဘာလေသိန်းဆု ဆုမဲမှ ထုတ်ယူရရှိငွေ၊
- (၆) အငြိမ်းစားယူသည့်အခါ ရရှိသည့်ပင်စင်၊ ပင်စင်မှပြောင်းလဲ၍ ရရှိသောငွေနှင့် လုပ်သက်ဆုငွေ (Gratuity)၊
- (၇) ရှေးဟောင်းပစ္စည်းတွေ့ရှိမှုအပေါ် နိုင်ငံတော်မှ ဂုဏ်ပြုချီးမြှင့်ငွေ။
- (ခ) အောက်ဖော်ပြပါ ကိစ္စရပ်များအတွက် စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာနသည် ပြည်ထောင်စုအစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် ဝင်ငွေခွန်ကင်းလွတ်ခွင့်၊ သက်သာခွင့်များ ပြုနိုင်သည်-
- (၁) ပြည်တွင်း ပြည်ပ အဖွဲ့အစည်းများက နိုင်ငံတော်သို့ လှူဒါန်းငွေ၊ ထောက်ပံ့ငွေဖြင့် ဆောင်ရွက်သည့် လုပ်ငန်းများနှင့်စပ်လျဉ်းသည့် ဝင်ငွေခွန်ကိစ္စရပ်များ၊
- (၂) ငွေချေးသက်သေခံလက်မှတ်ဈေးကွက် ဖွံ့ဖြိုးတိုးတက်ရေးနှင့် စပ်လျဉ်းသည့် ဝင်ငွေခွန်ကိစ္စရပ်များ။

၃၂။ ဤဥပဒေ၏ အခန်း (၇) တွင် ဖော်ပြပါရှိသော စကားရပ်များ၏ အဓိပ္ပာယ်ဖွင့်ဆိုချက်သည် ဝင်ငွေခွန်ဥပဒေတွင် ဖော်ပြထားသည့်အတိုင်း ဖြစ်စေရမည်။

အခန်း (၈)

ရတနာခွန်

၃၃။ မြန်မာ့ကျောက်မျက်ရတနာဥပဒေပုဒ်မ ၃၈ အရ ကျောက်မျက်ရတနာအရိုင်းကိုဖြစ်စေ၊ ကျောက်မျက်ရတနာ အချောထည်ကိုဖြစ်စေ၊ လက်ဝတ်ရတနာကိုဖြစ်စေ၊ ကျောက်မျက်ရတနာဖြင့်ပြုလုပ်သော ပစ္စည်းကိုဖြစ်စေ ယင်းတို့နှင့်စပ်လျဉ်း၍ ယှဉ်တွဲဖော်ပြပါ အခွန်နှုန်းထားများအတိုင်း ရတနာခွန် ကျသင့်စေရမည်။ ကောက်ခံရရှိသည့် ရတနာခွန်နှင့်စပ်လျဉ်း၍ ပြည်တွင်းအခွန်များဦးစီးဌာန၏ သက်ဆိုင်ရာဘဏ်စာရင်းသို့ လွှဲပြောင်းပေးသွင်းရမည်-

- (က) ကျောက်မျက်ရတနာများ ရောင်းချခြင်းဖြစ်ပါက အမှန်တကယ်ရောင်းချသည့် တန်ဖိုးအပေါ်တွင် လည်းကောင်း၊ အမှန်တကယ်ရောင်းချသည့် တန်ဖိုးအပေါ်အခြေပြု၍ မြန်မာ့ကျောက်မျက်ရတနာ ရောင်းဝယ်ရေးလုပ်ငန်းက သတ်မှတ်သည့် ရောင်းဈေးတန်ဖိုးအပေါ်တွင်လည်းကောင်း၊ ယင်းတန်ဖိုးနှစ်ရပ်အနက် များရာတန်ဖိုးအပေါ်တွင်လည်းကောင်း၊

- (ခ) ပြည်တွင်းသို့ တင်သွင်းခြင်းဖြစ်လျှင် ကုန်းပေါ်ရောက်တန်ဖိုးအပေါ်တွင်လည်းကောင်း။

စဉ်	ကျောက်မျက်ရတနာအမျိုးအစား	အခွန်နှုန်း
၁	ကျောက်စိမ်း အရိုင်းထည်များ။	၁၁ ရာခိုင်နှုန်း
၂	စိန်နှင့်မြေမှအပ ပတ္တမြား၊ နီလာနှင့် အခြားအဖိုးတန်ကျောက်မျက်ရတနာ အရိုင်းထည်များ။	၉ ရာခိုင်နှုန်း
၃	စိန်နှင့်မြေမှအပ ကျောက်စိမ်း၊ ပတ္တမြား၊ နီလာနှင့်အခြားအဖိုးတန် ကျောက်မျက်ရတနာအချောထည်များ၊ စိန်နှင့်မြေမှအပ ကျောက်စိမ်း၊ ပတ္တမြား၊ နီလာနှင့် အခြားအဖိုးတန် ကျောက်မျက်ရတနာများစွဲကပ်ထားသည့် လက်ဝတ်ရတနာ အချောထည်များ။	၅ ရာခိုင်နှုန်း
၄	ကျောက်မျက်ရတနာဖြင့် ပြုလုပ်သောပစ္စည်းများ။	၅ ရာခိုင်နှုန်း

အခန်း (၉)

အခြားအခွန်အကောက်ဆိုင်ရာ ကောက်ခံရမည့်နှုန်းထားများ

၃၄။ သက်ဆိုင်ရာဝန်ကြီးဌာနများသည် အောက်ဖော်ပြပါ အခွန်တစ်ရပ်ရပ်၏ ကောက်ခံရမည့် နှုန်းထားများ၊ ကင်းလွတ်ခွင့်နှင့် သက်သာခွင့်တို့ကို တည်ဆဲဥပဒေနှင့်အညီ စီမံဆောင်ရွက်ရမည်-

- (က) ယစ်မျိုးခွန်၊
- (ခ) သွင်းကုန်အတွက်လိုင်စင်ကြေး၊ ပါမစ်ကြေးများ၊
- (ဂ) မြန်မာနိုင်ငံ အောင်ဘာလေသိန်းဆု၊
- (ဃ) မော်တော်ယာဉ်၊ ယာဉ်မောင်းလိုင်စင်၊ လုပ်ငန်းလိုင်စင်ဆိုင်ရာ အခငွေများ၊
- (င) ရုံးခွန်နှင့် တံဆိပ်ခေါင်းခွန်၊
- (စ) ခရီးလှည့်လည်ရေးလိုင်စင်၊ ဟိုတယ်နှင့်တည်းခိုရိပ်သာလိုင်စင်၊ ဧည့်လမ်းညွှန်လုပ်ငန်းလိုင်စင်များ အတွက် လိုင်စင်ကြေး၊
- (ဆ) အကောက်ခွန်၊
- (ဇ) မြေယာပေါ်တွင် ကောက်ခံသည့်အခွန်၊
- (ဈ) ရေခွန်၊
- (ည) တာတမံခွန်၊
- (ဋ) သစ်တောများမှ ပစ္စည်းများထုတ်ယူသည့်အတွက် ကောက်ခံသည့်သစ်တောခွန်၊
- (ဌ) ဓာတ်သတ္တုပစ္စည်းများထုတ်ယူသည့်အတွက် ကောက်ခံသည့်အခွန် (စက်မှုကုန်ကြမ်းတွင်းထွက်နှင့် အလှဆင်ကျောက်များမပါ)၊
- (ဍ) ငါးလုပ်ငန်းဆိုင်ရာ အခွန်အခ၊
- (ဎ) ရေနံနှင့် သဘာဝဓာတ်ငွေ့ထုတ်ယူသည့်အတွက် ကောက်ခံသည့်အခွန်၊
- (ဏ) ဓာတ်သတ္တုခွန်နှင့် တွင်းဝခွန်၊
- (တ) ဆက်သွယ်ရေးဝန်ဆောင်မှု လုပ်ငန်းလုပ်ကိုင်ခြင်းကြောင့် ကောက်ခံသည့်အခွန်အခ၊
- (ထ) ရေအားအရင်းအမြစ်မှ လျှပ်စစ်ဓာတ်အားထုတ်ယူသည့်အတွက် အခမဲ့ရရှိသည့်ဓာတ်အားခ၊
- (ဒ) မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများလုပ်ပိုင်ခွင့်၊ အသုံးပြုခွင့် ရရှိသူများထံမှ ကောက်ခံရရှိသည့် အခွန်။

အခန်း (၁၀)

အထွေထွေ

၃၅။ ပြည်ထောင်စုအစိုးရအဖွဲ့သည် အခွန်ကောက်ခံမှု အထောက်အကူပြုအဖွဲ့များကို အမိန့်ကြော်ငြာစာ ထုတ်ပြန်၍ ဖွဲ့စည်းဆောင်ရွက်ရမည်။

၃၆။ ပြည်ထောင်စုအစိုးရအဖွဲ့သည် နိုင်ငံတော်အတွင်းထုတ်လုပ်သည့် ကုန်စည်များနှင့် ပြည်ပမှ တင်သွင်းသည့် ကုန်စည်များ ဈေးကွက်အတွင်း ယှဉ်ပြိုင်ရောင်းချနိုင်ရေးအတွက်လည်းကောင်း၊ ပြည်တွင်း ကုန်ထုတ်လုပ်မှုလုပ်ငန်းများကို အဓိကမှီတည်ဆောင်ရွက်နေရသည့် ပြည်တွင်းစိုက်ပျိုးရေးနှင့် မွေးမြူရေး

လုပ်ငန်းများ၊ နိုင်ငံတော်အတွင်း ဆောင်ရွက်လျက်ရှိကြသည့် ပြည်တွင်း ပြည်ပ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများကို ရေရှည် အကျိုးစီးပွား ဖြစ်ထွန်းတိုးတက်လာစေရန်လည်းကောင်း၊ နိုင်ငံတော်မှ ပါဝင်လက်မှတ်ရေးထိုး ထားသည့် အပြည်ပြည်ဆိုင်ရာသဘောတူညီချက်များနှင့် ဆန့်ကျင်ခြင်းမရှိစေဘဲ အောက်ပါတို့ကို ဆောင်ရွက် ပေးရမည်-

- (က) ကုန်စည်များ တင်သွင်းခွင့်ပြုသည့်ပမာဏ၊ အကောက်ခွန်နှုန်းထားများနှင့် စပ်လျဉ်း၍ ကမ္ဘာ့ ကုန်သွယ်ရေးအဖွဲ့၊ ကမ္ဘာ့အကောက်ခွန်အဖွဲ့နှင့် အာဆီယံလွတ်လပ်သော ကုန်သွယ်ရေးဆိုင်ရာ သဘောတူစာချုပ်များ မူဘောင်အတွင်းမှ အာဆီယံဒေသတွင်း နိုင်ငံများနည်းတူ အမြင့်ဆုံး ရရှိနိုင်သည့် အခွင့်အရေး၊ သက်သာခွင့်များရရှိစေနိုင်ရန် ဆောင်ရွက်ပေးခြင်း၊
 - (ခ) အကောက်ခွန်ဥပဒေ ပြဋ္ဌာန်းချက်များနှင့်အညီဖြစ်စေ၊ ပို့ကုန်သွင်းကုန် ခွင့်ပြုခြင်းနှင့် ခွဲတမ်း သတ်မှတ်ပေးခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်း ပြဋ္ဌာန်းချက်များနှင့်အညီဖြစ်စေ လိုအပ်သည့် အစီအမံများကို ဆောင်ရွက်ပေးခြင်း။
- ၃၇။ (က) ပြည်တွင်းအခွန်များဦးစီးဌာနသည် အခွန်ပေးဆောင်ထိုက်သူများ ဥပဒေနှင့်အညီ ခံစားနိုင်သော အခွန်ဆိုင်ရာသက်သာခွင့်၊ ကင်းလွတ်ခွင့်များကို ပြည်သူများအားအသိပေးခြင်း၊ သက်သာခွင့် များနှင့်အညီ အခွန်ကောက်ခံရာတွင် တွက်ချက်ခွင့်ပြုပေးခြင်း၊ အခွန်ဆိုင်ရာ တာဝန်ကျေပွန်သည့် အခွန်ဝန်ထမ်းများ၊ အခွန်ထမ်းပြည်သူများအား အသိအမှတ်ပြုခြင်းနှင့် ထိုက်သင့်သော ချီးမြှင့်မှုများ စီမံဆောင်ရွက်ပေးခြင်းတို့ကို ပြုလုပ်ပေးရမည်။
- (ခ) စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာနသည် အခွန်စနစ်ပြုပြင်ပြောင်းလဲရေးလုပ်ငန်းများ ထိရောက်စွာ ဆောင်ရွက်နိုင်ရေးအတွက် ပုဒ်မခွဲ (က) ပါ လုပ်ငန်းရပ်များကို အကောင်အထည် ဖော်ရာတွင် ဘဏ္ဍာရေးဆိုင်ရာ လုပ်ထုံးလုပ်နည်းများနှင့်အညီ ပြည်ထောင်စု၏ဘဏ္ဍာငွေ အရအသုံးဆိုင်ရာဥပဒေ၌ ပြည်တွင်းအခွန်များဦးစီးဌာန၏ သာမန်အသုံးစရိတ်အဖြစ် ပြည်ထောင်စုအစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် ခွင့်ပြုပေးနိုင်သည်။
 - (ဂ) စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာနသည် ပုဒ်မခွဲ (ခ) ပါ အသုံးစရိတ်များအား အခွန် ကောက်ခံမှုဆိုင်ရာ လုပ်ငန်းတာဝန်ကျေပွန်သည့် နိုင်ငံ့ဝန်ထမ်းများကို ဆုကြေးငွေချီးမြှင့်ရန် အတွက် ဘဏ္ဍာရေးဆိုင်ရာ လုပ်ထုံးလုပ်နည်းများနှင့်အညီ သုံးစွဲနိုင်သည်။
- ၃၈။ အခွန်မပေးဆောင်ရသေးသော အထူးကုန်စည်များ ရရှိပိုင်ဆိုင်ထားခြင်းအတွက် အောက်ဖော်ပြပါ ကောက်ခံရဒဏ်ကြေးငွေများ၏ ၂၀ ရာခိုင်နှုန်းကို သတင်းပေးတင်ပြသူအားလည်းကောင်း၊ ၃၀ ရာခိုင်နှုန်းကို ရှာဖွေဖမ်းဆီးသူအားလည်းကောင်း ဆုကြေးအဖြစ် ချီးမြှင့်ရမည်။ သတင်းပေးတင်ပြသူ မည်သူမည်ဝါ ဖြစ်ကြောင်းကို အစိုးရကိစ္စမှတစ်ပါး ထုတ်ဖော်ခြင်း မပြုရ-
- (က) အခွန်အမှတ်တံဆိပ် ကပ်နှိပ်ရောင်းချစေရမည့် အထူးကုန်စည်များနှင့်စပ်လျဉ်း၍ အခွန်မပေးဆောင် ရသေးသော အထူးကုန်စည်ကို လက်ဝယ်ရရှိပိုင်ဆိုင်ထားသူနှင့် သတ်မှတ်အခွန်အမှတ်တံဆိပ် ကပ်နှိပ်ပေးရန် ပျက်ကွက်သည့် အထူးကုန်စည်ထုတ်လုပ်သူတို့အပေါ် အထူးကုန်စည်ခွန်ဥပဒေ ပုဒ်မ ၂၂၊ ပုဒ်မခွဲ (ဂ) နှင့် ပုဒ်မခွဲ (စ) အရ တပ်ရိုက်သည့် ဒဏ်ကြေးငွေများ၊
 - (ခ) ကျန်အထူးကုန်စည်များနှင့်စပ်လျဉ်း၍ အခွန်မပေးဆောင်ရသေးသော အထူးကုန်စည်ကို လက်ဝယ်ရရှိပိုင်ဆိုင်ထားသူအပေါ် အထူးကုန်စည်ခွန်ဥပဒေပုဒ်မ ၂၂၊ ပုဒ်မခွဲ (ဂ) အရ တပ်ရိုက်သည့် ဒဏ်ကြေးငွေ။
- ၃၉။ (က) ကုန်သွယ်လုပ်ငန်းခွန်ဥပဒေပုဒ်မ ၂၁၊ ပုဒ်မခွဲ (စ) တွင် မည်သို့ပင်ပါရှိစေကာမူ ပြေစာ သို့မဟုတ် ငွေလက်ခံရရှိကြောင်း အထောက်အထားကို ထားရှိသော်လည်း ဝယ်ယူသူ သို့မဟုတ် ဝန်ဆောင်မှုရယူသူထံသို့ ထုတ်ပေးရန် ပျက်ကွက်ခြင်း သို့မဟုတ် ပြေစာအား ထုတ်ပေး သော်လည်း ကုန်သွယ်လုပ်ငန်းခွန်စည်းမျဉ်းများဖြင့် သတ်မှတ်ထားသော ကျသင့်အခွန်တန်ဖိုး

အတိုင်း အခွန်အမှတ်တံဆိပ် ကပ်နှိပ်ပေးရန် ပျက်ကွက်ခြင်းတို့ကို မြို့နယ်အခွန်ဦးစီးဌာနမှူးက စစ်ဆေးတွေ့ရှိပါက ယင်းသို့ပျက်ကွက်ခြင်းအတွက် ပြေစာ သို့မဟုတ် ငွေလက်ခံ ရရှိကြောင်း အထောက်အထားတန်ဖိုးအပေါ် ထပ်မံပေးဆောင်ရမည့် အခွန်၏ ၁၀၀ ရာခိုင်နှုန်းကို ဒဏ်ကြေးငွေအဖြစ် ပေးဆောင်စေရမည့်အပြင် ပျက်ကွက်မှုအကြိမ်အလိုက် အောက်ပါ ငွေပမာဏကိုပါ ဒဏ်ကြေးငွေအဖြစ် ပေးဆောင်စေရမည်-

- (၁) ပထမအကြိမ်ပျက်ကွက်ခြင်းအတွက် ကျပ် ၅ သိန်း၊
- (၂) ဒုတိယအကြိမ်ပျက်ကွက်ခြင်းအတွက် ကျပ် ၁၀ သိန်း၊
- (၃) တတိယအကြိမ် ပျက်ကွက်ခြင်းအတွက် ကျပ် ၁၅ သိန်း၊
- (၄) တတိယအကြိမ်အထက် ပျက်ကွက်ခြင်းအတွက် ကျပ် ၂၀ သိန်း။

- (ခ) အခွန်အမှတ်တံဆိပ် ကပ်နှိပ်ရောင်းချစေရမည့် ကုန်စည်နှင့်စပ်လျဉ်း၍ သတ်မှတ်အခွန်အမှတ် တံဆိပ် ကပ်နှိပ်ထားခြင်းမရှိဘဲ ရောင်းချကြောင်း မြို့နယ်အခွန်ဦးစီးဌာနမှူးက စစ်ဆေးတွေ့ရှိ ပါက အခွန်အမှတ်တံဆိပ်ကပ်နှိပ်ထားခြင်းမရှိသော ကုန်စည်ကို လက်ရှိပိုင်ဆိုင်ထားခြင်း အတွက် လက်ဝယ်ထားရှိသူက ယင်းကုန်စည်တန်ဖိုး၏ ၁၀၀ ရာခိုင်နှုန်းကို ဒဏ်ကြေးငွေအဖြစ် ပေးဆောင်ရမည်။

၄၀။ ပြည်ထောင်စုအစိုးရအဖွဲ့သည် အောက်ဖော်ပြပါ ကောက်ခံရဒဏ်ကြေးငွေများနှင့်စပ်လျဉ်း၍ ဆုကြေးငွေ ချီးမြှင့်ခြင်းကို အမိန့်ကြော်ငြာစာ ထုတ်ပြန်သတ်မှတ်နိုင်သည်-

- (က) ကုန်သွယ်လုပ်ငန်းခွန်ဥပဒေတွင် မည်သို့ပင် ပါရှိစေကာမူ ပြေစာ သို့မဟုတ် ငွေလက်ခံရရှိကြောင်း အထောက်အထားကို ထားရှိသော်လည်း ဝယ်ယူသူ သို့မဟုတ် ဝန်ဆောင်မှုရယူသူထံသို့ ထုတ်ပေးရန် ပျက်ကွက်ခြင်း၊ ပြေစာအား ထုတ်ပေးသော်လည်း ကျသင့်အခွန်တန်ဖိုးနှင့် ညီမျှသော အခွန်အမှတ်တံဆိပ် ကပ်နှိပ်ပေးရန် ပျက်ကွက်ခြင်းတို့အတွက် ဤဥပဒေပုဒ်မ ၃၉၊ ပုဒ်မခွဲ (က) အရ တပ်ရိုက်သည့် ဒဏ်ကြေးငွေ၊
- (ခ) အခွန်အမှတ်တံဆိပ် ကပ်နှိပ်ရောင်းချရန် သတ်မှတ်ထားသော ကုန်စည်နှင့်စပ်လျဉ်း၍ သတ်မှတ် ထားသည့်အတိုင်း အခွန်အမှတ်တံဆိပ် ကပ်နှိပ်ထားခြင်းမရှိဘဲ ရောင်းချခြင်းအတွက် ဤဥပဒေ ပုဒ်မ ၃၉၊ ပုဒ်မခွဲ (ခ) အရ တပ်ရိုက်သည့် ဒဏ်ကြေးငွေ။

ဇယား (၁)

ပြည်ထောင်စု၏ အခွန်အကောက်များကောက်ခံရန် မူလလျာထားချက်

(ကျပ်သန်းပေါင်း)

အမှတ် စဉ်	ပြည်ထောင်စုအစိုးရအဖွဲ့၏ တာဝန်ခံဝန်ကြီးဌာနများ	အကြောင်းအရာ	၂၀၂၀ ခန့်မှန်းခြေ
၁		ပြည်တွင်းထွက်ကုန်နှင့် ပြည်သူ့ ပြည်သားများ သုံးစွဲမှုအပေါ် ကောက်ခံသည့်အခွန်အကောက် ယစ်မျိုးခွန်၊	၄,၄၀၉,၇၂၃. ၀၄၇ ၁,၂၈၉. ၇၁၉
၁	ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဝန်ကြီးဌာန		
၂	စီမံကိန်း၊ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန	ကုန်သွယ်လုပ်ငန်းခွန်၊	၂,၂၀၁,၉၅၄. ၈၄၉
၃	စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန	သွင်းကုန်အတွက် လိုင်စင်ကြေး၊ ပါမစ်ကြေးများ၊	၆,၀၀၀. ၀၀၀
၄	စီမံကိန်း၊ဘဏ္ဍာရေးနှင့်စက်မှုဝန်ကြီးဌာန	မြန်မာနိုင်ငံ အောင်ဘာလေသိန်းဆု၊	၁၆၄,၆၄၁. ၀၀၈

အမှတ် စဉ်	ပြည်ထောင်စုအစိုးရအဖွဲ့၏ တာဝန်ခံဝန်ကြီးဌာနများ	အကြောင်းအရာ	၂၀၂၀ ခန့်မှန်းခြေ
၂ ၃ ၄	၅ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန	မော်တော်ယာဉ်၊ ယာဉ်မောင်းလိုင်စင်၊ လုပ်ငန်းလိုင်စင်ဆိုင်ရာ အခကြေးငွေများ၊	၁၅၆,၀၀၀. ၀၀၀
	၆ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှု ဝန်ကြီးဌာန	ရုံးခွန်နှင့် တံဆိပ်ခေါင်းခွန်၊	၈၅,၁၂၈. ၇၃၅
	၇ ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန	ခရီးလှည့်လည်ရေးလိုင်စင်၊ ဟိုတယ်နှင့် တည်းခိုရိပ်သာလိုင်စင်၊ ဧည့်လမ်းညွှန် လုပ်ငန်းလိုင်စင်များအတွက် လိုင်စင်ကြေး၊	၆၂၂. ၅၄၃
	၈ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှု ဝန်ကြီးဌာန	အထူးကုန်စည်ခွန်၊	၁,၆၉၄,၂၁၀. ၉၀၁
	၉ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှု ဝန်ကြီးဌာန	ရတနာခွန်၊	၉၉,၈၇၅. ၂၉၂
		ဝင်ငွေနှင့် ပိုင်ဆိုင်မှုအပေါ်ကောက်ခံသည့် အခွန်အကောက်	၂,၇၅၄,၁၈၉. ၂၁၅
	၁၀ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှု ဝန်ကြီးဌာန	ဝင်ငွေခွန်၊	၂,၇၅၄,၁၈၉. ၂၁၅
		အကောက်ခွန်	၅၂၀,၀၀၀. ၀၀၀
	၁၁ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှု ဝန်ကြီးဌာန	အကောက်ခွန်၊	၅၂၀,၀၀၀. ၀၀၀
		နိုင်ငံပိုင်သယံဇာတများ ထုတ်ယူသုံးစွဲမှုအပေါ် ကောက်ခံသည့် အခွန်အကောက်	၉၃၁,၈၆၄. ၉၆၇
	၁၂ ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဝန်ကြီးဌာန	မြေယာပေါ်တွင် ကောက်ခံသည့်အခွန်၊	၂၃. ၅၁၆
	၂ နေပြည်တော်ကောင်စီ	ရေခွန်၊	၁၀၄. ၅၈၄
	၃ ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဝန်ကြီးဌာန	တာဝန်ခွန်၊	၀. ၉၃၅
	၄ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန	သစ်တောများမှ ပစ္စည်းများ ထုတ်ယူသည့် အတွက် ကောက်ခံသည့် သစ်တောခွန်၊	၅,၉၈၈. ၉၉၄
	၅ ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဝန်ကြီးဌာန	ဓာတ်သတ္တုပစ္စည်းများ ထုတ်ယူသည့်အတွက် ကောက်ခံသည့်အခွန် (စက်မှုကုန်ကြမ်း တွင်းထွက်နှင့် အလှဆင်ကျောက်များမပါ)၊	၇၆. ၀၅၀
	၆ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန	ငါးလုပ်ငန်းဆိုင်ရာ အခွန်အခ၊	၂,၆၄၉. ၂၈၀
	၇ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန	ရေနံနှင့် သဘာဝဓာတ်ငွေ့ထုတ်ယူသည့် အတွက် ကောက်ခံသည့်အခွန်၊	၃၃၄,၃၂၁. ၁၁၆
	၈ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန	ဓာတ်သတ္တုခွန်နှင့် တွင်းဝခွန်၊	၃၁,၃၆၂. ၇၉၆
	၉ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန	ဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်း လုပ်ကိုင် ခြင်းကြောင့် ကောက်ခံသည့် အခွန်အခ၊	၅၄၄,၂၅၁. ၁၀၀
	၁၀ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန	ရေအားအရင်းအမြစ်မှ လျှပ်စစ်ဓာတ်အား ထုတ်ယူသည့်အတွက် အခမဲ့ရရှိသည့်ဓာတ်အားခ၊	၁၁,၉၀၅. ၃၆၂
	၁၁ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန	မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများလုပ်ပိုင်ခွင့်၊ အသုံးပြုခွင့် ရရှိသူများထံမှ ကောက်ခံရရှိသည့်အခွန်။	၁,၁၈၁. ၂၃၄
စုစုပေါင်း			၈,၆၁၅,၇၇၇. ၂၂၉

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၇) ကြိမ်မြောက်ပုံမှန်အစည်းအဝေး

(၁၂) ရက်မြောက်နေ့မှတ်တမ်း

၁၃၈၂ ခုနှစ်၊ ဝါခေါင်လဆန်း ၉ ရက်
(၂၀၂၀ ပြည့်နှစ်၊ ဩဂုတ်လ ၂၇ ရက်)

လူ၊ တိရစ္ဆာန်တို့၏ ကျန်းမာရေးနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးတို့ ပူးပေါင်းဆက်သွယ်နေသည့် တစ်ခုတည်းသောကျန်းမာရေး (One Health) ဖော်ဆောင်နိုင်ရေးအတွက် နိုင်ငံတော်အဆင့် မဟာဗျူဟာ (National Strategic Plan) ရေးဆွဲအကောင်အထည်ဖော်ဆောင်ရွက်ရန် အစီအစဉ် ရှိ မရှိနှင့် စပ်လျဉ်းသည့် မေးခွန်း

ဥက္ကဋ္ဌ။ ။ မင်းလှမဲဆန္ဒနယ်မှ ဒေါက်တာသန်းအောင်စိုး မေးမြန်းဖို့ဖြစ်ပါတယ်။

ဒေါက်တာသန်းအောင်စိုး (မင်းလှမဲဆန္ဒနယ်)။ ။ လေးစားအပ်ပါသော ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီး ခင်ဗျား။ ကျွန်တော်ကတော့ မင်းလှမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာသန်းအောင်စိုး ဖြစ်ပါတယ်။ လူတို့၏ကျန်းမာရေး၊ တိရစ္ဆာန်တို့၏ ကျန်းမာရေး၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးတို့ ပူးပေါင်းဆက်သွယ်နေသည့် တစ်ခုတည်းသော ကျန်းမာရေး (One Health) ဖော်ဆောင်နိုင်ရန်အတွက် နိုင်ငံတော်အဆင့်မဟာဗျူဟာ (National Strategic Plan) ရေးဆွဲအကောင်အထည်ဖော်ဆောင်ရွက်ရန် အစီအစဉ် ရှိ မရှိ မေးမြန်းသွားမှာဖြစ်ပါတယ်။ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးနှင့် လွှတ်တော်ကိုယ်စားလှယ်များ ခင်ဗျား။ ကျန်းမာရေးဟာ အရေးကြီးတဲ့ လာဘ်တစ်ပါးဖြစ်ပါတယ်။ Food Safety အာဟာရပြည့်ဘေးကင်း လုံခြုံတဲ့ အသား၊ နို့၊ ဥတွေကို စားနိုင်ဖို့နဲ့ Food Security အစားအစာအလုံအလောက်ကိုလည်း လိုပါတယ်။ လူသားတို့ ကျန်းမာရေးအတွက် ဆရာဝန်၊ သူနာပြုဆရာမတွေသာမကဘဲနဲ့ ဆက်စပ်သူအားလုံးမှာ တာဝန်ရှိပါတယ်။ အခုဆိုရင် COVID-19 ဆိုတဲ့ရောဂါက ကမ္ဘာကြီးကိုဖျားနာအောင်၊ လူသားတွေ သေကျေပျက်စီးအောင်၊ စီးပွားရေးပါ လျော့နည်းကျဆင်းအောင် ဒုက္ခပေးနေတာလူတိုင်းအသိပါ။ Power Point သုံးစွဲခွင့်ပြုဖို့ မေတ္တာ ရပ်ခံအပ်ပါတယ်။ ဒီလိုရောဂါဆိုတွေဟာ တိရစ္ဆာန်တွေကစပြီး ဖြစ်ပွားလာကြပါတယ်။ တိရစ္ဆာန်က လူကိုကူး၊ လူက တိရစ္ဆာန်ကိုကူးလို့ Zoonoses ရောဂါများလို့ ခေါ်ပါတယ်။ လူမှာဖြစ်တဲ့ရောဂါရဲ့ ၇၅ ရာခိုင်နှုန်းဟာ တိရစ္ဆာန်တွေကကူးပါတယ်။ နွား၊ ကျွဲတွေကဆိုရင် ဒေါင့်သန်းရောဂါ၊ သားလျှောရောဂါ၊ တီဘီရောဂါတွေ ကူးစက်နိုင်ပါတယ်။ မြင်းတွေက ဇောင်းကောရောဂါ၊ Glanders and Farcy ရောဂါ၊ သိုး၊ ဆိတ်တွေက Q Fever၊ Leptospirosis ရောဂါ၊ ဝက်တွေက ဝက်တုပ်ကွေးရောဂါ၊ ကြက်၊ ငှက်တွေက ကြက်ငှက်တုပ်ကွေး ရောဂါ၊ ခွေး၊ ကြောင်က ခွေးရူးရောဂါ၊ ကြောင်ကတိုးက SARS ရောဂါ၊ ကုလားအုတ်က MERS ရောဂါ၊ ကြက်တူရွေးက Psittacosis ရောဂါ၊ လင်းနို့ သင်းခွေချပ်က COVID-19 ရောဂါတွေ လူကိုကူးစက်နိုင်တယ်လို့ ဆိုပါတယ်။ မွေးမြူရေးတိရစ္ဆာန်တွေ၊ အလှမွေးတိရစ္ဆာန်နဲ့ တောရိုင်းတိရစ္ဆာန်တွေရဲ့ သိသာလွယ်ကူတဲ့ ရောဂါတွေကို ဖော်ပြထားတာဖြစ်ပါတယ်။ အများကြီးရှိပါသေးတယ်။ အခုအထိ လူမှာဖြစ်တဲ့ ရောဂါပိုး ၁၄၁၅ မျိုးမှာ ၆၁.၆ ရာခိုင်နှုန်းက တိရစ္ဆာန်တွေက အခြေခံတာဖြစ်ပါတယ်။

ဘာလို့ဒီလိုကူးစက်ရသလဲဆိုရင် လူဦးရေများပြားလာပြီး တိရစ္ဆာန်တွေရဲ့ နယ်ထဲကိုချဲ့ထွင်လို့ တိရစ္ဆာန်တွေနဲ့အနီးတစ်ဝိုက်ရယ်၊ လမ်းပန်းဆက်သွယ်ရေးကောင်းတော့ ကမ္ဘာအနှံ့အသားတွေ သယ်ပို့တာရယ်၊ တောရိုင်းတိရစ္ဆာန်ဈေးကွက်တွေရှိနေတာတွေကြောင့် ဖြစ်ပါတယ်။ ဒါ့အပြင် အသား၊ ငါးနှင့် ဟင်းသီးဟင်းရွက် ဈေးတွေမှာ တိရစ္ဆာန်အရှင်ကောင်တွေကို ဈေးရောင်းဈေးဝယ်သူတွေကြားထဲ သယ်ယူရောင်းချခြင်းဟာလည်း ရောဂါပိုးကို ပျံ့နှံ့စေပါတယ်။ ဆန်းသစ်လာတဲ့ရောဂါတွေကိုကြည့်ရင် ဖြစ်လေ့ဖြစ်ထရှိတဲ့ ပထဝီနယ်မြေဒေသက နေပြီး နေရာအသစ်တွေမှာ ရောက်ရှိဖြစ်ပွားတဲ့အခါမှာလည်း တွေ့ရပါတယ်။ ဖြစ်နေကြ လူ၊ တိရစ္ဆာန်တွေမှာ မဟုတ်ဘဲ တခြားအကောင်မျိုးတွေကို ကူးစက်ပြီးရောဂါဖြစ်ရင် Mutation လို့ခေါ်တဲ့ ထွန်းခြင်းတွေကြောင့်လည်း ဖြစ်ပါတယ်။ အဲဒီအခါမှာ ရောဂါပိုးတွေပိုမိုပြင်းထန်လာသလို ပိုးမျိုးစိတ်၊ မျိုးကွဲတွေလည်း မယုံကြည် နိုင်လောက်အောင် ပွားများသွားနိုင်ပါတယ်။ အန္တရာယ်ဟာ လွယ်ကူစွာပျံ့နှံ့သွားလာနိုင်တာမို့ အထူးသတိထားဖို့ လိုပါတယ်။ အခု COVID-19 ပိုးဟာလည်း Mutation ဖြစ်ပြီး D 614 ကနေ G 614 အဖြစ် (၁၀) ဆလောက် ကူးစက်မြန်ပိုးအဖြစ် ပြောင်းလာနေပါတယ်။ ဒါ့အပြင် မသမာသူ အကြမ်းဖက်သမားတွေရဲ့ Bioweapon ဆိုတဲ့

အဏုဇီဝဖျက်ပိုးလက်နက် တီထွင်လိုမှုကြောင့် ဓာတ်ခွဲခန်းတွေမှာ ဖန်တီးထုတ်လုပ်နိုင်တာကိုလည်း မေ့လျော့မထားသင့်ပါဘူး။ ရောဂါပိုးရဲ့ ပြင်းအားနဲ့ ပိုးအသစ်အဆန်းတွေကို တိတိကျကျရှာဖွေဖော်ထုတ်နိုင်တာကတော့ ဓာတ်ခွဲခန်းတွေဖြစ်ပါတယ်။ ဒါက COVID-19 မှာနာမည်ကြီးလာတဲ့ ဒဂုံမြို့နယ်က မော်ကွန်းတိုက်လမ်း အမျိုးသား ကျန်းမာရေးဓာတ်ခွဲခွဲဆိုင်ရာဌာန (NHL) ဓာတ်ခွဲဌာနပါ။ ဒါကတော့ ဒဂုံမြို့နယ် ဇီဝကလမ်းက DMR လို့ခေါ်တဲ့ ဆေးသုတေသနဦးစီးဌာနပါ။ ဒါကတော့ တိရစ္ဆာန်ဆေးကုဓာတ်ခွဲခန်းပါ။ ဒီလိုဓာတ်ခွဲခန်းတွေလည်း နိုင်ငံတော်အဆင့် ပူးပေါင်းဆောင်ရွက်ဖို့လိုပါတယ်။

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးနှင့် လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား။ မမျှော်မှန်းနိုင်လောက်အောင် ကြောက်စရာကောင်းတဲ့ ရောဂါပိုးအသစ်အဆန်းနှင့် တစ်ကျော့ပြန်ဆန်းသစ်လာတဲ့ ရောဂါပိုးတွေရဲ့အန္တရာယ်ကို တားဆီးကာကွယ်ဖို့ဆိုတာ ရောဂါရှာဖွေရေးဆရာဝန်ကြီးတွေ၊ တိရစ္ဆာန်ဆေးပညာရှင်တွေ၊ ဓာတ်ခွဲပညာရှင်တွေ၊ သဘာဝပတ်ဝန်းကျင်ဆိုင်ရာပညာရှင်တွေ၊ သုတေသနပညာရှင်တွေစတဲ့ သက်ဆိုင်ရာနယ်ပယ်အသီးသီးက ပုဂ္ဂိုလ်တွေစုပေါင်းပြီးတော့ One Health National Strategic Plan နိုင်ငံတော်အဆင့် စီမံကိန်းချမှတ်ရေးဆွဲ အကောင်အထည်ဖော်ဆောင်ရွက်မှ အောင်မြင်နိုင်မှာဖြစ်တဲ့အတွက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးမှတစ်ဆင့် ရှိသေလေးစားစွာ မေးမြန်းအပ်ပါတယ်။ အားလုံးကို ကျေးဇူးတင်ပါတယ်။

ဥက္ကဋ္ဌ။ ။ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ဖြေကြားရန်ဖြစ်ပါတယ်။

ဖြေကြားချက်

ဒေါက်တာဒေါ်မြလေးစိန်(ဒုတိယဝန်ကြီး၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန)။ ။ လေးစားအပ်ပါသော ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးနှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ကြီးများရှင်။ ပဲခူးတိုင်းဒေသကြီး၊ မင်းလှမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၏ မေးခွန်းအား ပြန်လည်ဖြေကြားသွားမှာ ဖြစ်ပါတယ်။ Power Point အသုံးပြုခွင့်ပြုပါရန်နှင့် အချိန်အနည်းငယ် ပိုပေးပါရန် မေတ္တာရပ်ခံအပ်ပါတယ်။ ကျန်းမာရေးနှင့်ဆိုင်သော အင်္ဂလိပ်ဘာသာစကားကိုလည်း ထည့်သွင်းအသုံးပြုခွင့်ပြုရန် မေတ္တာရပ်ခံအပ်ပါတယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ ပြဌာန်းခဲ့တဲ့ အပြည်ပြည်ဆိုင်ရာကျန်းမာရေးပြဌာန်းချက် (၂၀၀၅) [International Health Regulation-IHR (2005)] တွင် အပြည်ပြည်ဆိုင်ရာပြည်သူ့ကျန်းမာရေး အရေးပေါ်အခြေအနေနှင့် ကြုံတွေ့လာပါက အဖွဲ့ဝင်နိုင်ငံများ အနေဖြင့် နိုင်ငံအချင်းချင်းချိတ်ဆက်တုံ့ပြန်ဆောင်ရွက်နိုင်ရေးမူဘောင်အသစ် ထည့်သွင်းရေးဆွဲခဲ့ပါတယ်။ အဆိုပါမူဘောင်အရ တိရစ္ဆာန်မှတစ်ဆင့် လူသို့ကူးစက်သည့်ရောဂါများ (Zoonotic Diseases) အပါအဝင် ဖြစ်လေ့ဖြစ်ထန်သည့်ရောဂါများဖြစ်ပွားလာပါက ရောဂါစောင့်ကြပ်ကြည့်ရှုရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေး လုပ်ငန်းများကို ထိရောက်စွာဆောင်ရွက်နိုင်ရန် လူတို့၏ကျန်းမာရေးနှင့် တိရစ္ဆာန်တို့၏ ကျန်းမာရေးနယ်ပယ် နှစ်ခုကို ချိတ်ဆက်ဆောင်ရွက်နိုင်ရေး ဆက်သွယ်မှုလမ်းကြောင်းတစ်ရပ်ချမှတ်ဆောင်ရွက်ရန် တိုက်တွန်းခဲ့ပါတယ်။ မြန်မာနိုင်ငံ၌ ၂၀၁၃ ခုနှစ်ကဖြစ်ပွားခဲ့တဲ့ ကြက်ငှက်တုပ်ကွေးရောဂါ (Influenza A-H5N1) ကပ်ရောဂါအသွင် ဖြစ်ခဲ့စဉ်ကာလကပင် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနနှင့် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနတို့သည် H5N1 ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများကို အတူတကွပူးပေါင်းဆောင်ရွက်ခဲ့ပါတယ်။ ၂၀၁၆ ခုနှစ် မတ်လတွင် နေပြည်တော်၌ FAO၊ OIE၊ WHO၊ USAID စသော ကုလသမဂ္ဂလက်အောက်ခံ အဖွဲ့အစည်းများနှင့် အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းများ၊ မြန်မာနိုင်ငံရှိ လူ၏ကျန်းမာရေး၊ တိရစ္ဆာန်တို့၏ ကျန်းမာရေး၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးစသောကဏ္ဍများမှ ကိုယ်စားလှယ်များပါဝင်သည့် တစ်ခုတည်းသော ကျန်းမာရေးနည်းဗျူဟာအလုပ်ရုံဆွေးနွေးပွဲ (One Health Strategy Workshop) ကို ကျင်းပခဲ့ပြီး အဆိုပါ ဆွေးနွေးပွဲမှရရှိသည့် ဆွေးနွေးချက်များအပေါ်အခြေခံကာ တစ်ခုတည်းသော ကျန်းမာရေးနှင့်ပတ်သက်၍ ဦးစားပေးခေါင်းစဉ်နှင့် မဟာဗျူဟာရေးဆွဲရေးအတွက် လမ်းပြမြေပုံတို့ကို ချမှတ်နိုင်ခဲ့ပါတယ်။ ၎င်းအချက်အလက်များ အပေါ်အခြေခံကာ ကဏ္ဍအသီးသီးအဆင့်ဆင့်ဆွေးနွေးပြီး သတင်းအချက်အလက်များစုစည်းရယူ၍ ဆက်လက် ရေးဆွဲဆောင်ရွက်ခဲ့ရာ ၂၀၁၉ ခုနှစ် စက်တင်ဘာလနောက်ဆုံးပတ်တွင် တစ်ခုတည်းသောကျန်းမာရေးဆိုင်ရာ နိုင်ငံတော်အဆင့် မဟာဗျူဟာ (National One Health Strategic Framework and Action Plan of Myanmar 2019-2023) တို့ကို အပြီးသတ်ရေးဆွဲနိုင်ခဲ့ပါတယ်။ မဟာဗျူဟာပါ လုပ်ငန်းစဉ်များကို အကောင်အထည်ဖော် ဆောင်ရွက်ရန်အတွက်လည်း အဓိကသက်ဆိုင်သည့် ဝန်ကြီးဌာနများဖြစ်သည့် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနတို့မှ သဘောတူညီမှုရရှိခဲ့ပြီး ဖြစ်ပါတယ်။ တစ်ခုတည်းသော ကျန်းမာရေးလုပ်ငန်း

အကောင်အထည်ဖော်ရေး၏ပန်းတိုင်မှာ တိရစ္ဆာန်မှတစ်ဆင့် လူသို့ကူးစက်တတ်သောရောဂါများကြောင့် ကြုံတွေ့ရသည့် ဝန်ထုပ်ဝန်ပိုးများ လျော့ချနိုင်ရန်၊ အသစ်ဖြစ်ပေါ်လာသည့် တိရစ္ဆာန်မှတစ်ဆင့် လူသို့ကူးစက်တတ်သောရောဂါများ (Zoonotic Diseases) များနှင့် ပြန်လည်ဦးမော့လာသည့်ရောဂါများ (Re-emerging Diseases) ကပ်အသွင် ဖြစ်ပွားမှုကိုကာကွယ်ရန်နှင့် ဖြစ်ပွားလာပါက ထိရောက်စွာတုံ့ပြန်ဆောင်ရွက်ရန်၊ ပဋိဇီဝဆေးဖြစ်ပွားမှုပြဿနာနှင့် အစားအစာမှ တစ်ဆင့်ဖြစ်ပွားသောရောဂါများကို ကာကွယ်တားဆီးရန်တို့ဖြစ်ပါသည်။ အဆိုပါ National One Health Strategic Framework and Action Plan of Myanmar (2019-2023) တွင် ဆက်စပ်ဌာနများမှ ပေါင်းစပ်ဖြေရှင်းရမည့် နယ်ပယ်ခုနစ်ခုဖြစ်သော ပဋိဇီဝဆေးယဉ်ပါးမှုပြဿနာ (Antimicrobial resistance-AMR) နှင့် တိရစ္ဆာန်မှ တစ်ဆင့် လူသို့ကူးစက်တတ်သော ဦးစားပေးရောဂါခြောက်မျိုး၊ ခွေးရူးပြန်ရောဂါ (Rabies)၊ ကြက်ငှက်တုပ်ကွေးရောဂါ၊ တီဘီရောဂါ၊ အစာအဆိပ်သင့်ရောဂါ၊ ဒေါင့်သန်းရောဂါ၊ ဂျပန်ဦးနှောက်အမြှေးရောင် ရောဂါတို့ကို အစဉ်အတိုင်း ဦးစားပေးအစီအစဉ်များဆောင်ရွက်ရန် ထည့်သွင်းရေးဆွဲထားရှိပြီး သက်ဆိုင်ရာ ကဏ္ဍအလိုက် ပူးပေါင်းအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါသည်။ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနအနေဖြင့် National One Health Strategic Framework and Action Plan တွင်ပါဝင်ရမည့် ဦးစားပေးရောဂါခြောက်မျိုးအပြင် လူတို့တွင်ဖြစ်ပွားတတ်သော အခြားရောဂါများဖြစ်သည့် Ebola၊ MERS၊ Salmonella၊ Leptospirosis၊ Brucellosis၊ Toxoplasmosis၊ Parasitic Infestation မသန်ရှင်းသော အစာနှင့် ရေတို့မှတစ်ဆင့် ကူးစက်ဖြစ်ပွားတတ်သော ရောဂါများ (Food-Borne and Water-Borne Diseases) စသောရောဂါများ၊ သဘာဝတောရိုင်းတိရစ္ဆာန်များ (ဥပမာ-ကြောင်ကတိုး) မှတစ်ဆင့် ဖြစ်ပွားသည့် SARS ရောဂါနှင့်ပတ်သက်၍ ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာလုပ်ငန်းလမ်းညွှန်များကို ရေးဆွဲပြုစု ဖြန့်ဝေထားပြီးဖြစ်ပါသည်။

မြန်မာနိုင်ငံတွင် လူ၊ တိရစ္ဆာန်၊ သား၊ ငါး၊ အပင်၊ သက်ရှိသက်မဲ့တို့၏ ကျန်းမာရေးပိုးမွှားအန္တရာယ် ကင်းစင်ရေးဆိုင်ရာလုပ်ငန်းများနှင့်ပတ်သက်၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနလက်အောက်ရှိ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA) က Food Safety ဆိုင်ရာ တာဝန်ယူဆောင်ရွက်ပြီး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနလက်အောက်ရှိ စိုက်ပျိုးရေးဦးစီးဌာန၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ ငါးလုပ်ငန်းဦးစီးဌာနတို့မှ မိမိတို့ဌာနအလိုက်တာဝန်ရှိသည့် စိုက်ပျိုးရေးထွက်ကုန် အသား၊ နွားနို့၊ ဥ ထွက်ကုန်နှင့် ငါး၊ ပုစွန်ရေထွက်ကုန်နှင့် အရည်အသွေးကောင်းမွန်ရေး ဘေးအန္တရာယ်ကင်းရေးတို့ကို ကြပ်မတ်ဆောင်ရွက်လျက်ရှိပါသည်။ ပြည်သူ့ကျန်းမာရေးလုပ်ငန်းများနှင့် မွေးမြူရေးနှင့် ကုသရေးလုပ်ငန်းများ ပူးပေါင်းညှိနှိုင်းချိတ်ဆက်၍ ချိတ်ဆက်ဆောင်ရွက်ခြင်းဖြင့် သက်ဆိုင်ရာအမျိုးသားအဆင့်အလုပ်ရုံဆွေးနွေးပွဲ (IRS- PVS National Bridging Workshop) ကို ၂၀၁၉ ခုနှစ် စက်တင်ဘာလတွင် ကျင်းပခဲ့ပြီး Human Health and Animal Health ကဏ္ဍနှစ်ရပ်ကြား ပူးပေါင်းချိတ်ဆက်ဆောင်ရွက်မည့် လမ်းပြမြေပုံ (Road Map) ရေးဆွဲရေးနှင့် လူနှင့် တိရစ္ဆာန်တို့ နီးနွယ်ဖြစ်ပွားတတ်သော ကျန်းမာရေးပြဿနာများ ဆောင်ရွက်မည့်ဝန်ထမ်းများ၏ လုပ်ငန်းကျွမ်းကျင်မှုအရည်အသွေးမြှင့်တင်ရေးတို့ကို ဆွေးနွေးခဲ့ကြပါသည်။ မြန်မာနိုင်ငံအပါအဝင် ကမ္ဘာတစ်ဝန်းတွင် လက်ရှိကူးစက်ဖြစ်ပွားသော COVID-19 ရောဂါနှင့်ပတ်သက်၍လည်း ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့်ပတ်သက်သည့် လုပ်ငန်းလမ်းညွှန်၊ အသွားအလာ ကန့်သတ်စောင့်ကြပ်ကြည့်ရှုခြင်းဆိုင်ရာ လုပ်ငန်းလမ်းညွှန်၊ ရောဂါရှာဖွေ စစ်ဆေးရေးဆိုင်ရာလုပ်ငန်းလမ်းညွှန်၊ ကုသရေးဆိုင်ရာလုပ်ငန်းလမ်းညွှန်များကို ပြုစုရေးဆွဲပြီး တိုင်းဒေသကြီးနှင့် ပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနများသို့ ဖြန့်ဝေထားရှိကာလုပ်ငန်းများ ဆောင်ရွက်ပေးလျက် ရှိနေပါသည်။ ပဋိဇီဝဆေးယဉ်ပါးမှုပြဿနာ (Antimicrobial Resistance) ထိန်းချုပ်ရေးနှင့်ပတ်သက်၍ အမျိုးသားအဆင့် ပဋိဇီဝဆေးယဉ်ပါးမှု တိုက်ဖျက်ရေးဆိုင်ရာညှိနှိုင်းရေးဌာန (National Coordinating Center) မှ အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာ ဌာနတွင်တည်ရှိနေပြီး NCC ၏လက်အောက်တွင် နည်းပညာဆိုင်ရာ လုပ်ငန်းအဖွဲ့ (Technical Working Group) ငါးခုဖြစ်သော Awareness၊ Surveillance၊ Infection၊ Prevention and Control၊ Antimicrobial Usage and Research & Innovation တို့ကို ဖွဲ့စည်းထားပြီး ဆောင်ရွက်လျက်ရှိနေပါသည်။ One Health Strategic Framework and Action Plan တွင် ပဋိဇီဝဆေးယဉ်ပါးမှု ပြဿနာထိန်းချုပ်ရေးနှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနလက်အောက်ရှိ ဓာတ်ခွဲဆိုင်ရာဌာနများနှင့် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန လက်အောက်ရှိ တိရစ္ဆာန်ကျန်းမာရေးဆိုင်ရာ ဓာတ်ခွဲခန်းများအကြား ဓာတ်ခွဲ ကဏ္ဍဆိုင်ရာ တစ်ခုတည်းသော ကျန်းမာရေးချဉ်းကပ်မှု (One Health Approach) ဖြင့် ပေါင်းစပ်ဆောင်ရွက် နိုင်ရေးအတွက် ရည်ရွယ်ကာ ထည့်သွင်းရေးဆွဲအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိနေပါသည်။ ကုသရေး ဦးစီးဌာန၊ အမျိုးသားကျန်းမာရေးဓာတ်ခွဲခန်းဆိုင်ရာဌာနသည် One Health Priority Diseases များနှင့်

ပတ်သက်၍ ရောဂါရှာဖွေစစ်ဆေးခြင်းလုပ်ငန်းများကိုလည်း ဆောင်ရွက်လျက်ရှိရာ (က) ကမ္ဘာ့ကျန်းမာရေးအဖွဲ့၊ အသိအမှတ်ပြု အမျိုးသားတုပ်ကွေးရောဂါဌာနအနေဖြင့်လည်းကောင်း၊ (ခ) National Japanese Encephalitis Laboratory အနေဖြင့်လည်းကောင်း ဆောင်ရွက်လျက်ရှိသည့်အပြင်၊ (ဂ) ခွေးရူးပြန်ရောဂါနှင့်ပတ်သက်၍ ဓာတ်ခွဲခန်းများကိုလည်း PCR နည်းဖြင့် ရှာဖွေစစ်ဆေးခြင်း၊ (ဃ) အစာအဆိပ်သင့်ရောဂါဖြစ်စေနိုင်သော ဘက်တီးရီးယားရောဂါပိုးများကို ရှာဖွေစစ်ဆေးခြင်း၊ (င) ဒေါင့်သန်းရောဂါဖြစ်စေနိုင်သော ဘက်တီးရီးယား ရောဂါပိုးမွှားများကို ရှာဖွေစစ်ဆေးခြင်းတို့ကို ဆောင်ရွက်ပေးလျက်ရှိပါသည်။

မန္တလေးမြို့ရှိ ပြည်သူ့ကျန်းမာရေးဓာတ်ခွဲခန်းဌာနသည် Sub-National Japanese Encephalitis Laboratory အဖြစ်နဲ့ ဂျပန်ဦးနှောက်ရောင်ဗိုင်းရပ်စ်ရောဂါဓာတ်ခွဲစစ်ဆေးခြင်းကို ဆောင်ရွက်လျက်ရှိပါသည်။ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနလက်အောက်ရှိ ဓာတ်ခွဲခန်း များတွင်လည်း တိရစ္ဆာန်များမှ ဖြစ်ပွားသော ခွေးရူးရောဂါ၊ ကြက်ငှက်တုပ်ကွေးရောဂါနှင့်ပတ်သက်၍ ဓာတ်ခွဲ စစ်ဆေးမှုများ ဆောင်ရွက်လျက်ရှိသည့်အပြင် ရေနံနှင့် ရေထွက်ပစ္စည်းများတွင် အဏုဇီဝပိုးမွှားများ ပါဝင်မှု ရှိ မရှိ ကိုလည်း စစ်ဆေးပေးလျက်ရှိပါသည်။ COVID-19 ရောဂါရှာဖွေရေးအတွက် ဓာတ်ခွဲစစ်ဆေးရာတွင် အမျိုးသားကျန်းမာရေးဌာနဓာတ်ခွဲခန်းဆိုင်ရာ (NHL)၊ ဆေးသုတေသနဦးစီးဌာန (DMR)၊ ပြည်သူ့ကျန်းမာရေး ဓာတ်ခွဲခန်းဆိုင်ရာဌာန (မန္တလေး)၊ ပြည်သူ့ကျန်းမာရေးဓာတ်ခွဲခန်းဆိုင်ရာဌာန (မော်လမြိုင်) တို့တွင် Real Time PCR နည်းဖြင့်လည်းကောင်း၊ ပြည်သူ့ဆေးရုံကြီး (စစ်တွေ) အပါအဝင် တိုင်းဒေသကြီး/ပြည်နယ်ရှိ မြို့နယ် ၂၆ မြို့နယ်တွင် GeneXpert စက်ဖြင့်လည်းကောင်း စစ်ဆေးပေးလျက်ရှိပါသည်။ မကြာမီတွင် ပြည်သူ့ကျန်းမာရေး ဓာတ်ခွဲခန်းဆိုင်ရာဌာန (တောင်ကြီး)၊ ပြည်သူ့ကျန်းမာရေးဓာတ်ခွဲခန်းဆိုင်ရာဌာန (လားရှိုး) တို့ကို တိုးချဲ့ဖွင့်လှစ်ပြီး ရောဂါရှာဖွေရေးစိစစ်ရေးလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်နိုင်ရေးအတွက် စီစဉ်ဆောင်ရွက်ထားပါသည်။ လက်ရှိဆောင်ရွက်လျက်ရှိတဲ့ PCR ဓာတ်ခွဲခန်းများအနေဖြင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ အရည်အသွေးစစ်ဆေးရေး စီမံချက် (External Quality Assessment Program - EQAP) တွင် ပါဝင်ကာ ဓာတ်ခွဲအရည်အသွေးစစ်ဆေးခြင်း များကို ဆောင်ရွက်လျက်ရှိပါသည်။ အမျိုးသားကျန်းမာရေးဓာတ်ခွဲခန်း ဆိုင်ရာဌာန၏ စွမ်းဆောင်ရည်မြှင့်တင်ခြင်း လုပ်ငန်းတွင် ဓာတ်ခွဲဝန်ထမ်းများကို Quality၊ Biosafety and Biosecurity အပါအဝင် အခြားစွမ်းဆောင်ရည် မြှင့်တင်ခြင်းသင်တန်းများကိုလည်း ဆောင်ရွက်ပေးလျက် ရှိပါသည်။ Laboratory Network Strengthening အနေဖြင့် နိုင်ငံတစ်ဝန်း ပြည်သူ့ဆေးရုံကြီးများ ဓာတ်ခွဲခန်းများ၏ သတင်းအချက်အလက်များ ပေးပို့မှုပုံစံကွန်ရက် ချိတ်ဆက်ခြင်းသင်တန်းပေးခြင်းဆိုင်ရာလုပ်ငန်းများ အပါအဝင် အခြားလုပ်ငန်းများလည်း ပါဝင်လျက်ရှိ ပါကြောင်း ဥက္ကဋ္ဌကြီးမှတစ်ဆင့် လေးစားစွာ ဖြေကြားအပ်ပါသည်ရှင်။ အားလုံးကို ကျေးဇူးတင်ပါသည်။

ဥက္ကဋ္ဌ။ ။ လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား။ ၂၀၁၃ ခုနှစ်၊ ပြည်သူ့လွှတ်တော်ဆိုင်ရာနည်းဥပဒေ ၁၅၀ အရ နိုင်ငံသားများအတွက် အကျိုးဖြစ်ထွန်းစေတဲ့ မေးခွန်းနှင့်ဖြေကြားချက်ဖြစ်တဲ့အတွက် နိုင်ငံတော် ပြန်တမ်းတွင်ထည့်သွင်းခြင်းနှင့် နိုင်ငံပိုင်သတင်းစာများတွင် ဖော်ပြသွားမည်ဖြစ်ကြောင်း အသိပေးပြောကြား လိုပါသည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
ပြည်ထောင်စုတရားလွှတ်တော်ချုပ်
အမိန့်ကြော်ငြာစာအမှတ် (၆၅၄/၂၀၂၀)
၁၃၈၂ ခုနှစ်၊ ပထမဝါဆိုလဆန်း ၃ ရက်
(၂၀၂၀ ပြည့်နှစ်၊ ဇွန်လ ၂၂ ရက်)

ပြည်ထောင်စုတရားလွှတ်တော်ချုပ်သည် ပြည်ထောင်စုတရားစီရင်ရေးဥပဒေပုဒ်မ ၆၄ နှင့်အညီ ဧရာဝတီတိုင်းဒေသကြီး၊မြောင်းမြမြို့နယ်တရားရုံးမှ ပထမတန်းရာဇဝတ်အာဏာရ တွဲဖက်မြို့နယ် တရားသူကြီး ဒေါ်ခင်ဆွေသင်း (တ/၃၂၆၆) အား မြောင်းမြမြို့နယ် တရားရုံး၊ မြို့နယ်တရားသူကြီးတာဝန် ပူးတွဲထမ်းဆောင်နေစဉ်ကာလအတွင်း ကျင့်သုံးနိုင်ရန်အလို့ငှာ ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၃၀ အရ အထူးရာဇဝတ်အာဏာ အပ်နှင်းလိုက်သည်။

ထွန်းထွန်းဦး
ပြည်ထောင်စုတရားသူကြီးချုပ်
ပြည်ထောင်စုတရားလွှတ်တော်ချုပ်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

ကြေညာချက်အမှတ် (၁၁၉/၂၀၂၀)

၁၃၈၂ ခုနှစ်၊ ပထမဝါဆိုလဆန်း ၁၃ ရက်

(၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်လ ၂ ရက်)

မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ အစားထိုး တာဝန်ပေးအပ်ခြင်း

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥပဒေပုဒ်မ ၁၀ (ဂ) အရ အပ်နှံထားသော လုပ်ပိုင်ခွင့်များကိုကျင့်သုံး၍ ဦးလှဝင်းမောင် ကို ပြည်ထောင်စုနယ်မြေ၊ ဒက္ခိဏသီရိမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌအဖြစ် စတင်တာဝန်ထမ်းဆောင်သည့်နေ့မှစ၍ တာဝန်ပေးအပ်လိုက်သည်။

လှသိန်း

ဥက္ကဋ္ဌ

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

ကြေညာချက်အမှတ် (၁၂၀/၂၀၂၀)

၁၃၈၂ ခုနှစ်၊ ပထမဝါဆိုလဆန်း ၁၄ ရက်

(၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်လ ၃ ရက်)

တပ်မတော်သား တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် နှစ်ဦး အစားထိုးပြောင်းလဲခြင်း

၂၀၁၅ ခုနှစ်၊ နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပခဲ့သည့် ဒုတိယအကြိမ် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲတွင် တပ်မတော်ကွယ်ရေးဦးစီးချုပ်က အမည်စာရင်းတင်သွင်းထားသော တပ်မတော်သား တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် နှစ်ဦး ကို အမည်စာရင်း ပြောင်းလဲလိုကြောင်း တိုင်းဒေသကြီး လွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော် ရွေးကောက်ပွဲဥပဒေပုဒ်မ ၃၃ နှင့်အညီ အကြောင်းကြားချက်အရ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က စိစစ်ပြီး ၂၉-၆-၂၀၁၇ ရက်စွဲပါ ကော်မရှင်၏ ကြေညာချက်အမှတ် (၁၅/၂၀၁၇) နှင့် ၁၅-၅-၂၀၁၈ ရက်စွဲပါ ကော်မရှင်၏ ကြေညာချက်အမှတ် (၆၃/၂၀၁၈) တို့တွင်ဖော်ပြ ထားသည့် အောက်ဖော်ပြပါ တပ်မတော်သား တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် (၂) ဦးတို့အား ယှဉ်တွဲပါအတိုင်း အစားထိုး ပြောင်းလဲလိုက်သည်။

စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်

(၁) ကြည်း ၂၆၈၈၄

ဗိုလ်မှူးကြီး သန်းထွန်းအောင်

အစား

ကြည်း ၂၄၉၉၃

ဗိုလ်မှူးကြီး ဝင်းတင်စိုး

ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်

(၁) ကြည်း ၂၇၁၈၉

ဗိုလ်မှူးကြီး အောင်စိုးမိုး

အစား

ကြည်း ၂၁၈၉၇

ဗိုလ်မှူးကြီး ဝင်းတင်

လှသိန်း

ဥက္ကဋ္ဌ

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

ကြေညာချက်အမှတ် (၁၂၁/၂၀၂၀)

၁၃၈၂ ခုနှစ်၊ ပထမဝါဆိုလဆန်း ၁၄ ရက်
(၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်လ ၃ ရက်)

မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲတွင် အဖွဲ့ဝင်တစ်ဦး အစားထိုး တာဝန်ပေးအပ်ခြင်း

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥပဒေပုဒ်မ ၁၀ (ဂ) အရ အပ်နှင်းထားသော လုပ်ပိုင်ခွင့်များကိုကျင့်သုံး၍ ဦးညွန့်သိမ်း ကို ပဲခူးတိုင်းဒေသကြီး၊ ထန်းတပင် မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲတွင် အဖွဲ့ဝင် (၄) အဖြစ် စတင်တာဝန်ထမ်းဆောင်သည့်နေ့မှစ၍ တာဝန်ပေးအပ်လိုက်သည်။

လှသိန်း

ဥက္ကဋ္ဌ

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

ကြေညာချက်အမှတ် (၁၂၂/၂၀၂၀)

၁၃၈၂ ခုနှစ်၊ ပထမဝါဆိုလပြည့်ကျော် ၂ ရက်
(၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်လ ၆ ရက်)

မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲတွင် အဖွဲ့ဝင်တစ်ဦး အစားထိုး တာဝန်ပေးအပ်ခြင်း

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥပဒေပုဒ်မ ၁၀ (ဂ) အရ အပ်နှင်းထားသော လုပ်ပိုင်ခွင့်များကိုကျင့်သုံး၍ ဦးစံမြ ကို ချင်းပြည်နယ်၊ ပလက်ဝမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲတွင် အဖွဲ့ဝင် (၁) အဖြစ် စတင်တာဝန်ထမ်းဆောင်သည့်နေ့မှစ၍ တာဝန်ပေးအပ်လိုက်သည်။

လှသိန်း

ဥက္ကဋ္ဌ

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

ကြေညာချက်အမှတ် (၁၂၃/၂၀၂၀)

၁၃၈၂ ခုနှစ်၊ ပထမဝါဆိုလပြည့်ကျော် ၂ ရက်
(၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်လ ၆ ရက်)

ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲတွင် အဖွဲ့ဝင်နှစ်ဦး အစားထိုး တာဝန်ပေးအပ်ခြင်း

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥပဒေပုဒ်မ ၁၀ (ဂ) အရ အပ်နှင်းထားသော လုပ်ပိုင်ခွင့်များကိုကျင့်သုံး၍ ကယားပြည်နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲတွင် အဖွဲ့ဝင်များအဖြစ် အောက်ဖော်ပြပါပုဂ္ဂိုလ်များကို စတင်တာဝန်ထမ်းဆောင်သည့်နေ့မှစ၍ တာဝန်ပေးအပ်လိုက်သည်-

စဉ်

(၁) ဒေါ်တင်လှိုင်

(၂) ဦးမြင့်အောင်(ခ) ဦးအောင်မြင့်

တာဝန်

အဖွဲ့ဝင် (၄)

အဖွဲ့ဝင် (၅)

လှသိန်း

ဥက္ကဋ္ဌ

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

[ယခင်အပတ် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၊ ကြေညာချက်အမှတ် (၁၁၃/၂၀၂၀) တိုင်းဒေသကြီးလွှတ်တော်
 သို့မဟုတ် ပြည်နယ်လွှတ်တော်မဲဆန္ဒနယ်များမှ အဆက်]

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအတွက် သတ်မှတ်ထားသည့်
 တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော်မဲဆန္ဒနယ်များ (ရန်ကုန်တိုင်းဒေသကြီး)

စဉ်	မဲဆန္ဒနယ်အမှတ်	တိုင်းဒေသကြီးလွှတ်တော်မဲဆန္ဒနယ်တွင် ပါဝင်သည့်နယ်မြေများစာရင်း
၁	တိုက်ကြီးမြို့နယ် တိုင်းဒေသကြီးလွှတ်တော် မဲဆန္ဒနယ်အမှတ် (၁)	၁။ အင်းကုလားရပ်ကွက် (တိုက်ကြီးမြို့)၊ ၂။ အိုးတန်းရပ်ကွက် (တိုက်ကြီးမြို့)၊ ၃။ ဈေးရပ်ကွက် (တိုက်ကြီးမြို့)၊ ၄။ ဗောဓိကုန်းရပ်ကွက် (တိုက်ကြီးမြို့)၊ ၅။ ဘူတာရပ်ကွက် (တိုက်ကြီးမြို့)၊ ၆။ အုပ်ပုံစုရပ်ကွက် (တိုက်ကြီးမြို့)၊ ၇။ ရှမ်းစုရပ်ကွက် (တိုက်ကြီးမြို့)၊ ၈။ မင်္ဂလာရပ်ကွက် (တိုက်ကြီးမြို့)၊ ၉။ အမှတ် (၁) ရပ်ကွက် (အဖျောက်မြို့)၊ ၁၀။ အမှတ် (၂) ရပ်ကွက် (အဖျောက်မြို့)၊ ၁၁။ အမှတ် (၃) ရပ်ကွက် (အဖျောက်မြို့)၊ ၁၂။ အမှတ် (၄) ရပ်ကွက် (အဖျောက်မြို့)၊ ၁၃။ ဂျိုးဖြူကျေးရွာအုပ်စု၊ ၁၄။ ရင်းတိုက်ကွင်းကျေးရွာအုပ်စု၊ ၁၅။ လောက်လေးချောင်းကျေးရွာအုပ်စု၊ ၁၆။ သရက်ချောင်းကျေးရွာအုပ်စု၊ ၁၇။ တာဝကျေးရွာအုပ်စု၊ ၁၈။ ပုတ္တကျေးရွာအုပ်စု၊ ၁၉။ လိမ္မော်ခြံကျေးရွာ အုပ်စု၊ ၂၀။ ကြိုက်စကိုင်းကျေးရွာအုပ်စု၊ ၂၁။ ကလေးသော့ကျေးရွာအုပ်စု၊ ၂၂။ အထရောင်ကျေးရွာအုပ်စု၊ ၂၃။ မင်းလှဝကျေးရွာအုပ်စု၊ ၂၄။ ရေတွင်းဖြူ ကျေးရွာအုပ်စု၊ ၂၅။ အလဘုတ်ကျေးရွာအုပ်စု၊ ၂၆။ ဖက်ဝန်းကုန်းကျေးရွာအုပ်စု၊ ၂၇။ တော်လတီကျေးရွာအုပ်စု၊ ၂၈။ ဘောလကွတ်ကျေးရွာအုပ်စု၊ ၂၉။ ဆင်ခြံ ကျေးရွာအုပ်စု၊ ၃၀။ ကြာအင်းကျေးရွာအုပ်စု၊ ၃၁။ တောင်ရပ်ဇီးကုန်းကျေးရွာ အုပ်စု၊ ၃၂။ ကတိုင်စိန်ကျေးရွာအုပ်စု၊ ၃၃။ ခွန်နှစ်ကြိုက် (အရှေ့) ကျေးရွာအုပ်စု၊ ၃၄။ ခွန်နှစ်ကြိုက် (အနောက်) ကျေးရွာအုပ်စု၊ ၃၅။ အောက်ရေကန်ကုန်း ကျေးရွာအုပ်စု၊ ၃၆။ ကြုံတကင်းကျေးရွာအုပ်စု၊ ၃၇။ လှိုင်ကျေးရွာအုပ်စု၊ ၃၈။ မိုးကုလားကျေးရွာအုပ်စု၊ ၃၉။ သဲဖြူကျေးရွာအုပ်စု၊ ၄၀။ မလေးရှားဝိုင် ကျေးရွာအုပ်စု။
၂	တိုက်ကြီးမြို့နယ် တိုင်းဒေသကြီးလွှတ်တော် မဲဆန္ဒနယ်အမှတ် (၂)	၁။ အနော်ရထာရပ်ကွက် (ဥက္ကံမြို့)၊ ၂။ ဘုရင့်နောင်ရပ်ကွက် (ဥက္ကံမြို့)၊ ၃။ ကျန်စစ်သားရပ်ကွက် (ဥက္ကံမြို့)၊ ၄။ ဦးအောင်ဇေယျရပ်ကွက် (ဥက္ကံမြို့)၊ ၅။ ဆင်ဖြူရှင်ရပ်ကွက် (ဥက္ကံမြို့)၊ ၆။ မင်းရဲကျော်စွာရပ်ကွက် (ဥက္ကံမြို့)၊ ၇။ ဗိုလ်ချုပ်အောင်ဆန်းရပ်ကွက် (ဥက္ကံမြို့)၊ ၈။ ဗန္ဓုလရပ်ကွက် (ဥက္ကံမြို့)၊ ၉။ ဖလုံကံကုန်းကျေးရွာအုပ်စု၊ ၁၀။ ဖလုံဘူတာကျေးရွာအုပ်စု၊ ၁၁။ စပါးကိုင်း ကျေးရွာအုပ်စု၊ ၁၂။ အုပ်ပုံကျေးရွာအုပ်စု၊ ၁၃။ ဥတိုကျေးရွာအုပ်စု၊ ၁၄။ သနတ်ချောင်းဘူတာကျေးရွာအုပ်စု၊ ၁၅။ ဖလုံရွာမကျေးရွာအုပ်စု၊ ၁၆။ ဥက္ကံရေသိုးကျေးရွာအုပ်စု၊ ၁၇။ ကွမ်းခြံကုန်းကျေးရွာအုပ်စု၊ ၁၈။ ကြီးပင်လဟာ ကျေးရွာအုပ်စု၊ ၁၉။ ဥက္ကံကံကုန်းကျေးရွာအုပ်စု၊ ၂၀။ ဥက္ကံရွာမကျေးရွာအုပ်စု၊ ၂၁။ ကင်းပတီးကျေးရွာအုပ်စု၊ ၂၂။ အိုင်ကြီးကျေးရွာအုပ်စု၊ ၂၃။ ရင်းတိုက်လေးပင် ကျေးရွာအုပ်စု၊ ၂၄။ ဥက္ကံရှမ်းစုကျေးရွာအုပ်စု၊ ၂၅။ သပြေကုန်းကျေးရွာအုပ်စု၊ ၂၆။ ကျွဲဘုတ်ကျေးရွာအုပ်စု၊ ၂၇။ ဒိုက်အင်းကျေးရွာအုပ်စု၊ ၂၈။ ပနီပင်ကျေးရွာ အုပ်စု၊ ၂၉။ ရေတွင်းကုန်းကျေးရွာအုပ်စု၊ ၃၀။ မီးနင်းကံကုန်းကျေးရွာအုပ်စု၊ ၃၁။ ဘွက်ကုန်းကျေးရွာအုပ်စု၊ ၃၂။ ရေတာလေးကျေးရွာအုပ်စု၊ ၃၃။ သာယာကုန်း ကျေးရွာအုပ်စု၊ ၃၄။ ကမ်းမြောင်ကျေးရွာအုပ်စု၊ ၃၅။ တဘူးရေသိုးကျေးရွာ အုပ်စု၊ ၃၆။ ဂုံညင်းတန်းကျေးရွာအုပ်စု၊ ၃၇။ စမ်းကျေးရွာအုပ်စု၊ ၃၈။ ချောင်းစောက် ကျေးရွာအုပ်စု၊ ၃၉။ ကြိုချောင်းကျေးရွာအုပ်စု၊ ၄၀။ ပန်းပင်တန်းကျေးရွာအုပ်စု၊ ၄၁။ ဂေါ့ကျေးရွာအုပ်စု၊ ၄၂။ ပျဉ်းမကုန်းကျေးရွာအုပ်စု၊ ၄၃။ တောင်ဘို့လှ ကျေးရွာအုပ်စု၊ ၄၄။ ဘိန္နောကျေးရွာအုပ်စု၊ ၄၅။ ချောင်းသုံးခွကျေးရွာအုပ်စု။

စဉ်	မဲဆန္ဒနယ်အမှတ်	တိုင်းဒေသကြီးလွှတ်တော်မဲဆန္ဒနယ်တွင် ပါဝင်သည့်နယ်မြေများစာရင်း
၃	ထန်းတပင်မြို့နယ် တိုင်းဒေသကြီးလွှတ်တော် မဲဆန္ဒနယ်အမှတ် (၁)	၄၆။ ဖိုးခေါင်ကျေးရွာအုပ်စု၊ ၄၇။ တော်ခရမ်းကျေးရွာအုပ်စု၊ ၄၈။ အင်းတရာ ကျေးရွာအုပ်စု၊ ၄၉။ ကံကလေး (အေ) ကျေးရွာအုပ်စု၊ ၅၀။ အုန်းပင်ကွင်း ကျေးရွာအုပ်စု၊ ၅၁။ ကြွေပုဂံချောင်းကျေးရွာအုပ်စု၊ ၅၂။ ငါးလာချောင်း ကျေးရွာအုပ်စု၊ ၅၃။ ရေပေါ်သောင်ကျေးရွာအုပ်စု၊ ၅၄။ ဆင်စခန်းကျေးရွာ အုပ်စု၊ ၅၅။ ချင်းကုန်းကျေးရွာအုပ်စု။ ၁။ အမှတ် (၁) ရပ်ကွက်၊ ၂။ အမှတ် (၂) ရပ်ကွက်၊ ၃။ အမှတ် (၃) ရပ်ကွက်၊ ၄။ အမှတ် (၄) ရပ်ကွက်၊ ၅။ အမှတ် (၅) ရပ်ကွက်၊ ၆။ ကလိန်ကျေးရွာအုပ်စု၊ ၇။ ကျားဟုန်းကျေးရွာအုပ်စု၊ ၈။ ငှက်သိုက်ကျေးရွာအုပ်စု၊ ၉။ ဆတ်ကလေး ကျေးရွာအုပ်စု၊ ၁၀။ တူးချောင်းကျေးရွာအုပ်စု၊ ၁၁။ တက်သစ်ကျေးရွာအုပ်စု၊ ၁၂။ တံတားဦးကျေးရွာအုပ်စု၊ ၁၃။ ထိန်ကုန်းကျေးရွာအုပ်စု၊ ၁၄။ ထိန်နှစ်ပင် ကျေးရွာအုပ်စု၊ ၁၅။ ဒိတ်ကုန်းကျေးရွာအုပ်စု၊ ၁၆။ ခနဲရိကျေးရွာအုပ်စု၊ ၁၇။ ပရွတ်ကျေးရွာအုပ်စု၊ ၁၈။ ပက်အင်းကလေးကျေးရွာအုပ်စု၊ ၁၉။ ရခိုင်ရိုးကြီး ကျေးရွာအုပ်စု၊ ၂၀။ ရိုးခွကျေးရွာအုပ်စု၊ ၂၁။ ဝါးတရာ (အနောက်) ကျေးရွာ အုပ်စု၊ ၂၂။ သံပုရာခုံကျေးရွာအုပ်စု၊ ၂၃။ အစုကြီးကျေးရွာအုပ်စု။
၄	ထန်းတပင်မြို့နယ် တိုင်းဒေသကြီးလွှတ်တော် မဲဆန္ဒနယ်အမှတ် (၂)	၁။ ကတွယ်ကျေးရွာအုပ်စု၊ ၂။ ချောင်းညီအစ်ကိုကျေးရွာအုပ်စု၊ ၃။ နဲဗျော ကျေးရွာအုပ်စု၊ ၄။ ကမြိုင်ကျေးရွာအုပ်စု၊ ၅။ ကုန်းလှည်းဆိပ်ကျေးရွာအုပ်စု၊ ၆။ ကျူတောကျေးရွာအုပ်စု၊ ၇။ ကြာအင်းကျေးရွာအုပ်စု၊ ၈။ ကြမန်းကျေးရွာ အုပ်စု၊ ၉။ ကျွဲကူးကျေးရွာအုပ်စု၊ ၁၀။ စံကင်းကြီးကျေးရွာအုပ်စု၊ ၁၁။ ညွန့်ပေါင်း ကျေးရွာအုပ်စု၊ ၁၂။ တလိုင်မှီကျေးရွာအုပ်စု၊ ၁၃။ တော်လတွဲကျေးရွာအုပ်စု၊ ၁၄။ မါတ္တော်ကုန်းကျေးရွာအုပ်စု၊ ၁၅။ နဲသမိန်ကျေးရွာအုပ်စု၊ ၁၆။ ဖိုးနတ်ပေး ကျေးရွာအုပ်စု၊ ၁၇။ ဘူးသနွတ်ကျေးရွာအုပ်စု၊ ၁၈။ ဘောလည်ကျေးရွာအုပ်စု၊ ၁၉။ မဲပလီကျေးရွာအုပ်စု၊ ၂၀။ ရေတွင်းကုန်းကျေးရွာအုပ်စု၊ ၂၁။ ရေဖြူ ကျေးရွာအုပ်စု၊ ၂၂။ ရေပေါ်သောင်ကျေးရွာအုပ်စု၊ ၂၃။ ရွှေကြာဗျိုက်ကျေးရွာ အုပ်စု၊ ၂၄။ လမုတန်းကြီးကျေးရွာအုပ်စု၊ ၂၅။ လှည်းဆိပ်ကျေးရွာအုပ်စု၊ ၂၆။ သဘော့ချောင်းကျေးရွာအုပ်စု၊ ၂၇။ အတွင်းရေကျော်ကျေးရွာအုပ်စု၊ ၂၈။ အပြင်ရေကျော်ကျေးရွာအုပ်စု၊ ၂၉။ အလိန်လည်ကျေးရွာအုပ်စု၊ ၃၀။ ကျွဲခြံရိုး (ကြိမ်ပိုက်ကြီး) ကျေးရွာအုပ်စု၊ ၃၁။ ဒေါင့်ကြီးကျေးရွာအုပ်စု၊ ၃၂။ ပန်းတိုင် (လက်ကြပ်) ကျေးရွာအုပ်စု၊ ၃၃။ မရွှေဥကျေးရွာအုပ်စု၊ ၃၄။ မြဲကျေးရွာအုပ်စု၊ ၃၅။ ရေစိုကျေးရွာအုပ်စု၊ ၃၆။ စန္ဒယော်ကျေးရွာအုပ်စု။
၅	မင်္ဂလာဒုံမြို့နယ် တိုင်းဒေသကြီးလွှတ်တော် မဲဆန္ဒနယ်အမှတ် (၁)	၁။ ထောက်ကြန့် (မြောက်ပိုင်း) ရပ်ကွက်၊ ၂။ တိလောကရုံရပ်ကွက်၊ ၃။ ရဲစု တောင်ရပ်ကွက်၊ ၄။ ဘော်လုံးကွင်းရပ်ကွက်၊ ၅။ ပ-စံပြရပ်ကွက်၊ ၆။ လမ်းဆုံပိုင်း ရပ်ကွက်၊ ၇။ ဈေးပိုင်းရပ်ကွက်၊ ၈။ ပဲခူးလမ်းရပ်ကွက်၊ ၉။ ဧကရာဇ်ရပ်ကွက်၊ ၁၀။ ရွာမပိုင်းရပ်ကွက်၊ ၁၁။ ဒု-စံပြရပ်ကွက်၊ ၁၂။ ထောက်ကြန့်တိုးချဲ့ရပ်ကွက်၊ ၁၃။ ထောက်ကြန့် (တောင်ပိုင်း) ရပ်ကွက်၊ ၁၄။ တောတိုက်ရပ်ကွက်၊ ၁၅။ ပြန်လည်နေရာချထားရေးရပ်ကွက်၊ ၁၆။ ပြည်တော်သာရပ်ကွက်၊ ၁၇။ ပေါက်ကုန်းရပ်ကွက်၊ ၁၈။ စမ်းကြီးဝရပ်ကွက်၊ ၁၉။ တပ်မတော်စံပြ ရပ်ကွက်၊ ၂၀။ နွယ်ခွေးကျေးရွာအုပ်စု၊ ၂၁။ ပျဉ်းမပင်ကျေးရွာအုပ်စု။
၆	မင်္ဂလာဒုံမြို့နယ် တိုင်းဒေသကြီးလွှတ်တော် မဲဆန္ဒနယ်အမှတ် (၂)	၁။ အမှတ် (၂) (က) ရပ်ကွက်၊ ၂။ အနန်းပင်ရပ်ကွက်၊ ၃။ ကြံခင်းစုရပ်ကွက်၊ ၄။ ချစ်တီးကုန်းရပ်ကွက်၊ ၅။ အမှတ် (၃) (က) ရပ်ကွက်၊ ၆။ အမှတ် (၃) (ခ) ရပ်ကွက်၊ ၇။ အမှတ် (၂) (ခ) ရပ်ကွက်၊ ၈။ မင်္ဂလာဒုံဈေးရပ်ကွက်၊ ၉။ သယ်နန်းကျွန်းကြီးကျေးရွာအုပ်စု၊ ၁၀။ ရွှေနံ့သာကျေးရွာအုပ်စု၊ ၁၁။ ကုန်းတလပေါင်ကျေးရွာအုပ်စု။

စဉ်	မဲဆန္ဒနယ်အမှတ်	တိုင်းဒေသကြီးလွှတ်တော်မဲဆန္ဒနယ်တွင် ပါဝင်သည့်နယ်မြေများစာရင်း
၇	မှော်ဘီမြို့နယ် တိုင်းဒေသကြီးလွှတ်တော် မဲဆန္ဒနယ်အမှတ် (၁)	၁။ အမှတ် (၁) ရပ်ကွက်၊ ၂။ အမှတ် (၂) ရပ်ကွက်၊ ၃။ အမှတ် (၃) ရပ်ကွက်၊ ၄။ အမှတ် (၄) ရပ်ကွက်၊ ၅။ ဝါးပတောကျေးရွာအုပ်စု၊ ၆။ မင်းကျေးရွာအုပ်စု၊ ၇။ လှပဒါးကျေးရွာအုပ်စု၊ ၈။ မှော်ဘီချောင်းဝကျေးရွာအုပ်စု၊ ၉။ မြစ်ကျိုးကျေးရွာ အုပ်စု၊ ၁၀။ ရွှေလှေကြီးကျေးရွာအုပ်စု၊ ၁၁။ ဘန့်ဘွေးကုန်းကျေးရွာအုပ်စု၊ ၁၂။ လည်းငုတ်ချောင်းကျေးရွာအုပ်စု၊ ၁၃။ ချောင်းဝကျေးရွာအုပ်စု၊ ၁၄။ နှောကုန်း ကျေးရွာအုပ်စု၊ ၁၅။ ရွှေမြယာကုန်းကျေးရွာအုပ်စု၊ ၁၆။ ကုလားကုန်း (ဦးထွန်းလှအစု) ကျေးရွာအုပ်စု၊ ၁၇။ ကံကလေး (အမ်) ကျေးရွာအုပ်စု၊ ၁၈။ အင်ကြင်းကုန်းကျေးရွာအုပ်စု၊ ၁၉။ မြောင်းတကာကျေးရွာအုပ်စု၊ ၂၀။ ညောင်ကုန်းကျေးရွာအုပ်စု၊ ၂၁။ မြို့ချောင်းကျေးရွာအုပ်စု၊ ၂၂။ ပသီ ကျေးရွာအုပ်စု၊ ၂၃။ လက်ပံတန်းစုကျေးရွာအုပ်စု၊ ၂၄။ ပက်တန်းကျေးရွာ အုပ်စု၊ ၂၅။ ဖူးကြီးကျေးရွာအုပ်စု။
၈	မှော်ဘီမြို့နယ် တိုင်းဒေသကြီးလွှတ်တော် မဲဆန္ဒနယ်အမှတ် (၂)	၁။ တပ်ကြီးကုန်းကျေးရွာအုပ်စု၊ ၂။ ဆတ်သွားတောကျေးရွာအုပ်စု၊ ၃။ သန္ဓေပင် ကျေးရွာအုပ်စု၊ ၄။ ဘွက်ကြီးကျေးရွာအုပ်စု၊ ၅။ အထယုကျေးရွာအုပ်စု၊ ၆။ ညောင်နှစ်ပင်ကျေးရွာအုပ်စု၊ ၇။ ဘိုးဒေါနကုန်းကျေးရွာအုပ်စု၊ ၈။ အောက်ဝါးနက်ချောင်းကျေးရွာအုပ်စု၊ ၉။ ဝါးနက်ချောင်းဘူတာကျေးရွာ အုပ်စု၊ ၁၀။ အင်လျက်ကျေးရွာအုပ်စု၊ ၁၁။ သာယာကုန်းကျေးရွာအုပ်စု၊ ၁၂။ သဲကုန်းကျေးရွာအုပ်စု၊ ၁၃။ လိပ်ပုတ်တောရွာကြီးကျေးရွာအုပ်စု၊ ၁၄။ ယင်းတိုက်ပင်ကျေးရွာအုပ်စု၊ ၁၅။ ရိုးကြီးကျေးရွာအုပ်စု၊ ၁၆။ ရေပေါ်သဲ့ ကျေးရွာအုပ်စု၊ ၁၇။ မိုးကြိုးပစ်ကျေးရွာအုပ်စု၊ ၁၈။ ပေါက်ကုန်းကျေးရွာအုပ်စု။
၉	ရွှေပြည်သာမြို့နယ် တိုင်းဒေသကြီးလွှတ်တော် မဲဆန္ဒနယ်အမှတ် (၁)	၁။ အမှတ် (၁) ရပ်ကွက်၊ ၂။ အမှတ် (၂) ရပ်ကွက်၊ ၃။ အမှတ် (၃) ရပ်ကွက်၊ ၄။ အမှတ် (၅) ရပ်ကွက်၊ ၅။ အမှတ် (၆) ရပ်ကွက်၊ ၆။ အမှတ် (၁၀) ရပ်ကွက်၊ ၇။ အမှတ် (၁၁) ရပ်ကွက်၊ ၈။ အမှတ် (၁၂) ရပ်ကွက်၊ ၉။ အမှတ် (၁၃) ရပ်ကွက်၊ ၁၀။ အမှတ် (၁၈) ရပ်ကွက်၊ ၁၁။ အမှတ် (၁၉) ရပ်ကွက်၊ ၁၂။ အမှတ် (၂၀) ရပ်ကွက်၊ ၁၃။ ဇီးကုန်းကျေးရွာအုပ်စု။
၁၀	ရွှေပြည်သာမြို့နယ် တိုင်းဒေသကြီးလွှတ်တော် မဲဆန္ဒနယ်အမှတ် (၂)	၁။ အမှတ် (၄) ရပ်ကွက်၊ ၂။ အမှတ် (၇) ရပ်ကွက်၊ ၃။ အမှတ် (၈) ရပ်ကွက်၊ ၄။ အမှတ် (၉) ရပ်ကွက်၊ ၅။ အမှတ် (၁၄) ရပ်ကွက်၊ ၆။ အမှတ် (၁၅) ရပ်ကွက်၊ ၇။ အမှတ် (၁၆) ရပ်ကွက်၊ ၈။ အမှတ် (၁၇) ရပ်ကွက်၊ ၉။ အမှတ် (၂၁) ရပ်ကွက်၊ ၁၀။ အမှတ် (၂၂) ရပ်ကွက်၊ ၁၁။ အမှတ် (၂၃) ရပ်ကွက်၊ ၁၂။ အုပ်ပိုကျေးရွာအုပ်စု၊ ၁၃။ ကျောင်းကုန်းကျေးရွာအုပ်စု၊ ၁၄။ လှော်ကားကျေးရွာအုပ်စု။
၁၁	လှိုင်သာယာ (အရှေ့ပိုင်း) မြို့နယ် တိုင်းဒေသကြီးလွှတ်တော် မဲဆန္ဒနယ်အမှတ် (၁)	၁။ အမှတ် (၆) ရပ်ကွက်၊ ၂။ အမှတ် (၇) ရပ်ကွက်၊ ၃။ အမှတ် (၈) ရပ်ကွက်၊ ၄။ အမှတ် (၁၅) ရပ်ကွက်၊ ၅။ ရွှေလင်ဘန်းကျေးရွာအုပ်စု၊ ၆။ ဥက္ကံသောင်ကြား (ရေဥက္ကံ) ကျေးရွာအုပ်စု။
၁၂	လှိုင်သာယာ (အရှေ့ပိုင်း) မြို့နယ် တိုင်းဒေသကြီးလွှတ်တော် မဲဆန္ဒနယ်အမှတ် (၂)	၁။ အမှတ် (၁) ရပ်ကွက်၊ ၂။ အမှတ် (၂) ရပ်ကွက်၊ ၃။ အမှတ် (၃) ရပ်ကွက်၊ ၄။ အမှတ် (၄) ရပ်ကွက်၊ ၅။ အမှတ် (၅) ရပ်ကွက်၊ ၆။ ကစင်ကျေးရွာအုပ်စု၊ ၇။ ရှမ်းချောင်းကျေးရွာအုပ်စု၊ ၈။ ညောင်ကျေးရွာအုပ်စု။
၁၃	လှိုင်သာယာ (အနောက်ပိုင်း) မြို့နယ် တိုင်းဒေသကြီးလွှတ်တော် မဲဆန္ဒနယ်အမှတ် (၁)	၁။ အမှတ် (၉) ရပ်ကွက်၊ ၂။ အမှတ် (၁၃) ရပ်ကွက်၊ ၃။ အမှတ် (၁၄) ရပ်ကွက်၊ ၄။ အမှတ် (၁၆) ရပ်ကွက်၊ ၅။ အမှတ် (၁၉) ရပ်ကွက်၊ ၆။ ကုလားကြီးစု ကျေးရွာအုပ်စု၊ ၇။ အတွင်းပဒံကျေးရွာအုပ်စု၊ ၈။ အပြင်ပဒံကျေးရွာအုပ်စု။

စဉ်	မဲဆန္ဒနယ်အမှတ်	တိုင်းဒေသကြီးလွှတ်တော်မဲဆန္ဒနယ်တွင် ပါဝင်သည့်နယ်မြေများစာရင်း
၁၄	လှိုင်သာယာ (အနောက်ပိုင်း) မြို့နယ် တိုင်းဒေသကြီးလွှတ်တော် မဲဆန္ဒနယ်အမှတ် (၂)	၁။ အမှတ် (၁၀) ရပ်ကွက်၊ ၂။ အမှတ် (၁၁) ရပ်ကွက်၊ ၃။ အမှတ် (၁၂) ရပ်ကွက်၊ ၄။ အမှတ် (၁၇) ရပ်ကွက်၊ ၅။ အမှတ် (၁၈) ရပ်ကွက်၊ ၆။ အမှတ် (၂၀) ရပ်ကွက်၊ ၇။ အလယ်ကျေးရွာအုပ်စု။
၁၅	လှည်းကူးမြို့နယ် တိုင်းဒေသကြီးလွှတ်တော် မဲဆန္ဒနယ်အမှတ် (၁)	၁။ သာသနာ့ရိပ်သာရပ်ကွက်၊ ၂။ အောင်မင်္ဂလာရပ်ကွက်၊ ၃။ မရမ်းချောင် ကျေးရွာအုပ်စု၊ ၄။ မင်းကုန်းကျေးရွာအုပ်စု၊ ၅။ ဖောင်ကြီး (အရှေ့) ကျေးရွာ အုပ်စု၊ ၆။ ဖောင်ကြီး (အနောက်) ကျေးရွာအုပ်စု၊ ၇။ ပုတ်သင်ညိုကျေးရွာအုပ်စု၊ ၈။ ငွေတောက်အိုင်ကျေးရွာအုပ်စု၊ ၉။ ဟိုင်းကူးကျေးရွာအုပ်စု၊ ၁၀။ နန္ဒီကျေးရွာ အုပ်စု၊ ၁၁။ ငါးဆူတောင်ကျေးရွာအုပ်စု၊ ၁၂။ ကြာအင်း (အနောက်) ကျေးရွာ အုပ်စု၊ ၁၃။ စာဘူးတောင်းကျေးရွာအုပ်စု၊ ၁၄။ ကျောက်ကုဒင်ကျေးရွာအုပ်စု၊ ၁၅။ ကလီထော် (အရှေ့) ကျေးရွာအုပ်စု၊ ၁၆။ ကလီထော် (အနောက်) ကျေးရွာ အုပ်စု၊ ၁၇။ စခမ်းကြီးကျေးရွာအုပ်စု၊ ၁၈။ သာယာကုန်းကျေးရွာအုပ်စု၊ ၁၉။ ပဲနန်းတုတ်ကျေးရွာအုပ်စု၊ ၂၀။ ညောင်တခြမ်းကျေးရွာအုပ်စု၊ ၂၁။ ဝါးနက်ကုန်းကျေးရွာအုပ်စု။
၁၆	လှည်းကူးမြို့နယ် တိုင်းဒေသကြီးလွှတ်တော် မဲဆန္ဒနယ်အမှတ် (၂)	၁။ မြို့မရပ်ကွက်၊ ၂။ ဈေးပိုင်းရပ်ကွက်၊ ၃။ ပြည်တော်သာရပ်ကွက်၊ ၄။ ကျွန်းကလေး ကျေးရွာအုပ်စု၊ ၅။ ဇီးပင်ဝဲကျေးရွာအုပ်စု၊ ၆။ ရဲမွန်ကျေးရွာအုပ်စု၊ ၇။ အင်းတိုင် ကျေးရွာအုပ်စု၊ ၈။ အလံဂပိုကျေးရွာအုပ်စု၊ ၉။ စိုင်းဒီကုန်းကျေးရွာအုပ်စု၊ ၁၀။ ကျီးကန်းသိုက်ကျေးရွာအုပ်စု၊ ၁၁။ ဝါးရုံစွန်းကျေးရွာအုပ်စု၊ ၁၂။ စွယ်လပ် ကျေးရွာအုပ်စု၊ ၁၃။ ဖဲခမဲကျေးရွာအုပ်စု၊ ၁၄။ သနပ်ပြင်ကျေးရွာအုပ်စု၊ ၁၅။ ဆားတလင်းကျေးရွာအုပ်စု၊ ၁၆။ ဒါးပိန် (တောင်) ကျေးရွာအုပ်စု၊ ၁၇။ ဒါးပိန် (မြောက်) ကျေးရွာအုပ်စု၊ ၁၈။ သခွတ်ပင်ကျေးရွာအုပ်စု၊ ၁၉။ မအူကျေးရွာအုပ်စု၊ ၂၀။ ရှမ်းတဲကြီး (အထက်) ကျေးရွာအုပ်စု၊ ၂၁။ ကျွန်းကုန်းကျေးရွာအုပ်စု၊ ၂၂။ တံခွန်တိုင် (လှည်းကူး) ကျေးရွာအုပ်စု၊ ၂၃။ လက်ပန်ကျေးရွာအုပ်စု၊ ၂၄။ ပိုက်ကြီးဝဲကျေးရွာအုပ်စု၊ ၂၅။ မုဆိုးညောင်ပင်ကျေးရွာအုပ်စု၊ ၂၆။ ဘိုးရင်ကလေးကျေးရွာအုပ်စု၊ ၂၇။ အပိုင်း (အနောက်) ကျေးရွာအုပ်စု၊ ၂၈။ စစ်ပင် (မြောက်) ကျေးရွာအုပ်စု၊ ၂၉။ မလစ် (အနောက်) ကျေးရွာအုပ်စု၊ ၃၀။ ဆင်ဖုံကျေးရွာအုပ်စု၊ ၃၁။ ဘားလားတံတားကြီးကျေးရွာအုပ်စု၊ ၃၂။ တံခွန်တိုင် (အင်းစိန်) ကျေးရွာအုပ်စု၊ ၃၃။ ငွေနံ့သာကျေးရွာအုပ်စု၊ ၃၄။ အုန်းနံ့ကုန်း ကျေးရွာအုပ်စု၊ ၃၅။ ဇရပ်ကွင်းကျေးရွာအုပ်စု၊ ၃၆။ သူငယ်ချောင်ကျေးရွာအုပ်စု။
၁၇	အင်းစိန်မြို့နယ် တိုင်းဒေသကြီးလွှတ်တော် မဲဆန္ဒနယ်အမှတ် (၁)	၁။ တညင်းကုန်းရပ်ကွက်၊ ၂။ အောင်ဆန်းရပ်ကွက်၊ ၃။ စဉ့်ငူရပ်ကွက်၊ ၄။ ဖော့ကန်ရပ်ကွက်၊ ၅။ စော်ဘွားကြီးကုန်းရပ်ကွက်၊ ၆။ ရွာမ (အနောက်) ရပ်ကွက်၊ ၇။ ကွက်သစ်ရပ်ကွက်၊ ၈။ ပေါက်တောရပ်ကွက်။
၁၈	အင်းစိန်မြို့နယ် တိုင်းဒေသကြီးလွှတ်တော် မဲဆန္ဒနယ်အမှတ် (၂)	၁။ ရွာမ (အလယ်)ရပ်ကွက်၊ ၂။ ကမ်းနား (အလယ်) ရပ်ကွက်၊ ၃။ ကမ်းနား (အနောက်) ရပ်ကွက်၊ ၄။ ပိန်းနံ့ကုန်းရပ်ကွက်၊ ၅။ မြို့သစ် (က+ခ) ရပ်ကွက်၊ ၆။ မြို့သစ် (ဂ) ရပ်ကွက်၊ ၇။ ကြို့ကုန်း (အနောက်) ရပ်ကွက်၊ ၈။ ကြို့ကုန်း (အရှေ့) ရပ်ကွက်၊ ၉။ ဈေးကုန်း (အရှေ့) ရပ်ကွက်၊ ၁၀။ ရွာမ (အရှေ့) ရပ်ကွက်၊ ၁၁။ တောင်သူကုန်းရပ်ကွက်၊ ၁၂။ နံ့သာကုန်းရပ်ကွက်၊ ၁၃။ ဈေးကုန်း (အနောက်) ရပ်ကွက်။
၁၉	တာမွေမြို့နယ် တိုင်းဒေသကြီးလွှတ်တော် မဲဆန္ဒနယ်အမှတ် (၁)	၁။ တာမွေကြီး (ခ) ရပ်ကွက်၊ ၂။ မာန်အောင်ရပ်ကွက်၊ ၃။ တာမွေလေးရပ်ကွက်၊ ၄။ မေတ္တာညွန့်ရပ်ကွက်၊ ၅။ တာမွေကြီး (က+ဂ) ရပ်ကွက်၊ ၆။ နတ်ချောင်း ရပ်ကွက်၊ ၇။ မလွှကုန်းဌေးကြွယ် (က) ရပ်ကွက်၊ ၈။ ဗျိုင်းရေအိုးစင်ကွက်သစ် ရပ်ကွက်၊ ၉။ ဗျိုင်းရေအိုးစင်ရွာမရပ်ကွက်။



စဉ်	မဲဆန္ဒနယ်အမှတ်	တိုင်းဒေသကြီးလွှတ်တော်မဲဆန္ဒနယ်တွင် ပါဝင်သည့်နယ်မြေများစာရင်း
၂၀	တာမွေမြို့နယ် တိုင်းဒေသကြီးလွှတ်တော် မဲဆန္ဒနယ်အမှတ် (၂)	၁။ ကျားကွက်သစ်ရပ်ကွက်၊ ၂။ ပုသိမ်ညွန့်ရပ်ကွက်၊ ၃။ ကျောက်မြောင်းအထက် ရပ်ကွက်၊ ၄။ ကျောက်မြောင်း (အရှေ့) ရပ်ကွက်၊ ၅။ ကျောက်မြောင်းကြီးရပ်ကွက်၊ ၆။ ပျားရည်ကုန်းရပ်ကွက်၊ ၇။ နတ်မောက်ရပ်ကွက်၊ ၈။ အရိုးကုန်းရပ်ကွက်၊ ၉။ ပုဏ္ဏားကုန်းရပ်ကွက်၊ ၁၀။ ဘိုလိန်းအောင်မင်္ဂလာရပ်ကွက်၊ ၁၁။ မအူကုန်း ရပ်ကွက်။
၂၁	တောင်ဥက္ကလာပမြို့နယ် တိုင်းဒေသကြီးလွှတ်တော် မဲဆန္ဒနယ်အမှတ် (၁)	၁။ အမှတ် (၃) ရပ်ကွက်၊ ၂။ အမှတ် (၄) ရပ်ကွက်၊ ၃။ အမှတ် (၅) ရပ်ကွက်၊ ၄။ အမှတ် (၆) ရပ်ကွက်၊ ၅။ အမှတ် (၇) ရပ်ကွက်၊ ၆။ အမှတ် (၁၅) ရပ်ကွက်၊ ၇။ အမှတ် (၉) ရပ်ကွက်။
၂၂	တောင်ဥက္ကလာပမြို့နယ် တိုင်းဒေသကြီးလွှတ်တော် မဲဆန္ဒနယ်အမှတ် (၂)	၁။ အမှတ် (၈) ရပ်ကွက်၊ ၂။ အမှတ် (၁၀) ရပ်ကွက်၊ ၃။ အမှတ် (၁၁) ရပ်ကွက်၊ ၄။ အမှတ် (၁၂) ရပ်ကွက်၊ ၅။ အမှတ် (၁၃) ရပ်ကွက်၊ ၆။ အမှတ် (၁၄) ရပ်ကွက်။
၂၃	ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ် တိုင်းဒေသကြီးလွှတ်တော် မဲဆန္ဒနယ်အမှတ် (၁)	၁။ အမှတ် (၅၈) ရပ်ကွက်၊ ၂။ အမှတ် (၅၉) ရပ်ကွက်၊ ၃။ အမှတ် (၆၀) ရပ်ကွက်၊ ၄။ အမှတ် (၆၁) ရပ်ကွက်၊ ၅။ အမှတ် (၆၇) ရပ်ကွက်၊ ၆။ အမှတ် (၇၃) ရပ်ကွက်၊ ၇။ အမှတ် (၇၄) ရပ်ကွက်၊ ၈။ အမှတ် (၇၅) ရပ်ကွက်၊ ၉။ အမှတ် (၇၆) ရပ်ကွက်၊ ၁၀။ အမှတ် (၇၇) ရပ်ကွက်၊ ၁၁။ အမှတ် (၇၈) ရပ်ကွက်၊ ၁၂။ အမှတ် (၇၉) ရပ်ကွက်၊ ၁၃။ အမှတ် (၈၀) ရပ်ကွက်၊ ၁၄။ အမှတ် (၉၁) ရပ်ကွက်၊ ၁၅။ အမှတ် (၉၂) ရပ်ကွက်၊ ၁၆။ အမှတ် (၉၃) ရပ်ကွက်၊ ၁၇။ အမှတ် (၉၄) ရပ်ကွက်၊ ၁၈။ အမှတ် (၉၈) ရပ်ကွက်။
၂၄	ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ် တိုင်းဒေသကြီးလွှတ်တော် မဲဆန္ဒနယ်အမှတ် (၂)	၁။ အမှတ် (၆၈) ရပ်ကွက်၊ ၂။ အမှတ် (၆၉) ရပ်ကွက်၊ ၃။ အမှတ် (၈၁) ရပ်ကွက်၊ ၄။ အမှတ် (၈၂) ရပ်ကွက်၊ ၅။ အမှတ် (၈၃) ရပ်ကွက်၊ ၆။ အမှတ် (၈၄) ရပ်ကွက်၊ ၇။ အမှတ် (၈၅) ရပ်ကွက်၊ ၈။ အမှတ် (၈၆) ရပ်ကွက်၊ ၉။ အမှတ် (၈၇) ရပ်ကွက်၊ ၁၀။ အမှတ် (၈၈) ရပ်ကွက်၊ ၁၁။ အမှတ် (၈၉) ရပ်ကွက်၊ ၁၂။ အမှတ် (၉၀) ရပ်ကွက်၊ ၁၃။ အမှတ် (၁၄၈) ရပ်ကွက်၊ ၁၄။ အမှတ် (၁၄၉) ရပ်ကွက်၊ ၁၅။ အမှတ် (၁၅၀) ရပ်ကွက်၊ ၁၆။ အမှတ် (၁၅၁) ရပ်ကွက်၊ ၁၇။ အမှတ် (၁၆၈) ရပ်ကွက်၊ ၁၈။ ကျီစု (အရှေ့) ကျေးရွာအုပ်စု၊ ၁၉။ ညောင်ပင်ကျေးရွာအုပ်စု၊ ၂၀။ သရက်ပင်ချောင်ကျေးရွာအုပ်စု၊ ၂၁။ ဒလဘမ်းကျေးရွာအုပ်စု။
၂၅	ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ် တိုင်းဒေသကြီးလွှတ်တော် မဲဆန္ဒနယ်အမှတ် (၁)	၁။ အမှတ် (၁၇) (တောင်ပိုင်း) ရပ်ကွက်၊ ၂။ အမှတ် (၁၈) ရပ်ကွက်၊ ၃။ အမှတ် (၁၉) ရပ်ကွက်၊ ၄။ အမှတ် (၂၀) ရပ်ကွက်၊ ၅။ အမှတ် (၂၁) ရပ်ကွက်၊ ၆။ အမှတ် (၂၂) ရပ်ကွက်၊ ၇။ အမှတ် (၂၃) ရပ်ကွက်၊ ၈။ အမှတ် (၂၄) ရပ်ကွက်၊ ၉။ အမှတ် (၂၅) ရပ်ကွက်၊ ၁၀။ အမှတ် (၂၆) ရပ်ကွက်၊ ၁၁။ အမှတ် (၅၄) ရပ်ကွက်၊ ၁၂။ အမှတ် (၆၂) ရပ်ကွက်၊ ၁၃။ အမှတ် (၆၃) ရပ်ကွက်၊ ၁၄။ အမှတ် (၆၄) ရပ်ကွက်၊ ၁၅။ အမှတ် (၆၅) ရပ်ကွက်၊ ၁၆။ အမှတ် (၆၆) ရပ်ကွက်၊ ၁၇။ အမှတ် (၁၄၁) ရပ်ကွက်၊ ၁၈။ အမှတ် (၁၄၂) ရပ်ကွက်၊ ၁၉။ အမှတ် (၁၄၃) ရပ်ကွက်၊ ၂၀။ အမှတ် (၁၄၄) ရပ်ကွက်။
၂၆	ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ် တိုင်းဒေသကြီးလွှတ်တော် မဲဆန္ဒနယ်အမှတ် (၂)	၁။ အမှတ် (၅၃) ရပ်ကွက်၊ ၂။ အမှတ် (၅၅) ရပ်ကွက်၊ ၃။ အမှတ် (၅၆) ရပ်ကွက်၊ ၄။ အမှတ် (၅၇) ရပ်ကွက်၊ ၅။ အမှတ် (၇၀) ရပ်ကွက်၊ ၆။ အမှတ် (၇၁) ရပ်ကွက်၊ ၇။ အမှတ် (၇၂) ရပ်ကွက်၊ ၈။ အမှတ် (၁၀၄) ရပ်ကွက်၊ ၉။ အမှတ် (၁၀၅) ရပ်ကွက်၊ ၁၀။ အမှတ် (၁၀၆) ရပ်ကွက်၊ ၁၁။ အမှတ် (၁၀၇) ရပ်ကွက်၊ ၁၂။ အမှတ် (၁၄၀) ရပ်ကွက်၊ ၁၃။ ရွာသာကြီး (တောင်ပိုင်း) ရပ်ကွက်၊ ၁၄။ သုံးခွ (တောင်ပိုင်း) ရပ်ကွက်၊ ၁၅။ လေးဒေါင့်ကန် (တောင်ပိုင်း) ရပ်ကွက်။

စဉ်	မဲဆန္ဒနယ်အမှတ်	တိုင်းဒေသကြီးလွှတ်တော်မဲဆန္ဒနယ်တွင် ပါဝင်သည့်နယ်မြေများစာရင်း
		၁၆။ စိုက်ပျိုးမွေးမြူရေးအမှတ် (၁) ရပ်ကွက်၊ ၁၇။ ရှမ်းတဲကြီး (တောင်ပိုင်း) ရပ်ကွက်၊ ၁၈။ ကျီစုအနောက်ရပ်ကွက်၊ ၁၉။ အမှတ် (၁၄၅) ရပ်ကွက်၊ ၂၀။ အမှတ် (၁၄၆) ရပ်ကွက်၊ ၂၁။ အမှတ် (၁၄၇) ရပ်ကွက်၊ ၂၂။ အမှတ် (၁၅၂) ရပ်ကွက်၊ ၂၃။ အမှတ် (၁၅၃) ရပ်ကွက်၊ ၂၄။ အမှတ် (၁၅၄) ရပ်ကွက်။
၂၇	ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ် တိုင်းဒေသကြီးလွှတ်တော် မဲဆန္ဒနယ်အမှတ် (၁)	၁။ အမှတ် (၁၆) ရပ်ကွက်၊ ၂။ အမှတ် (၂၇) ရပ်ကွက်၊ ၃။ အမှတ် (၂၈) ရပ်ကွက်၊ ၄။ အမှတ် (၂၉) ရပ်ကွက်၊ ၅။ အမှတ် (၃၀) ရပ်ကွက်၊ ၆။ အမှတ် (၃၁) ရပ်ကွက်၊ ၇။ အမှတ် (၃၂) ရပ်ကွက်၊ ၈။ အမှတ် (၃၃) ရပ်ကွက်၊ ၉။ အမှတ် (၃၄) ရပ်ကွက်၊ ၁၀။ အမှတ် (၃၅) ရပ်ကွက်၊ ၁၁။ အမှတ် (၃၆) ရပ်ကွက်၊ ၁၂။ အမှတ် (၃၇) ရပ်ကွက်၊ ၁၃။ အမှတ် (၃၈) ရပ်ကွက်၊ ၁၄။ အမှတ် (၃၉) ရပ်ကွက်၊ ၁၅။ အမှတ် (၄၀) ရပ်ကွက်။
၂၈	ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ် တိုင်းဒေသကြီးလွှတ်တော် မဲဆန္ဒနယ်အမှတ် (၂)	၁။ အမှတ် (၄၁) ရပ်ကွက်၊ ၂။ အမှတ် (၄၁) တိုးချဲ့ရပ်ကွက်၊ ၃။ အမှတ် (၄၂) ရပ်ကွက်၊ ၄။ အမှတ် (၄၃) ရပ်ကွက်၊ ၅။ အမှတ် (၄၄) ရပ်ကွက်၊ ၆။ အမှတ် (၄၅) ရပ်ကွက်၊ ၇။ အမှတ် (၄၆) ရပ်ကွက်၊ ၈။ အမှတ် (၄၇) ရပ်ကွက်၊ ၉။ အမှတ် (၄၈) ရပ်ကွက်၊ ၁၀။ အမှတ် (၄၉) ရပ်ကွက်၊ ၁၁။ အမှတ် (၅၀) ရပ်ကွက်၊ ၁၂။ အမှတ် (၅၁) ရပ်ကွက်။
၂၉	ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ် တိုင်းဒေသကြီးလွှတ်တော် မဲဆန္ဒနယ်အမှတ် (၁)	၁။ အမှတ် (၁) ရပ်ကွက်၊ ၂။ အမှတ် (၂) ရပ်ကွက်၊ ၃။ အမှတ် (၃) ရပ်ကွက်၊ ၄။ အမှတ် (၄) ရပ်ကွက်၊ ၅။ အမှတ် (၅) ရပ်ကွက်၊ ၆။ အမှတ် (၆) ရပ်ကွက်၊ ၇။ အမှတ် (၇) ရပ်ကွက်၊ ၈။ အမှတ် (၈) ရပ်ကွက်၊ ၉။ အမှတ် (၉) ရပ်ကွက်၊ ၁၀။ အမှတ် (၁၀) ရပ်ကွက်၊ ၁၁။ အမှတ် (၁၁) ရပ်ကွက်၊ ၁၂။ အမှတ် (၁၄) ရပ်ကွက်၊ ၁၃။ အမှတ် (၁၆) (အရှေ့ပိုင်း) ရပ်ကွက်၊ ၁၄။ အမှတ် (၅၂) ရပ်ကွက်၊ ၁၅။ အမှတ် (၁၁၀) ရပ်ကွက်၊ ၁၆။ အမှတ် (၁၁၁) ရပ်ကွက်၊ ၁၇။ အမှတ် (၁၁၂) ရပ်ကွက်၊ ၁၈။ အမှတ် (၁၁၃) ရပ်ကွက်၊ ၁၉။ အမှတ် (၁၁၄) ရပ်ကွက်၊ ၂၀။ အမှတ် (၁၁၅) ရပ်ကွက်၊ ၂၁။ အမှတ် (၁၁၆) ရပ်ကွက်၊ ၂၂။ အမှတ် (၁၁၇) ရပ်ကွက်၊ ၂၃။ အမှတ် (၁၁၈) ရပ်ကွက်၊ ၂၄။ အမှတ် (၁၁၉) ရပ်ကွက်။
၃၀	ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ် တိုင်းဒေသကြီးလွှတ်တော် မဲဆန္ဒနယ်အမှတ် (၂)	၁။ အမှတ် (၁၂) ရပ်ကွက်၊ ၂။ အမှတ် (၁၃) ရပ်ကွက်၊ ၃။ အမှတ် (၁၅) ရပ်ကွက်၊ ၄။ အမှတ် (၁၀၈) ရပ်ကွက်၊ ၅။ အမှတ် (၁၀၉) ရပ်ကွက်၊ ၆။ အမှတ် (၁၂၀) ရပ်ကွက်၊ ၇။ အမှတ် (၁၂၁) ရပ်ကွက်၊ ၈။ အမှတ် (၁၂၂) ရပ်ကွက်၊ ၉။ အမှတ် (၁၂၃) ရပ်ကွက်၊ ၁၀။ စစ်ပင်တောင်ရပ်ကွက်၊ ၁၁။ ရွာသာကြီး (အရှေ့ပိုင်း) ရပ်ကွက်၊ ၁၂။ သုံးခွ (အရှေ့ပိုင်း) ရပ်ကွက်၊ ၁၃။ တောင်တလုပ်ရပ်ကွက်၊ ၁၄။ အမှတ် (၁၂၄) ရပ်ကွက်၊ ၁၅။ အမှတ် (၁၂၅) ရပ်ကွက်၊ ၁၆။ အမှတ် (၁၂၆) ရပ်ကွက်၊ ၁၇။ အမှတ် (၁၂၇) ရပ်ကွက်၊ ၁၈။ အမှတ် (၁၂၈) ရပ်ကွက်၊ ၁၉။ အမှတ် (၁၂၉) ရပ်ကွက်၊ ၂၀။ အမှတ် (၁၃၀) ရပ်ကွက်၊ ၂၁။ အမှတ် (၁၃၁) ရပ်ကွက်၊ ၂၂။ အမှတ် (၁၃၂) ရပ်ကွက်၊ ၂၃။ အမှတ် (၁၃၃) ရပ်ကွက်၊ ၂၄။ အမှတ် (၁၃၄) ရပ်ကွက်၊ ၂၅။ အမှတ် (၁၃၅) ရပ်ကွက်၊ ၂၆။ အမှတ် (၁၃၆) ရပ်ကွက်၊ ၂၇။ အမှတ် (၁၃၇) ရပ်ကွက်၊ ၂၈။ အမှတ် (၁၃၈) ရပ်ကွက်၊ ၂၉။ အမှတ် (၁၃၉) ရပ်ကွက်၊ ၃၀။ အမှတ် (၁၅၅) ရပ်ကွက်၊ ၃၁။ အမှတ် (၁၅၆) ရပ်ကွက်၊ ၃၂။ အမှတ် (၁၅၇) ရပ်ကွက်၊ ၃၃။ အမှတ် (၁၅၈) ရပ်ကွက်၊ ၃၄။ အမှတ် (၁၅၉) ရပ်ကွက်၊ ၃၅။ အမှတ် (၁၆၀) ရပ်ကွက်၊ ၃၆။ အမှတ် (၁၆၁) ရပ်ကွက်၊ ၃၇။ အမှတ် (၁၆၂) ရပ်ကွက်၊ ၃၈။ အမှတ် (၁၆၃) ရပ်ကွက်၊ ၃၉။ အမှတ် (၁၆၄) ရပ်ကွက်၊ ၄၀။ လေးဒေါင့်ကန် (အရှေ့ပိုင်း) ကျေးရွာအုပ်စု၊ ၄၁။ ရှမ်းတဲကြီး (အရှေ့ပိုင်း) ကျေးရွာအုပ်စု၊ ၄၂။ မလစ် (အရှေ့) ကျေးရွာအုပ်စု။

စဉ်	မဲဆန္ဒနယ်အမှတ်	တိုင်းဒေသကြီးလွှတ်တော်မဲဆန္ဒနယ်တွင် ပါဝင်သည့်နယ်မြေများစာရင်း
၃၁	ဒေါပုံမြို့နယ် တိုင်းဒေသကြီးလွှတ်တော် မဲဆန္ဒနယ်အမှတ် (၁)	၁။ ဗမာအေးရပ်ကွက်၊ ၂။ နွယ်အေးရပ်ကွက်၊ ၃။ ဗိုလ်ထွန်းဇံရပ်ကွက်၊ ၄။ ကြည်စုရပ်ကွက်။
၃၂	ဒေါပုံမြို့နယ် တိုင်းဒေသကြီးလွှတ်တော် မဲဆန္ဒနယ်အမှတ် (၂)	၁။ မြို့သစ်ရပ်ကွက်၊ ၂။ ဆေးစက်ရပ်ကွက်၊ ၃။ ပုသိမ်မြေရပ်ကွက်၊ ၄။ ဝါဆိုရပ်ကွက်၊ ၅။ အောင်ချမ်းသာရပ်ကွက်၊ ၆။ လမုတန်းရပ်ကွက်၊ ၇။ ယမုံနာ (၁) ရပ်ကွက်၊ ၈။ ယမုံနာ (၂) ရပ်ကွက်၊ ၉။ ဇေယျာသီရိရပ်ကွက်၊ ၁၀။ သင်္ဘောကျင်းရပ်ကွက်။
၃၃	ပုဇွန်တောင်မြို့နယ် တိုင်းဒေသကြီးလွှတ်တော် မဲဆန္ဒနယ်အမှတ် (၁)	၁။ အမှတ် (၁) ရပ်ကွက်၊ ၂။ အမှတ် (၂) ရပ်ကွက်၊ ၃။ အမှတ် (၃) ရပ်ကွက်၊ ၄။ အမှတ် (၄) ရပ်ကွက်၊ ၅။ အမှတ် (၅) ရပ်ကွက်။
၃၄	ပုဇွန်တောင်မြို့နယ် တိုင်းဒေသကြီးလွှတ်တော် မဲဆန္ဒနယ်အမှတ် (၂)	၁။ အမှတ် (၆) ရပ်ကွက်၊ ၂။ အမှတ် (၇) ရပ်ကွက်၊ ၃။ အမှတ် (၈) ရပ်ကွက်၊ ၄။ အမှတ် (၉) ရပ်ကွက်၊ ၅။ အမှတ် (၁၀) ရပ်ကွက်။
၃၅	ဗိုလ်တထောင်မြို့နယ် တိုင်းဒေသကြီးလွှတ်တော် မဲဆန္ဒနယ်အမှတ် (၁)	၁။ အမှတ် (၁) ရပ်ကွက်၊ ၂။ အမှတ် (၂) ရပ်ကွက်၊ ၃။ အမှတ် (၃) ရပ်ကွက်၊ ၄။ အမှတ် (၄) ရပ်ကွက်၊ ၅။ အမှတ် (၅) ရပ်ကွက်၊ ၆။ ရဲရိပ်သာရပ်ကွက်။
၃၆	ဗိုလ်တထောင်မြို့နယ် တိုင်းဒေသကြီးလွှတ်တော် မဲဆန္ဒနယ်အမှတ် (၂)	၁။ အမှတ် (၆) ရပ်ကွက်၊ ၂။ အမှတ် (၇) ရပ်ကွက်၊ ၃။ အမှတ် (၈) ရပ်ကွက်၊ ၄။ အမှတ် (၉) ရပ်ကွက်၊ ၅။ အမှတ် (၁၀) ရပ်ကွက်၊ ၆။ ဆိပ်ကမ်းမိသားစု ရိပ်သာရပ်ကွက်။
၃၇	မင်္ဂလာတောင်ညွန့်မြို့နယ် တိုင်းဒေသကြီးလွှတ်တော် မဲဆန္ဒနယ်အမှတ် (၁)	၁။ လွတ်လပ်ရေးရပ်ကွက်၊ ၂။ သပြေကုန်းရပ်ကွက်၊ ၃။ ကန်တော်ကလေး (မြောက်) ရပ်ကွက်၊ ၄။ ကန်တော်ကလေး (အနောက်) ရပ်ကွက်၊ ၅။ ကန်တော်ကလေး (တောင်) ရပ်ကွက်၊ ၆။ သိမ်ဖြူမီးရထားရပ်ကွက်၊ ၇။ စံပြ ဖ-ဆ-ပ-လ ရပ်ကွက်၊ ၈။ ဥယျာဉ်ရပ်ကွက်။
၃၈	မင်္ဂလာတောင်ညွန့်မြို့နယ် တိုင်းဒေသကြီးလွှတ်တော် မဲဆန္ဒနယ်အမှတ် (၂)	၁။ ပုသိမ်ညွန့်ရပ်ကွက်၊ ၂။ ကူးတို့ဆိပ်ရပ်ကွက်၊ ၃။ စက်ဆန်းရပ်ကွက်၊ ၄။ တောင်လုံးပြန်ရပ်ကွက်၊ ၅။ ကျီတော်ရပ်ကွက်၊ ၆။ မလွှကုန်းမီးရထား ရပ်ကွက်၊ ၇။ သာယာကုန်းရပ်ကွက်၊ ၈။ မင်္ဂလာတောင်ညွန့်ရပ်ကွက်၊ ၉။ တောင်ညွန့်မီးရထားရပ်ကွက်၊ ၁၀။ ဖို့မြေရပ်ကွက်၊ ၁၁။ ရေတွင်းကုန်း ရပ်ကွက်၊ ၁၂။ ကန်တော်ကလေး (အရှေ့) ရပ်ကွက်။
၃၉	မြောက်ဥက္ကလာပမြို့နယ် တိုင်းဒေသကြီးလွှတ်တော် မဲဆန္ဒနယ်အမှတ် (၁)	၁။ ည-ရပ်ကွက်၊ ၂။ ဇု-ရပ်ကွက်၊ ၃။ ဌ-ရပ်ကွက်၊ ၄။ ရွှေပေါက်ကံမြို့သစ် ရပ်ကွက်။
၄၀	မြောက်ဥက္ကလာပမြို့နယ် တိုင်းဒေသကြီးလွှတ်တော် မဲဆန္ဒနယ်အမှတ် (၂)	၁။ အမှတ် (၁) ရပ်ကွက်၊ ၂။ အမှတ် (၂) ရပ်ကွက်၊ ၃။ က-ရပ်ကွက်၊ ၄။ ခ-ရပ်ကွက်၊ ၅။ ဂ-ရပ်ကွက်၊ ၆။ ဃ-ရပ်ကွက်၊ ၇။ င-ရပ်ကွက်၊ ၈။ စ-ရပ်ကွက်၊ ၉။ ဆ-ရပ်ကွက်၊ ၁၀။ ဇ-ရပ်ကွက်၊ ၁၁။ ဈ-ရပ်ကွက်၊ ၁၂။ ကျောက်ရေတွင်းရပ်ကွက်၊ ၁၃။ တံတားကြီးရပ်ကွက်၊ ၁၄။ ပုရွက်ဆိတ်ကုန်း ရပ်ကွက်၊ ၁၅။ ဝေဘာဂီမြို့သစ်ရပ်ကွက်။
၄၁	ရန်ကင်းမြို့နယ် တိုင်းဒေသကြီးလွှတ်တော် မဲဆန္ဒနယ်အမှတ် (၁)	၁။ အမှတ် (၁) ရပ်ကွက်၊ ၂။ အမှတ် (၂) ရပ်ကွက်၊ ၃။ အမှတ် (၃) ရပ်ကွက်၊ ၄။ အမှတ် (၄) ရပ်ကွက်၊ ၅။ အမှတ် (၅) ရပ်ကွက်၊ ၆။ အမှတ် (၆) ရပ်ကွက်၊ ၇။ အမှတ် (၇) ရပ်ကွက်၊ ၈။ အမှတ် (၈) ရပ်ကွက်၊ ၉။ အမှတ် (၉) ရပ်ကွက်။

စဉ်	မဲဆန္ဒနယ်အမှတ်	တိုင်းဒေသကြီးလွှတ်တော်မဲဆန္ဒနယ်တွင် ပါဝင်သည့်နယ်မြေများစာရင်း
၄၂	ရန်ကင်းမြို့နယ် တိုင်းဒေသကြီးလွှတ်တော် မဲဆန္ဒနယ်အမှတ် (၂)	၁။ အမှတ် (၁၁) ရပ်ကွက်၊ ၂။ အမှတ် (၁၂) ရပ်ကွက်၊ ၃။ အမှတ် (၁၃) ရပ်ကွက်၊ ၄။ အမှတ် (၁၄) ရပ်ကွက်၊ ၅။ အမှတ် (၁၅) ရပ်ကွက်၊ ၆။ အမှတ် (၁၆) ရပ်ကွက်။
၄၃	သာကေတမြို့နယ် တိုင်းဒေသကြီးလွှတ်တော် မဲဆန္ဒနယ်အမှတ် (၁)	၁။ စက်မှုလက်မှုရပ်ကွက်၊ ၂။ အမှတ် (၁) အနော်မာရပ်ကွက်၊ ၃။ အမှတ် (၁) ထူပါရုံရပ်ကွက်၊ ၄။ အမှတ် (၂) ရပ်ကွက် (တောင်)၊ ၅။ အမှတ် (၂) ရပ်ကွက် (မြောက်)၊ ၆။ အမှတ် (၃) ရန်ပြေရပ်ကွက်၊ ၇။ အမှတ် (၃) မာန်ပြေရပ်ကွက်၊ ၈။ အမှတ် (၄) ရပ်ကွက် (တောင်)၊ ၉။ အမှတ် (၄) ရပ်ကွက် (မြောက်)၊ ၁၀။ အမှတ် (၅) ရပ်ကွက်။
၄၄	သာကေတမြို့နယ် တိုင်းဒေသကြီးလွှတ်တော် မဲဆန္ဒနယ်အမှတ် (၂)	၁။ အမှတ် (၆) ရပ်ကွက် (အရှေ့)၊ ၂။ အမှတ် (၆) ရပ်ကွက် (အနောက်)၊ ၃။ အမှတ် (၇) ရပ်ကွက် (အရှေ့)၊ ၄။ အမှတ် (၇) ရပ်ကွက် (အနောက်)၊ ၅။ အမှတ် (၈) ရပ်ကွက်၊ ၆။ အမှတ် (၉) ရပ်ကွက်၊ ၇။ အမှတ် (၁၀) ရပ်ကွက် (တောင်)၊ ၈။ အမှတ် (၁၀) ရပ်ကွက် (မြောက်)၊ ၉။ ရှုခင်းသာရပ်ကွက်။
၄၅	သယ်န်းကျွန်းမြို့နယ် တိုင်းဒေသကြီးလွှတ်တော် မဲဆန္ဒနယ်အမှတ် (၁)	၁။ သွပ်ဝိုင်းကြီးရပ်ကွက်၊ ၂။ သုမင်္ဂလာရပ်ကွက်၊ ၃။ ဆ/က ရပ်ကွက်၊ ၄။ ဆ/ခ ရပ်ကွက်၊ ၅။ ဇ/တောင်ရပ်ကွက်၊ ၆။ ဇ/မြောက်ရပ်ကွက်၊ ၇။ ဇဝနရပ်ကွက်၊ ၈။ ကျိုက္ကဆံ (အနောက်) ရပ်ကွက်၊ ၉။ ဘဝမြင့်ရပ်ကွက်၊ ၁၀။ ငမိုးရိပ်ရပ်ကွက်၊ ၁၁။ စံပြရပ်ကွက်၊ ၁၂။ ကြီးပွားရေးရပ်ကွက်၊ ၁၃။ လေးဒေါင့်ကန်ရပ်ကွက်၊ ၁၄။ မိချောင်းကန်အမှတ် (၁) ရပ်ကွက်၊ ၁၅။ မိချောင်းကန်အမှတ် (၂) ရပ်ကွက်၊ ၁၆။ မိချောင်းကန်အမှတ် (၃) ရပ်ကွက်၊ ၁၇။ အမှတ် (၁၆/၁) ရပ်ကွက်၊ ၁၈။ အမှတ် (၁၆/၂) ရပ်ကွက်၊ ၁၉။ အမှတ် (၁၆/၃) ရပ်ကွက်၊ ၂၀။ အမှတ် (၁၆/၄) ရပ်ကွက်၊ ၂၁။ ဦးစံဖေရပ်ကွက်၊ ၂၂။ နန္ဒင်းကုန်းရပ်ကွက်၊ ၂၃။ ဆယ်သိန်းရပ်ကွက်၊ ၂၄။ ဗိုလ်ကံညွန့်ရပ်ကွက်၊ ၂၅။ ဘဏ်ရိပ်သာရပ်ကွက်၊ ၂၆။ ရန်အောင်ရပ်ကွက်။
၄၆	သယ်န်းကျွန်းမြို့နယ် တိုင်းဒေသကြီးလွှတ်တော် မဲဆန္ဒနယ်အမှတ် (၂)	၁။ က-ရပ်ကွက်၊ ၂။ ခ-ရပ်ကွက်၊ ၃။ ဂ-ရပ်ကွက်၊ ၄။ ဃ-ရပ်ကွက်၊ ၅။ င/က ရပ်ကွက်၊ ၆။ င/ခရပ်ကွက်၊ ၇။ ရန်ကုန်သစ်ရပ်ကွက်၊ ၈။ သုဝဏ္ဏ-၂၄ ရပ်ကွက်၊ ၉။ သုဝဏ္ဏ-၂၅ ရပ်ကွက်၊ ၁၀။ သုဝဏ္ဏ-၂၉ ရပ်ကွက်၊ ၁၁။ စုပေါင်းအိမ်ရာ ရပ်ကွက်၊ ၁၂။ အောင်ဆုပန်ရပ်ကွက်။
၄၇	ကိုကိုးကျွန်းမြို့နယ် တိုင်းဒေသကြီးလွှတ်တော် မဲဆန္ဒနယ်အမှတ် (၁)	၁။ အမှတ် (၁) ရပ်ကွက်။
၄၈	ကိုကိုးကျွန်းမြို့နယ် တိုင်းဒေသကြီးလွှတ်တော် မဲဆန္ဒနယ်အမှတ် (၂)	၁။ အမှတ် (၂) ရပ်ကွက်။
၄၉	ကျော့မှူးမြို့နယ် တိုင်းဒေသကြီးလွှတ်တော် မဲဆန္ဒနယ်အမှတ် (၁)	၁။ မြို့မပိုင်းရပ်ကွက်၊ ၂။ မြို့သစ်ရပ်ကွက်၊ ၃။ မကျီးတန်းရပ်ကွက်၊ ၄။ တာလင်းသစ် ရပ်ကွက်၊ ၅။ ပြည်တော်သာရပ်ကွက်၊ ၆။ တောင်ပိုင်းရပ်ကွက်၊ ၇။ ဘုရားလမ်း ရပ်ကွက်၊ ၈။ မကျီးကန်ကျေးရွာအုပ်စု၊ ၉။ နတ်စင်ကုန်းကျေးရွာအုပ်စု၊ ၁၀။ အဖျောက်ကျေးရွာအုပ်စု၊ ၁၁။ ထမ္မနိုင်ကျေးရွာအုပ်စု၊ ၁၂။ မဝန်းကျေးရွာအုပ်စု၊ ၁၃။ ကျွဲလူးအိုင်ကျေးရွာအုပ်စု၊ ၁၄။ ဖရုံချောင်ကျေးရွာအုပ်စု၊ ၁၅။ ကန်သုံးကန် ကျေးရွာအုပ်စု၊ ၁၆။ ကိုးတောင်ကျေးရွာအုပ်စု၊ ၁၇။ ရေဖြူတွင်းကျေးရွာအုပ်စု၊ ၁၈။ ကြာကန်ကျေးရွာအုပ်စု၊ ၁၉။ မျက်ဆီနီကျေးရွာအုပ်စု၊ ၂၀။ ရွာတန်းရှည် ကျေးရွာအုပ်စု၊ ၂၁။ ညောင်ပင်သာကျေးရွာအုပ်စု၊ ၂၂။ ဘို့ဒင်ကျေးရွာအုပ်စု၊

စဉ်	မဲဆန္ဒနယ်အမှတ်	တိုင်းဒေသကြီးလွှတ်တော်မဲဆန္ဒနယ်တွင် ပါဝင်သည့်နယ်မြေများစာရင်း
၅၀	ကော့မှူးမြို့နယ် တိုင်းဒေသကြီးလွှတ်တော် မဲဆန္ဒနယ်အမှတ် (၂)	၂၃။ ပျားမွတ်ကျေးရွာအုပ်စု၊ ၂၄။ ဝါးဘလောက်သောက်ကျေးရွာအုပ်စု၊ ၂၅။ ခရိုက်ခနီကျေးရွာအုပ်စု၊ ၂၆။ ကမာကနီးကျေးရွာအုပ်စု၊ ၂၇။ ထန်းတပင် ကျေးရွာအုပ်စု၊ ၂၈။ ကျုံဒရယ်ကျေးရွာအုပ်စု၊ ၂၉။ သခွတ်ပင်ကျေးရွာအုပ်စု၊ ၃၀။ ကျုံတောချောင်ကျေးရွာအုပ်စု၊ ၃၁။ ဆားတိုင်မွတ်ကျေးရွာအုပ်စု၊ ၃၂။ သရက်တောကျေးရွာအုပ်စု၊ ၃၃။ သမင်ခြံကျေးရွာအုပ်စု၊ ၃၄။ တာတိုက် ကျေးရွာအုပ်စု၊ ၃၅။ လက်ခိုက်ကျေးရွာအုပ်စု။ ၁။ ဇရပ်ကုန်းကျေးရွာအုပ်စု၊ ၂။ ပိန်းနဲကုန်းကျေးရွာအုပ်စု၊ ၃။ လာဝတီကျေးရွာ အုပ်စု၊ ၄။ ဆပုဂံကျေးရွာအုပ်စု၊ ၅။ တောင်ချောင်ကျေးရွာအုပ်စု၊ ၆။ မြောက်ချောင် ကျေးရွာအုပ်စု၊ ၇။ ထန်းပင်ချောင်ကျေးရွာအုပ်စု၊ ၈။ ငှက်အော်စမ်းကျေးရွာ အုပ်စု၊ ၉။ တကူပုံကျေးရွာအုပ်စု၊ ၁၀။ နတ်ရေတွင်းကျေးရွာအုပ်စု၊ ၁၁။ ရှာဘွား ကျေးရွာအုပ်စု၊ ၁၂။ ကညင်ငူကျေးရွာအုပ်စု၊ ၁၃။ တလုတ်ထော်ကျေးရွာအုပ်စု၊ ၁၄။ ခလောင်ကျေးရွာအုပ်စု၊ ၁၅။ ရေကျော်ကျေးရွာအုပ်စု၊ ၁၆။ ပျဉ်းကတိုး ကျေးရွာအုပ်စု၊ ၁၇။ ညောင်ကုန်းကျေးရွာအုပ်စု၊ ၁၈။ မဆယ်ဆိပ်ကျေးရွာ အုပ်စု၊ ၁၉။ ဝါးသိင်္ခကျေးရွာအုပ်စု၊ ၂၀။ မှော်တောကျေးရွာအုပ်စု၊ ၂၁။ ပုပ္ပါး ကျေးရွာအုပ်စု၊ ၂၂။ ကျိုက်ထော် (မြောက်) ကျေးရွာအုပ်စု၊ ၂၃။ ကျိုက်ထော် (တောင်) ကျေးရွာအုပ်စု၊ ၂၄။ အောက်ကျောင်းကျေးရွာအုပ်စု၊ ၂၅။ သမဲ့ ကျေးရွာအုပ်စု၊ ၂၆။ ကျုံလတာကျေးရွာအုပ်စု၊ ၂၇။ စမ်းကောက်ကျေးရွာအုပ်စု။
၅၁	ကျောက်တန်းမြို့နယ် တိုင်းဒေသကြီးလွှတ်တော် မဲဆန္ဒနယ်အမှတ် (၁)	၁။ အရှေ့ပိုင်းရပ်ကွက် (ကျောက်တန်းမြို့)၊ ၂။ အလယ်ပိုင်းရပ်ကွက် (ကျောက်တန်းမြို့)၊ ၃။ အနောက်ပိုင်းရပ်ကွက် (ကျောက်တန်းမြို့)၊ ၄။ ဆင်ကန်ရပ်ကွက် (ကျောက်တန်းမြို့)၊ ၅။ ရွှေကုန်းရပ်ကွက် (ကျောက်တန်းမြို့)၊ ၆။ စံချိန်မီရပ်ကွက် (ကျောက်တန်းမြို့)၊ ၇။ သီတာမြိုင်ရပ်ကွက် (ကျောက်တန်းမြို့)၊ ၈။ ရွှေပြည်သာရပ်ကွက် (ကျောက်တန်းမြို့)၊ ၉။ အေးမြသီတာရပ်ကွက် (ကျောက်တန်းမြို့)၊ ၁၀။ ကန်ပြောင်ကျေးရွာအုပ်စု၊ ၁၁။ ပီလခတ်ကျေးရွာအုပ်စု၊ ၁၂။ ကျုံကန်ကျေးရွာအုပ်စု၊ ၁၃။ ဝဲကြီးကျေးရွာအုပ်စု၊ ၁၄။ ပန်းတောကျေးရွာအုပ်စု၊ ၁၅။ သနပွင်ချင်းကျေးရွာအုပ်စု၊ ၁၆။ ဘော်ဂလွတ် ကျေးရွာအုပ်စု၊ ၁၇။ ချောင်းဝကျေးရွာအုပ်စု၊ ၁၈။ အစဲကျေးရွာအုပ်စု၊ ၁၉။ ရွာသစ်ကြီးကျေးရွာအုပ်စု၊ ၂၀။ ကြံပင်ကျေးရွာအုပ်စု၊ ၂၁။ ညောင်ပိုင်း ကျေးရွာအုပ်စု၊ ၂၂။ ရေကျော်ကျေးရွာအုပ်စု၊ ၂၃။ ကြာကန်ကျေးရွာအုပ်စု၊ ၂၄။ ပါဒကြီးကျေးရွာအုပ်စု၊ ၂၅။ ဥယျာဉ်ကျေးရွာအုပ်စု၊ ၂၆။ ရွှေပျောက် ကျေးရွာအုပ်စု၊ ၂၇။ သောင်ကြီးကျေးရွာအုပ်စု။
၅၂	ကျောက်တန်းမြို့နယ် တိုင်းဒေသကြီးလွှတ်တော် မဲဆန္ဒနယ်အမှတ် (၂)	၁။ အမှတ် (၁) ရပ်ကွက် (တံတားမြို့)၊ ၂။ အမှတ် (၂) ရပ်ကွက် (တံတားမြို့)၊ ၃။ အမှတ် (၃) ရပ်ကွက် (တံတားမြို့)၊ ၄။ အမှတ် (၄) ရပ်ကွက် (တံတားမြို့)၊ ၅။ စင်မကော်ကျေးရွာအုပ်စု၊ ၆။ တာပတ်ကျေးရွာအုပ်စု၊ ၇။ ကဒပွန်ကျေးရွာ အုပ်စု၊ ၈။ ဝင်းကြီးကျေးရွာအုပ်စု၊ ၉။ မရမ်းဘေးကျေးရွာအုပ်စု၊ ၁၀။ ပုတ္တလုပ် ကျေးရွာအုပ်စု၊ ၁၁။ စစ်တန်းကျေးရွာအုပ်စု၊ ၁၂။ တမံကြီးကုန်းကျေးရွာအုပ်စု၊ ၁၃။ အောင်ချမ်းသာကျေးရွာအုပ်စု၊ ၁၄။ တူးမြောင်းကျေးရွာအုပ်စု၊ ၁၅။ ရှမ်းချောင်း ကျေးရွာအုပ်စု၊ ၁၆။ ပန်းချောင်းကျေးရွာအုပ်စု၊ ၁၇။ စစ်တပင်ကျေးရွာအုပ်စု၊ ၁၈။ မြကိုင်းကျေးရွာအုပ်စု၊ ၁၉။ ခနောင်ကျေးရွာအုပ်စု၊ ၂၀။ ဘိုးဘကျေးရွာအုပ်စု၊ ၂၁။ နရဲချောင်ကျေးရွာအုပ်စု၊ ၂၂။ မင်္ဂလွန်းကျေးရွာအုပ်စု၊ ၂၃။ ကရင်ချောင် ကျေးရွာအုပ်စု၊ ၂၄။ ကမာကလုပ်ကျေးရွာအုပ်စု၊ ၂၅။ ကုလားတန်းကျေးရွာအုပ်စု၊ ၂၆။ ကွန်းကျေးရွာအုပ်စု၊ ၂၇။ ဇွဲဘာကုန်းတန်းကျေးရွာအုပ်စု၊ ၂၈။ ဇွဲကနာ ကျေးရွာအုပ်စု၊ ၂၉။ မီးပြကျေးရွာအုပ်စု၊ ၃၀။ ရွာသစ်ကလေးကျေးရွာအုပ်စု၊ ၃၁။ ဇီးဖြူပင်ကျေးရွာအုပ်စု။

စဉ်	မဲဆန္ဒနယ်အမှတ်	တိုင်းဒေသကြီးလွှတ်တော်မဲဆန္ဒနယ်တွင် ပါဝင်သည့်နယ်မြေများစာရင်း
၅၃	ကွမ်းခြံကုန်းမြို့နယ် တိုင်းဒေသကြီးလွှတ်တော် မဲဆန္ဒနယ်အမှတ် (၁)	၁။ မြို့မရပ်ကွက်၊ ၂။ ကံကြီး/မကျီးတန်းရပ်ကွက်၊ ၃။ ဈေးပိုင်းရပ်ကွက်၊ ၄။ တောင်ဘက်ပိုင်းရပ်ကွက်၊ ၅။ မင်းပိုင်းရပ်ကွက်၊ ၆။ တော်ပုလွဲရပ်ကွက်၊ ၇။ စံပြရပ်ကွက်၊ ၈။ ကမာပါကျေးရွာအုပ်စု၊ ၉။ ညောင်ငူကျေးရွာအုပ်စု၊ ၁၀။ ဒေးဒနောကျေးရွာအုပ်စု၊ ၁၁။ အင်္ဂလံကျေးရွာအုပ်စု၊ ၁၂။ ပေကုန်း ကျေးရွာအုပ်စု၊ ၁၃။ သုံးခွကျေးရွာအုပ်စု၊ ၁၄။ တောကျောင်းကျေးရွာအုပ်စု၊ ၁၅။ ဝါးကောက်တောကျေးရွာအုပ်စု၊ ၁၆။ တိုက်ကြီးကျေးရွာအုပ်စု၊ ၁၇။ ဆူးကလပ် ကျေးရွာအုပ်စု၊ ၁၈။ တော်ခရမ်းလေးကျေးရွာအုပ်စု၊ ၁၉။ မန်းကလိပ်ကျေးရွာ အုပ်စု၊ ၂၀။ ထိဖာကျေးရွာအုပ်စု၊ ၂၁။ ဆိပ်ကြီးကျေးရွာအုပ်စု၊ ၂၂။ မရမ်း ကျေးရွာအုပ်စု၊ ၂၃။ သပြေစမ်းကျေးရွာအုပ်စု၊ ၂၄။ တော်ခရမ်းအနောက် ကျေးရွာအုပ်စု၊ ၂၅။ ရေတိမ်ကျေးရွာအုပ်စု။
၅၄	ကွမ်းခြံကုန်းမြို့နယ် တိုင်းဒေသကြီးလွှတ်တော် မဲဆန္ဒနယ်အမှတ် (၂)	၁။ တောင်ကုန်းကျေးရွာအုပ်စု၊ ၂။ ခလောက်တရာကျေးရွာအုပ်စု၊ ၃။ တော်ကူးအရှေ့ ကျေးရွာအုပ်စု၊ ၄။ တော်ကူးအနောက်ကျေးရွာအုပ်စု၊ ၅။ မှော်ဘီကျေးရွာအုပ်စု၊ ၆။ ကော့ဒွန်းကျေးရွာအုပ်စု၊ ၇။ ဒရယ်လူးကျေးရွာအုပ်စု၊ ၈။ မယ်ရကုန်းကျေးရွာ အုပ်စု၊ ၉။ တော်လန်းကျေးရွာအုပ်စု၊ ၁၀။ ပကောက်ကျေးရွာအုပ်စု၊ ၁၁။ ပီလခတ် ကျေးရွာအုပ်စု၊ ၁၂။ တော်ခလူးကျေးရွာအုပ်စု၊ ၁၃။ သဲကုန်းတန်းကျေးရွာအုပ်စု၊ ၁၄။ တော်ပြာကျေးရွာအုပ်စု၊ ၁၅။ တောင်ကုန်းကျေးရွာအုပ်စု၊ ၁၆။ ကန့်မလာ ကျေးရွာအုပ်စု၊ ၁၇။ ဌာက်ကြီးဒေါင်ကျေးရွာအုပ်စု၊ ၁၈။ ကြခတ်ကုန်းကြီးကျေးရွာ အုပ်စု၊ ၁၉။ ကြခတ်ကုန်းလေးကျေးရွာအုပ်စု၊ ၂၀။ ကညင်ကုန်းကျေးရွာအုပ်စု၊ ၂၁။ လက်ခုပ်ကုန်းကျေးရွာအုပ်စု၊ ၂၂။ ကရင်ချောင်ကျေးရွာအုပ်စု၊ ၂၃။ ကန်လျားရှည် ကျေးရွာအုပ်စု၊ ၂၄။ ဝက်ကိုက်ကျေးရွာအုပ်စု၊ ၂၅။ တော်ခရမ်းအရှေ့ကျေးရွာအုပ်စု။
၅၅	ခရမ်းမြို့နယ် တိုင်းဒေသကြီးလွှတ်တော် မဲဆန္ဒနယ်အမှတ် (၁)	၁။ အမှတ် (၁) ရပ်ကွက်၊ ၂။ အမှတ် (၂) ရပ်ကွက်၊ ၃။ အမှတ် (၃) ရပ်ကွက်၊ ၄။ အမှတ် (၅) ရပ်ကွက်၊ ၅။ အမှတ် (၁၀) ရပ်ကွက်၊ ၆။ ပေါက်ပင်ကျေးရွာအုပ်စု၊ ၇။ ကမာမတ်ကျေးရွာအုပ်စု၊ ၈။ မက္ကသန်ကျေးရွာအုပ်စု၊ ၉။ ကျုံးကျုံးကျ ကျေးရွာအုပ်စု၊ ၁၀။ အုပ်ဖိုကျေးရွာအုပ်စု၊ ၁၁။ မောင်းမကျေးရွာအုပ်စု၊ ၁၂။ ကြုံတောကျေးရွာအုပ်စု၊ ၁၃။ ကမာချိုက်ကျေးရွာအုပ်စု၊ ၁၄။ အလယ်ရွာ ကျေးရွာအုပ်စု၊ ၁၅။ အေးရွာကျေးရွာအုပ်စု၊ ၁၆။ စွယ်ကတော့ကျေးရွာအုပ်စု၊ ၁၇။ ပိန်းကန်ကျေးရွာအုပ်စု၊ ၁၈။ လှဘီးလူးကျေးရွာအုပ်စု၊ ၁၉။ မကျီးကန် ကျေးရွာအုပ်စု၊ ၂၀။ ရိုးကြီးကျေးရွာအုပ်စု၊ ၂၁။ ကျုံတူးကျေးရွာအုပ်စု၊ ၂၂။ တမံကြီးကျေးရွာအုပ်စု၊ ၂၃။ ကမာကလုတ်ကျေးရွာအုပ်စု၊ ၂၄။ ကရင်ကန် ကျေးရွာအုပ်စု၊ ၂၅။ ကန်ညီနောင်ကျေးရွာအုပ်စု၊ ၂၆။ ကွဲတလင်းကျေးရွာအုပ်စု၊ ၂၇။ သက္ကယ်ကုန်းကျေးရွာအုပ်စု၊ ၂၈။ ခမတ်ကျေးရွာအုပ်စု၊ ၂၉။ ကံဘွဲ့ ကျေးရွာအုပ်စု၊ ၃၀။ သပြေကန်ကျေးရွာအုပ်စု၊ ၃၁။ ပလူကန်ကျေးရွာအုပ်စု၊ ၃၂။ ဆင်ကျွန်းကျေးရွာအုပ်စု။
၅၆	ခရမ်းမြို့နယ် တိုင်းဒေသကြီးလွှတ်တော် မဲဆန္ဒနယ်အမှတ် (၂)	၁။ အမှတ် (၄) ရပ်ကွက်၊ ၂။ အမှတ် (၆) ရပ်ကွက်၊ ၃။ အမှတ် (၇) ရပ်ကွက်၊ ၄။ အမှတ် (၈) ရပ်ကွက်၊ ၅။ အမှတ် (၉) ရပ်ကွက်၊ ၆။ အမှတ် (၁၁) ရပ်ကွက်၊ ၇။ အမှတ် (၁၂) ရပ်ကွက်၊ ၈။ ကွမ်းမိုးဒိန်းရပ်ကွက်၊ ၉။ ညောင်ပင်ကွင်း ကျေးရွာအုပ်စု၊ ၁၀။ ပုဂံတောင်ကျေးရွာအုပ်စု၊ ၁၁။ ပန်းတောချောင်ကျေးရွာ အုပ်စု၊ ၁၂။ ဒေးပေါက်ကျေးရွာအုပ်စု၊ ၁၃။ ကရင်စုကျေးရွာအုပ်စု၊ ၁၄။ ဘုရားပျို ကျေးရွာအုပ်စု၊ ၁၅။ ကွင်းလျားရှည်ကျေးရွာအုပ်စု၊ ၁၆။ ထရန်ကန်ကျေးရွာ အုပ်စု၊ ၁၇။ တကောကန်ကျေးရွာအုပ်စု၊ ၁၈။ ကျီနီချောင်ကျေးရွာအုပ်စု၊ ၁၉။ ပျဉ်းမကုန်းကျေးရွာအုပ်စု၊ ၂၀။ ကြာကန်ကျေးရွာအုပ်စု၊ ၂၁။ ပလူကျေးရွာ အုပ်စု၊ ၂၂။ အောင်ချမ်းသာကျေးရွာအုပ်စု၊ ၂၃။ ဘိုကလေးကျေးရွာအုပ်စု။

စဉ်	မဲဆန္ဒနယ်အမှတ်	တိုင်းဒေသကြီးလွှတ်တော်မဲဆန္ဒနယ်တွင် ပါဝင်သည့်နယ်မြေများစာရင်း
၅၇	ဆိပ်ကြီး/ခနောင်တိုမြို့နယ် တိုင်းဒေသကြီးလွှတ်တော် မဲဆန္ဒနယ်အမှတ် (၁)	၂၄။ ကံကောင်းကျေးရွာအုပ်စု၊ ၂၅။ ရေကျော်ကျေးရွာအုပ်စု၊ ၂၆။ အုန်းပင် ကျေးရွာအုပ်စု၊ ၂၇။ ညောင်လန်းကျေးရွာအုပ်စု၊ ၂၈။ ဆင်မင်းအိုင်ကျေးရွာအုပ်စု၊ ၂၉။ ကင်မွန်းခြံကျေးရွာအုပ်စု၊ ၃၀။ ဇီးဖြူပင်ကျေးရွာအုပ်စု၊ ၃၁။ ကျုံကန် ကျေးရွာအုပ်စု၊ ၃၂။ ညောင်ပင်သာကျေးရွာအုပ်စု၊ ၃၃။ စခန်းကြီးကျေးရွာ အုပ်စု၊ ၃၄။ ကံသာကျေးရွာအုပ်စု။
၅၈	ဆိပ်ကြီး/ခနောင်တိုမြို့နယ် တိုင်းဒေသကြီးလွှတ်တော် မဲဆန္ဒနယ်အမှတ် (၂)	၁။ ဆိပ်ကြီးအရှေ့ရပ်ကွက်၊ ၂။ ဦးထွန်းအိုရပ်ကွက်၊ ၃။ ပန်းပင်ချောင်ရပ်ကွက်၊ ၄။ အမှတ် (၅/၆/၇) ရပ်ကွက်၊ ၅။ ချောင်းဝိုင်းလေးရပ်ကွက်။
၅၉	တွံတေးမြို့နယ် တိုင်းဒေသကြီးလွှတ်တော် မဲဆန္ဒနယ်အမှတ် (၁)	၁။ ကွမ်းခြံရပ်ကွက်၊ ၂။ ဈေးသစ်ရပ်ကွက်၊ ၃။ အိုးပင်စုရပ်ကွက်၊ ၄။ မင်းပိုင်းရပ်ကွက်၊ ၅။ သဝန်းတောကျေးရွာအုပ်စု၊ ၆။ ဇီးဖြူကုန်းကျေးရွာအုပ်စု၊ ၇။ တကလွဲကျေးရွာ အုပ်စု၊ ၈။ ရေကျော်ကျေးရွာအုပ်စု၊ ၉။ ပသီကျေးရွာအုပ်စု၊ ၁၀။ တံခွန်တိုင် ကျေးရွာအုပ်စု၊ ၁၁။ တွံတေးဝကျေးရွာအုပ်စု၊ ၁၂။ အဒွန်းကျေးရွာအုပ်စု၊ ၁၃။ ကုလားတန်းကျေးရွာအုပ်စု၊ ၁၄။ ဂျောင်ဝိုင်းကျေးရွာအုပ်စု၊ ၁၅။ လက်ပံဝွ ကျေးရွာအုပ်စု၊ ၁၆။ ခလောက်ချိုက်ကျေးရွာအုပ်စု၊ ၁၇။ ခရမ်းဝကျေးရွာအုပ်စု၊ ၁၈။ ခရမ်းကြီးကျေးရွာအုပ်စု၊ ၁၉။ ခရမ်းဖျားကျေးရွာအုပ်စု၊ ၂၀။ ကလီထော် ကျေးရွာအုပ်စု၊ ၂၁။ ကြည်တန်းကျေးရွာအုပ်စု၊ ၂၂။ တမာတကောကျေးရွာ အုပ်စု၊ ၂၃။ တမံကြီးကျေးရွာအုပ်စု၊ ၂၄။ ကန်ကျေးရွာအုပ်စု၊ ၂၅။ မငေး (အလယ်) ကျေးရွာအုပ်စု၊ ၂၆။ ဗျောက်ရိုးကျေးရွာအုပ်စု၊ ၂၇။ ကျွန်းကလေး ကျေးရွာအုပ်စု၊ ၂၈။ အလုပ်ချောင်းကျေးရွာအုပ်စု၊ ၂၉။ ရေတွင်းကုန်းကျေးရွာ အုပ်စု၊ ၃၀။ တူးချောင်းကြီးကျေးရွာအုပ်စု၊ ၃၁။ မဝန်းကျေးရွာအုပ်စု၊ ၃၂။ ကြည်ဆိပ်ကျေးရွာအုပ်စု၊ ၃၃။ တက်သစ်ကျေးရွာအုပ်စု၊ ၃၄။ အကလ ကျေးရွာအုပ်စု၊ ၃၅။ ကသပေါင်းကျေးရွာအုပ်စု၊ ၃၆။ ကျွဲရွတ်ကျေးရွာအုပ်စု၊ ၃၇။ ကရင်ချောင်းကျေးရွာအုပ်စု၊ ၃၈။ ခနောင်ထိန်တပင်ကျေးရွာအုပ်စု၊ ၃၉။ စာဖြူစုကျေးရွာအုပ်စု၊ ၄၀။ ခတ္တိယကျေးရွာအုပ်စု။
၆၀	တွံတေးမြို့နယ် တိုင်းဒေသကြီးလွှတ်တော် မဲဆန္ဒနယ်အမှတ် (၂)	၁။ ကျွန်းတောရပ်ကွက်၊ ၂။ ရွှေဆံတော်ရပ်ကွက်၊ ၃။ အိုးဘို (အရှေ့) ရပ်ကွက်၊ ၄။ အိုးဘို (အနောက်) ရပ်ကွက်၊ ၅။ တလုထွော်ကျေးရွာအုပ်စု၊ ၆။ ဝက်ချောင်း ကျေးရွာအုပ်စု၊ ၇။ ရှမ်းစုကျေးရွာအုပ်စု၊ ၈။ ခလုပ်ကျေးရွာအုပ်စု၊ ၉။ မာလကာ ရာဘာခြံကျေးရွာအုပ်စု၊ ၁၀။ ရန်ကုန်ရာဘာခြံကျေးရွာအုပ်စု၊ ၁၁။ ငှက်ပျောစမ်း ကျေးရွာအုပ်စု၊ ၁၂။ ပြဿတိုက်ကျေးရွာအုပ်စု၊ ၁၃။ အတွင်းရေကျော် ကျေးရွာအုပ်စု၊ ၁၄။ ဂယက်လမ်းကျေးရွာအုပ်စု၊ ၁၅။ ကျောင်းစုကျေးရွာအုပ်စု၊ ၁၆။ ရွှေလှေချောင် (တွံ) ကျေးရွာအုပ်စု၊ ၁၇။ ကဒုံကျေးရွာအုပ်စု၊ ၁၈။ အလယ်ချောင်း ကျေးရွာအုပ်စု၊ ၁၉။ ကျွန်းဘက်ကျေးရွာအုပ်စု၊ ၂၀။ ကပင်ကြီးကျေးရွာအုပ်စု၊ ၂၁။ ဘုရားကြီးကျေးရွာအုပ်စု၊ ၂၂။ စမ်းကျေးရွာအုပ်စု၊ ၂၃။ ကြိုက်သလဲ ကျေးရွာအုပ်စု၊ ၂၄။ ကန်ဘုံကျေးရွာအုပ်စု၊ ၂၅။ အရိုးတောင်ကျေးရွာအုပ်စု၊ ၂၆။ မရမ်းတပင်ကျေးရွာအုပ်စု၊ ၂၇။ ပေါက်တောကျေးရွာအုပ်စု၊ ၂၈။ ထော်သို ကျေးရွာအုပ်စု၊ ၂၉။ ပျော်ဘွယ်လေးကျေးရွာအုပ်စု၊ ၃၀။ ဘုရားငုတ္တို (တောင်) ကျေးရွာအုပ်စု၊ ၃၁။ ဘုရားငုတ္တို (မြောက်) ကျေးရွာအုပ်စု၊ ၃၂။ ရန်ကုန်ပေါက် ကျေးရွာအုပ်စု၊ ၃၃။ ပိတ်စွယ်ကျေးရွာအုပ်စု။

စဉ်	မဲဆန္ဒနယ်အမှတ်	တိုင်းဒေသကြီးလွှတ်တော်မဲဆန္ဒနယ်တွင် ပါဝင်သည့်နယ်မြေများစာရင်း
၆၁	ဒလမြို့နယ် တိုင်းဒေသကြီးလွှတ်တော် မဲဆန္ဒနယ်အမှတ် (၁)	၁။ အုံကြီးအရှေ့ (အုံကြီး) ရပ်ကွက်၊ ၂။ အုံကြီးအနောက် (ပျဉ်းမကုန်း) ရပ်ကွက်၊ ၃။ အမှတ် (၆) ရပ်ကွက်၊ ၄။ အမှတ် (၁၁/၁၄) ရပ်ကွက်၊ ၅။ ညောင်ကုန်း ရပ်ကွက်၊ ၆။ မြို့မအပိုင်း (၁) ရပ်ကွက်၊ ၇။ မြို့မအပိုင်း (၂) ရပ်ကွက်၊ ၈။ မြို့မအပိုင်း (၃) ရပ်ကွက်၊ ၉။ မြို့မအပိုင်း (၄) ရပ်ကွက်၊ ၁၀။ အောင်မင်္ဂလာ ရပ်ကွက်၊ ၁၁။ ဘီအိုင်/အိုင်အက်ဖ်ရပ်ကွက်၊ ၁၂။ ကမာကသွယ်ရပ်ကွက်၊ ၁၃။ စက်မြေရပ်ကွက်၊ ၁၄။ ကမာကဆစ်ရပ်ကွက်၊ ၁၅။ မှော်စက်ရပ်ကွက်၊ ၁၆။ သမတကမ်းခြေရပ်ကွက်၊ ၁၇။ ဗညားဒလရပ်ကွက်၊ ၁၈။ ရာဇသင်္ကြန် ရပ်ကွက်၊ ၁၉။ ကျန်းမာရေးဝန်ထမ်းအိမ်ရာရပ်ကွက်။
၆၂	ဒလမြို့နယ် တိုင်းဒေသကြီးလွှတ်တော် မဲဆန္ဒနယ်အမှတ် (၂)	၁။ ဆာပါချောင်/ကျောင်းစုရပ်ကွက်၊ ၂။ ကျန်စစ်သားရပ်ကွက်၊ ၃။ တပင်ရွှေထီး ရပ်ကွက်၊ ၄။ ဘုရင့်နောင်ရပ်ကွက်၊ ၅။ တာကြီးရပ်ကွက်၊ ၆။ ရခိုင်ချောင် (တောင်) ကျေးရွာအုပ်စု၊ ၇။ ရခိုင်ချောင် (မြောက်) ကျေးရွာအုပ်စု၊ ၈။ ဓနုတံစံပြ ကျေးရွာအုပ်စု၊ ၉။ ညောင်ချောင်းကျေးရွာအုပ်စု၊ ၁၀။ တုံးတင်ဂံ (တောင်) ကျေးရွာအုပ်စု၊ ၁၁။ တုံးတင်ဂံ (မြောက်) ကျေးရွာအုပ်စု၊ ၁၂။ ဘိုးဖြူချောင်း ကျေးရွာအုပ်စု၊ ၁၃။ ခနောင် (ရွာမ) ကျေးရွာအုပ်စု၊ ၁၄။ ခနောင် (အထက်) ကျေးရွာအုပ်စု၊ ၁၅။ ခနောင် (ရှမ်းစု) ကျေးရွာအုပ်စု၊ ၁၆။ တံတားချောင်း ကျေးရွာအုပ်စု၊ ၁၇။ ရဲချောင်းကျေးရွာအုပ်စု၊ ၁၈။ သပြေကုန်းကျေးရွာအုပ်စု၊ ၁၉။ ညောင်ငုတ်တိုကျေးရွာအုပ်စု၊ ၂၀။ ထော် (အောက်) ကျေးရွာအုပ်စု၊ ၂၁။ ရဲချောင်းဝကျေးရွာအုပ်စု၊ ၂၂။ ပျော်ဘွယ်ကြီးကျေးရွာအုပ်စု၊ ၂၃။ ရွှေလှေချောင် ကျေးရွာအုပ်စု၊ ၂၄။ ညောင်ပင်ကျေးရွာအုပ်စု၊ ၂၅။ ကွဲလူးအိုင်ကျေးရွာအုပ်စု၊ ၂၆။ သမ္ဗန်ချောင်းကျေးရွာအုပ်စု၊ ၂၇။ ထူးကြီးကျေးရွာအုပ်စု၊ ၂၈။ သရောတန်း ကျေးရွာအုပ်စု။
၆၃	သန်လျင်မြို့နယ် တိုင်းဒေသကြီးလွှတ်တော် မဲဆန္ဒနယ်အမှတ် (၁)	၁။ ပဲခူးစုရပ်ကွက်၊ ၂။ ထန်းပင်ကုန်းရပ်ကွက်၊ ၃။ ရေနံရပ်ကွက်၊ ၄။ မြို့မတောင် ရပ်ကွက်၊ ၅။ မြို့မမြောက်ရပ်ကွက်၊ ၆။ ဒါရ်ဂါရပ်ကွက်၊ ၇။ အောင်မင်္ဂလာ ရပ်ကွက်၊ ၈။ မြို့သစ်အရှေ့ရပ်ကွက်၊ ၉။ မြို့သစ်အနောက်ရပ်ကွက်၊ ၁၀။ မြို့သစ် အလယ်ရပ်ကွက်၊ ၁၁။ အောင်ချမ်းသာရပ်ကွက်၊ ၁၂။ အလွန်းဆုတ်ကျေးရွာ အုပ်စု၊ ၁၃။ ကျောင်းကုန်းဆိပ်ကြီး (ခ) ဂျမားကျေးရွာအုပ်စု၊ ၁၄။ ဗိုလ်ချုပ် ကျေးရွာအုပ်စု၊ ၁၅။ ဘုရားကုန်းကျေးရွာအုပ်စု။
၆၄	သန်လျင်မြို့နယ် တိုင်းဒေသကြီးလွှတ်တော် မဲဆန္ဒနယ်အမှတ် (၂)	၁။ မြို့ဟောင်းအရှေ့ရပ်ကွက်၊ ၂။ မြို့ဟောင်းအလယ်ရပ်ကွက်၊ ၃။ မြို့ဟောင်း အနောက်ရပ်ကွက်၊ ၄။ သောက်တော်ကွင်းရပ်ကွက်၊ ၅။ အမှုထမ်းရပ်ကွက်၊ ၆။ အုပ်ဖိုစုရပ်ကွက်၊ ၇။ ဝင်းခနီးကျေးရွာအုပ်စု၊ ၈။ ဖားကူး (အရှေ့) ကျေးရွာ အုပ်စု၊ ၉။ ဖားကူး (အနောက်) ကျေးရွာအုပ်စု၊ ၁၀။ သပြေကုန်းကျေးရွာအုပ်စု၊ ၁၁။ ချောင်းစောက်ကျေးရွာအုပ်စု၊ ၁၂။ ဘောသပြေကန်ကျေးရွာအုပ်စု၊ ၁၃။ ကရင်ဆိပ်ကျေးရွာအုပ်စု၊ ၁၄။ စစ်ပင်ကွင်းကျေးရွာအုပ်စု၊ ၁၅။ ဘယက် ကျေးရွာအုပ်စု၊ ၁၆။ ဆေးလုံးကြီးကျေးရွာအုပ်စု၊ ၁၇။ ညောင်သုံးပင်ကျေးရွာ အုပ်စု၊ ၁၈။ ငါးပြေမကျေးရွာအုပ်စု၊ ၁၉။ သူဌေးကွင်းကျေးရွာအုပ်စု၊ ၂၀။ ဒေးဇော် ကျေးရွာအုပ်စု၊ ၂၁။ ကဒတ်ဖျာကျေးရွာအုပ်စု၊ ၂၂။ ညောင်လေးပင်ကျေးရွာအုပ်စု၊ ၂၃။ လဟာယက်ကျေးရွာအုပ်စု၊ ၂၄။ ကုလားဝဲကျေးရွာအုပ်စု၊ ၂၅။ ပုဂံတောင် ကျေးရွာအုပ်စု၊ ၂၆။ မင်္ဂလွန်းကျေးရွာအုပ်စု၊ ၂၇။ ရုံးသပြေကန်ကျေးရွာအုပ်စု၊ ၂၈။ လက်ယက်စမ်းကျေးရွာအုပ်စု၊ ၂၉။ င/ပ ကျေးရွာအုပ်စု၊ ၃၀။ သနပ်ပင် ကျေးရွာအုပ်စု။

စဉ်	မဲဆန္ဒနယ်အမှတ်	တိုင်းဒေသကြီးလွှတ်တော်မဲဆန္ဒနယ်တွင် ပါဝင်သည့်နယ်မြေများစာရင်း
၆၅	သုံးခွမြို့နယ် တိုင်းဒေသကြီးလွှတ်တော် မဲဆန္ဒနယ်အမှတ် (၁)	၁။ အမှတ် (၂) ရပ်ကွက်၊ ၂။ အမှတ် (၄) ရပ်ကွက်၊ ၃။ အမှတ် (၈) ရပ်ကွက်၊ ၄။ အမှတ် (၉) ရပ်ကွက်၊ ၅။ အမှတ် (၁၀) ရပ်ကွက်၊ ၆။ အမှတ် (၁၁) ရပ်ကွက်၊ ၇။ ကွန်ကလကျေးရွာအုပ်စု၊ ၈။ ကိုင်းကုန်းကျေးရွာအုပ်စု၊ ၉။ ကုန်းခလာ ကျေးရွာအုပ်စု၊ ၁၀။ ကတုံးပေါ် (အထက်) ကျေးရွာအုပ်စု၊ ၁၁။ ကတုံးပေါ် (အလယ်) ကျေးရွာအုပ်စု၊ ၁၂။ ကွဲတဲကုန်းကျေးရွာအုပ်စု၊ ၁၃။ ဇောတိကကျေးရွာ အုပ်စု၊ ၁၄။ ဇွဲထော်ကျေးရွာအုပ်စု၊ ၁၅။ ညောင်ပင်ခင်တန်းကျေးရွာအုပ်စု၊ ၁၆။ တကောကျေးရွာအုပ်စု၊ ၁၇။ တမံကြီးကျေးရွာအုပ်စု၊ ၁၈။ ထုံးကြီးကျေးရွာ အုပ်စု၊ ၁၉။ ထွန်းစိန်အသင်းကျေးရွာအုပ်စု၊ ၂၀။ နံယောကျေးရွာအုပ်စု၊ ၂၁။ ပုဂံတောင်စုကျေးရွာအုပ်စု၊ ၂၂။ ပဒတ္တိုင်းကျေးရွာအုပ်စု၊ ၂၃။ ပတုပ် ကျေးရွာအုပ်စု၊ ၂၄။ ဖရုံကန်ကျေးရွာအုပ်စု၊ ၂၅။ ဘုရားကြီးကျေးရွာအုပ်စု၊ ၂၆။ မကျီးပင်ချောင်ကျေးရွာအုပ်စု၊ ၂၇။ မိချောင်းကန်ကျေးရွာအုပ်စု၊ ၂၈။ မှိုကုန်းသာကျေးရွာအုပ်စု၊ ၂၉။ ရှမ်းစုကျေးရွာအုပ်စု၊ ၃၀။ ရေပေါ်ကန် ကျေးရွာအုပ်စု၊ ၃၁။ လက်ပံချောင်ကျေးရွာအုပ်စု၊ ၃၂။ လက်ပန်ကျီးကျေးရွာအုပ်စု၊ ၃၃။ သမစိတ္တကျေးရွာအုပ်စု၊ ၃၄။ အဇော်ဝကျေးရွာအုပ်စု၊ ၃၅။ အဇန်းတောစွန်း ကျေးရွာအုပ်စု၊ ၃၆။ အောင်ပန်းစိန်ကျေးရွာအုပ်စု၊ ၃၇။ အောင်သာဒန်းကျေးရွာ အုပ်စု၊ ၃၈။ သြဘာညွန့်ကျေးရွာအုပ်စု။
၆၆	သုံးခွမြို့နယ် တိုင်းဒေသကြီးလွှတ်တော် မဲဆန္ဒနယ်အမှတ် (၂)	၁။ အမှတ် (၁) ရပ်ကွက်၊ ၂။ အမှတ် (၃) ရပ်ကွက်၊ ၃။ အမှတ် (၅) ရပ်ကွက်၊ ၄။ အမှတ် (၆) ရပ်ကွက်၊ ၅။ အမှတ် (၇) ရပ်ကွက်၊ ၆။ အမှတ် (၁၂) ရပ်ကွက်၊ ၇။ ကြုံကြိတ်ကျေးရွာအုပ်စု၊ ၈။ ကျားဘိုကျေးရွာအုပ်စု၊ ၉။ ကျားဝင်းကျေးရွာ အုပ်စု၊ ၁၀။ ကဒပွန်ကျေးရွာအုပ်စု၊ ၁၁။ ကံမြင့်ကျေးရွာအုပ်စု၊ ၁၂။ စပါယ်ချောင် ကျေးရွာအုပ်စု၊ ၁၃။ စစ်ကုန်းတောစွန်းကျေးရွာအုပ်စု၊ ၁၄။ ဆယ်ကျေးရွာ အုပ်စု၊ ၁၅။ ညောင်နီကျေးရွာအုပ်စု၊ ၁၆။ အလန်းကုန်းကျေးရွာအုပ်စု၊ ၁၇။ တင်းတောင်းချောင်ကျေးရွာအုပ်စု၊ ၁၈။ ပုလဲကျေးရွာအုပ်စု၊ ၁၉။ ပျဉ်းမကန် ကျေးရွာအုပ်စု၊ ၂၀။ ဘန်ဘွေးကျေးရွာအုပ်စု၊ ၂၁။ ဘိတ်သိတ်ကျေးရွာအုပ်စု၊ ၂၂။ မင်းရွာအသင်းကျေးရွာအုပ်စု၊ ၂၃။ မင်းကျေးရွာအုပ်စု၊ ၂၄။ မဟာမိတ် ကျေးရွာအုပ်စု၊ ၂၅။ ရန်ကြီးအောင်ကျေးရွာအုပ်စု၊ ၂၆။ ရဲနွဲ့ကျေးရွာအုပ်စု၊ ၂၇။ ရွာသစ်ကျေးရွာအုပ်စု၊ ၂၈။ လက်ပန်နန်းခလဲကျေးရွာအုပ်စု၊ ၂၉။ သဲကုန်း ကျေးရွာအုပ်စု၊ ၃၀။ သုံးခွ (အနောက်) ကျေးရွာအုပ်စု၊ ၃၁။ သခွတ်ကုန်း ကျေးရွာအုပ်စု၊ ၃၂။ သာဂရကျေးရွာအုပ်စု၊ ၃၃။ သိုက်တူးကန်ကျေးရွာ အုပ်စု၊ ၃၄။ သရောတောကျေးရွာအုပ်စု၊ ၃၅။ သာသာမြိုင်ကျေးရွာအုပ်စု၊ ၃၆။ ဟေမဇလာကျေးရွာအုပ်စု၊ ၃၇။ အဖောင်ကျေးရွာအုပ်စု၊ ၃၈။ အိဿယျ ကျေးရွာအုပ်စု။
၆၇	ကျောက်တံတားမြို့နယ် တိုင်းဒေသကြီးလွှတ်တော် မဲဆန္ဒနယ်အမှတ် (၁)	၁။ အမှတ် (၁) ရပ်ကွက်၊ ၂။ အမှတ် (၂) ရပ်ကွက်၊ ၃။ အမှတ် (၃) ရပ်ကွက်၊ ၄။ အမှတ် (၄) ရပ်ကွက်၊ ၅။ အမှတ် (၅) ရပ်ကွက်။
၆၈	ကျောက်တံတားမြို့နယ် တိုင်းဒေသကြီးလွှတ်တော် မဲဆန္ဒနယ်အမှတ် (၂)	၁။ အမှတ် (၆) ရပ်ကွက်၊ ၂။ အမှတ် (၇) ရပ်ကွက်၊ ၃။ အမှတ် (၈) ရပ်ကွက်၊ ၄။ အမှတ် (၉) ရပ်ကွက်။
၆၉	ကမာရွတ်မြို့နယ် တိုင်းဒေသကြီးလွှတ်တော် မဲဆန္ဒနယ်အမှတ် (၁)	၁။ အမှတ် (၁) ရပ်ကွက်၊ ၂။ အမှတ် (၂) ရပ်ကွက်၊ ၃။ အမှတ် (၄) ရပ်ကွက်၊ ၄။ အမှတ် (၅) ရပ်ကွက်၊ ၅။ အမှတ် (၆) ရပ်ကွက်။

စဉ်	မဲဆန္ဒနယ်အမှတ်	တိုင်းဒေသကြီးလွှတ်တော်မဲဆန္ဒနယ်တွင် ပါဝင်သည့်နယ်မြေများစာရင်း
၇၀	ကမာရွတ်မြို့နယ် တိုင်းဒေသကြီးလွှတ်တော် မဲဆန္ဒနယ်အမှတ် (၂)	၁။ အမှတ် (၃) ရပ်ကွက်၊ ၂။ အမှတ် (၇) ရပ်ကွက်၊ ၃။ အမှတ် (၈) ရပ်ကွက်၊ ၄။ အမှတ် (၉) ရပ်ကွက်၊ ၅။ အမှတ် (၁၀) ရပ်ကွက်။
၇၁	ကြည့်မြင်တိုင်မြို့နယ် တိုင်းဒေသကြီးလွှတ်တော် မဲဆန္ဒနယ်အမှတ် (၁)	၁။ သရက်တော (မြောက်) ရပ်ကွက်၊ ၂။ သရက်တော (တောင်) ရပ်ကွက်၊ ၃။ သာဓု (အရှေ့) ရပ်ကွက်၊ ၄။ သာဓု (အနောက်) ရပ်ကွက်၊ ၅။ မကျည်းတန်း မြောက်အရှေ့ရပ်ကွက်၊ ၆။ မကျည်းတန်းမြောက်အနောက်ရပ်ကွက်၊ ၇။ မကျည်းတန်းတောင်အရှေ့ရပ်ကွက်၊ ၈။ မကျည်းတန်းတောင်အနောက် ရပ်ကွက်၊ ၉။ ဈေးကြီး (အရှေ့) ရပ်ကွက်၊ ၁၀။ ဈေးကြီး (အနောက်) ရပ်ကွက်၊ ၁၁။ အေးရွာဘလုတ်ညွန့်စက်ကလေးရပ်ကွက်၊ ၁၂။ ဝါးရုံဆိပ်/အေးရွာ (အနောက်ရပ်ကွက်) ရပ်ကွက်။
၇၂	ကြည့်မြင်တိုင်မြို့နယ် တိုင်းဒေသကြီးလွှတ်တော် မဲဆန္ဒနယ်အမှတ် (၂)	၁။ အိုးဘိုရပ်ကွက်၊ ၂။ ဘောဂရပ်ကွက်၊ ၃။ ဈေးကလေးရပ်ကွက်၊ ၄။ ထီးတန်း စက်မြေရပ်ကွက်၊ ၅။ ပန်းလှိုင်ရပ်ကွက်၊ ၆။ ကရင်အမျိုးသားရပ်ကွက်၊ ၇။ ဆေးရိုးတန်းငြိမ်းချမ်းရေးရပ်ကွက်၊ ၈။ သီတာရပ်ကွက်၊ ၉။ ဆိပ်ကြီး ဦးမြငါးစင်ရပ်ကွက်၊ ၁၀။ စက်ဆန်းအောက်ရုံအလတ်ချောင်းရပ်ကွက်။
၇၃	စမ်းချောင်းမြို့နယ် တိုင်းဒေသကြီးလွှတ်တော် မဲဆန္ဒနယ်အမှတ် (၁)	၁။ ဝေဠုဝန် (မြောက်) ရပ်ကွက်၊ ၂။ ဝေဠုဝန် (တောင်) ရပ်ကွက်၊ ၃။ မုန့်လုပ်ဆောင်းကုန်း (မြောက်) ရပ်ကွက်၊ ၄။ မုန့်လုပ်ဆောင်းကုန်း (တောင်) ရပ်ကွက်၊ ၅။ သံတံတားရပ်ကွက်၊ ၆။ လင်းလွန်း (မြောက်) ရပ်ကွက်၊ ၇။ လင်းလွန်း (တောင်) ရပ်ကွက်၊ ၈။ ကျွန်းတော (မြောက်) ရပ်ကွက်၊ ၉။ ကျွန်းတော (အလယ်) ရပ်ကွက်။
၇၄	စမ်းချောင်းမြို့နယ် တိုင်းဒေသကြီးလွှတ်တော် မဲဆန္ဒနယ်အမှတ် (၂)	၁။ ကျွန်းတော (တောင်) ရပ်ကွက်၊ ၂။ စမ်းချောင်း (မြောက်) ရပ်ကွက်၊ ၃။ စမ်းချောင်း (တောင်) ရပ်ကွက်၊ ၄။ ရှင်စောပုရပ်ကွက်၊ ၅။ သီရိခေမာ ရပ်ကွက်၊ ၆။ အောင်ချမ်းသာရပ်ကွက်၊ ၇။ ဟုမ်းလမ်းဘူတာရပ်ကွက်၊ ၈။ မြေနီကုန်း (မြောက်) ရပ်ကွက်၊ ၉။ မြေနီကုန်း (တောင်) ရပ်ကွက်။
၇၅	ဒဂုံမြို့နယ် တိုင်းဒေသကြီးလွှတ်တော် မဲဆန္ဒနယ်အမှတ် (၁)	၁။ ယောမင်းကြီးရပ်ကွက်၊ ၂။ ဦးဝိစာရရပ်ကွက်။
၇၆	ဒဂုံမြို့နယ် တိုင်းဒေသကြီးလွှတ်တော် မဲဆန္ဒနယ်အမှတ် (၂)	၁။ ပြည်လမ်း (အရှေ့) ရပ်ကွက်၊ ၂။ ပြည်လမ်း (အနောက်) ရပ်ကွက်၊ ၃။ ဘုရားကြီးရပ်ကွက်။
၇၇	ပန်းဘဲတန်းမြို့နယ် တိုင်းဒေသကြီးလွှတ်တော် မဲဆန္ဒနယ်အမှတ် (၁)	၁။ အမှတ် (၁) ရပ်ကွက်၊ ၂။ အမှတ် (၂) ရပ်ကွက်၊ ၃။ အမှတ် (၃) ရပ်ကွက်၊ ၄။ အမှတ် (၄) ရပ်ကွက်၊ ၅။ အမှတ် (၅) ရပ်ကွက်။
၇၈	ပန်းဘဲတန်းမြို့နယ် တိုင်းဒေသကြီးလွှတ်တော် မဲဆန္ဒနယ်အမှတ် (၂)	၁။ အမှတ် (၆) ရပ်ကွက်၊ ၂။ အမှတ် (၇) ရပ်ကွက်၊ ၃။ အမှတ် (၈) ရပ်ကွက်၊ ၄။ အမှတ် (၉) ရပ်ကွက်၊ ၅။ အမှတ် (၁၀) ရပ်ကွက်၊ ၆။ အမှတ် (၁၁) ရပ်ကွက်။
၇၉	ဗဟန်းမြို့နယ် တိုင်းဒေသကြီးလွှတ်တော် မဲဆန္ဒနယ်အမှတ် (၁)	၁။ ဆရာစံမြောက်အနောက်ရပ်ကွက်၊ ၂။ ဆရာစံမြောက်အရှေ့ရပ်ကွက်၊ ၃။ ဆရာစံတောင်ရပ်ကွက်၊ ၄။ ကျိုက္ကဆံရပ်ကွက်၊ ၅။ ဗိုလ်စိန်မှန်ရပ်ကွက်၊ ၆။ အလယ်ရွှေဂုံတိုင်ရပ်ကွက်၊ ၇။ ဆရာစံရပ်ကွက်၊ ၈။ သာသနာ့ရိပ်သာ ရပ်ကွက်။

စဉ်	မဲဆန္ဒနယ်အမှတ်	တိုင်းဒေသကြီးလွှတ်တော်မဲဆန္ဒနယ်တွင် ပါဝင်သည့်နယ်မြေများစာရင်း
၈၀	ဗဟန်းမြို့နယ် တိုင်းဒေသကြီးလွှတ်တော် မဲဆန္ဒနယ်အမှတ် (၂)	၁။ ကိုယ့်မင်းကိုယ့်ချင်းရပ်ကွက်၊ ၂။ ကြားတောရပ်ကွက်၊ ၃။ မြို့မရပ်ကွက်၊ ၄။ ငါးထပ်ကြီး (တောင်) ရပ်ကွက်၊ ၅။ ငါးထပ်ကြီး (မြောက်) ရပ်ကွက်၊ ၆။ ငါးထပ်ကြီးအနောက်ရေလယ်ရပ်ကွက်၊ ၇။ ဗိုလ်ချိုအမှတ် (၁) ရပ်ကွက်၊ ၈။ ဗိုလ်ချိုအမှတ် (၂) ရပ်ကွက်၊ ၉။ ရွှေနံသာရပ်ကွက်၊ ၁၀။ ရေတာရှည်ရပ်ကွက်၊ ၁၁။ အနောက်ရွှေဂုံတိုင်ရပ်ကွက်၊ ၁၂။ အရှေ့ရွှေဂုံတိုင်ရပ်ကွက်၊ ၁၃။ ရွှေတောင်ကြား အမှတ် (၁) ရပ်ကွက်၊ ၁၄။ ရွှေတောင်ကြားအမှတ် (၂) ရပ်ကွက်။
၈၁	မရမ်းကုန်းမြို့နယ် တိုင်းဒေသကြီးလွှတ်တော် မဲဆန္ဒနယ်အမှတ် (၁)	၁။ အမှတ် (၁) ရပ်ကွက် (သမိုင်းဘူတာအနောက်)၊ ၂။ အမှတ် (၂) ရပ်ကွက် (သမိုင်းမြို့)၊ ၃။ အမှတ် (၃) ရပ်ကွက် (ကျိုက်ဝိုင်းကြီး)။
၈၂	မရမ်းကုန်းမြို့နယ် တိုင်းဒေသကြီးလွှတ်တော် မဲဆန္ဒနယ်အမှတ် (၂)	၁။ အမှတ် (၄) ရပ်ကွက် (ကျိုက်ဝိုင်းလေး)၊ ၂။ အမှတ် (၅) ရပ်ကွက် (စိန်ပန်းမြိုင်၊ ကိုးမိုင်)၊ ၃။ အမှတ် (၆) ရပ်ကွက် (ဉာဏစာဂီ)၊ ၄။ အမှတ် (၇) ရပ်ကွက် (ရွာတန်းရှည်)၊ ၅။ အမှတ် (၈) ရပ်ကွက် (ကမ္ဘာအေးစံပြ)၊ ၆။ အမှတ် (၉) ရပ်ကွက် (ရေကူး)၊ ၇။ အမှတ် (၁၀) ရပ်ကွက် (ချော်တွင်းကုန်း)။
၈၃	လသာမြို့နယ် တိုင်းဒေသကြီးလွှတ်တော် မဲဆန္ဒနယ်အမှတ် (၁)	၁။ အမှတ် (၁) ရပ်ကွက်၊ ၂။ အမှတ် (၂) ရပ်ကွက်၊ ၃။ အမှတ် (၃) ရပ်ကွက်၊ ၄။ အမှတ် (၄) ရပ်ကွက်။
၈၄	လသာမြို့နယ် တိုင်းဒေသကြီးလွှတ်တော် မဲဆန္ဒနယ်အမှတ် (၂)	၁။ အမှတ် (၅) ရပ်ကွက်၊ ၂။ အမှတ် (၆) ရပ်ကွက်၊ ၃။ အမှတ် (၇) ရပ်ကွက်၊ ၄။ အမှတ် (၈) ရပ်ကွက်၊ ၅။ အမှတ် (၉) ရပ်ကွက်၊ ၆။ အမှတ်(၁၀) ရပ်ကွက်။
၈၅	လမ်းမတော်မြို့နယ် တိုင်းဒေသကြီးလွှတ်တော် မဲဆန္ဒနယ်အမှတ် (၁)	၁။ အမှတ် (၁) ရပ်ကွက်၊ ၂။ အမှတ် (၂) ရပ်ကွက်၊ ၃။ အမှတ် (၃) ရပ်ကွက်၊ ၄။ အမှတ် (၈) ရပ်ကွက်၊ ၅။ အမှတ် (၉) ရပ်ကွက်၊ ၆။ အမှတ် (၁၀) ရပ်ကွက်၊ ၇။ အမှတ် (၁၁) ရပ်ကွက်၊ ၈။ အမှတ် (၁၂) ရပ်ကွက်။
၈၆	လမ်းမတော်မြို့နယ် တိုင်းဒေသကြီးလွှတ်တော် မဲဆန္ဒနယ်အမှတ် (၂)	၁။ အမှတ် (၄) ရပ်ကွက်၊ ၂။ အမှတ် (၅) ရပ်ကွက်၊ ၃။ အမှတ် (၆) ရပ်ကွက်၊ ၄။ အမှတ် (၇) ရပ်ကွက်၊ ၅။ မော်တင်ယာယီဈေးရပ်ကွက်။
၈၇	လှိုင်မြို့နယ် တိုင်းဒေသကြီးလွှတ်တော် မဲဆန္ဒနယ်အမှတ် (၁)	၁။ အမှတ် (၁) ရပ်ကွက်၊ ၂။ အမှတ် (၂) ရပ်ကွက်၊ ၃။ အမှတ် (၃) ရပ်ကွက်၊ ၄။ အမှတ် (၄) ရပ်ကွက်၊ ၅။ အမှတ် (၅) ရပ်ကွက်၊ ၆။ အမှတ် (၆) ရပ်ကွက်၊ ၇။ အမှတ် (၇) ရပ်ကွက်၊ ၈။ အမှတ် (၈) ရပ်ကွက်၊ ၉။ အမှတ် (၁၄) ရပ်ကွက်၊ ၁၀။ အမှတ် (၁၅) ရပ်ကွက်။
၈၈	လှိုင်မြို့နယ် တိုင်းဒေသကြီးလွှတ်တော် မဲဆန္ဒနယ်အမှတ် (၂)	၁။ အမှတ် (၉) ရပ်ကွက်၊ ၂။ အမှတ် (၁၀) ရပ်ကွက်၊ ၃။ အမှတ် (၁၁) ရပ်ကွက်၊ ၄။ အမှတ် (၁၂) ရပ်ကွက်၊ ၅။ အမှတ် (၁၃) ရပ်ကွက်၊ ၆။ အမှတ် (၁၆)ရပ်ကွက်။
၈၉	အလုံမြို့နယ် တိုင်းဒေသကြီးလွှတ်တော် မဲဆန္ဒနယ်အမှတ် (၁)	၁။ စောရန်ပိုင်အရှေ့ရပ်ကွက်၊ ၂။ စောရန်ပိုင်အနောက်ရပ်ကွက်၊ ၃။ စောရန်ပိုင်တောင်ရပ်ကွက်၊ ၄။ သစ်တောရပ်ကွက်၊ ၅။ ဧရာဝတီရပ်ကွက်၊ ၆။ လွတ်လပ်ရေးရပ်ကွက်။
၉၀	အလုံမြို့နယ် တိုင်းဒေသကြီးလွှတ်တော် မဲဆန္ဒနယ်အမှတ် (၂)	၁။ စောရန်ပိုင်မြောက်ရပ်ကွက်၊ ၂။ ဆင်မင်းရပ်ကွက်၊ ၃။ ဌာနာရပ်ကွက်၊ ၄။ ဂဠုန်ရပ်ကွက်၊ ၅။ ကရင်ခြံရပ်ကွက်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
ပုဂ္ဂလိကပိုင်ပြုလုပ်ရေးကော်မရှင်
အမိန့်ကြော်ငြာစာအမှတ် (၁၃/၂၀၂၀)
၁၃၈၂ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁၂ ရက်
(၂၀၂၀ ပြည့်နှစ်၊ မေလ ၁၈ ရက်)

**ရှမ်းပြည်နယ်၊ တောင်ကြီးမြို့နယ်၊ အေးသာယာမြို့၊ အမှတ် (၁၁) ရပ်ကွက်၊ အကွက်ကြီး (၇၆)၊
ဦးပိုင်အမှတ် (၁၁၁) ရှိ ဧရိယာ (၀. ၀၅၇) ဧက မြေကွက်ကို ပုဂ္ဂလိကသို့
လွှဲပြောင်းရောင်းချခြင်း**

- ၁။ ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ ၁၉ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့သော ပုဂ္ဂလိကပိုင်ပြုလုပ်ရေးကော်မရှင်၏ နဝမအကြိမ်မြောက် အိတ်ဖွင့်တင်ဒါဖွင့်ပွဲ၌ ရှမ်းပြည်နယ်၊ တောင်ကြီးမြို့နယ်၊ အေးသာယာမြို့၊ အမှတ် (၁၁) ရပ်ကွက်၊ အကွက်ကြီး (၇၆)၊ ဦးပိုင်အမှတ် (၁၁၁) ရှိ ဧရိယာ (၀. ၀၅၇) ဧက မြေကွက်ကို အမြင့်ဆုံး အဆိုပြုဈေးနှုန်း ကျပ် ၄. ၅ သန်းဖြင့် ဦးဇော်မြင့်နိုင် သို့ ဝယ်ယူခွင့်ပြုခဲ့ပါသည်။
- ၂။ ဦးဇော်မြင့်နိုင်သည် အဆိုပါ မြေကွက်တန်ဖိုး ကျပ် ၄. ၅ သန်းကို ၂၀၂၀ ပြည့်နှစ်၊ ဧပြီလ ၆ ရက်နေ့တွင် အကျေပေးသွင်းပြီး ဖြစ်ပါသဖြင့် ပြည်ထဲရေးဝန်ကြီးဌာန၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနက ဦးဇော်မြင့်နိုင် သို့ အရောင်းအဝယ်စာချုပ် ချုပ်ဆိုပြီး စာချုပ်စာတမ်းမှတ်ပုံတင်၍ လွှဲပြောင်းပေးရန် ဖြစ်ပါသည်။
- ၃။ ဦးဇော်မြင့်နိုင်အနေဖြင့် နိုင်ငံတော်ပိုင်မြေကွက်ကို ဝယ်ယူရာတွင် ဝင်ငွေခွန်နှင့် တံဆိပ်ခေါင်းခွန်တို့ ထမ်းဆောင်၍ စာချုပ် ချုပ်ဆိုခြင်းတို့ကို ဆောင်ရွက်ပြီးမှသာလျှင် လွှဲပြောင်းရရှိမည် ဖြစ်ပါသည်။
- ၄။ ရှမ်းပြည်နယ်၊ တောင်ကြီးမြို့နယ်၊ အေးသာယာမြို့၊ အမှတ် (၁၁) ရပ်ကွက်၊ အကွက်ကြီး (၇၆)၊ ဦးပိုင်အမှတ် (၁၁၁) ရှိ ဧရိယာ (၀. ၀၅၇) ဧက မြေကွက်ကို ဝယ်ယူသူ ဦးဇော်မြင့်နိုင် ၏ အမည်ပေါက် မြေဂရန် ထုတ်ပေးရေးကို တောင်ကြီးမြို့နယ်တွင် မြို့မြေစီမံခန့်ခွဲရေးကို တာဝန်ယူဆောင်ရွက်နေသော ပြည်ထောင်စု အစိုးရအဖွဲ့ရုံးဝန်ကြီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက တာဝန်ယူဆောင်ရွက်ပေးရန် ဖြစ်ပါသည်။
- ၅။ ပြည်ထဲရေးဝန်ကြီးဌာနသည် လွှဲပြောင်းရောင်းချပြီးစီးကြောင်းကို ပြည်ထောင်စုအစိုးရအဖွဲ့သို့ တင်ပြအတည်ပြုချက် ရယူရမည်ဖြစ်ပြီး ဆောင်ရွက်ပြီးစီးမှုကို မှတ်တမ်းတင်ထားရှိနိုင်ရန်အတွက် ပုဂ္ဂလိကပိုင် ပြုလုပ်ရေးကော်မရှင်ရုံးသို့ အစီရင်ခံတင်ပြရန်ဖြစ်ပါသည်။

မောင်မောင်ဝင်း
တွဲဖက်အတွင်းရေးမှူး
ပုဂ္ဂလိကပိုင်ပြုလုပ်ရေးကော်မရှင်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
ခရီးသွားလုပ်ငန်းကော်မတီ
အမိန့်ကြော်ငြာစာအမှတ် (၈/၂၀၂၀)
၁၃၈၂ ခုနှစ်၊ နယုန်လပြည့်ကျော် ၁၃ ရက်
(၂၀၂၀ ပြည့်နှစ်၊ ဇွန်လ ၁၈ ရက်)

**ရခိုင်ပြည်နယ်ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီတွင်
အဖွဲ့ဝင် အစားထိုးပြင်ဆင်ဖွဲ့စည်းခြင်း**

ခရီးသွားလုပ်ငန်းကော်မတီ၏ ၂၀၁၉ ခုနှစ်၊ ဧပြီလ ၁၂ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် ၇/၂၀၁၉ ဖြင့် ဖွဲ့စည်းခဲ့သည့် ရခိုင်ပြည်နယ်ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီတွင် အဖွဲ့ဝင် ဒေါက်တာသန်းထိုက်၊ ညွှန်ကြားရေးမှူး၊ ရခိုင်ပြည်နယ် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန အစား ဦးအောင်အောင်ကျော် ပြည်နယ်တာဝန်ခံ ညွှန်ကြားရေးမှူး၊ ရခိုင်ပြည်နယ် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနကို အဖွဲ့ဝင်အဖြစ် အစားထိုး ပြင်ဆင်ဖွဲ့စည်းလိုက်သည်။

အုန်းမောင်
ဥက္ကဋ္ဌ
ခရီးသွားလုပ်ငန်းကော်မတီ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန

အမိန့်ကြော်ငြာစာအမှတ် (၁၈/၂၀၂၀)

၁၃၈၂ ခုနှစ်၊ ပထမဝါဆိုလပြည့်ကျော် ၆ ရက်
(၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်လ ၁၀ ရက်)

၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်လ ၂ ရက်နေ့တွင် ကျင်းပပြုလုပ်သော နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန၊ စီမံခန့်ခွဲရေးကော်မတီ အစည်းအဝေးအမှတ်စဉ် (၂/၂၀၂၀) နှင့် ၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်လ ၈ ရက်နေ့တွင် ကျင်းပပြုလုပ်သော ပြည်ထောင်စုရာထူးဝန်အဖွဲ့၊ အစည်းအဝေးအမှတ်စဉ် (၁၃/၂၀၂၀) ၏ သဘောတူညီချက် အရ မူဝါဒရေးရာဦးစီးဌာန၊ အုပ်ချုပ်ရေးနှင့် ဘဏ္ဍာရေးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်မာမာချို အား ယင်းဌာနတွင် လစ်လပ်လျက်ရှိသည့် ဦးစီးအရာရှိ၊ လစာနှုန်း (၂၇၅,၀၀၀-၄,၀၀၀-၂၉၅,၀၀၀) ရာထူးသို့ ၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်လ ၁၀ ရက်နေ့ နံနက်ပိုင်းမှစ၍ တိုးမြှင့်ခန့်ထားလိုက်သည်။

အမိန့်ကြော်ငြာစာအမှတ် (၁၉/၂၀၂၀)

၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်လ ၂ ရက်နေ့တွင် ကျင်းပပြုလုပ်သော နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန၊ စီမံခန့်ခွဲရေးကော်မတီ အစည်းအဝေးအမှတ်စဉ် (၂/၂၀၂၀) နှင့် ၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်လ ၈ ရက်နေ့တွင် ကျင်းပပြုလုပ်သော ပြည်ထောင်စုရာထူးဝန်အဖွဲ့၊ အစည်းအဝေးအမှတ်စဉ် (၁၃/၂၀၂၀) ၏ သဘောတူညီချက် အရ ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးဦးစီးဌာန၊ သတင်းနှင့် ပြန်ကြားရေးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်အေးအေးမူ အား သတ်မှတ်လုပ်သက်ကိုလျှော့ပေါ့၍ အထူးကိစ္စတစ်ရပ်အနေဖြင့် ယင်းဌာနတွင် လစ်လပ်လျက်ရှိသည့် ဦးစီးအရာရှိ၊ လစာနှုန်း (၂၇၅,၀၀၀-၄,၀၀၀-၂၉၅,၀၀၀) ရာထူးသို့ ၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်လ ၁၀ ရက်နေ့ နံနက်ပိုင်းမှစ၍ တိုးမြှင့်ခန့်ထားလိုက်သည်။

ကျော်တင့်ဆွေ
ပြည်ထောင်စုဝန်ကြီး
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန

အမိန့်ကြော်ငြာစာအမှတ် (၁၁၂/၂၀၂၀)

နေပြည်တော်၊ ၁၃၈၂ ခုနှစ်၊ နယုန်လဆန်း ၁၄ ရက်
(၂၀၂၀ ပြည့်နှစ်၊ ဇွန်လ ၄ ရက်)

၁။ စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ တန့်ဆည်မြို့နယ်၊ ရွှေကတော်ကျေးရွာအုပ်စု၊ ကွင်း/အကွက် အမှတ်နှင့်အမည် (၁၁၁၄/ရွှေကတော်ဘုရားကွင်း)၊ ဦးပိုင်အမှတ် (၃၅၃၊ ၃၅၄၊ ၃၅၅) ရှိ မြေဧရိယာ ၁. ၇၃ ဧက အား လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၊ မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း၊ မြန်မာ့မြေ ဖယောင်းထုတ်လုပ်ရေးအခြေစိုက်စခန်း (တန့်ဆည်မြို့) မြေနေရာအဖြစ် အသုံးပြုရန်အတွက် မြေနှင့်အခွန် အမိန့်ဆင့်ဆိုချက် ၃၃၂ အရ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန သို့ အခမဲ့လွှဲပြောင်းပေးလိုက်သည်။

၂။ အခမဲ့လွှဲပြောင်းပေးသည့်မြေသည် အမှုတွဲပါ စစ်ဆေးအတည်ပြုထားသည့် မြေပုံအတိုင်းဖြစ်ပြီး လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန က အသုံးမပြုသောနေ့တွင် နိုင်ငံတော်သို့ ပြန်လည်အပ်နှံရမည်။

အမိန့်ကြော်ငြာစာ (၁၁၃/၂၀၂၀)

၁။ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ထားဝယ်မြို့၊ ဆန်းချီရပ်ကွက်၊ အကွက်အမှတ်/အမည် (၂၄/ဆန်းချီရပ်ကွက်သစ်)၊ ဦးပိုင်အမှတ် (၂၃၇၊ ၂၃၈၊ ၂၃၉၊ ၂၄၀၊ ၂၄၁၊ ၃၁၆၊ ၃၁၇၊ ၃၁၈၊ ၃၁၉၊ ၃၂၀) တို့ရှိ မြေဧရိယာ ၀. ၅၅၀ ဧက အား တနင်္သာရီတိုင်းဒေသကြီး တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနရုံး

မြေနေရာအဖြစ်အသုံးပြုရန်အတွက် မြေနှင့်အခွန် အမိန့်ဆင့်ဆိုချက် ၃၃၂ အရ တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာန သို့ အခမဲ့လွှဲပြောင်းပေးလိုက်သည်။

၂။ အခမဲ့လွှဲပြောင်းပေးသည့်မြေသည် အမှုတွဲပါ စစ်ဆေးအတည်ပြုထားသည့် မြေပုံအတိုင်းဖြစ်ပြီး တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန က အသုံးမပြုသောနေ့တွင် နိုင်ငံတော်သို့ ပြန်လည်အပ်နှံရမည်။

အမိန့်ကြော်ငြာစာ (၁၁၄/၂၀၂၀)

၁။ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ထားဝယ်မြို့၊ ဆန်းချီရပ်ကွက်၊ အကွက်အမှတ်/အမည် (၂၄/ဆန်းချီမြို့ကွက်သစ်)၊ ဦးပိုင်အမှတ် (၂၆၂၊ ၂၆၃၊ ၂၆၄၊ ၂၆၅၊ ၂၆၆၊ ၂၆၇၊ ၂၆၈၊ ၂၆၉၊ ၂၇၀၊ ၂၇၁၊ ၂၈၆၊ ၂၈၇၊ ၂၈၈၊ ၂၈၉၊ ၂၉၀၊ ၂၉၁၊ ၂၉၂၊ ၂၉၃၊ ၂၉၄၊ ၂၉၅) တို့ရှိ မြေဧရိယာ ၁. ၁၀၀ ဧက အား တိုင်းရင်းဆေးပညာဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီး တိုင်းရင်းဆေးပညာဦးစီးဌာန (၁၆) ခုတင်ဆုံး တိုင်းရင်းဆေးရုံ မြေနေရာအဖြစ်အသုံးပြုရန်အတွက် မြေနှင့်အခွန် အမိန့်ဆင့်ဆိုချက် ၃၃၂ အရ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန သို့ အခမဲ့လွှဲပြောင်းပေးလိုက်သည်။

၂။ အခမဲ့လွှဲပြောင်းပေးသည့်မြေသည် အမှုတွဲပါ စစ်ဆေးအတည်ပြုထားသည့် မြေပုံအတိုင်းဖြစ်ပြီး ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန က အသုံးမပြုသောနေ့တွင် နိုင်ငံတော်သို့ ပြန်လည်အပ်နှံရမည်။

အမိန့်ကြော်ငြာစာ (၁၁၅/၂၀၂၀)

၁။ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ထားဝယ်မြို့၊ ဆန်းချီရပ်ကွက်၊ အကွက်အမှတ်/အမည် (၂၄/တိုးချဲ့မြို့ကွက်သစ်)၊ ဦးပိုင်အမှတ် (၉၈၀) ရှိ မြေဧရိယာ ၂. ၃၀ ဧက အား တနင်္သာရီတိုင်းဒေသကြီး တရားလွှတ်တော်ရုံး မြေနေရာအဖြစ်အသုံးပြုရန်အတွက် မြေနှင့်အခွန် အမိန့်ဆင့်ဆိုချက် ၃၃၂ အရ ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံး သို့ အခမဲ့လွှဲပြောင်းပေးလိုက်သည်။

၂။ အခမဲ့လွှဲပြောင်းပေးသည့်မြေသည် အမှုတွဲပါ စစ်ဆေးအတည်ပြုထားသည့် မြေပုံအတိုင်းဖြစ်ပြီး ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံး က အသုံးမပြုသောနေ့တွင် နိုင်ငံတော်သို့ ပြန်လည်အပ်နှံရမည်။

အမိန့်ကြော်ငြာစာအမှတ် (၁၁၆/၂၀၂၀)

စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းခရိုင်၊ စစ်ကိုင်းမြို့၊ မြို့သစ်ရပ်ကွက်၊ ကွင်း/အကွက်အမှတ်နှင့် အမည် (၆/၂၈-လေးကျွန်းမြေမြောက်)၊ ဦးပိုင်အမှတ် (၁၀/က-၃) ရှိ ဓမ္မရက္ခိတ (၂) ကျောင်းတိုက် အခွန်လွတ်သာသနာ မြေဧရိယာ ၀. ၃၃၆ ဧက အနက်မှ မြေကွက်အမှတ် (၁၈/၂၅၄) ရှိ မြေဧရိယာ ၀. ၀၁၁ ဧက ကို ဗဒ္ဓသိမ်မြေအဖြစ် အသုံးပြုရန်အတွက် ဝိသုဂါမသီးခြားရွာဖြစ်စေဟု ပိုင်းခြား သတ်မှတ်လျက် အထက်မြန်မာနိုင်ငံ မြေနှင့်အခွန်နည်းဥပဒေ ၅၃ (က) နှင့် အညီ ဦးဇော်လင်းအောင် [၉/ကဆန (နိုင်) ၁၁၀၃၆၃]၊ မြင်စိုင်းမြို့သစ်အနောက်ရပ်၊ ကျောက်ဆည်မြို့နေသူအား ဗဒ္ဓသိမ်မြေဂရန် ထုတ်ပေးခွင့်ပြုသည်။

အမိန့်ကြော်ငြာစာအမှတ် (၁၁၈/၂၀၂၀)

နေပြည်တော်၊ ၁၃၈၂ ခုနှစ်၊ နယုန်လပြည့်ကျော် ၂ ရက်
(၂၀၂၀ ပြည့်နှစ်၊ ဇွန်လ ၇ ရက်)

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ်၊ အောင်ကောင်းညွန့်ကျေးရွာအုပ်စု၊ ကွင်းအမှတ်/အမည် (၂၈၈/ကန့်ဘလားမြောက်ကွင်း)၊ ဦးပိုင်အမှတ် (၆၄/၃) ရှိ မမောက်ရွာသစ်ဘုန်းတော်ကြီးကျောင်း အခွန်လွတ်သာသနာ မြေဧရိယာ ၂. ၉၂ ဧက အနက်မှ ၀. ၁၀ ဧက အား ဗဒ္ဓသိမ်မြေအဖြစ် အသုံးပြုရန်အတွက် ဝိသုဂါမသီးခြားရွာဖြစ်စေဟု ပိုင်းခြားသတ်မှတ်လျက် အောက်မြန်မာနိုင်ငံ မြေနှင့်အခွန်နည်းဥပဒေ ၃၄ နှင့်အညီ သိမ်ဒါယကာ ဦးဝင်းမော်ဦး [၇/ကဝန (နိုင်) ၀၈၉၇၇၀] အား ဗဒ္ဓသိမ်မြေဂရန် ထုတ်ပေးခွင့်ပြုသည်။

အမိန့်ကြော်ငြာစာအမှတ် (၁၁၉/၂၀၂၀)

- ၁။ မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ စဉ့်ကူးမြို့နယ်၊ လက်ပန်လှကျေးရွာအုပ်စု၊ ကွင်း/အကွက် အမှတ်နှင့်အမည် (၂၅-ဃ/၁၊ ကြထူး)၊ မြေကွက်အမှတ် ($\frac{၆၄၄}{၇၂၅}$) ရှိ မြေဧရိယာ ၁. ၀၃ ဧက အား ပင်လယ်ကြီးလှိုင်းထိန်းသိမ်းရေးစခန်း မြေနေရာအဖြစ် အသုံးပြုရန်အတွက် မြေနှင့်အခွန် အမိန့်ဆင့်ဆိုချက် ၃၃၂ အရ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန သို့ အခမဲ့လွှဲပြောင်းပေးလိုက်သည်။
- ၂။ အခမဲ့လွှဲပြောင်းပေးသည့်မြေသည် အမှုတွဲပါ စစ်ဆေးအတည်ပြုထားသည့် မြေပုံအတိုင်းဖြစ်ပြီး လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန က အသုံးမပြုသောနေ့တွင် နိုင်ငံတော်သို့ ပြန်လည်အပ်နှံရမည်။

အမိန့်ကြော်ငြာစာ (၁၂၀/၂၀၂၀)

- ၁။ ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ပဲခူးမြို့နယ်၊ ကမာနတ်ကျေးရွာအုပ်စု၊ ကွင်းအမှတ်/အမည် (၆၄၁/ကမာနတ်ကွင်း)၊ ဦးပိုင်အမှတ် (၄၆/၂၊ ၄၇/၂၊ ၄၈/၂၊ ၄၉/၂၊ ၅၀/၂၊ ၅၁၊ ၅၂/၃၊ ၄၂/၂၊ ၄၅၊ OA) တို့ရှိ မြေဧရိယာ ၄၈. ၁၆ ဧက အား မြန်မာ့လျှပ်စစ်ဓာတ်အားလုပ်ငန်း၊ ကမာနတ်ပင်မ ဓာတ်အားခွဲရုံ မြေနေရာအဖြစ် အသုံးပြုရန်အတွက် မြေနှင့်အခွန် အမိန့်ဆင့်ဆိုချက် ၃၃၂ အရ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန သို့ အခမဲ့လွှဲပြောင်းပေးလိုက်သည်။
- ၂။ အခမဲ့လွှဲပြောင်းပေးသည့်မြေသည် အမှုတွဲပါ စစ်ဆေးအတည်ပြုထားသည့် မြေပုံအတိုင်းဖြစ်ပြီး လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန က အသုံးမပြုသောနေ့တွင် နိုင်ငံတော်သို့ ပြန်လည်အပ်နှံရမည်။

အမိန့်ကြော်ငြာစာအမှတ် (၁၂၁/၂၀၂၀)

- ၁။ စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းခရိုင်၊ မြောင်မြို့၊ မြို့သစ်ရပ်ကွက်၊ ကွင်း/အကွက် အမှတ်နှင့်အမည် (၂၆၈/မြောင်မြောက်အနောက်ကွင်း)၊ မြေကွက်အမှတ် (F-၁၃၃/၄၁၇/၅၆၆) မြေဧရိယာ ၀. ၆၅ ဧက ရှိ မြေအား မြို့နယ်ငါးလုပ်ငန်းဦးစီးဌာန မြေနေရာအဖြစ် အသုံးပြုရန်အတွက် မြေနှင့်အခွန် အမိန့်ဆင့်ဆိုချက် ၃၃၂ အရ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်းမြောင်းဝန်ကြီးဌာန သို့ အခမဲ့လွှဲပြောင်းပေးလိုက်သည်။
- ၂။ အခမဲ့လွှဲပြောင်းပေးသည့်မြေသည် အမှုတွဲပါ စစ်ဆေးအတည်ပြုထားသည့် မြေပုံအတိုင်းဖြစ်ပြီး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်းမြောင်းဝန်ကြီးဌာန က အသုံးမပြုသောနေ့တွင် နိုင်ငံတော်သို့ ပြန်လည်အပ်နှံရမည်။

အမိန့်ကြော်ငြာစာအမှတ် (၁၂၃/၂၀၂၀)

နေပြည်တော်၊ ၁၃၈၂ ခုနှစ်၊ နယုန်လပြည့်ကျော် ၁၀ ရက်
 (၂၀၂၀ ပြည့်နှစ်၊ ဇွန်လ ၁၅ ရက်)

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မင်းပြားမြို့နယ်၊ ကင်းဆိပ်ကျေးရွာအုပ်စု၊ ကွင်းအမှတ်/အမည် (၁၃၂၆-ဃ/တန်းတင်မြောင်ကွင်း)၊ ဦးပိုင်အမှတ် (-) ရှိ ဓမ္မနန္ဒဝန်ကျောင်းတိုက် အခွန်လွတ်သာသနာ့ မြေဧရိယာ ၂. ၁၄ ဧက အနက်မှ ၀. ၁၁ ဧက အား ဗုဒ္ဓသိမ်မြေအဖြစ် အသုံးပြုရန်အတွက် ဝိသုဒ္ဓါမသီးခြားရွာ ဖြစ်စေဟု ပိုင်းခြားသတ်မှတ်လျက် အောက်မြန်မာနိုင်ငံ မြေနှင့်အခွန်နည်းဥပဒေ ၃၄ နှင့်အညီ သိမ်ဒါယကာ ဦးသာထွန်းအေး [(၁၁/မဥန (နိုင်) ၀၀၀၈၈၁)] အား ဗုဒ္ဓသိမ်မြေဂရန် ထုတ်ပေးခွင့်ပြုသည်။

မင်းသူ

ပြည်ထောင်စုဝန်ကြီး

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ

ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန
(ပြည်ထောင်စုဝန်ကြီးရုံး)

အမိန့်ကြော်ငြာစာအမှတ် (၄၅/၂၀၂၀)

၁၃၈၂ ခုနှစ်၊ ပထမဝါဆိုလဆန်း ၄ ရက်

(၂၀၂၀ ပြည့်နှစ်၊ ဇွန်လ ၂၃ ရက်)

နိုင်ငံပိုင်ကဏ္ဍ ငွေလုံးငွေရင်းစရိတ်ဖြင့် ဆောင်ရွက်မည့် လုပ်ငန်း သို့မဟုတ်
လုပ်ငန်းစီမံကိန်းများ၏ ခန့်မှန်းစီမံကိန်းတန်ဖိုး ပြောင်းလဲခြင်းနှင့်စပ်လျဉ်း၍
ဆောင်ရွက်ရမည့် လုပ်ငန်းအစီအစဉ်ဆိုင်ရာ ထုတ်ပြန်ခြင်း

နိဒါန်း

၁။ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာနသည် နိုင်ငံတော်၏ ဘဏ္ဍာငွေဖြင့် ဆောင်ရွက်မည့် လုပ်ငန်းများကို ထိရောက်စွာ ကြီးကြပ် ကွပ်ကဲနိုင်ရေးအတွက် ပြည်ထောင်စုအစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် ဗဟိုအဖွဲ့အစည်းများ၊ ဝန်ကြီးဌာနများ၊ ဦးစီးဌာနများ၊ နိုင်ငံတော်ပိုင်စီးပွားရေးအဖွဲ့အစည်းများ၊ နေပြည်တော်ကောင်စီ၊ စည်ပင်သာယာရေးကော်မတီများနှင့် စည်ပင်သာယာရေးအဖွဲ့တို့က နိုင်ငံပိုင်ကဏ္ဍ ငွေလုံးငွေရင်းစရိတ်ဖြင့် ဆောင်ရွက်မည့် လုပ်ငန်း သို့မဟုတ် လုပ်ငန်းစီမံကိန်းများ၏ ခန့်မှန်းစီမံကိန်းတန်ဖိုး ပြောင်းလဲခြင်းနှင့် စပ်လျဉ်း၍ ဆောင်ရွက်ရမည့် လုပ်ငန်းအစီအစဉ် ကို တစ်ပြေးညီ ဆောင်ရွက်နိုင်ရန် ဤလုပ်ငန်းအစီအစဉ်ကို ထုတ်ပြန်လိုက်သည်။

ရည်ရွယ်ချက်

၂။ ဤလုပ်ငန်းအစီအစဉ်၏ ရည်ရွယ်ချက်များမှာ အောက်ပါအတိုင်း ဖြစ်ပါသည်-

- (က) ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရအနေဖြင့် ပြည်သူ့ဘဏ္ဍာငွေများဖြင့် ဆောင်ရွက်မည့် လုပ်ငန်းများကို အကောင်အထည်ဖော်ရာတွင် ထိရောက် အကျိုးရှိစွာ အသုံးပြုနိုင်စေရန်၊
- (ခ) နိုင်ငံတော်၏ စီးပွားရေးမူဝါဒ၊ မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်း၊ နှစ်စဉ်အမျိုးသားစီမံကိန်းတို့နှင့် ချိတ်ဆက်ရေးဆွဲထားသည့် နိုင်ငံပိုင်ကဏ္ဍ ငွေလုံးငွေရင်းစရိတ်ဖြင့် ဆောင်ရွက်မည့် လုပ်ငန်း သို့မဟုတ် လုပ်ငန်းစီမံကိန်းများကို အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် ဌာန၊ အဖွဲ့အစည်းများက ခန့်မှန်းစီမံကိန်းတန်ဖိုး ပြောင်းလဲမှုများနှင့်စပ်လျဉ်း၍ စနစ်တကျ တစ်ပြေးညီ ဆောင်ရွက်နိုင်ရန်။

သက်ဆိုင်ခြင်း

၃။ သီးခြားပြဌာန်းချက်များမရှိပါက ဤ နိုင်ငံပိုင်ကဏ္ဍ ငွေလုံးငွေရင်းစရိတ်ဖြင့် ဆောင်ရွက်မည့် လုပ်ငန်း သို့မဟုတ် လုပ်ငန်းစီမံကိန်းများ၏ ခန့်မှန်းစီမံကိန်းတန်ဖိုး ပြောင်းလဲခြင်းနှင့်စပ်လျဉ်း၍ ဆောင်ရွက်ရမည့် လုပ်ငန်းအစီအစဉ် ကို ပြည်ထောင်စုအဆင့်ဌာန၊ အဖွဲ့အစည်းများ၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အဆင့်ဌာန၊ အဖွဲ့အစည်းများအားလုံးက လိုက်နာကျင့်သုံးရမည်။ ကာကွယ်ရေးဝန်ကြီးဌာန အတွက် ဘဏ္ဍာရေးဆိုင်ရာ ကိစ္စများနှင့်စပ်လျဉ်း၍ ကာကွယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော တည်ဆဲဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများအရ စီမံဆောင်ရွက်ရမည်။

၄။ ဤလုပ်ငန်းအစီအစဉ်သည် ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေ၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဘဏ္ဍာ ရန်ပုံငွေ၊ ပြည်တွင်း၊ ပြည်ပချေးငွေ၊ ထောက်ပံ့ငွေ၊ အကူအညီတို့ဖြင့် ဆောင်ရွက်သော တည်ဆောက်ရေး လုပ်ငန်း စီမံကိန်းများကို အကောင်အထည်ဖော်ရာတွင် ခန့်မှန်းစီမံကိန်းတန်ဖိုး ပြောင်းလဲခြင်းနှင့်စပ်လျဉ်း၍ အထောက်အကူဖြစ်စေရမည်။ ပြည်ပချေးငွေ တန်ဖိုးပြောင်းလဲပါက စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန၏ သဘောထား ရယူရမည်ဖြစ်ပါသည်။

အဓိပ္ပာယ်ဖွင့်ဆိုချက်များ

၅။ ဤ နိုင်ငံပိုင်ကဏ္ဍ ငွေလုံးငွေရင်းစရိတ်ဖြင့် ဆောင်ရွက်မည့် လုပ်ငန်း သို့မဟုတ် လုပ်ငန်းစီမံကိန်းများ၏ ခန့်မှန်းစီမံကိန်းတန်ဖိုး ပြောင်းလဲခြင်းနှင့်စပ်လျဉ်း၍ ဆောင်ရွက်ရမည့် လုပ်ငန်းအစီအစဉ် တွင် ပါရှိသော စကားရပ်များသည် အောက်ဖော်ပြပါအတိုင်း အဓိပ္ပာယ်သက်ရောက်စေရမည်-

- (က) **ဘဏ္ဍာရေးနှစ်** ဆိုသည်မှာ နှစ်တစ်နှစ်၏ အောက်တိုဘာလ ၁ ရက်တွင် စတင်၍ နောက်နှစ် စက်တင်ဘာလ ၃၀ ရက်တွင် ပြီးဆုံးသော ကာလအပိုင်းအခြားကို ဆိုသည်။
- (ခ) **ဗဟိုဘဏ်** ဆိုသည်မှာ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ကို ဆိုသည်။
- (ဂ) **ဝန်ကြီးဌာန** ဆိုသည်မှာ ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပြဌာန်းချက်များအတိုင်း နိုင်ငံတော်သမ္မတက ဖွဲ့စည်းထားသော ဝန်ကြီးဌာနတစ်ခုခုကို ဆိုသည်။
- (ဃ) **ဌာန၊ အဖွဲ့အစည်း** ဆိုသည်မှာ နိုင်ငံတော်၏ အရအသုံးခန့်မှန်းခြေငွေစာရင်းဖြင့် အကောင်အထည်ဖော် ဆောင်ရွက်နေသော ဌာန၊ အဖွဲ့အစည်းတစ်ခုခုကို ဆိုသည်။
- (င) **ဗဟိုအဖွဲ့အစည်း** ဆိုသည်မှာ နိုင်ငံတော်သမ္မတရုံး၊ ပြည်ထောင်စုအစိုးရအဖွဲ့ရုံး၊ ပြည်ထောင်စုလွှတ်တော်ရုံး၊ ပြည်သူ့လွှတ်တော်ရုံး၊ အမျိုးသားလွှတ်တော်ရုံး၊ ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံး၊ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာခုံရုံး၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံး၊ ပြည်ထောင်စုရှေ့နေချုပ်ရုံး၊ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးနှင့် ပြည်ထောင်စုရာထူးဝန်အဖွဲ့တို့ကို ဆိုသည်။ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အဆင့်တွင် အစိုးရအဖွဲ့ရုံး၊ လွှတ်တော်ရုံး၊ တရားလွှတ်တော်ရုံး၊ ဥပဒေချုပ်ရုံး၊ စာရင်းစစ်ချုပ်ရုံးတို့ကို ဆိုသည်။ ယင်းစကားရပ်တွင် ပြည်ထောင်စုအစိုးရအဖွဲ့က ပြည်ထောင်စုလွှတ်တော်၏ သဘောတူညီချက်ဖြင့် အခါအားလျော်စွာ သတ်မှတ်ပေးသည့် အဖွဲ့အစည်းများလည်း အကျုံးဝင်သည်။
- (စ) **နိုင်ငံတော်ပိုင်စီးပွားရေးအဖွဲ့အစည်း** ဆိုသည်မှာ နိုင်ငံတော်၏ အကျိုးစီးပွားအလို့ငှာ စီးပွားရေး ဆန်ဆန်ဆောင်ရွက်နိုင်ရန် ပြည်ထောင်စုအစိုးရအဖွဲ့က အခါအားလျော်စွာ သတ်မှတ်ထားသော စီးပွားရေးအဖွဲ့အစည်းများကို ဆိုသည်။
- (ဆ) **ပြည်ထောင်စုအဆင့်ဌာန၊ အဖွဲ့အစည်း** ဆိုသည်မှာ ပြည်ထောင်စု၏ အရအသုံးခန့်မှန်းခြေ ငွေစာရင်းဖြင့် အကောင်အထည်ဖော် ဆောင်ရွက်နေသော ဌာန၊ အဖွဲ့အစည်း တစ်ခုခုကို ဆိုသည်။
- (ဇ) **တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အဆင့်ဌာန၊ အဖွဲ့အစည်း** ဆိုသည်မှာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်၏ အရအသုံး ခန့်မှန်းခြေငွေစာရင်းဖြင့် အကောင်အထည်ဖော် ဆောင်ရွက်နေသော ဌာန၊ အဖွဲ့အစည်းတစ်ခုခုကို ဆိုသည်။
- (ဈ) **တတိယအဖွဲ့အစည်း** ဆိုသည်မှာ တည်ဆောက်ရေးနှင့်ပတ်သက်၍ စံချိန်စံညွှန်းပြည့်မီစွာ ဆောင်ရွက်နိုင်ရန် အစိုးရ သို့မဟုတ် နိုင်ငံတကာမှ အသိအမှတ်ပြုခြင်းခံရသော အဖွဲ့အစည်း (အကြံပေးပညာရှင်အဖွဲ့၊ အရည်အသွေးစစ်ဆေးရေးအဖွဲ့) ကို ဆိုသည်။
- (ည) **လုပ်ငန်း (Work)** ဆိုသည်မှာ ပြည်ထောင်စုအဆင့် ဌာန၊ အဖွဲ့အစည်းများ၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အဆင့် ဌာန၊ အဖွဲ့အစည်းများက ဆောင်ရွက်နေသော လျှပ်စစ်ဓာတ်အားပေး စက်ရုံတည်ဆောက်ခြင်း၊ ထုတ်လုပ်ခြင်းလုပ်ငန်းများ၊ လျှပ်စစ်ဓာတ်အားသယ်ပို့ခြင်း၊ ဖြန့်ဖြူးခြင်း လုပ်ငန်းများ၊ ဆည်မြောင်းတာဝန်တည်ဆောက်မှုလုပ်ငန်းများ၊ အဆောက်အဦများ၊ လမ်းများ၊ တံတားများ စသည်တို့အတွက် နှစ်စဉ်ဘတ်ဂျက်မှ နှစ်ချင်း သို့မဟုတ် ၁ နှစ် နှင့်အထက် တောင်းခံ သုံးစွဲပြီး ထုတ်လုပ်မှုအတွက် ဖြစ်စေ၊ ဝန်ဆောင်မှုအတွက်ဖြစ်စေ ဆောင်ရွက်သည့် တည်ဆောက်ရေး လုပ်ငန်းများကို ဆိုလိုသည်။ (သို့ရာတွင် လုပ်ငန်းစီမံကိန်းအသွင် သဘောဆောင်သည့် လုပ်ငန်းများကို လုပ်ငန်းစီမံကိန်းဟု သတ်မှတ်ရမည် ဖြစ်ပါသည်)

- (၄) လုပ်ငန်းစီမံကိန်း (Project) ဆိုသည်မှာ ရည်ရွယ်ချက်အောင်မြင်ရန်အတွက် အချိန်၊ ကုန်ကျစရိတ်နှင့် အရင်းအမြစ်များ၊ အခြားလိုအပ်ချက်များ၊ ပူးပေါင်းဆောင်ရွက်မှုနှင့် ထိန်းချုပ်မှု လုပ်ငန်းစဉ်များ စတင်သည့်ရက်နှင့် ပြီးဆုံးရက်များပါဝင်သော လုပ်ငန်းစဉ်တစ်ခု ဖြစ်သည်။ တစ်နည်းအားဖြင့် လုပ်ငန်းစီမံကိန်းဆိုသည်မှာ တစ်စုံတစ်ရာသော ရည်မှန်းချက်ဖြင့် ကုန်ပစ္စည်း ထုတ်လုပ်မှုနှင့် ဝန်ဆောင်မှုများ တိုးတက်စေရန်အတွက် သတ်မှတ်ကာလအတွင်း သတ်မှတ်ထားသော ဘတ်ဂျက်ရန်ပုံငွေဖြင့် ရင်းနှီးမြှုပ်နှံမှုလုပ်ဆောင်ချက်တစ်ရပ်ပင် ဖြစ်သည်။
- (၅) ခန့်မှန်းစီမံကိန်းတန်ဖိုး ဆိုသည်မှာ လုပ်ငန်း သို့မဟုတ် လုပ်ငန်းစီမံကိန်း တစ်ခုကို လျာထားသည့် ကာလအတွင်း လုပ်ငန်းအပြီး ဆောင်ရွက်နိုင်ရန် ခန့်မှန်းထားသည့် ကုန်ကျစရိတ် စုစုပေါင်းတန်ဖိုး ကို ဆိုသည်။
- (၆) မူလစီမံကိန်းတန်ဖိုး ဆိုသည်မှာ လုပ်ငန်း သို့မဟုတ် လုပ်ငန်းစီမံကိန်း တစ်ခုကို ဆောင်ရွက်ရန် ခန့်မှန်းစီမံကိန်း တန်ဖိုးနှင့် ကာလအပါအဝင် ဘတ်ဂျက်တင်ပြတောင်းခံထားသည့် လုပ်ငန်း သို့မဟုတ် လုပ်ငန်းစီမံကိန်းတန်ဖိုးကို ဆိုသည်။

ခန့်မှန်းစီမံကိန်းတန်ဖိုးများ ပြောင်းလဲခြင်းနှင့်စပ်လျဉ်း၍ ဆောင်ရွက်ရန်နည်းလမ်း

၆။ ငွေလုံးငွေရင်းစရိတ်ဖြင့် ဆောင်ရွက်မည့် လုပ်ငန်း သို့မဟုတ် လုပ်ငန်းစီမံကိန်းများ၏ စီမံကိန်း တန်ဖိုး ပြောင်းလဲခြင်းနှင့်ပတ်သက်၍ ပြောင်းလဲမည့်စီမံကိန်းတန်ဖိုးသည် မူလစီမံကိန်းတန်ဖိုး၏ ၁၀ ရာခိုင်နှုန်း (ကျပ် ၁၀၀.၀၀၀ သန်း) ထက် မကျော်လွန်ပါက အောက်ပါအတိုင်း ဆောင်ရွက်ရန် ဖြစ်ပါသည်-

- (က) ပြည်ထောင်စုအဆင့်ဌာန၊ အဖွဲ့အစည်းများ၊ နေပြည်တော်ကောင်စီ၊ ဗဟိုဘဏ်၊ နေပြည်တော် စည်ပင်သာယာရေးကော်မတီ
- စီမံကိန်းတန်ဖိုး ပြောင်းလဲရသည့် အကြောင်းအရင်းများကို အသေးစိတ်တွက်ချက်မှုများဖြင့် သက်ဆိုင်ရာ ဝန်ကြီးဌာန/အဖွဲ့အစည်း အသီးသီးက ဆောက်လုပ်ရေးလုပ်ငန်းစိစစ်ညှိနှိုင်းရေး အဖွဲ့ (ငွေလုံးငွေရင်း) သို့ ပေးပို့၍ ထောက်ခံချက်ရယူရန်၊
 - ဆောက်လုပ်ရေးလုပ်ငန်းစိစစ်ညှိနှိုင်းရေးအဖွဲ့ (ငွေလုံးငွေရင်း) ၏ ထောက်ခံချက်၊ စက်ပစ္စည်း တန်ဖိုး ပြောင်းလဲခြင်းဖြစ်ပါက စက်ပစ္စည်းကြီးကြပ်မှုကော်မတီ၏ သဘောထားမှတ်ချက်၊ အခြားအသုံးစရိတ်များဖြစ်ပါက စီမံကိန်းရေးဆွဲရေးဦးစီးဌာန၏ သဘောထားမှတ်ချက်များဖြင့် သက်ဆိုင်ရာ ဝန်ကြီးဌာန/အဖွဲ့အစည်းအသီးသီးမှ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာနသို့ ပေးပို့၍ ခွင့်ပြုချက်ရယူရန်၊
 - အတည်ပြုချက် ရရှိပြီးသော လုပ်ငန်းစီမံကိန်းများကို အမျိုးသားစီမံကိန်းတွင် တန်ဖိုးပြောင်းလဲ ဖော်ပြနိုင်ရန်အတွက် စီမံကိန်းရေးဆွဲရေးဦးစီးဌာနသို့ ပေးပို့ရန်၊
 - စီမံကိန်းတန်ဖိုး ပြောင်းလဲခြင်းအတွက် အတည်ပြုချက် ရရှိပြီးသော လုပ်ငန်းစီမံကိန်းဆိုင်ရာ စာရင်းများကို ရသုံးမှန်းခြေ ငွေစာရင်းဦးစီးဌာန (ရုံးချုပ်) သို့ ပေးပို့ရန်၊
 - ဆောက်လုပ်ရေးဝန်ကြီးဌာန လက်အောက်ရှိ ဦးစီးဌာနများမှ ဆောင်ရွက်သော တည်ဆောက်ရေး လုပ်ငန်းများအတွက် စီမံကိန်းတန်ဖိုး ပြောင်းလဲရသည့် အကြောင်းအရင်းများကို အသေးစိတ် တွက်ချက်မှုများဖြင့် တည်ဆောက်ရေးလုပ်ငန်း စိစစ်ရေးကော်မတီအဖွဲ့ဝင်၊ ဆောက်လုပ်ရေး လုပ်ငန်းများကို စစ်ဆေးနိုင်သည့် အခြားဝန်ကြီးဌာန (၁) ခု သို့မဟုတ် တာဝန်ပေးအပ်သော ဝန်ကြီးဌာနများ ပူးပေါင်းအဖွဲ့၏ သဘောထားမှတ်ချက်ရယူရန်နှင့် အထက်ဖော်ပြပါအစီအစဉ်များ အတိုင်းဆောင်ရွက်ရန်။

(ခ) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အဆင့်ဌာန၊ အဖွဲ့အစည်းများ၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီနှင့် စည်ပင်သာယာရေးအဖွဲ့များ

- စီမံကိန်းတန်ဖိုး ပြောင်းလဲရသည့် အကြောင်းအရင်းများကို အသေးစိတ်တွက်ချက်မှုများဖြင့် သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တည်ဆောက်ရေးကော်မတီ၏ သဘောထားမှတ်ချက် သို့မဟုတ် တတိယအဖွဲ့အစည်း၏ စိစစ်ချက် သဘောထားမှတ်ချက်တို့နှင့်တကွ သက်ဆိုင်ရာ ဝန်ကြီးဌာန/အဖွဲ့အစည်းအသီးသီးမှ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာနသို့ ပေးပို့၍ ခွင့်ပြုချက်ရယူရန်၊
- ခွင့်ပြုချက်ရယူပြီးသော လုပ်ငန်းစီမံကိန်းများကို အမျိုးသားစီမံကိန်း/ဒေသန္တရစီမံကိန်းတွင် တန်ဖိုးပြောင်းလဲ ဖော်ပြရန်အတွက် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ရှိ စီမံကိန်းရေးဆွဲရေးဦးစီးဌာနသို့ အကြောင်းကြားရန်၊
- စီမံကိန်းတန်ဖိုး ပြောင်းလဲခြင်းအတွက် အတည်ပြုချက် ရရှိပြီးသော လုပ်ငန်းစီမံကိန်းဆိုင်ရာ စာရင်းများကို သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာနသို့ ပေးပို့ရန်။

၇။ ငွေလုံးငွေရင်းစရိတ်ဖြင့် ဆောင်ရွက်မည့် လုပ်ငန်း သို့မဟုတ် လုပ်ငန်းစီမံကိန်းများ၏ စီမံကိန်းတန်ဖိုး ပြောင်းလဲခြင်းနှင့် ပတ်သက်၍ ပြောင်းလဲမည့်စီမံကိန်းတန်ဖိုးသည် မူလစီမံကိန်းတန်ဖိုး၏ ၁၀ ရာခိုင်နှုန်း (ကျပ် ၁၀၀.၀၀၀ သန်း) ထက်ကျော်လွန်ပါက အောက်ပါအတိုင်း ဆောင်ရွက်ရန် ဖြစ်ပါသည်-

(က) ပြည်ထောင်စုအဆင့်ဌာန၊ အဖွဲ့အစည်းများ၊ နေပြည်တော်ကောင်စီ၊ ဗဟိုဘဏ်၊ နေပြည်တော် စည်ပင်သာယာရေးကော်မတီ

- စီမံကိန်းတန်ဖိုး ပြောင်းလဲရသည့် အကြောင်းအရင်းနှင့် ပတ်သက်၍ Feasibility Study ပြန်လည်စိစစ်ရန်၊
- Feasibility Study ပြုလုပ်ပြီး ဖြစ်ပေါ်လာသည့် စီမံကိန်းတန်ဖိုးအရ လုပ်ငန်းဦးစီးအောင် ဆောင်ရွက်ရန်၊
- စီမံကိန်းတန်ဖိုးပြောင်းလဲရသည့် အကြောင်းအရင်းများကို Feasibility Study စိစစ်ချက်များနှင့်တကွ သက်ဆိုင်ရာ ဝန်ကြီးဌာန/အဖွဲ့အစည်းအသီးသီးအနေဖြင့် ဆောက်လုပ်ရေးလုပ်ငန်းစိစစ် ညှိနှိုင်းရေးအဖွဲ့ (ငွေလုံးငွေရင်း) သို့ ပေးပို့ရန်၊
- စီမံကိန်းတန်ဖိုးပြောင်းလဲရသည့် အကြောင်းအရင်းများကို Feasibility Study စိစစ်ချက်များနှင့် တကွ လိုအပ်ပါက သက်ဆိုင်ရာ တတိယအဖွဲ့အစည်း၏ စိစစ်ထောက်ခံချက်များနှင့်အတူ သက်ဆိုင်ရာ ဝန်ကြီးဌာန/အဖွဲ့အစည်းအသီးသီးအနေဖြင့် ဆောက်လုပ်ရေးလုပ်ငန်းစိစစ် ညှိနှိုင်းရေးအဖွဲ့ (ငွေလုံးငွေရင်း) သို့ ပေးပို့ရန်၊
- ဆောက်လုပ်ရေးလုပ်ငန်း စိစစ်ညှိနှိုင်းရေးအဖွဲ့ (ငွေလုံးငွေရင်း) ၏ ထောက်ခံချက်၊ စက်ပစ္စည်း တန်ဖိုး ပြောင်းလဲခြင်းဖြစ်ပါက စက်ပစ္စည်းကြီးကြပ်မှုကော်မတီ၏ သဘောထားမှတ်ချက်၊ အခြားအသုံးစရိတ်များဖြစ်ပါက စီမံကိန်းရေးဆွဲရေးဦးစီးဌာန၏ သဘောထားမှတ်ချက်များဖြင့် သက်ဆိုင်ရာဝန်ကြီးဌာနမှ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန၏ ထောက်ခံ အတည်ပြုချက် ရယူရန်၊
- စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန၏ အတည်ပြုချက်နှင့်အတူ ပြည်ထောင်စုအစိုးရအဖွဲ့၏ ခွင့်ပြုချက်ရရှိရေးအတွက် သက်ဆိုင်ရာဝန်ကြီးဌာနက ဆက်လက်တင်ပြရန်၊
- ပြည်ထောင်စုအစိုးရအဖွဲ့၏ ခွင့်ပြုချက်ရရှိပြီးသော လုပ်ငန်းစီမံကိန်းများကို အမျိုးသားစီမံကိန်း တွင် တန်ဖိုးပြောင်းလဲ ဖော်ပြနိုင်ရန်အတွက် စီမံကိန်းရေးဆွဲရေးဦးစီးဌာနသို့ ပေးပို့ရန်၊
- စီမံကိန်းတန်ဖိုး ပြောင်းလဲခြင်းအတွက် အတည်ပြုချက်ရရှိပြီးသော လုပ်ငန်းစီမံကိန်းဆိုင်ရာ စာရင်းများကို ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာန (ရုံးချုပ်) သို့ ပေးပို့ရန်၊

- ဆောက်လုပ်ရေးဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာနများမှဆောင်ရွက်သော တည်ဆောက်ရေးလုပ်ငန်းများအတွက် စီမံကိန်းတန်ဖိုး ပြောင်းလဲရသည့် အကြောင်းအရင်းနှင့် ပတ်သက်၍ Project Cost Evaluation Report ပြန်လည်စိစစ်ချက်နှင့်အတူ တည်ဆောက်ရေးလုပ်ငန်းစိစစ်ရေးကော်မတီအဖွဲ့ဝင်၊ ဆောက်လုပ်ရေးလုပ်ငန်းများကို စစ်ဆေးနိုင်သည့် အခြားဝန်ကြီးဌာန (၁) ခု သို့မဟုတ် တာဝန်ပေးအပ်သော ဝန်ကြီးဌာနများ ပူးပေါင်းအဖွဲ့၏ သဘောထားမှတ်ချက် ရယူ၍ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာနသို့ပေးပို့ရန်နှင့် အထက်ဖော်ပြပါအစီအစဉ်များအတိုင်း ဆောင်ရွက်ရန်။

(ခ) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အဆင့်ဌာန၊ အဖွဲ့အစည်းများ၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီနှင့် စည်ပင်သာယာရေးအဖွဲ့များ

- စီမံကိန်းတန်ဖိုး ပြောင်းလဲရသည့် အကြောင်းအရင်းနှင့် ပတ်သက်၍ Feasibility Study ပြန်လည်စိစစ်ရန်၊
- Feasibility Study ပြုလုပ်ပြီး ဖြစ်ပေါ်လာသည့် စီမံကိန်းတန်ဖိုးအရ လုပ်ငန်းပြီးစီးအောင် ဆောင်ရွက်ရန်၊
- တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အဆင့် ဌာန၊ အဖွဲ့အစည်းများအနေဖြင့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် တည်ဆောက်ရေးကော်မတီ သို့မဟုတ် တတိယအဖွဲ့အစည်း၏ သဘောထားမှတ်ချက်နှင့်တကွ သက်ဆိုင်ရာဝန်ကြီးဌာနက တင်ပြအတည်ပြုချက်ရယူပြီး စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာနသို့ ပေးပို့ရန်၊ ဆောက်လုပ်ရေးလုပ်ငန်း စိစစ်ညှိနှိုင်းရေးအဖွဲ့ (ငွေလုံးငွေရင်း) ၏ ထောက်ခံချက်၊ စက်ပစ္စည်းတန်ဖိုးပြောင်းလဲခြင်းဖြစ်ပါက စက်ပစ္စည်းကြီးကြပ်မှုကော်မတီ၏ သဘောထားမှတ်ချက်၊ အခြားအသုံးစရိတ်များဖြစ်ပါက စီမံကိန်းရေးဆွဲရေးဦးစီးဌာန၏ သဘောထားမှတ်ချက်များဖြင့် သက်ဆိုင်ရာဝန်ကြီးဌာနမှ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန၏ ထောက်ခံအတည်ပြုချက် ရယူရန်၊
- စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန၏ ထောက်ခံအတည်ပြုချက်နှင့်အတူ ပြည်ထောင်စုအစိုးရအဖွဲ့မှ ခွင့်ပြုချက်ရရှိရေးအတွက် သက်ဆိုင်ရာဝန်ကြီးဌာန/အဖွဲ့အစည်းအသီးသီးက ဆက်လက်တင်ပြရန်၊
- ပြည်ထောင်စုအစိုးရအဖွဲ့၏ ခွင့်ပြုချက်ရယူပြီးသော လုပ်ငန်းစီမံကိန်းများကို အမျိုးသားစီမံကိန်း/ဒေသန္တရစီမံကိန်းတွင် တန်ဖိုးပြောင်းလဲ ဖော်ပြနိုင်ရန်အတွက် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် စီမံကိန်းရေးဆွဲရေးဦးစီးဌာနသို့ ပေးပို့ရန်၊
- အမျိုးသားစီမံကိန်း/ဒေသန္တရစီမံကိန်းတွင် တန်ဖိုးပြောင်းလဲ ဖော်ပြပြီးသော လုပ်ငန်းစီမံကိန်းဆိုင်ရာစာရင်းများကို သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာနသို့ ပေးပို့ရန်၊
- တိုင်းဒေသကြီး/ပြည်နယ်များရှိ ဆောက်လုပ်ရေးဝန်ကြီးဌာနလက်အောက်ခံ ဌာနများမှ ပြောင်းလဲခြင်းဖြစ်ပါက တတိယအဖွဲ့အစည်းများ၏ သဘောထားမှတ်ချက်ရယူပြီး အထက်ဖော်ပြပါနည်းလမ်းများဖြင့် ဆောင်ရွက်ရန်။

စီမံကိန်းတန်ဖိုးပြောင်းလဲခြင်းအတွက် တင်ပြရမည့် အချိန်ကာလ

၈။ စီမံကိန်းတန်ဖိုးပြောင်းလဲမည့် အချိန်ကာလမှာ အောက်ပါအတိုင်းဖြစ်ပါသည်-

- စီမံကိန်းတန်ဖိုးပြောင်းလဲခြင်းရှိပါက နှစ်စဉ်ဧပြီလ ၃၀ ရက်နေ့ နောက်ဆုံးထား တင်ပြရန် ဖြစ်ပါသည်။
- ယင်းနောက်ပိုင်းမှ တင်ပြလာသည့် အဆိုပြုချက်များကို အမျိုးသားစီမံကိန်းဥပဒေ တွင် ထည့်သွင်း အတည်ပြုနိုင်မည်မဟုတ်ပါ။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ

ပြန်ကြားရေးဝန်ကြီးဌာန

(ဝန်ကြီးရုံး)

၁၃၈၂ ခုနှစ်၊ ပထမဝါဆိုလဆန်း ၁၂ ရက်
(၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်လ ၁ ရက်)

အမှတ် ၄၈။ ၂၀၂၀ ပြည့်နှစ်၊ ဇွန်လ ၂၉ ရက်နေ့တွင် ကျင်းပပြုလုပ်သည့် ပြန်ကြားရေးဝန်ကြီးဌာန၊ စီမံခန့်ခွဲရေးကော်မတီ အစည်းအဝေးအမှတ်စဉ် (၁၄/၂၀၂၀) ၏ သဘောတူညီချက်အရ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မူပိုင်ခွင့်နှင့် မှတ်ပုံတင်ဌာနခွဲမှ ညွှန်ကြားရေးမှူး၊ လစာနှုန်း (၃၇၄,၀၀၀-၄,၀၀၀-၃၉၄,၀၀၀) ဒေါ်ယုယုဝင်း အား ၂၀၂၀ ပြည့်နှစ်၊ ဩဂုတ်လ ၃၀ ရက်နေ့မှ ၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလ ၂၉ ရက်နေ့အထိ ခံစားမည့် အငြိမ်းစားမယူမီကြိုတင်ပြင်ဆင်ခွင့် (၄) လကို နိုင်ငံ့ဝန်ထမ်း ဥပဒေပုဒ်မ ၂၂ နှင့် နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ၊ နည်းဥပဒေ ၈၁ တို့အရ အများပြည်သူအကျိုးငှာ ငြင်းပယ်လိုက်သည်။

အမှတ် ၄၉။ အဆိုပါ ငြင်းပယ်ခဲ့သည့် သက်ပြည့်အငြိမ်းစားမယူမီ ကြိုတင်ပြင်ဆင်ခွင့် (၄) လကို ၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလ ၃၀ ရက်နေ့မှ ၂၀၂၁ ခုနှစ်၊ ဧပြီလ ၂၉ ရက်နေ့အထိ ခံစားခွင့်ပြုပြီး နိုင်ငံ့ဝန်ထမ်း ဥပဒေပုဒ်မ (၅၆)၊ ပုဒ်မခွဲ (က)၊ ပုဒ်မ (၅၇) နှင့် နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ၊ နည်းဥပဒေ ၂၃၃၊ နည်းဥပဒေခွဲ (က) တို့အရ ၂၀၂၁ ခုနှစ်၊ ဧပြီလ ၃၀ ရက်နေ့ နံနက်ပိုင်းမှစ၍ သက်ပြည့်ပင်စင် ခံစားခွင့်ပြုလိုက်သည်။

(ဝန်ကြီးရုံး)

၁၃၈၂ ခုနှစ်၊ ပထမဝါဆိုလဆန်း ၁၄ ရက်
(၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်လ ၃ ရက်)

အမှတ် ၅၀။ ၂၀၂၀ ပြည့်နှစ်၊ ဇွန်လ ၂၉ ရက်နေ့တွင် ကျင်းပပြုလုပ်သည့် ပြန်ကြားရေးဝန်ကြီးဌာန၊ စီမံခန့်ခွဲရေးကော်မတီ အစည်းအဝေးအမှတ်စဉ် (၁၄/၂၀၂၀) ၏သဘောတူညီချက်အရ ပြန်ကြားရေး ဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ နေပြည်တော် (ရုံးချုပ်) မှ ညွှန်ကြားရေးမှူး (စီမံ) ဦးမောင်ဝင်း (ကပ-၄၀၇၄) အား နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ၊ နည်းဥပဒေ ၂၄၄၊ နည်းဥပဒေခွဲ (ခ) နှင့်အညီ အမှုထမ်းသက် (၂၈) နှစ်တိတိပြည့်ရန်လိုအပ်သော ကာလ (၇) လနှင့် (၂၀) ရက်ကို ဖြည့်စွက်ခံစားခွင့်ပြုလိုက်သည်။

ဒေါက်တာဖေမြင့်

ပြည်ထောင်စုဝန်ကြီး

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ

ပြန်ကြားရေးဝန်ကြီးဌာန

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန

(ဝန်ကြီးရုံး)

အမိန့်ကြော်ငြာစာအမှတ် (၂၂၃/၂၀၂၀)

နေပြည်တော်၊ ၁၃၈၂ ခုနှစ်၊ ပထမဝါဆိုလဆန်း ၃ ရက်
(၂၀၂၀ ပြည့်နှစ်၊ ဇွန်လ ၂၂ ရက်)

သက်ပြည့်အငြိမ်းစားယူခွင့်ပြုခြင်း

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေးသုတေသနဦးစီးဌာနမှ လစာနှုန်း (၃၇၄,၀၀၀-၄,၀၀၀-၃၉၄,၀၀၀) အဆင့်ရှိ ညွှန်ကြားရေးမှူး ဒေါက်တာမောင်မောင်တာ အား ၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်လ ၁၆ ရက်နေ့မှ ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၁၅ ရက်နေ့အထိ အငြိမ်းစားမယူမီ ကြိုတင်ပြင်ဆင်ခွင့် (၄) လကို ခံစားခွင့်ပြုပြီး အသက် (၆၀) ပြည့်သည့် ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၁၆ ရက်နေ့မှစ၍ နိုင်ငံ့ ဝန်ထမ်းနည်းဥပဒေများ ၂၃၃ (က) အရ သက်ပြည့်အငြိမ်းစားယူခွင့်ပြုလိုက်သည်။

ဒေါက်တာအောင်သူ

ပြည်ထောင်စုဝန်ကြီး

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန
(ဝန်ကြီးရုံး)

အမိန့်ကြော်ငြာစာအမှတ် (၇၀/၂၀၂၀)

၁၃၈၂ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁၂ ရက်
(၂၀၂၀ ပြည့်နှစ်၊ မေလ ၁၈ ရက်)

၂၀၂၀ ပြည့်နှစ်၊ မေလ ၁၃ ရက်နေ့တွင် ကျင်းပပြုလုပ်သည့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ စီမံခန့်ခွဲရေးကော်မတီ အစည်းအဝေးအမှတ်စဉ် (၅/၂၀၂၀) ဆုံးဖြတ်ချက်အရ သံဃာတော်များ၏ သာသနာရေးကိစ္စရပ်များဆောင်ရွက်ရန် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနမှတစ်ဆင့် လှူဒါန်းရရှိသည့် အောက်ဖော်ပြပါ မော်တော်ယာဉ် (၂၃) စီးအတွက် ပြည်ပတင်သွင်းယာဉ် မှတ်ပုံတင်ခ ကင်းလွတ်ခွင့်ပြုပါရန် တင်ပြလာခြင်းနှင့်စပ်လျဉ်း၍ ၎င်းယာဉ်များသည် လှူဒါန်းယာဉ်များဖြစ်ခြင်း၊ သာသနာရေးဆိုင်ရာ RLG မူသေအမှတ်ရယူထားသောယာဉ်များဖြစ်ခြင်း၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာနက ကုန်သွယ် လုပ်ငန်းခွန်၊ အကောက်ခွန် ကင်းလွတ်ခွင့်ပြုထားသော ယာဉ်များဖြစ်ခြင်းတို့ကြောင့် ၂၀၁၅ ခုနှစ်၊ မော်တော်ယာဉ်ဥပဒေပုဒ်မ-၄၃ အရ ပြည်ပတင်သွင်းယာဉ် မှတ်ပုံတင်ခ ကင်းလွတ်ခွင့်ပြုလိုက်သည်-

- (က) ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ်၊ အမှတ် (၁၃) ရပ်ကွက်၊ ဗိုလ်မင်းခေါင်လမ်း၊ ရတနာမြိုင်ကျောင်းတိုက်၊ ဆရာတော်ဘဒ္ဒန္တဝိသိဋ္ဌသို့ လှူဒါန်းသည့် RLG-6489, Toyota Fortuner, 2015 Model မော်တော်ယာဉ် (၁) စီး၊
- (ခ) ဧရာဝတီတိုင်းဒေသကြီး၊ ကန်ကြီးထောင့်မြို့၊ မဟာသီရိမင်္ဂလာရာမ ပရိယတ္တိစာသင်တိုက် ဆရာတော်ဒေါက်တာဘဒ္ဒန္တကဝိနန္ဒသို့ လှူဒါန်းသည့် RLG-2400, Renault Duster, 2015 Model မော်တော်ယာဉ် (၁) စီး၊
- (ဂ) ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်၊ ကံ့ကော်တစ်ထောင်ရိပ်သာကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တကုဝေရသို့ လှူဒါန်းသည့် RLG-2656, Toyota Fortuner, 2019 Model မော်တော်ယာဉ် (၁) စီး၊
- (ဃ) စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့၊ မိုးမိတ်ကုန်းမြေ၊ မင်းကွန်းတိပိဋက နိကာယကျောင်းတိုက် ဆရာတော်ဘဒ္ဒန္တကုန္တကာလင်္ကာရသို့ လှူဒါန်းသည့် RLG-2728, Lexus NX 200 T, 2016 Model မော်တော်ယာဉ် (၁) စီး၊
- (င) မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၊ အမှတ် (၃) ရပ်ကွက်၊ တိလောကာရာမကျောင်းတိုက်၊ ဆရာတော်ဘဒ္ဒန္တပညာဝံသသို့ လှူဒါန်းသည့် RLG-9617, Toyota Fortuner, 2016 Model မော်တော်ယာဉ် (၁) စီး၊
- (စ) ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ ကုန်းတလပေါင်ကျေးရွာ၊ အောင်မြေသာယာလမ်း၊ ရွှေဥမင်ဓမ္မသုခတောရရိပ်သာကျောင်းတိုက် ဆရာတော်ဘဒ္ဒန္တတေဇနိယသို့ လှူဒါန်းသည့် RLG-3313, Lexus RX 350, 2016 Model မော်တော်ယာဉ် (၁) စီး၊
- (ဆ) ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့၊ မင်းရပ်ကွက်၊ မဟာစေတီဘုရားလမ်း၊ မဟာစေတီကန်ကျောင်း ပရိယတ္တိစာသင်တိုက် ဆရာတော်ဘဒ္ဒန္တဥက္ကံသသို့ လှူဒါန်းသည့် RLG-5262, Toyota Fortuner, 2016 Model မော်တော်ယာဉ် (၁) စီး၊
- (ဇ) ရန်ကုန်တိုင်းဒေသကြီး၊ စမ်းချောင်းမြို့နယ်၊ မြေနီကုန်း (တောင်)၊ ဦးဝိစာရလမ်း၊ အမှတ် (၂၄၁)၊ ဗားဂရာတောရကျောင်းတိုက် ဆရာတော်ဘဒ္ဒန္တပညာဝံသသို့ လှူဒါန်းသည့် RLG-8711, Mitsubishi Outlander, 2016 Model မော်တော်ယာဉ် (၁) စီး၊
- (ဈ) ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ ရေသီတာကျောင်းတိုက် ဆရာတော်ဘဒ္ဒန္တနန္ဒိယသို့ လှူဒါန်းသည့် RLG-8235, Lexus NX 200 T, 2016 Model မော်တော်ယာဉ် (၁) စီး၊

- (ည) ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ အမှတ် (၉) ရပ်ကွက်၊ မြစပယ်လမ်း၊ ပါရမီ၊ ဝိဇ္ဇာတာရုံ စာသင်တိုက် ဆရာတော်ဘဒ္ဒန္တဝိဇ္ဇာတသို့ လှူဒါန်းသည့် RLG-8835, Toyota Alphard, 2019 Model မော်တော်ယာဉ် (၁) စီး၊
- (ဋ) ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်၊ ထေရဝါဒဗုဒ္ဓသာသနာပြုဗဟိုကျောင်း ပရဟိတဂေဟာနှင့် ဘုန်းတော်ကြီးသင်ပညာရေး မူလွန်ကျောင်း ဆရာတော်ဘဒ္ဒန္တကုဏ္ဍာဝုဓသို့ လှူဒါန်းသည့် RLG-5996, Toyota Landcruiser Prado, 2015 Model မော်တော်ယာဉ် (၁) စီး၊
- (ဌ) စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့၊ သောတာပန်ရပ်ကွက်၊ မိုးကုတ်ရိပ်သာကျောင်းတိုက် ဆရာတော်ဘဒ္ဒန္တသုမနသို့ လှူဒါန်းသည့် RLG-6001, Lexus LX 570, 2017 Model မော်တော်ယာဉ် (၁) စီး၊
- (ဍ) ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်၊ ဘန်ဘွေးကုန်းကျေးရွာ၊ မဟာပညာဒီပဓိမာန်ဓမ္မရိပ်သာ ဆရာတော်ဘဒ္ဒန္တဉာဏောဘာသသို့ လှူဒါန်းသည့် RLG-6012, Mitsubishi Outlander, 2018 Model မော်တော်ယာဉ် (၁) စီး၊
- (ဎ) ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်၊ မြို့သစ် (က+ခ) ရပ်ကွက်၊ (က/၃) လမ်း၊ ဖောင်တော်ဦးကျောင်းပရိယတ္တိစာသင်တိုက် ဆရာတော်ဘဒ္ဒန္တသူရိယသို့ လှူဒါန်းသည့် RLG-6654, Ford Explorer, 2015 Model မော်တော်ယာဉ် (၁) စီး၊
- (ဏ) ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ်၊ သာသနာပြုယောဂီကျောင်းတိုက် ဆရာတော်ဘဒ္ဒန္တ မေဓာသာရ၏ သာသနာရေးဆိုင်ရာကိစ္စများ ဆောင်ရွက်ရန်အတွက် တင်သွင်းလာသော RLG-6009, Lexus LX 570, 2017 Model မော်တော်ယာဉ် (၁) စီး၊
- (တ) တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ ပိန္နဲတောရပ်ကွက်၊ ရွှေတောင်စားလမ်း၊ ဇေယျဝတီ ကျောင်းတိုက် ဆရာတော်ဘဒ္ဒန္တနန္ဒဝံသ၏ သာသနာရေးဆိုင်ရာကိစ္စများ ဆောင်ရွက်ရန်အတွက် တင်သွင်းလှူဒါန်းသော RLG-4723, Toyota Landcruiser Prado, 2017 Model မော်တော်ယာဉ် (၁) စီး၊
- (ထ) ရန်ကုန်တိုင်းဒေသကြီး၊ တာမွေမြို့နယ်၊ နတ်ချောင်းရပ်ကွက်၊ ကြိရတနာကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တပညိန္ဒ၏ သာသနာရေးဆိုင်ရာကိစ္စများ ဆောင်ရွက်နိုင်ရန်အတွက် တင်သွင်းလှူဒါန်းသော RLG-9606, Mitsubishi Outlander, 2018 Model မော်တော်ယာဉ် (၁) စီး၊
- (ဒ) ရန်ကုန်တိုင်းဒေသကြီး၊ ဆိပ်ကမ်းမြို့နယ်၊ ဗိုလ်တထောင်ဘုရားကြီးကျောင်းတိုက်၊ ဓမ္မဝါစက ဓာတ်မီးကျောင်းတိုက် ဆရာတော်ဘဒ္ဒန္တဉာဏဝရာဘိဝံသ၏ သာသနာရေးဆိုင်ရာကိစ္စများ ဆောင်ရွက်နိုင်ရန်အတွက် တင်သွင်းလှူဒါန်းသော RLG-9802, Toyota RAV-4, 2016 Model မော်တော်ယာဉ် (၁) စီး၊
- (ဓ) ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့၊ ရွာဘဲနယ်မြေ၊ ရတနာမာန်အောင်ကွက်သစ်၊ သုခါရာမတောရ ကျောင်းတိုက် ဆရာတော်ဘဒ္ဒန္တကုဏ္ဍလ၏ သာသနာရေးကိစ္စရပ်များ ဆောင်ရွက်ရန်အတွက် တင်သွင်းလှူဒါန်းသော RLG-2267, Toyota HighLander, 2015 Model မော်တော်ယာဉ် (၁) စီး၊
- (န) ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ်၊ ကြည်ဆိပ်ကျေးရွာ၊ အောင်ဗောဓိကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တနန္ဒက၏ သာသနာရေးကိစ္စရပ်များ ဆောင်ရွက်ရန်အတွက် တင်သွင်းလှူဒါန်းသော RLG-6522, Toyota RAV 4, 2016 Model မော်တော်ယာဉ် (၁) စီး၊
- (ပ) ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဥက္ကလာပမြို့နယ်၊ (ဈ) ရပ်ကွက်၊ ဇေယျအေးကျောင်းတိုက်၊ ပညာပါရမီဂုဏ်တော်ပဋ္ဌာန်းကျောင်း ဆရာတော်ဘဒ္ဒန္တသုမင်္ဂလ၏ သာသနာရေးကိစ္စရပ်များ ဆောင်ရွက်ရန်အတွက် တင်သွင်းလှူဒါန်းသော RLG-3669, Toyota High Lander, 2017 Model မော်တော်ယာဉ် (၁) စီး၊

- (ဖ) ချင်းပြည်နယ်၊ ဟားခါးမြို့၊ ဈေးသစ်ရပ်ရှိ ကတ်သလစ်ဆရာတော်ကြီးကျောင်းတိုက်၊ ဆရာကြီး လူစီးယပ်ဟရယ်ကုန်း၏ သာသနာရေးကိစ္စရပ်များ ဆောင်ရွက်ရန်အတွက် တင်သွင်းလှူဒါန်းသော RLG-9454, Toyota Landcruiser, 2019 Model မော်တော်ယာဉ် (၁) စီး၊
- (ဗ) တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့၊ ချောင်းကူးငယ်ရပ်ကွက်၊ မေတ္တာဝါဒီကျောင်းတိုက်၊ ဆရာတော် ဘဒ္ဒန္တဝါသဝ၏ သာသနာရေးကိစ္စရပ်များ ဆောင်ရွက်ရန်အတွက် တင်သွင်းလှူဒါန်းသော RLG-6800, Toyota Fortuner, 2019 Model မော်တော်ယာဉ် (၁) စီး။

(ဝန်ကြီးရုံး)

အမိန့်ကြော်ငြာစာအမှတ် (၇၁/၂၀၂၀)

၂၀၂၀ ပြည့်နှစ်၊ မေလ ၁၃ ရက်နေ့တွင် ကျင်းပပြုလုပ်သည့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ စီမံခန့်ခွဲရေးကော်မတီ အစည်းအဝေးအမှတ်စဉ် (၅/၂၀၂၀) ဆုံးဖြတ်ချက်အရ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက သဘာဝဘေးအန္တရာယ်ကျရောက်ခဲ့သည့်ဒေသများတွင် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ (Flooding and Landslide Emergency Recovery Credit Project-FLERC) ဆောင်ရွက်ရန်အတွက် ကမ္ဘာ့ဘဏ်ချေးငွေဖြင့် ၂၀၁၈-၂၀၁၉ ခု ဘဏ္ဍာရေးနှစ်အတွင်း ဝယ်ယူခဲ့သည့် စက်ယန္တရား (၃၆) စီးအနက် စက်ယန္တရား (၁၉) စီးနှင့် ၂၀၁၉-၂၀၂၀ ခု ဘဏ္ဍာရေးနှစ်အတွင်း ဝယ်ယူခဲ့သည့် စက်ယန္တရား (၂၄) စီး စုစုပေါင်း (၄၃) စီးကို ပြည်ပတင်သွင်းယာဉ်မှတ်ပုံတင်ခံ ကင်းလွတ်ခွင့်ပြုပါရန် တင်ပြလာခြင်းနှင့် စပ်လျဉ်း၍ ၎င်းစက်ယန္တရားများကို သဘာဝဘေးအန္တရာယ်ကျရောက်ခဲ့သည့်ဒေသများရှိ ပြန်လည်ထူထောင်ရေးလုပ်ငန်းများတွင် အသုံးပြုမည့်ယန္တရားများဖြစ်ခြင်း၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာနက အကောက်ခွန်နှင့်ကုန်သွယ်လုပ်ငန်းခွန်ကင်းလွတ်ခွင့်မပြုထားသော်လည်း ယခင်က ပြည်ထောင်စုဝန်ကြီးဌာနများ၊ တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့များနှင့် ဦးစီးဌာနများပိုင်ယာဉ်များကို ပြည်ပတင်သွင်းယာဉ်မှတ်ပုံတင်ခံကိုသာ တစ်ပြေးညီကင်းလွတ်ခွင့်ပြုခဲ့ခြင်းတို့ကြောင့် ၂၀၁၅ ခုနှစ်၊ မော်တော်ယာဉ်ဥပဒေပုဒ်မ-၄၃ အရ ပြည်ပတင်သွင်းယာဉ်မှတ်ပုံတင်ခံ ကင်းလွတ်ခွင့်ပြုလိုက်သည်။

(ဝန်ကြီးရုံး)

အမိန့်ကြော်ငြာစာအမှတ် (၈၃/၂၀၂၀)

၁၃၈၂ ခုနှစ်၊ နယုန်လပြည့်ကျော် ၇ ရက်
 (၂၀၂၀ ပြည့်နှစ်၊ ဇွန်လ ၁၂ ရက်)

၂၀၂၀ ပြည့်နှစ်၊ ဇွန်လ ၉ ရက်နေ့တွင် ကျင်းပပြုလုပ်သည့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ စီမံခန့်ခွဲရေးကော်မတီ အစည်းအဝေးအမှတ်စဉ် (၆/၂၀၂၀) ဆုံးဖြတ်ချက်အရ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက ဂျာမနီနိုင်ငံ၊ ဂျာမနီဖွံ့ဖြိုးရေးဘဏ် (kfw) ၏ ထောက်ပံ့ငွေယူရုံ (၁၀. ၉) သန်းဖြင့် ဆောင်ရွက်သည့် ကျေးလက်လမ်းဖွံ့ဖြိုးရေးစီမံကိန်းတွင် အသုံးပြုရန်အတွက် တင်သွင်းခဲ့သည့် Nissan Navara Double Cab (Pick Up) 4x4 မော်တော်ယာဉ် (၁) စီးကို ပြည်ပတင်သွင်းယာဉ်မှတ်ပုံတင်ခံ ကင်းလွတ်ခွင့်ပြုပါရန် လျှောက်ထားလာခြင်းနှင့်စပ်လျဉ်း၍ ဂျာမနီထောက်ပံ့ငွေဖြင့် ဝယ်ယူထားသည့် ယာဉ်ဖြစ်ခြင်း၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးလုပ်ငန်းကိစ္စရပ်များတွင် အသုံးပြုမည့်ယာဉ်ဖြစ်ခြင်း၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနအနေဖြင့် နိုင်ငံတော်ဘဏ္ဍာငွေမှ အခွန်ပေးဆောင်ရပါက လမ်း၊ တံတားတည်ဆောက်ရေး လုပ်ငန်းများအတွက် အခက်အခဲဖြစ်ပေါ်စေနိုင်ခြင်း၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာနက အကောက်ခွန်နှင့် ကုန်သွယ်လုပ်ငန်းခွန်ကင်းလွတ်ခွင့်ပြုထားသော ယာဉ်ဖြစ်ခြင်းတို့ကြောင့် ၂၀၂၀ ပြည့်နှစ်၊ ယာဉ်အန္တရာယ်ကင်းရှင်းရေးနှင့် မော်တော်ယာဉ်စီမံခန့်ခွဲမှုဥပဒေပုဒ်မ ၁၂ အရ ပြည်ပတင်သွင်းယာဉ် မှတ်ပုံတင်ခံ ကင်းလွတ်ခွင့်ပြုလိုက်သည်။

(ဝန်ကြီးရုံး)
 အမိန့်ကြော်ငြာစာအမှတ် (၈၇/၂၀၂၀)

၂၀၂၀ ပြည့်နှစ်၊ ဇွန်လ ၉ ရက်နေ့တွင် ကျင်းပပြုလုပ်သည့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ စီမံခန့်ခွဲရေးကော်မတီ အစည်းအဝေးအမှတ်စဉ် (၆/၂၀၂၀) ဆုံးဖြတ်ချက်အရ သံဃာတော်များ၏ သာသနာရေးကိစ္စရပ်များဆောင်ရွက်ရန် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနမှတစ်ဆင့် လျှို့ဝှက်ချက်ဖြင့် အောက်ဖော်ပြပါ မော်တော်ယာဉ် (၂၅) စီးအတွက် ပြည်ပတင်သွင်းယာဉ်မှတ်ပုံတင်ခ ကင်းလွတ်ခွင့်ပြုပါရန် တင်ပြလာခြင်းနှင့်စပ်လျဉ်း၍ ၎င်းယာဉ်များသည် လျှို့ဝှက်ချက်ဖြင့် ယာဉ်များဖြစ်ခြင်း၊ သာသနာရေးဆိုင်ရာ RLG မူသေအမှတ် ရယူထားသောယာဉ်များဖြစ်ခြင်း၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာနက ကုန်သွယ် လုပ်ငန်းခွင်နှင့် အကောက်ခွန်ကင်းလွတ်ခွင့်ပြုထားသော ယာဉ်များဖြစ်ခြင်းတို့ကြောင့် ၂၀၂၀ ပြည့်နှစ်၊ ယာဉ်အန္တရာယ်ကင်းရှင်းရေးနှင့် မော်တော်ယာဉ် စီမံခန့်ခွဲမှုဥပဒေပုဒ်မ ၁၂ အရ ပြည်ပတင်သွင်းယာဉ် မှတ်ပုံတင်ခ ကင်းလွတ်ခွင့်ပြုလိုက်သည်-

- (က) မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ်၊ ရန်ကင်းတောင်ခြေ၊ ဝါးခယ်မစာသင်တိုက် ဆရာတော် ဘဒ္ဒန္တပည့်ဿရာလင်္ကာရသို့ လျှို့ဝှက်ချက်ဖြင့် RLG-5568, Toyota Fortuner, 2016 Model မော်တော်ယာဉ် (၁) စီး၊
- (ခ) ကရင်ပြည်နယ်၊ မြဝတီမြို့၊ အမှတ် (၅) ရပ်ကွက်၊ ဗုဒ္ဓကျေးဇူးကျောင်း ဓမ္မရိပ်သာဆရာတော် ဘဒ္ဒန္တကဝိဇယသို့ လျှို့ဝှက်ချက်ဖြင့် RLG-3474, Toyota Fortuner, 2016 Model မော်တော်ယာဉ် (၁) စီး၊
- (ဂ) ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်၊ ဆပ်သွားတောကျေးရွာအုပ်စု၊ ရှမ်းကုန်းပရိယတ္တိ စာသင်တိုက် ဆရာတော်ဘဒ္ဒန္တမဟိန္ဒသို့ လျှို့ဝှက်ချက်ဖြင့် RLG-5592, Toyota Landcruiser Prado, 2015 Model မော်တော်ယာဉ် (၁) စီး၊
- (ဃ) ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ဟဲဟိုးမြို့၊ အလယ်ပိုင်းရပ်ကွက်၊ သာသနာပိပုလ မြို့လယ် စာသင်တိုက် ဆရာတော် ဘဒ္ဒန္တမေဓာဝီတိဝံသသို့ လျှို့ဝှက်ချက်ဖြင့် RLG-3618, Lexus NX200T, 2016 Model မော်တော်ယာဉ် (၁) စီး၊
- (င) ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်၊ ဆရာစံရပ်ကွက်၊ တက္ကသိုလ်ရိပ်သာလမ်းသစ်၊ အမှတ် (၇၃)၊ မိုးကုတ်ဝိပဿနာဇနိတာရာမကျောင်းတိုက် ဆရာတော်ဘဒ္ဒန္တဇနိတာလင်္ကာရသို့ လျှို့ဝှက်ချက်ဖြင့် RLG-1788, BMW 730 LI, 2020 Model မော်တော်ယာဉ် (၁) စီး၊
- (စ) ရန်ကုန်တိုင်းဒေသကြီး၊ တောင်ဥက္ကလာပမြို့နယ်၊ (၃) ရပ်ကွက်၊ (၁၃) လမ်း၊ ငွေကြာရံပရိယတ္တိ စာသင်တိုက် ဆရာတော်ဘဒ္ဒန္တတိက္ခဏသို့ လျှို့ဝှက်ချက်ဖြင့် RLG-8228, Lexus LX570, 2017 Model မော်တော်ယာဉ် (၁) စီး၊
- (ဆ) ရန်ကုန်တိုင်းဒေသကြီး၊ တာမွေမြို့နယ်၊ မေတ္တာညွန့်ရပ်ကွက်၊ ဘုံဘေကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တသုရိယသို့ လျှို့ဝှက်ချက်ဖြင့် RLG-8316, Ford Explorer, 2016 Model မော်တော်ယာဉ် (၁) စီး၊
- (ဇ) ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့၊ မင်းရပ်ကွက်၊ ရွှေသာလျောင်းဘုရားရှေ့၊ မျက်နှာတော်ကျောင်းတိုက် ဆရာတော်ဘဒ္ဒန္တနန္ဒသာရာလင်္ကာရသို့ လျှို့ဝှက်ချက်ဖြင့် RLG-7821, Toyota Fortuner, 2016 Model မော်တော်ယာဉ် (၁) စီး၊
- (ဈ) မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်၊ ဂန့်ဂေါမြို့နယ်၊ ကန်ရွာ၊ ကန်တောရ ပရိယတ္တိစာသင်တိုက် ဆရာတော်ဘဒ္ဒန္တတိက္ခာနန္ဒသို့ လျှို့ဝှက်ချက်ဖြင့် RLG-9114, Toyota Hilux, 2020 Model မော်တော်ယာဉ် (၁) စီး၊
- (ည) ကရင်ပြည်နယ်၊ ဘားအံမြို့၊ အမှတ် (၂) ရပ်ကွက်၊ လေသာကျောင်းတိုက် ဆရာတော်ဘဒ္ဒန္တ ဉာဏိဿရသို့ လျှို့ဝှက်ချက်ဖြင့် RLG-2828, Toyota RAV 4, 2017 Model မော်တော်ယာဉ် (၁) စီး၊
- (ဋ) စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ ကလေးမြို့၊ အောင်မြေမာန်ရပ်ကွက်၊ မဟာဝိသုဒ္ဓါရုံကျောင်း ဆရာတော်ဘဒ္ဒန္တဇဋီလသို့ လျှို့ဝှက်ချက်ဖြင့် RLG-9469, Toyota Hilux, 2020 Model မော်တော်ယာဉ် (၁) စီး၊

- (၄) ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်၊ ရွှေတောင်ကြား (၁) ရပ်ကွက်၊ တက္ကသိုလ်ရိပ်သာလမ်း၊ အမှတ် (၇၀)၊ တောင်ပုလူကျောင်းတိုက် ဆရာတော်ဘဒ္ဒန္တသောဘနသို့ လှူဒါန်းသည့် RLG-3378, Toyota Fortuner, 2017 Model မော်တော်ယာဉ် (၁) စီး၊
- (၅) မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၊ နတ်ရေကန်ကျေးရွာ၊ ကမ္ဘောဇဇုန်းစုမ်ကျောင်းတိုက် ဆရာတော်ဒေါက်တာဘဒ္ဒန္တဒေဝိန္ဒသို့ လှူဒါန်းသည့် RLG-5354, Toyota Landcruiser, 2019 Model မော်တော်ယာဉ် (၁) စီး၊
- (၆) ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်၊ မိုးကုတ်ဝိပဿနာစန္ဒာရာမကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တစန္ဒသာရသိလှူဒါန်းသည့် RLG-1710, Toyota Lexus GX 460, 2017 Model မော်တော်ယာဉ် (၁) စီး၊
- (၇) ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်၊ ပုလဲမြို့သစ်၊ ဝါးနက်ချောင်းကြီးစံပြကျေးရွာ၊ ဗောဓိရိပ်ငြိမ်တောရိပ်သာကျောင်း ဆရာတော်ဘဒ္ဒန္တကုန္ဒာစရိယသို့ လှူဒါန်းသည့် RLG-5652, Toyota Lexus LX 570, 2020 Model မော်တော်ယာဉ် (၁) စီး၊
- (၈) ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ်၊ ရှုခင်းသာကျောင်းတိုက်၊ သဒ္ဓမ္မဂုဏ်ရည်မဟာစည်သာသနာ့ရိပ်သာ ဆရာတော်ဘဒ္ဒန္တကုသလသို့ လှူဒါန်းသည့် RLG-5449, Mitsubishi Outlander, 2019 Model မော်တော်ယာဉ် (၁) စီး၊
- (၉) မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ ရွှေတောင်ရပ်၊ ဓမ္မာစရိယပညာရေးဗဟိုအဖွဲ့၊ အောင်ဆုပန်ကျောင်းစာသင်တိုက် ဆရာတော်ဘဒ္ဒန္တဥတ္တမသို့ လှူဒါန်းသည့် RLG-8532, Toyota Fortuner, 2020 Model မော်တော်ယာဉ် (၁) စီး၊
- (၁၀) ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့၊ ဘုရားငုတ်တိုက်အုပ်စု၊ ရှမ်းကုန်းရွာ၊ အရှေ့ကုန်းရွာ၊ မဇ္ဈိမ မဟိန္ဒာရာမကျောင်းဆရာတော်ဘဒ္ဒန္တပညာဝန္တသို့ လှူဒါန်းသည့် RLG-6273, Mitsubishi Outlander, 2016 Model မော်တော်ယာဉ် (၁) စီး၊
- (၁၁) ရန်ကုန်တိုင်းဒေသကြီး၊ ခရမ်းမြို့နယ်၊ အမှတ် (၁) ရပ်ကွက်၊ မင်းလမ်း၊ ကံသာကျောင်းတိုက်ဆရာတော်ဘဒ္ဒန္တပညာဝံသသို့ လှူဒါန်းသည့် RLG-7614, Hyundai Santafe, 2016 Model မော်တော်ယာဉ် (၁) စီး၊
- (၁၂) ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ်၊ ၁၀/တောင် ရပ်ကွက်၊ ရှုခင်းသာလမ်း၊ သိဒ္ဓိဇေယျာကျောင်းတိုက် ဆရာတော်ဘဒ္ဒန္တဝိစက္ခဏသို့ လှူဒါန်းသည့် RLG-1791, Lexus LX 570, 2015 Model မော်တော်ယာဉ် (၁) စီး၊
- (၁၃) ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ ကမ္ဘာအေးကုန်းမြေ၊ နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်၊ အဘိဓမ္မပိဋကမဟာဌာန၊ ဌာနမှူးဆရာတော် ဒေါက်တာဘဒ္ဒန္တထေရ်ရိန္ဒသို့ လှူဒါန်းသည့် RLG-7461, Lexus NX 200T, 2016 Model မော်တော်ယာဉ် (၁) စီး၊
- (၁၄) ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ ရဲစုတောင်ပိုင်းရပ်ကွက်၊ ရဲစုကျေးရွာ၊ ရဲစုဓမ္မာရုံကျောင်းတိုက် ဆရာတော်ဘဒ္ဒန္တတေဇာသို့ လှူဒါန်းသည့် RLG-2421, Toyota Highlander, 2016 Model မော်တော်ယာဉ် (၁) စီး၊
- (၁၅) ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်၊ ဗိုလ်ချို (၂) ရပ်ကွက်၊ လင်းလွန်းပင်ကျောင်းတိုက် ဆရာတော်ဘဒ္ဒန္တစန္ဒောဘာသသို့ လှူဒါန်းသည့် RLG-3627, Toyota RAV 4, 2016 Model မော်တော်ယာဉ် (၁) စီး၊
- (၁၆) ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်၊ ရွှေတောင်ကြား (၂) ရပ်ကွက်၊ သံလွင်လမ်း၊ အမှတ် (၂၂) ရှိ ဗြဟ္မနိဗ္ဗိတာရုံကျောင်းတိုက် ဆရာတော်ဘဒ္ဒန္တသီရိန္ဒသို့ လှူဒါန်းသည့် RLG-5175, DODGE (JOURNEY), 2018 Model မော်တော်ယာဉ် (၁) စီး၊
- (၁၇) ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့၊ နဝဒေးရပ်ကွက်၊ ရွှေပေါက်ပင်တောရ ကျောင်းတိုက် ဆရာတော်ဘဒ္ဒန္တသောမာစာရသို့ လှူဒါန်းသည့် RLG-4553, Toyota Highlander, 2015 Model မော်တော်ယာဉ် (၁) စီး။

သန့်စင်မောင်

ပြည်ထောင်စုဝန်ကြီး

 ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
 ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန

(ပြည်ထောင်စုဝန်ကြီးရုံး)

အမိန့်ကြော်ငြာစာအမှတ် (၇၃/၂၀၂၀)

နေပြည်တော်၊ ၁၃၈၂ ခုနှစ်၊ နယုန်လပြည့်ကျော် ၁၃ ရက်
(၂၀၂၀ ပြည့်နှစ်၊ ဇွန်လ ၁၈ ရက်)

၁။ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ မြန်မာ့သစ်လုပ်ငန်း၊ ပြည်ပ
ရောင်းဝယ်ရေးနှင့် သစ်စက်ဌာနမှ အထွေထွေမန်နေဂျာ (ပြည်ပရောင်း) ဦးအေးကျော် သည် ၂၀၂၀ ပြည့်နှစ်၊
စက်တင်ဘာလ ၁ ရက်နေ့မှစ၍ အငြိမ်းစားမယူမီ ကြိုတင်ပြင်ဆင်ခွင့် (၄) လ ခံစားခွင့်ပြုရန် လျှောက်ထား
လာခြင်းကို နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ၊ နည်းဥပဒေ (၈၁) အရ ဖျမ်းမျှလစာဖြင့် ခံစားခွင့်ပြုလိုက်သည်။

၂။ အငြိမ်းစားမယူမီ ကြိုတင်ပြင်ဆင်ခွင့် (၄) လကို ၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလ ၁ ရက်နေ့
နံနက်ပိုင်းမှစ၍ ခံစားခွင့်ပြုပြီးနောက် ယင်းခွင့်ရက်များကုန်ဆုံးသည့် ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့
နံနက်ပိုင်းမှစ၍ နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ၊ နည်းဥပဒေ ၂၃၃၊ နည်းဥပဒေခွဲ (က) တို့အရ သက်ပြည့်
အငြိမ်းစားယူခွင့်ပြုလိုက်သည်။

(ပြည်ထောင်စုဝန်ကြီးရုံး)

အမိန့်ကြော်ငြာစာအမှတ် (၇၄/၂၀၂၀)

၁။ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာနမှ ဒုတိယ
ညွှန်ကြားရေးမှူးချုပ် (မူဝါဒနှင့်စီမံကိန်း)၊ ဦးတင်ထွန်း သည် ၂၀၂၀ ပြည့်နှစ်၊ ဩဂုတ်လ ၂၅ ရက်နေ့မှစ၍
အငြိမ်းစားမယူမီ ကြိုတင်ပြင်ဆင်ခွင့် (၄) လ ခံစားခွင့်ပြုရန် လျှောက်ထားခြင်းကို နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ၊
နည်းဥပဒေ ၈၁ အရ အများပြည်သူအကျိုးငှာ ငြင်းပယ်လိုက်သည်။

၂။ ငြင်းပယ်ခဲ့သော အငြိမ်းစားမယူမီ ကြိုတင်ပြင်ဆင်ခွင့် (၄) လကို ၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလ ၂၅
ရက်နေ့ နံနက်ပိုင်းမှစ၍ ခံစားခွင့်ပြုပြီးနောက် ယင်းခွင့်ရက်များကုန်ဆုံးသည့် ၂၀၂၁ ခုနှစ်၊ ဧပြီလ ၂၅
ရက်နေ့ နံနက်ပိုင်းမှစ၍ နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ၊ နည်းဥပဒေ ၂၃၃၊ နည်းဥပဒေခွဲ (က) တို့အရ
သက်ပြည့်အငြိမ်းစား ယူခွင့်ပြုလိုက်သည်။

(ပြည်ထောင်စုဝန်ကြီးရုံး)

အမိန့်ကြော်ငြာစာအမှတ် (၈၂/၂၀၂၀)

နေပြည်တော်၊ ၁၃၈၂ ခုနှစ်၊ ပထမဝါဆိုလဆန်း ၆ ရက်
(၂၀၂၀ ပြည့်နှစ်၊ ဇွန်လ ၂၅ ရက်)

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနတွင် ၂၀၂၀ ပြည့်နှစ်၊ ဇွန်လ ၁၆
ရက်နေ့၌ ကျင်းပပြုလုပ်သည့် စီမံခန့်ခွဲမှုကော်မတီ၏ (၁၆/၂၀၂၀) ကြိမ်မြောက် အစည်းအဝေး
ဆုံးဖြတ်ချက်နှင့် ၂၀၂၀ ပြည့်နှစ်၊ ဇွန်လ ၂၄ ရက်နေ့၌ ကျင်းပပြုလုပ်သည့် ပြည်ထောင်စုရာထူးဝန်အဖွဲ့
အစည်းအဝေးအမှတ်စဉ် (၁၂/၂၀၂၀) မှ သဘောတူညီချက်အရ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်
ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးရုံးရှိ ဦးစီးအရာရှိ၊ လစာနှုန်း (၂၇၅,၀၀၀-၄,၀၀၀-၂၉၅,၀၀၀)
ရာထူး (၁) နေရာသို့ ကွန်ပျူတာလုပ်ဆောင်ရေးမှူး ဒေါ်နန်းစောဦး အား ၂၀၂၀ ပြည့်နှစ်၊ ဇွန်လ ၂၅
ရက်နေ့ နံနက်ပိုင်းမှစ၍ ရာထူးတိုးမြှင့်ခန့်ထားလိုက်သည်။

အုန်းဝင်း

ပြည်ထောင်စုဝန်ကြီး

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန
အမိန့်အမှတ် (၆၃/၂၀၂၀)

၁၃၈၂ ခုနှစ်၊ ဝါခေါင်လဆန်း ၁၀ ရက်
(၂၀၂၀ ပြည့်နှစ်၊ ဩဂုတ်လ ၂၈ ရက်)

ဦးစွာအသုံးပြုသူကို အခွင့်အရေးပေးသောစနစ် (First to Use System) မှ ဦးစွာလျှောက်ထားသူကို အခွင့်အရေးပေးသောစနစ် (First to File System) သို့ ကူးပြောင်းရာတွင် အဆင်ပြေချောမွေ့စေရန်အလို့ငှာ ကုန်အမှတ်တံဆိပ်မူပိုင်ခွင့်ဥပဒေပုဒ်မ ၉၃၊ ပုဒ်မခွဲ (က) ပါ အမှတ်တံဆိပ်ပိုင်ရှင်များအတွက် ဤအမိန့်ကို ထုတ်ပြန်လိုက်သည်။

ကုန်အမှတ်တံဆိပ်မူပိုင်ခွင့်ဥပဒေနှင့်အညီ မှတ်ပုံတင်လျှောက်ထားရန် အမိန့်

၁။ ကုန်အမှတ်တံဆိပ်မူပိုင်ခွင့်ဥပဒေပုဒ်မ ၉၃၊ ပုဒ်မခွဲ (က) ပါ အမှတ်တံဆိပ်ပိုင်ရှင်များဆိုသည်မှာ ကုန်အမှတ်တံဆိပ်မူပိုင်ခွင့်ဥပဒေအာဏာမတည်မီ စာချုပ်စာတမ်းများ မှတ်ပုံတင်ရုံးတွင် မှတ်ပုံတင်ထားသည့် အမှတ်တံဆိပ်ပိုင်ရှင်နှင့် မှတ်ပုံတင်ထားသော်လည်း နိုင်ငံတော်၏ ဈေးကွက်အတွင်းတွင် အမှန်တကယ် အသုံးပြုနေသော အမှတ်တံဆိပ်ပိုင်ရှင်များကို ဆိုသည်။

၂။ အထက်အပိုဒ် ၁ ပါ အမှတ်တံဆိပ်ပိုင်ရှင်များသည် ကုန်အမှတ်တံဆိပ်မူပိုင်ခွင့်ဥပဒေပုဒ်မ ၉၃၊ ပုဒ်မခွဲ (ခ) ပါ အသုံးပြုခြင်းဆိုင်ရာ ဦးစားပေးအခွင့်အရေးကို ရရှိလိုလျှင် ၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလ ၁ ရက်နေ့မှစတင်၍ အမှတ်တံဆိပ်မှတ်ပုံတင် လျှောက်ထားခြင်းအား တရားဝင်စတင်လက်ခံမည့် နေ့ရက် မတိုင်မီ အချိန်ကာလအတွင်း မှတ်ပုံတင်အရာရှိထံ လျှောက်ထားရမည်။ အဆိုပါ အချိန်ကာလအတွင်း လျှောက်ထားခဲ့ပြီး သတ်မှတ်ထားသည့် အခကြေးငွေပေးသွင်း၍ လျှောက်ထားချက်ပါ လိုအပ်သည့် အခြေခံ အချက်အလက်များ ပြည့်စုံလျှင် အမှတ်တံဆိပ်မှတ်ပုံတင်လျှောက်ထားခြင်းအား တရားဝင်စတင်လက်ခံသည့် နေ့ရက်ကို မှတ်ပုံတင်လျှောက်ထားချက်တင်သွင်းသည့်နေ့ (Filing Date) အဖြစ် ရရှိမည် ဖြစ်သည်။

၃။ (က) ပထမအဆင့်အနေဖြင့် အမှတ်တံဆိပ်ပိုင်ရှင်များသည် အမှတ်တံဆိပ်မှတ်ပုံတင် လျှောက်ထားခြင်းကို ဝန်ဆောင်မှုအဖြစ် ဆောင်ရွက်နေသော လုပ်ငန်း၊ ကုမ္ပဏီနှင့် ဥပဒေအကျိုးဆောင်အဖွဲ့ (Law Firm) များမှတစ်ဆင့် စားသုံးသူရေးရာဦးစီးဌာနမှ သတ်မှတ်ထားသည့် အီလက်ထရောနစ် နည်းဖြင့် လျှောက်ထားနိုင်မည် ဖြစ်သည်။

(ခ) ဒုတိယအဆင့်အနေဖြင့် အမှတ်တံဆိပ်ပိုင်ရှင်များသည် ၎င်းကိုယ်တိုင်ဖြစ်စေ၊ ပထမအဆင့်တွင် ဆောင်ရွက်ခွင့်ရရှိသူများမှတစ်ဆင့် စားသုံးသူရေးရာဦးစီးဌာနမှ သတ်မှတ်ထားသည့် အီလက်ထရောနစ်နည်းဖြင့်ဖြစ်စေ လျှောက်ထားနိုင်မည် ဖြစ်သည်။

(ဂ) အပိုဒ် (ခ) ပါ လျှောက်ထားသည့် အမှတ်တံဆိပ်ပိုင်ရှင်များသည် အပိုဒ် (က) ပါ လျှောက်ထားသည့် အမှတ်တံဆိပ်ပိုင်ရှင်များနည်းတူ ကုန်အမှတ်တံဆိပ်မူပိုင်ခွင့် ဥပဒေပုဒ်မ ၉၃၊ ပုဒ်မခွဲ (ခ) ပါ အသုံးပြုခြင်းဆိုင်ရာ ဦးစားပေးအခွင့်အရေးနှင့် အပိုဒ် ၃ ပါ လျှောက်ထားချက်တင်သွင်းသည့်နေ့အား တန်းတူအခွင့်အရေးရရှိမည် ဖြစ်သည်။

၄။ ထိုသို့ လျှောက်ထားရာတွင် ယခုအမှတ်တံဆိပ်မူပိုင်ခွင့်ဆိုင်ရာ အခွင့်အရေးရယူလိုသော အမှတ်တံဆိပ်နှင့် ယခင်စာချုပ်စာတမ်းများမှတ်ပုံတင်ရုံးတွင် မှတ်ပုံတင်ထားသော အမှတ်တံဆိပ် သို့မဟုတ် နိုင်ငံတော်၏ ဈေးကွက်အတွင်းတွင် အမှန်တကယ်အသုံးပြုနေသော အမှတ်တံဆိပ်တို့သည် ထပ်တူညီရမည့် အပြင် ယင်းအမှတ်တံဆိပ်အတွက် အသုံးပြုမည့် ကုန်ပစ္စည်း သို့မဟုတ် ဝန်ဆောင်မှုအမျိုးအစားများ သည်လည်း ထပ်တူညီရမည်။ ယင်းကုန်ပစ္စည်း သို့မဟုတ် ဝန်ဆောင်မှုအမျိုးအစားကို ထပ်မံချဲ့ထွင်၍ ဖော်ပြခဲ့လျှင် ၎င်းတို့အား ထည့်သွင်းစဉ်းစားမည် မဟုတ်ပါ။

၅။ ကုန်ပစ္စည်း သို့မဟုတ် ဝန်ဆောင်မှုအမျိုးအစားများကို ဖော်ပြရာတွင် အပြည်ပြည်ဆိုင်ရာ ကုန်ပစ္စည်းနှင့် ဝန်ဆောင်မှုအမျိုးအစားအုပ်စုခွဲခြားခြင်း (International Classification - Nice Classification) ကို အခြေခံ၍ အသေးစိတ်ဖော်ပြရမည် ဖြစ်သည်။

၆။ အမှတ်တံဆိပ်မှတ်ပုံတင် လျှောက်ထားခြင်းအပါအဝင် ယင်းနှင့်သက်ဆိုင်သည့် အခကြေးငွေများနှင့် အဆိုပါ အခကြေးငွေများကို ပေးဆောင်ရမည့်နည်းလမ်းများအား ကုန်အမှတ်တံဆိပ်မူပိုင်ခွင့် ဥပဒေအာဏာ သက်ဝင်ကြောင်း အမိန့်ကြော်ငြာစာ ထုတ်ပြန်ခြင်းမပြုမီ သီးခြားထုတ်ပြန်ကြေညာသွားမည် ဖြစ်သည်။

၇။ ယခင်က စာချုပ်စာတမ်းများမှတ်ပုံတင်ရုံးတွင် မှတ်ပုံတင်ထားခဲ့ပြီးဖြစ်ကြောင်း သို့မဟုတ် မှတ်ပုံမတင် ထားသော်လည်း အဆိုပါအမှတ်တံဆိပ်အား နိုင်ငံတော်၏ ဈေးကွက်အတွင်းတွင် အသုံးပြုခဲ့ကြောင်းနှင့် လက်ရှိအချိန်ထိ အဆိုပါအမှတ်တံဆိပ်ကို မိမိတစ်ဦးတည်းသာ အသုံးပြုလျက်ရှိကြောင်း အောက်ဖော်ပြပါ မည်သည့်အချက်အလက်များကိုမဆို အထောက်အထားအဖြစ် တင်ပြနိုင်သည်-

- (က) ယခင်က စာချုပ်စာတမ်းများ မှတ်ပုံတင်ရုံးတွင် မှတ်ပုံတင်ထားသော အမှတ်တံဆိပ်၊
- (ခ) စာချုပ်စာတမ်းများ မှတ်ပုံတင်ရုံးတွင် မှတ်ပုံတင်ခဲ့သည့် မှတ်ပုံတင်လက်မှတ် (မိတ္တူမူနာ)၊
- (ဂ) သတင်းစာ သို့မဟုတ် အများပြည်သူသိရှိစေရန် ကြေညာခဲ့သည့် အထောက်အထား၊
- (ဃ) နိုင်ငံတော်၏ ဈေးကွက်အတွင်း အမှန်တကယ် အသုံးပြုခဲ့သည့် အထောက်အထား၊
- (င) မိမိအမှတ်တံဆိပ်အား ဈေးကွက်မြှင့်တင်ခဲ့သည့် သို့မဟုတ် အရောင်းမြှင့်တင်ခဲ့သည့် ကြော်ငြာချက် အထောက်အထား၊
- (စ) အခွန်ပြေစာ သို့မဟုတ် ကုန်ကျစရိတ်ပြေစာ၊
- (ဆ) လျှောက်ထားသူသည် ယခင်စာချုပ်စာတမ်းများ မှတ်ပုံတင်ရုံးတွင် မှတ်ပုံတင်ထားခဲ့သည့် အမှတ်တံဆိပ်ပိုင်ရှင် မဟုတ်ခဲ့လျှင် အမှတ်တံဆိပ်ပိုင်ရှင်မှ လွှဲပြောင်းခဲ့ခြင်း သို့မဟုတ် အမှတ်တံဆိပ် ပိုင်ရှင်မှ အမည်ပြောင်းထားခြင်းကဲ့သို့သော အထောက်အထား၊
- (ဇ) အခြားအထောက်အထားများ။

၈။ မြန်မာနိုင်ငံ၏ ကုန်အမှတ်တံဆိပ်မူပိုင်ခွင့်ဥပဒေပါ အမှတ်တံဆိပ်အခွင့်အရေးများကို ရရှိလိုသော ကုန်အမှတ်တံဆိပ်မူပိုင်ခွင့်ဥပဒေပုဒ်မ ၉၃၊ ပုဒ်မခွဲ (က) နှင့် အကျိုးမဝင်သည့် အမှတ်တံဆိပ်ပိုင်ရှင်များသည် ကုန်အမှတ်တံဆိပ်မူပိုင်ခွင့်ဥပဒေ အာဏာတည်ပြီးနောက် အမှတ်တံဆိပ်မှတ်ပုံတင်လျှောက်ထားခြင်းအား တရားဝင် စတင်လက်ခံသည့်နေ့ရက်မှစ၍ ကုန်အမှတ်တံဆိပ်မူပိုင်ခွင့်ဥပဒေ၊ နည်းဥပဒေများနှင့်အညီ လျှောက်ထားနိုင်သည်။

(ဝန်ကြီးရုံး)

အမိန့်ကြော်ငြာစာအမှတ် (၅၃/၂၀၂၀)

၁၃၈၂ ခုနှစ်၊ ဒုတိယဝါဆိုလပြည့်ကျော် ၂ ရက်
(၂၀၂၀ ပြည့်နှစ်၊ ဩဂုတ်လ ၅ ရက်)

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်မိမိမြတ် [၁၃/ကမန (နိုင်) ၀၀၈၄၅၄] အား ၂၀၂၀ ပြည့်နှစ်၊ ဩဂုတ်လ ၅ ရက်နေ့မှစ၍ ညွှန်ကြားရေးမှူး၊ လစာနှုန်း (၃၇၄,၀၀၀-၄,၀၀၀-၃၉၄,၀၀၀) ရာထူးအဆင့်သို့ တိုးမြှင့်ခန့်ထားလိုက်သည်။

(ဝန်ကြီးရုံး)

အမိန့်ကြော်ငြာစာအမှတ် (၅၄/၂၀၂၀)

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူး ဒေါ်နီလာသိန်း [၁၂/ပဘတ (နိုင်) ၀၀၄၁၆၂] အား ၂၀၂၀ ပြည့်နှစ်၊ ဩဂုတ်လ ၅ ရက်နေ့မှစ၍ ညွှန်ကြားရေးမှူး၊ လစာနှုန်း (၃၇၄,၀၀၀-၄,၀၀၀-၃၉၄,၀၀၀) ရာထူးအဆင့်သို့ တိုးမြှင့်ခန့်ထားလိုက်သည်။

ဒေါက်တာသန်းမြင့်

ပြည်ထောင်စုဝန်ကြီး

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန
အမိန့်အမှတ် (၉၆/၂၀၂၀)

၁၃၈၂ ခုနှစ်၊ ဝါခေါင်လဆန်း ၇ ရက်
(၂၀၂၀ ပြည့်နှစ်၊ ဩဂုတ်လ ၂၅ ရက်)

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနသည် ကူးစက်ရောဂါများ ကာကွယ်နှိမ်နင်းရေး ဥပဒေ ပုဒ်မ ၂၁၊ ပုဒ်မခွဲ (ခ) ပါ လုပ်ပိုင်ခွင့်ကို ကျင့်သုံး၍ ဤအမိန့်ကို ထုတ်ပြန်လိုက်သည်။

၁။ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနသည် လတ်တလောအသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ (Coronavirus Disease 2019 - COVID-19) ကြိုတင်ကာကွယ်ရေး လုပ်ငန်းများကို အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်လျက်ရှိရာ ရောဂါကူးစက်ပျံ့နှံ့မှုကို ပိုမိုထိရောက်စွာ ထိန်းချုပ်နိုင်ရန်အတွက် အချို့သော မြို့နယ်များတွင်နေထိုင်သည့် ပြည်သူများအနေဖြင့် မိမိနေအိမ်တွင်နေထိုင်ရန် (Stay at Home) လိုအပ်ပါသည်။

၂။ သို့ဖြစ်ပါ၍ ရခိုင်ပြည်နယ်အတွင်း အောက်ပါမြို့နယ်များတွင် နေထိုင်သည့် ပြည်သူများအနေဖြင့် နေအိမ်တွင်နေထိုင်ရေး (Stay at Home) အစီအစဉ်တွင် အကျုံးဝင်ကြောင်း ကြေညာလိုက်သည်-

(က) ကျောက်ဖြူမြို့နယ်၊

(ခ) အမ်းမြို့နယ်၊

(ဂ) တောင်ကုတ်မြို့နယ်၊

(ဃ) သံတွဲမြို့နယ်။

၃။ အဆိုပါ မြို့နယ် ၄ မြို့နယ်ရှိ နေအိမ်တွင်နေထိုင်ရေး (Stay at Home) အစီအစဉ်တွင် အကျုံးဝင်သော ပြည်သူများသည် အောက်ပါစည်းကမ်းချက်များကို လိုက်နာရမည်-

(က) မိမိနေအိမ်တွင်သာနေထိုင်ရန်၊ (အစိုးရဌာန၊ အဖွဲ့အစည်းများ၊ ကုမ္ပဏီ၊ စက်ရုံ၊ အလုပ်ရုံများတွင် တာဝန်ထမ်းဆောင်ရန် သွားရောက်သူများ မပါ)

(ခ) မဖြစ်မနေ ဈေးဝယ်ရန်အတွက် တစ်အိမ်လျှင် တစ်ဦးသာ သွားရောက်ရန်၊

(ဂ) ဆေးရုံ၊ ဆေးခန်း သွားရောက်ရန်ရှိပါက တစ်အိမ်လျှင် နှစ်ဦးသာ သွားရောက်ရန်၊

(ဃ) နေအိမ်မှ ပြင်ပသို့ သွားလာလျှင် ပါးစပ်နှင့် နှာခေါင်းစည်း (mask) တပ်ရန်၊

(င) တာဝန်ထမ်းဆောင်ရန်သွားရောက်/ပြန်လာမည့်သူများကို ပို့ဆောင်မည့် ယာဉ်များနှင့် ဖြတ်သန်းခွင့်ပြုထားသော ယာဉ်များကိုသာ ရပ်ကွက်ကျော်လွန် သွားလာခွင့်ပြုရန်၊

(စ) ရပ်ကွက်အတွင်း ဈေးဝယ်ခြင်းအတွက် ယာဉ်မောင်းအပြင် ယာဉ်ပေါ်တွင် တစ်ဦး၊ ဆေးရုံ၊ ဆေးခန်းသွားရောက်ခြင်းအတွက် ယာဉ်မောင်းအပြင် ယာဉ်ပေါ်တွင် နှစ်ဦးသာ သွားရောက်ရန်။

၄။ အပိုဒ် ၃၊ အပိုဒ်ခွဲ (ခ)၊ (ဂ) နှင့် (စ) တို့ပါ ကိစ္စရပ်များတွင် သတ်မှတ်ဦးရေထက် ပိုမိုရန်ရှိလျှင် ဖြစ်စေ၊ အခြားအရေးပေါ်ကိစ္စရပ်များအတွက် သွားလာရန်ရှိလျှင်ဖြစ်စေ သက်ဆိုင်ရာရပ်ကွက်အုပ်ချုပ်ရေး အဖွဲ့သို့ သတင်းပို့၍ ခွင့်ပြုချက်ဖြင့် သွားလာရန်နှင့် သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့သည် တာဝန်ထမ်းဆောင်ရန် သွားရောက်/ပြန်လာသူများမှအပ ရပ်ကွက်ပြင်ပမှလည်းကောင်း၊ ရပ်ကွက်အတွင်းမှလည်းကောင်း ဝင်/ထွက်ခွင့်မပြုရန် ဖြစ်သည်။

၅။ ဤအမိန့်ကို လိုက်နာရန်ပျက်ကွက်ပါက ကူးစက်ရောဂါများ ကာကွယ်နှိမ်နင်းရေးဥပဒေအရ အရေးယူဆောင်ရွက်မည် ဖြစ်သည်။

၆။ ဤအမိန့်သည် ၂၀၂၀ ပြည့်နှစ်၊ ဩဂုတ်လ ၂၆ ရက် နံနက် ၆ နာရီအချိန်မှ စတင်သက်ရောက်သည်။

အမိန့်အမှတ် (၉၇/၂၀၂၀)

၁၃၈၂ ခုနှစ်၊ ဝါခေါင်လဆန်း ၈ ရက်
(၂၀၂၀ ပြည့်နှစ်၊ ဩဂုတ်လ ၂၆ ရက်)

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနသည် ကူးစက်ရောဂါများ ကာကွယ်နှိမ်နင်းရေး ဥပဒေ ပုဒ်မ ၂၁၊ ပုဒ်မခွဲ (ခ) ပါ လုပ်ပိုင်ခွင့်ကိုကျင့်သုံး၍ ဤအမိန့်ကို ထုတ်ပြန်လိုက်သည်။

၁။ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနသည် လတ်တလောအသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ (Coronavirus Disease 2019-COVID-19) ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို အချိန်နှင့် တစ်ပြေးညီ ဆောင်ရွက်လျက်ရှိရာ ရခိုင်ပြည်နယ်အတွင်း COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာဦးရေ အချိန်တိုကာလအတွင်း တိုးတက်များပြားလာသဖြင့် ရောဂါကူးစက်ပျံ့နှံ့မှုကို ပိုမိုထိရောက်စွာ ထိန်းချုပ်နိုင်ရေးအတွက် ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ်အသီးသီးမှ ပြည်သူများအနေဖြင့် မိမိနေအိမ်တွင် နေထိုင်ရန် (Stay at Home) လိုအပ်ပါသည်။

၂။ သို့ဖြစ်ပါ၍ ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ်အားလုံးတွင်နေထိုင်သည့် ပြည်သူများအနေဖြင့် နေအိမ်တွင် နေထိုင်ရေး (Stay at Home) အစီအစဉ်တွင် အကျိုးဝင်ကြောင်း ကြေညာလိုက်သည်-

၃။ ရခိုင်ပြည်နယ်အတွင်းရှိ ပြည်သူများသည် အောက်ပါစည်းကမ်းချက်များကို လိုက်နာရမည်-

- (က) မိမိနေအိမ်တွင်သာနေထိုင်ရန်၊ (အစိုးရဌာန၊ အဖွဲ့အစည်းများ၊ ကုမ္ပဏီ၊ စက်ရုံ၊ အလုပ်ရုံများတွင် တာဝန်ထမ်းဆောင်ရန် သွားရောက်သူများမပါ)
- (ခ) မဖြစ်မနေ ဈေးဝယ်ရန်အတွက် တစ်အိမ်လျှင် တစ်ဦးသာ သွားရောက်ရန်၊
- (ဂ) ဆေးရုံ၊ ဆေးခန်းသွားရောက်ရန်ရှိပါက တစ်အိမ်လျှင် နှစ်ဦးသာ သွားရောက်ရန်၊
- (ဃ) နေအိမ်မှ ပြင်ပသို့သွားလာလျှင် ပါးစပ်နှင့်နှာခေါင်းစည်း (Mask) တပ်ရန်၊
- (င) တာဝန်ထမ်းဆောင်ရန်သွားရောက်/ပြန်လာမည့်သူများကို ပို့ဆောင်မည့်ယာဉ်များနှင့် ဖြတ်သန်းခွင့်ပြုထားသော ယာဉ်များကိုသာ ရပ်ကွက်ကျော်လွန် သွားလာခွင့်ပြုရန်၊
- (စ) ရပ်ကွက်အတွင်း ဈေးဝယ်ခြင်းအတွက် ယာဉ်မောင်းအပြင် ယာဉ်ပေါ်တွင် တစ်ဦး၊ ဆေးရုံ ဆေးခန်းသွားရောက်ခြင်းအတွက် ယာဉ်မောင်းအပြင် ယာဉ်ပေါ်တွင် နှစ်ဦးသာသွားရောက်ရန်။

၄။ အပိုဒ် ၃၊ အပိုဒ်ခွဲ (ခ)၊ (ဂ) နှင့် (စ) တို့ပါ ကိစ္စရပ်များတွင် သတ်မှတ်ဦးရေထက် ပိုမိုရန်ရှိလျှင် ဖြစ်စေ၊ အခြားအရေးပေါ်ကိစ္စရပ်များအတွက် သွားလာရန်ရှိလျှင်ဖြစ်စေ သက်ဆိုင်ရာရပ်ကွက်အုပ်ချုပ်ရေး အဖွဲ့သို့ သတင်းပို့၍ ခွင့်ပြုချက်ဖြင့် သွားလာရန်နှင့် သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့သည် တာဝန်ရှိသူ၊ တာဝန်ထမ်းဆောင်ရန် သွားရောက်/ပြန်လာသူများမှအပ ရပ်ကွက်ပြင်ပမှလည်းကောင်း၊ ရပ်ကွက်အတွင်းမှ လည်းကောင်း ဝင်/ထွက်ခွင့်မပြုရန် ဖြစ်သည်။

၅။ ဤအမိန့်ကို လိုက်နာရန် ပျက်ကွက်ပါက တည်ဆဲဥပဒေများအရ အရေးယူဆောင်ရွက်မည် ဖြစ်သည်။

၆။ ဤအမိန့်သည် ၂၀၂၀ ပြည့်နှစ်၊ ဩဂုတ်လ ၂၇ ရက် နံနက် ၈ နာရီအချိန်မှ စတင်သက်ရောက်သည်။

၇။ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သော ၂၀-၈-၂၀၂၀ ရက်စွဲပါ အမိန့်အမှတ် ၉၇/၂၀၂၀ နှင့် ၂၅-၈-၂၀၂၀ ရက်စွဲပါ အမိန့်အမှတ်၊ ၉၆/၂၀၂၀ တို့ကို ဤအမိန့်ဖြင့် လွှမ်းမိုးပယ်ဖျက် လိုက်သည်။

အမိန့်အမှတ် (၁၀၀/၂၀၂၀)

၁၃၈၂ ခုနှစ်၊ ဝါခေါင်လဆန်း ၁၄ ရက်
(၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလ ၁ ရက်)

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနသည် ကူးစက်ရောဂါများ ကာကွယ်နှိမ်နင်းရေး ဥပဒေ ပုဒ်မ ၂၁၊ ပုဒ်မခွဲ (ခ) ပါ လုပ်ပိုင်ခွင့်ကိုကျင့်သုံး၍ ဤအမိန့်ကို ထုတ်ပြန်လိုက်သည်။

၁။ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနသည် လတ်တလောအသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ (Coronavirus Disease 2019-COVID-19) ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို အချိန်နှင့် တစ်ပြေးညီ ဆောင်ရွက်လျက်ရှိရာ ဓာတ်ခွဲအတည်ပြုလူနာများ ထပ်မံတွေ့ရှိရမှု၊ ခရီးသွားရာဇဝင်မရှိသည့်အပြင် ဓာတ်ခွဲအတည်ပြု လူနာများနှင့်လည်း ထိတွေ့ခြင်းမရှိခဲ့သည့် လူနာများတွေ့ရှိရမှုများပြားလာသဖြင့် ရောဂါကူးစက်ပျံ့နှံ့မှုကို ပိုမိုထိရောက်စွာ ထိန်းချုပ်နိုင်ရန်အတွက် အချို့သောမြို့နယ်များတွင်နေထိုင်သည့် ပြည်သူများအနေဖြင့် မိမိနေအိမ်တွင် နေထိုင်ရန် (Stay at Home) လိုအပ်ပါသည်။

၂။ သို့ဖြစ်ပါ၍ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အောက်ပါမြို့နယ်များတွင်နေထိုင်သည့် ပြည်သူများ အနေဖြင့် နေအိမ်တွင်နေထိုင်ရေး (Stay at Home) အစီအစဉ်တွင် အကျိုးဝင်ကြောင်း ကြေညာလိုက်သည်-

- (က) သယံဇာတမြို့နယ်
- (ခ) အင်းစိန်မြို့နယ်
- (ဂ) မြောက်ဥက္ကလာပမြို့နယ်
- (ဃ) သာကေတမြို့နယ်
- (င) လှိုင်မြို့နယ်
- (စ) ပုဇွန်တောင်မြို့နယ်
- (ဆ) မင်္ဂလာဒုံမြို့နယ်

၃။ အဆိုပါ မြို့နယ် ၇ မြို့နယ်ရှိ နေအိမ်တွင်နေထိုင်ရေး (Stay at Home) အစီအစဉ်တွင် အကျိုးဝင်သော ပြည်သူများသည် အောက်ပါစည်းကမ်းချက်များကို လိုက်နာရမည်-

- (က) မိမိနေအိမ်တွင်သာနေထိုင်ရန်၊ (အစိုးရဌာန၊ အဖွဲ့အစည်းများ၊ ကုမ္ပဏီ၊ စက်ရုံ၊ အလုပ်ရုံများတွင် တာဝန်ထမ်းဆောင်ရန် သွားရောက်သူများမပါ)
- (ခ) မဖြစ်မနေ ဈေးဝယ်ရန်အတွက် တစ်အိမ်လျှင် တစ်ဦးသာ သွားရောက်ရန်၊
- (ဂ) ဆေးရုံ၊ ဆေးခန်းသွားရောက်ရန်ရှိပါက တစ်အိမ်လျှင် နှစ်ဦးသာ သွားရောက်ရန်၊
- (ဃ) နေအိမ်မှ ပြင်ပသို့သွားလာလျှင် ပါးစပ်/နှာခေါင်းစည်း (Mask) တပ်ရန်၊
- (င) တာဝန်ထမ်းဆောင်ရန် သွားရောက်/ပြန်လာမည့်သူများကို ပို့ဆောင်မည့်ယာဉ်များနှင့် ဖြတ်သန်းခွင့်ပြုထားသော ယာဉ်များကိုသာ ရပ်ကွက်ကျော်လွန် သွားလာခွင့်ပြုရန်၊
- (စ) ရပ်ကွက်အတွင်း ဈေးဝယ်ခြင်းအတွက် ယာဉ်မောင်းအပြင် ယာဉ်ပေါ်တွင် တစ်ဦး၊ ဆေးရုံ ဆေးခန်းသွားရောက်ခြင်းအတွက် ယာဉ်မောင်းအပြင် ယာဉ်ပေါ်တွင် နှစ်ဦးသာသွားရောက်ရန်။

၄။ အပိုဒ် ၃၊ အပိုဒ်ခွဲ (ခ)၊ (ဂ) နှင့် (စ) တို့ပါ ကိစ္စရပ်များတွင် သတ်မှတ်ဦးရေထက် ပိုမိုရန်ရှိလျှင် ဖြစ်စေ၊ အခြားအရေးပေါ်ကိစ္စရပ်များအတွက် သွားလာရန်ရှိလျှင်ဖြစ်စေ သက်ဆိုင်ရာရပ်ကွက်အုပ်ချုပ်ရေး အဖွဲ့သို့ သတင်းပို့၍ ခွင့်ပြုချက်ဖြင့် သွားလာရန်နှင့် သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့သည် တာဝန်ရှိသူ၊ တာဝန်ထမ်းဆောင်ရန် သွားရောက်/ပြန်လာသူများမှအပ ရပ်ကွက်ပြင်ပမှလည်းကောင်း၊ ရပ်ကွက်အတွင်းမှ လည်းကောင်း ဝင်/ထွက်ခွင့်မပြုရန် ဖြစ်သည်။

၅။ ဤအမိန့်ကို လိုက်နာရန် ပျက်ကွက်ပါက တည်ဆဲဥပဒေများအရ အရေးယူဆောင်ရွက်မည်ဖြစ်သည်။

၆။ ဤအမိန့်သည် ၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလ ၂ ရက် နံနက် ၈ နာရီအချိန်မှ စတင်သက်ရောက်သည်။

(ဝန်ကြီးရုံး)

၁၃၈၂ ခုနှစ်၊ ကဆုန်လဆန်း ၁၃ ရက်
(၂၀၂၀ ပြည့်နှစ်၊ မေလ ၄ ရက်)

အမှတ် ၅၂။ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ၂၀၂၀ ပြည့်နှစ်၊ မတ်လ ၅ ရက်စွဲပါ စာအမှတ်၊ ၄မက (ခ) ၂၀၂၀/၄၁၆၂ ဖြင့် ခွင့်ပြုချက်အရ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန၊ ဆေးတက္ကသိုလ် (၁) ရန်ကုန်၊ ဆေးပညာဌာနမှ ပါမောက္ခ/ဌာနမှူး ပါမောက္ခဒေါက်တာ ဇော်လင်းအောင် (ဆမ-၉၈၁၆) အား အငြိမ်းစားမယူမီ ကြိုတင်ပြင်ဆင်ခွင့် (၄) လကို ၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်လ ၁၁ ရက်နေ့ နံနက်ပိုင်းမှစ၍ ခံစားခွင့်ပြုပြီး ယင်းခွင့်ရက်များကုန်ဆုံးသည့် ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၁၁ ရက်နေ့ နံနက်ပိုင်းမှစ၍ နိုင်ငံ့ဝန်ထမ်းဥပဒေပုဒ်မ ၅၆၊ ပုဒ်မခွဲ (က) နှင့် နိုင်ငံ့ဝန်ထမ်း နည်းဥပဒေများ၊ နည်းဥပဒေ ၂၃၃၊ နည်းဥပဒေခွဲ (က) တို့အရ သက်ပြည့်အငြိမ်းစား ခံစားခွင့်ပြုလိုက်သည်။

(ဝန်ကြီးရုံး)

၁၃၈၂ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၅ ရက်
(၂၀၂၀ ပြည့်နှစ်၊ မေလ ၁၁ ရက်)

အမှတ် ၅၃။ ၂၀၂၀ ပြည့်နှစ်၊ မေလ ၉ ရက်နေ့တွင် ကျင်းပပြုလုပ်သော ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၊ စီမံခန့်ခွဲရေးကော်မတီ ညှိနှိုင်းအစည်းအဝေးအမှတ်စဉ် (၆/၂၀၂၀) ၏ ဆုံးဖြတ်ချက်အရ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပြည်တွင်း ပြည်ပဆက်ဆံရေးနှင့် သတင်းပြန်ကြားရေးဌာနခွဲမှ ဒုတိယညွှန်ကြားရေးမှူး၊ လစာနှုန်း (၃၄၁,၀၀၀-၄,၀၀၀-၃၆၁,၀၀၀)၊ ဒေါက်တာစုစုလင်း (ဆမ-၁၆၇၀၉) အား လက်ထောက်အတွင်းဝန်/ညွှန်ကြားရေးမှူး၊ လစာနှုန်း (၃၇၄,၀၀၀-၄,၀၀၀-၃၉၄,၀၀၀) ရာထူးသို့ အလုပ်တာဝန်ဝတ္တရားများ စတင်ထမ်းဆောင်သည့် နေ့မှစ၍ တိုးမြှင့်ခန့်ထားလိုက်သည်။

၁၃၈၂ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၆ ရက်
(၂၀၂၀ ပြည့်နှစ်၊ မေလ ၁၂ ရက်)

အမှတ် ၅၄။ ၂၀၂၀ ပြည့်နှစ်၊ မေလ ၉ ရက်နေ့တွင် ကျင်းပသော ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၊ စီမံခန့်ခွဲရေးကော်မတီ ညှိနှိုင်းအစည်းအဝေးအမှတ်စဉ် (၆/၂၀၂၀) ဆုံးဖြတ်ချက်အရ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး၊ လစာနှုန်း (၃၄၁,၀၀၀-၄,၀၀၀-၃၆၁,၀၀၀)၊ ဒေါက်တာကေခိုင်အေး (ဆမ-၁၇၇၄၆) အား ညွှန်ကြားရေးမှူး (လုပ်ငန်းခွင်နှင့် ပတ်ဝန်းကျင်ကျန်းမာရေး ဌာနခွဲ)၊ လစာနှုန်း (၃၇၄,၀၀၀-၄,၀၀၀-၃၉၄,၀၀၀) သို့ အလုပ်စတင်ဝင်ရောက်သည့်နေ့မှစ၍ ရာထူး တိုးမြှင့်ခန့်ထားလိုက်သည်။

အမှတ် ၅၅။ ၂၀၂၀ ပြည့်နှစ်၊ မေလ ၉ ရက်နေ့တွင် ကျင်းပသော ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၊ စီမံခန့်ခွဲရေးကော်မတီ ညှိနှိုင်းအစည်းအဝေးအမှတ်စဉ် (၆/၂၀၂၀) ဆုံးဖြတ်ချက်အရ နေပြည်တော်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ခုခံကျ/ကာလသားရောဂါတိုက်ဖျက်ရေးစီမံချက်မှ ဒုတိယညွှန်ကြားရေးမှူး၊ လစာနှုန်း (၃၄၁,၀၀၀-၄,၀၀၀-၃၆၁,၀၀၀)၊ ဒေါက်တာစန်းဟုန် (ဆမ-၁၅၅၉၅) အား နေပြည်တော်ကောင်စီနယ်မြေ တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး၊ လစာနှုန်း (၃၇၄,၀၀၀-၄,၀၀၀-၃၉၄,၀၀၀) ရာထူးအင်အားကိုအသုံးပြု၍ ရာထူးတိုးမြှင့်ခန့်ထားလိုက်ပြီး နေပြည်တော်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ကျန်းမာရေးနှင့် သတင်းအချက်အလက်ဌာနခွဲ၏ ညွှန်ကြားရေးမှူးတာဝန် ဝတ္တရားများကို ထမ်းဆောင်စေလိုက်သည်။

ဒေါက်တာမြင့်ထွေး

ပြည်ထောင်စုဝန်ကြီး

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ

ဆောက်လုပ်ရေးဝန်ကြီးဌာန

(ဝန်ကြီးရုံး)

အမိန့်ကြော်ငြာစာအမှတ် (၁၄၉/၂၀၂၀)

နေပြည်တော်၊ ၁၃၈၂ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၆ ရက်
(၂၀၂၀ ပြည့်နှစ်၊ မေလ ၁၂ ရက်)

ဆောက်လုပ်ရေးဝန်ကြီးဌာန၊ အဆောက်အဦဦးစီးဌာန၊ ဗိသုကာဌာနခွဲမှ အောက်ဖော်ပြပါ အရာထမ်း (၂) ဦးအား ၂၀၂၀ ပြည့်နှစ်၊ မေလ ၁၂ ရက်နေ့တွင် ကျင်းပပြုလုပ်သော စီမံခန့်ခွဲရေးကော်မတီ အစည်းအဝေးအမှတ်စဉ် (၁၇/၂၀၂၀) ၏ ဆုံးဖြတ်ချက်အရ ၎င်းဌာနခွဲတွင် အမည်နှင့်ယှဉ်တွဲဖော်ပြပါ ရာထူးများအတိုင်း လစ်လပ်သည့်နေ့မှစ၍ ရာထူးတိုးမြှင့်ခန့်ထားလိုက်သည်-

စဉ်	အမည် ကိုယ်ပိုင်အမှတ်	လက်ရှိ ရာထူး၊ လစာနှုန်း	တိုးမြှင့်တာဝန်ပေးအပ်သည့် ရာထူး၊ လစာနှုန်း
(က)	ဒေါ်ချမ်းမြလင်း ဆ/၂၁၈၁	ညွှန်ကြားရေးမှူး (ဗိသုကာ) (တာဝန်) (၃၄၁,၀၀၀-၄,၀၀၀-၃၆၁,၀၀၀)	ညွှန်ကြားရေးမှူး (ဗိသုကာ) (၃၇၄,၀၀၀-၄,၀၀၀-၃၉၄,၀၀၀)
(ခ)	ဒေါ်ဝင်းပပမြင့် ဆ/၂၈၉၀	ဒုတိယညွှန်ကြားရေးမှူး (ဗိသုကာ) (တာဝန်) (၃၀၈,၀၀၀-၄,၀၀၀-၃၂၈,၀၀၀)	ဒုတိယညွှန်ကြားရေးမှူး (ဗိသုကာ) (၃၄၁,၀၀၀-၄,၀၀၀-၃၆၁,၀၀၀)

(ဝန်ကြီးရုံး)

အမိန့်ကြော်ငြာစာအမှတ် (၁၅၀/၂၀၂၀)

ဆောက်လုပ်ရေးဝန်ကြီးဌာန၊ တံတားဦးစီးဌာနမှ တံတားအထူးအဖွဲ့ (၁၀) လှည်းကူးမှ ကိုယ်ပိုင်အမှတ် ဆ/၁၇၈၈၊ လစာနှုန်း (၃၄၁,၀၀၀-၄,၀၀၀-၃၆၁,၀၀၀)၊ ဒုတိယညွှန်ကြားရေးမှူး (မြို့ပြ) ဦးမြင့်ဝင်း အား ၂၀၂၀ ပြည့်နှစ်၊ မေလ ၁၂ ရက်နေ့တွင် ကျင်းပပြုလုပ်သောစီမံခန့်ခွဲရေးကော်မတီ အစည်းအဝေးအမှတ်စဉ် (၁၇/၂၀၂၀) ၏ ဆုံးဖြတ်ချက်အရ ၎င်းဦးစီးဌာန၊ တံတားပြုပြင်ထိန်းသိမ်းရေးဌာနခွဲတွင် လစာနှုန်း (၃၇၄,၀၀၀-၄,၀၀၀-၃၉၄,၀၀၀)၊ ညွှန်ကြားရေးမှူး (မြို့ပြ) ရာထူးသို့ ရာထူးတိုးမြှင့်ခန့်ထားလိုက်သည်။

(ဝန်ကြီးရုံး)

အမိန့်ကြော်ငြာစာအမှတ် (၁၅၄/၂၀၂၀)

နေပြည်တော်၊ ၁၃၈၂ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁၃ ရက်
(၂၀၂၀ ပြည့်နှစ်၊ မေလ ၁၉ ရက်)

ဆောက်လုပ်ရေးဝန်ကြီးဌာန၊ အဆောက်အဦဦးစီးဌာန၊ လျှပ်စစ်ဌာနခွဲမှ ကိုယ်ပိုင်အမှတ်၊ ဆ/၁၀၃၉၊ လစာနှုန်း (၃၄၁,၀၀၀-၄,၀၀၀-၃၆၁,၀၀၀)၊ ဒုတိယညွှန်ကြားရေးမှူး (လျှပ်စစ်) ဒေါ်မူယာခင် အား ၂၀၂၀ ပြည့်နှစ်၊ မေလ ၁၉ ရက်နေ့တွင် ကျင်းပပြုလုပ်သောစီမံခန့်ခွဲရေးကော်မတီ အစည်းအဝေးအမှတ်စဉ် (၁၈) ၏ ဆုံးဖြတ်ချက်အရ ၎င်းဦးစီးဌာနတွင် လစာနှုန်း (၃၇၄,၀၀၀-၄,၀၀၀-၃၉၄,၀၀၀)၊ ညွှန်ကြားရေးမှူး (လျှပ်စစ်) ရာထူးသို့ လစ်လပ်သည့်နေ့မှစ၍ ရာထူးတိုးမြှင့်ခန့်ထားလိုက်သည်။

(ဝန်ကြီးရုံး)

အမိန့်ကြော်ငြာစာအမှတ် (၁၅၆/၂၀၂၀)

ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၊ စီမံကိန်းစစ်ဆေးရေးနှင့် အရည်အသွေး ထိန်းသိမ်းရေးဌာနခွဲ (ရုံးချုပ်) မှ ကိုယ်ပိုင်အမှတ်၊ ဆ/၂၃၈၅၊ လစာနှုန်း (၃၄၁,၀၀၀-၄,၀၀၀-၃၆၁,၀၀၀)၊ ဒုတိယညွှန်ကြားရေးမှူး (မြို့ပြ) ဦးထွန်းမင်းဦး အား ၂၀၂၀ ပြည့်နှစ်၊ မေလ ၁၉ ရက်နေ့တွင် ကျင်းပပြုလုပ်သော စီမံခန့်ခွဲရေးကော်မတီ အစည်းအဝေးအမှတ်စဉ် (၁၈) ၏ ဆုံးဖြတ်ချက်အရ ၎င်းဦးစီးဌာန၊ သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်ရေးဌာနခွဲတွင် လစာနှုန်း (၃၇၄,၀၀၀-၄,၀၀၀-၃၉၄,၀၀၀)၊ ညွှန်ကြားရေးမှူး (မြို့ပြ) ရာထူးသို့ ရာထူးတိုးမြှင့်ခန့်ထားလိုက်သည်။

(ဝန်ကြီးရုံး)

အမိန့်ကြော်ငြာစာအမှတ် (၂၇၂/၂၀၂၀)

 နေပြည်တော်၊ ၁၃၈၂ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁၄ ရက်
 (၂၀၂၀ ပြည့်နှစ်၊ မေလ ၂၀ ရက်)

**KMIC စက်မှုဇုန်ပြင်ပအခြေခံအဆောက်အအုံစီမံကိန်းအတွက်
 အကဲဖြတ်ရေးကော်မတီ (Evaluation Committee) ဖွဲ့စည်းခြင်း**

၁။ ကိုရီးယားနိုင်ငံ၊ Korea Exim Bank ၏ EDCF ချေးငွေအကူအညီ အမေရိကန်ဒေါ်လာ (၆၁. ၈၁၆) သန်းဖြင့် အကောင်အထည်ဖော်ဆောင်ရွက်မည့် ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်၊ ကိုရီးယား-မြန်မာစက်မှုဇုန်စီမံကိန်း ပြင်ပအခြေခံအဆောက်အအုံ (လမ်း၊ ရေရရှိရေးနှင့်လျှပ်စစ်ဓာတ်အားရရှိရေး) တည်ဆောက်ခြင်းလုပ်ငန်းများ ဆောင်ရွက်ရာတွင်လိုအပ်သော Consulting Services အတွက် Consultant ရွေးချယ်ရာတွင် Request for Proposal အား ပွင့်လင်းမြင်သာစွာရွေးချယ်နိုင်ရန် အကဲဖြတ်ရေးကော်မတီ (Evaluation Committee) ကို စီမံကိန်းဦးဆောင်ကော်မတီနှင့် စီမံကိန်းအကောင်အထည်ဖော်ဆောင်ရေးကော်မတီဝင်များအနက်မှ အောက်ပါပုဂ္ဂိုလ်များဖြင့် ဖွဲ့စည်းလိုက်သည်-

- | | |
|---|--------------|
| (က) ဦးဝင်းတင့်
အမြဲတမ်းအတွင်းဝန်
ဆောက်လုပ်ရေးဝန်ကြီးဌာန | ဥက္ကဋ္ဌ |
| (ခ) ဦးမင်းထိန်
ညွှန်ကြားရေးမှူးချုပ်
မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန
ဆောက်လုပ်ရေးဝန်ကြီးဌာန | ဒုတိယဥက္ကဋ္ဌ |
| (ဂ) ဒေါ်အေးအေးမြင့်
ဒုတိယညွှန်ကြားရေးမှူးချုပ် (မြို့ပြနှင့်ဒေသ)
မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန
ဆောက်လုပ်ရေးဝန်ကြီးဌာန | အဖွဲ့ဝင် |
| (ဃ) ဒေါ်မိမိတင်
ဒုတိယညွှန်ကြားရေးမှူးချုပ် (မူဝါဒနှင့်စီမံကိန်း)
မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန
ဆောက်လုပ်ရေးဝန်ကြီးဌာန | အဖွဲ့ဝင် |
| (င) ဦးတင်မောင်အေးထူး
ဒုတိယညွှန်ကြားရေးမှူးချုပ်
ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန | အဖွဲ့ဝင် |
| (စ) ဦးဟန်ဇော်
ဒုတိယညွှန်ကြားရေးမှူးချုပ်
လျှပ်စစ်စွမ်းအားစီမံရေးဦးစီးဌာန
လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန | အဖွဲ့ဝင် |
| (ဆ) ဦးမျိုးနိုင်
ဒုတိယညွှန်ကြားရေးမှူးချုပ်
လျှပ်စစ်ဓာတ်အားပို့လွှတ်ရေးနှင့် ကွပ်ကဲရေးဦးစီးဌာန
လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန | အဖွဲ့ဝင် |
| (ဇ) ဦးဌေးအောင်
ဒုတိယညွှန်ကြားရေးမှူးချုပ်
စီမံကိန်းရေးဆွဲရေးဦးစီးဌာန
စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန | အဖွဲ့ဝင် |

- (ဈ) ဦးသန်းတိုးအောင် အဖွဲ့ဝင်
အင်ဂျင်နီယာချုပ်
လမ်းဦးစီးဌာန
ဆောက်လုပ်ရေးဝန်ကြီးဌာန
- (ည) ဦးသန်းဇော်အေး အဖွဲ့ဝင်
ဒုတိယညွှန်ကြားရေးမှူး (မြို့ပြ)
မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန
ဆောက်လုပ်ရေးဝန်ကြီးဌာန
- (ဋ) ဒေါ်စိန်ထိုက်သူ အဖွဲ့ဝင်
ဒုတိယညွှန်ကြားရေးမှူး (ရေသန့်)
မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန
ဆောက်လုပ်ရေးဝန်ကြီးဌာန
- (ဌ) ဒေါ်ရီမွန်သော် အဖွဲ့ဝင်
ဒုတိယညွှန်ကြားရေးမှူး (လျှပ်စစ်)
မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန
ဆောက်လုပ်ရေးဝန်ကြီးဌာန
- (ဍ) ဒေါ်မိုးမိုးလှိုင်မြင့် အတွင်းရေးမှူး
ဒုတိယညွှန်ကြားရေးမှူး (မြို့ပြနှင့် ဒေသဖွံ့ဖြိုးရေး)
မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန
ဆောက်လုပ်ရေးဝန်ကြီးဌာန
- (ဎ) ဦးရဲစစ်မင်း တွဲဖက်အတွင်းရေးမှူး
ဒုတိယညွှန်ကြားရေးမှူး (ပြည်သူ့ဆက်ဆံရေး)
မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန
ဆောက်လုပ်ရေးဝန်ကြီးဌာန

၂။ Evaluation Committee ၏ လုပ်ငန်းတာဝန်များမှာ အောက်ပါအတိုင်းဖြစ်ပါသည်-

- (က) တင်သွင်းလျှောက်လွှာများအားလက်ခံခြင်းနှင့် ဖွင့်ဖောက်ခြင်း၊
- (ခ) လျှောက်လွှာများကို EDCF Guideline နှင့်အညီမှတ်တမ်းတင်ခြင်း၊
- (ဂ) ဘဏ်မှအတည်ပြုထားသည့် Detailed Evaluation Criteria နှင့်အညီ Technical Proposal အား စိစစ်အကဲဖြတ်၍ မှတ်တမ်းများကို Guideline နှင့်အညီထည့်သွင်းမှတ်တမ်းပြုစုခြင်းနှင့် အကဲဖြတ်အမှတ်ပေးခြင်း၊
- (ဃ) သတ်မှတ်ချက်များအတိုင်း Technical Proposal အတွက် K-Exim Bank ၏ အတည်ပြုချက် ရယူခြင်း၊
- (င) K-Exim Bank ၏ အတည်ပြုချက်ရရှိပါက Financial Proposal အားဖွင့်ဖောက်အကဲဖြတ်ခြင်းနှင့် မှတ်တမ်းတင်ခြင်း၊
- (စ) Evaluation Report အား K-Exim Bank သို့ပေးပို့အတည်ပြုခြင်း၊
- (ဆ) ရွေးချယ်ခံရသည့်အဖွဲ့အမည်အား စာရင်းထုတ်ပြန်ပေးခြင်း၊
- (ဇ) ရွေးချယ်ခြင်းမခံရသည့်အဖွဲ့များအားအကြောင်းကြားခြင်း။

ဟန်ဇော်

ပြည်ထောင်စုဝန်ကြီး

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
ဆောက်လုပ်ရေးဝန်ကြီးဌာန

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန
(ဝန်ကြီးရုံး)

အမိန့်ကြော်ငြာစာအမှတ် (၁၁/၂၀၂၀)

၁၃၈၂ ခုနှစ်၊ နယုန်လဆန်း ၁၄ ရက်
(၂၀၂၀ ပြည့်နှစ်၊ ဇွန်လ ၄ ရက်)

ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံး၏ ၂၀၁၉-၂၀၂၀ခု၊ ဘဏ္ဍာရေးနှစ်၊ ပြည်ထောင်စုရန်ပုံငွေ၊ ငွေလုံးငွေရင်းအသုံးစရိတ်ဖြင့် ရုံးသုံးပရိဘောဂ၊ စက်နှင့်စက်ကိရိယာပစ္စည်းများ ဝယ်ယူရာတွင် အရည်အသွေးပြည့်မီသောပစ္စည်းများရရှိရေး နိုင်ငံတော်သမ္မတရုံး၏ ညွှန်ကြားချက်အမှတ် (၁/၂၀၁၇)နှင့် အညီ ဆောင်ရွက်နိုင်ရန်အတွက် ကြမ်းခင်းဈေးတွက်ချက်ရေးကော်မတီ၊ တင်ဒါလက်ခံရေးနှင့် စိစစ်ရေးကော်မတီ၊ အရည်အသွေးစစ်ဆေးရေးနှင့် လက်ခံရေးကော်မတီ တို့အား အောက်ဖော်ပြပါ ပုဂ္ဂိုလ်များဖြင့် ဖွဲ့စည်းတာဝန်ပေးအပ်လိုက်သည်-

(၁) ကြမ်းခင်းဈေးတွက်ချက်ရေးကော်မတီ

- | | | |
|---------------------|--------------------------|---------------|
| (က) ဒေါ်ကြည်ကြည်လှ | ညွှန်ကြားရေးမှူး | ဥက္ကဋ္ဌ |
| (ခ) ဒေါ်ခင်သီတာမိုး | ဒုတိယညွှန်ကြားရေးမှူး | အဖွဲ့ဝင် |
| (ဂ) ဦးဝင်းထွေး | လက်ထောက်ညွှန်ကြားရေးမှူး | အတွင်းရေးမှူး |

(၂) ကြမ်းခင်းဈေးတွက်ချက်ရေးကော်မတီ၏ လုပ်ငန်းတာဝန်များမှာ အောက်ပါအတိုင်းဖြစ်ပါသည်-

- (က) ဝယ်ယူမည့်ပစ္စည်း၊ ဆောင်ရွက်မည့်လုပ်ငန်းနှင့်စပ်လျဉ်း၍ ခွင့်ပြုရန်ပုံငွေ ရှိ မရှိ စိစစ်ခြင်း၊
- (ခ) လိုအပ်သောပစ္စည်း၏ အရည်အသွေး၊ အမျိုးအစား၊ အသုံးပြုမည့် ရည်ရွယ်ချက် စသည်တို့နှင့် လိုက်လျောညီထွေသည့် နမူနာပုံစံ၊ ဒီဇိုင်း၊ နမူနာပစ္စည်းစသည်တို့ကို ပြင်ဆင်ခြင်း၊ ရွေးချယ်ခြင်း၊ ရေးဆွဲခြင်း၊
- (ဂ) လိုအပ်သောပစ္စည်း သို့မဟုတ် လုပ်ငန်းနှင့်စပ်လျဉ်း၍ ရရှိထားသော နမူနာပစ္စည်း အမျိုးအစား အလိုက် ဒေသဈေးနှုန်းများစုစည်းခြင်း၊ ပစ္စည်း သို့မဟုတ် လုပ်ငန်းအရည်အသွေးနှင့် ကိုက်ညီမည့် ကြမ်းခင်းဈေးသတ်မှတ်ခြင်း၊
- (ဃ) ပစ္စည်းနမူနာနှင့် သတ်မှတ်အရည်အသွေး၊ အမျိုးအစား၊ ကြမ်းခင်းဈေးနှုန်းတို့ကို တင်ဒါကော်မတီ သို့ တင်ပြအတည်ပြုချက်ရယူပြီး အခြားဆက်စပ်ကော်မတီများသို့ ကြိုတင်ပေးပို့ခြင်း၊
- (င) တင်ဒါဖွင့်ဖောက်သည့်နေ့တွင် တင်ဒါတင်သွင်းသောပစ္စည်း သို့မဟုတ် လုပ်ငန်းနှင့် စပ်လျဉ်းပြီး ကြမ်းခင်းဈေးပေါ်မူတည်ကာ ဈေးနှုန်းစိစစ်အကဲဖြတ်၍ တင်ဒါကော်မတီသို့ တင်ပြခြင်း၊
- (စ) တင်ဒါကော်မတီက ပေးအပ်သည့်လုပ်ငန်းများကို ဆောင်ရွက်ခြင်း။

(၃) တင်ဒါလက်ခံရေးနှင့် စိစစ်ရေးကော်မတီ

- | | | |
|----------------------|--------------------------|---------------|
| (က) ဦးခင်မောင်စိုး | ညွှန်ကြားရေးမှူး | ဥက္ကဋ္ဌ |
| (ခ) ဦးခိုင်ဦး | ဒုတိယညွှန်ကြားရေးမှူး | အဖွဲ့ဝင် |
| (ဂ) ဦးအောင်မျိုးထွေး | လက်ထောက်ညွှန်ကြားရေးမှူး | အတွင်းရေးမှူး |

(၄) တင်ဒါလက်ခံရေးနှင့် စိစစ်ရေးကော်မတီ၏ လုပ်ငန်းတာဝန်များမှာ အောက်ပါအတိုင်း ဖြစ်ပါသည်-

- (က) တင်ဒါအဆိုပြုလွှာများ လက်ခံခြင်းနှင့် ဖွင့်ဖောက်ခြင်း၊
- (ခ) တင်ဒါများစိစစ်အကဲဖြတ်ခြင်း၊
- (ဂ) တင်ဒါကော်မတီသို့ တင်ပြရန် အကဲဖြတ်မှုအစီရင်ခံစာကို အကြံပြုချက်များနှင့်အတူ ပြင်ဆင်ခြင်း၊
- (ဃ) တင်ဒါတင်သွင်းလာသည့်ကုမ္ပဏီ၊ အဖွဲ့အစည်းများသည် ယုံကြည်စိတ်ချရမှု ရှိ မရှိနှင့် သက်ဆိုင်ရာဌာနများတွင် မှတ်ပုံတင်ထားခြင်း ရှိ မရှိ တို့ကို ထည့်သွင်းစဉ်းစားစိစစ်ခြင်း၊
- (င) အဆိုပြုတင်သွင်းလာသည့် ကုမ္ပဏီ၊ အဖွဲ့အစည်းများသည့် နာမည်ပျက်စာရင်း (Black List) ရှိ မရှိ စိစစ်ခြင်း၊
- (စ) ပစ္စည်းအမျိုးအစားအလိုက် လက်ခံရရှိထားသည့် တင်ဒါအဆိုပြုလွှာပါ ဈေးနှုန်းအနည်းအများ အလိုက် မှတ်တမ်းပြုစုထားခြင်း၊
- (ဆ) တင်သွင်းရန် အဆိုပြုသည့် ပစ္စည်းအမျိုးအစားများနှင့် ပတ်သက်၍ ခိုင်မာသည့်အာမခံချက် ရှိ မရှိ စိစစ်ခြင်း၊
- (ဇ) တင်ဒါကော်မတီကပေးအပ်သည့် တာဝန်များကို ဆောင်ရွက်ခြင်း။

(၅) အရည်အသွေးစိစစ်ရေးနှင့် လက်ခံရေးကော်မတီ

- | | | |
|----------------------|--------------------------|---------------|
| (က) ဦးတင်ထွန်းအောင် | ညွှန်ကြားရေးမှူး | ဥက္ကဋ္ဌ |
| (ခ) ဦးဇော်လွင်ထက် | ဒုတိယညွှန်ကြားရေးမှူး | အဖွဲ့ဝင် |
| (ဂ) ဦးကျော်မိုးနိုင် | လက်ထောက်ညွှန်ကြားရေးမှူး | အတွင်းရေးမှူး |

(၆) အရည်အသွေးစိစစ်ရေးနှင့် လက်ခံရေးကော်မတီ၏ လုပ်ငန်းတာဝန်များမှာ အောက်ပါ အတိုင်းဖြစ်ပါသည်-

- (က) တင်သွင်းသည့်ပစ္စည်း သို့မဟုတ် လုပ်ငန်းအလိုက် အရည်အသွေးများကို စိစစ်ခြင်းနှင့် လိုအပ်ပါက ပစ္စည်းများကို စမ်းသပ်ခြင်း၊
- (ခ) ပစ္စည်း သို့မဟုတ် ဝန်ဆောင်မှုအား စာချုပ်တွင် သတ်မှတ်ဖော်ပြထားသည့်အချက်များ၊ စံချိန် စံညွှန်း သတ်မှတ်ချက်များနှင့် ကိုက်ညီမှု ရှိ မရှိ စိစစ်ခြင်းနှင့် အကဲဖြတ်ခြင်း၊
- (ဂ) ဝယ်ယူမည့်ဌာန၊ အဖွဲ့အစည်းကိုယ်စား ပေးပို့လာသည့်ပစ္စည်း သို့မဟုတ် ဝန်ဆောင်မှုကို လက်ခံခြင်း သို့မဟုတ် ငြင်းပယ်ခြင်း၊
- (ဃ) ပစ္စည်းလက်ခံ စာရွက်စာတမ်းများ ထုတ်ပေးခြင်း၊
- (င) ပစ္စည်းအမျိုးအစား တစ်ခုချင်းအလိုက် အရည်အသွေးစိစစ်ရာတွင် ထုတ်လုပ်သည့်နိုင်ငံ၊ ထုတ်လုပ်သည့်ခုနှစ်၊ ထုတ်လုပ်သည့် ကုမ္ပဏီများအပေါ် အခြေခံ၍ စိစစ်ခြင်း၊
- (စ) ပစ္စည်းအမျိုးအစားအလိုက် အာမခံချက်ပေးသည့် ကာလအနည်းအများအပေါ် အခြေခံ၍ စိစစ်ခြင်း၊
- (ဆ) တင်ဒါကော်မတီက ပေးအပ်သည့် လုပ်ငန်းတာဝန်များ ဆောင်ရွက်ခြင်း။

အုန်းမောင်

ပြည်ထောင်စုဝန်ကြီး

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
 ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန
(ပြည်ထောင်စုဝန်ကြီးရုံး)

အမိန့်ကြော်ငြာစာအမှတ် (၃၀/၂၀၂၀)

နေပြည်တော်၊ ၁၃၈၂ ခုနှစ်၊ နယုန်လပြည့်ကျော် ၆ ရက်
(၂၀၂၀ ပြည့်နှစ်၊ ဇွန်လ ၁၁ ရက်)

၂၀၂၀ ပြည့်နှစ်၊ ဇွန်လ ၁၀ ရက်နေ့တွင် ကျင်းပပြုလုပ်သော ပြည်ထောင်စုရာထူးဝန်အဖွဲ့ အစည်းအဝေးအမှတ်စဉ် (၁၁/၂၀၂၀) ၏ သဘောတူညီချက်အရ တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာန၊ တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး၊ လစာနှုန်း (၂၁၆,၀၀၀-၂,၀၀၀-၂၂၆,၀၀၀) (၃) ဦးတို့အား ၎င်းတို့နှင့် ယှဉ်တွဲဖော်ပြပါဌာနများရှိ ဦးစီးအရာရှိ၊ လစာနှုန်း (၂၇၅,၀၀၀-၄,၀၀၀-၂၉၅,၀၀၀) ရာထူးနေရာများတွင် လုပ်ငန်းတာဝန်ဝတ္တရားများ စတင်ထမ်းဆောင်သည့် နေ့မှစ၍ တိုးမြှင့်ခန့်ထားလိုက်သည်-

စဉ် အမည်၊ လက်ရှိရာထူး

(က) ဒေါ်သဇင်မြင့်
ဒုတိယဦးစီးမှူး

တိုးမြှင့်ခန့်ထားသည့်ရာထူး၊ ဌာန

ဦးစီးရာရှိ
တိုင်းရင်းသားများအခွင့်အရေးဆိုင်ရာဌာနခွဲ
ညွှန်ကြားရေးမှူးချုပ်ရုံး (နေပြည်တော်)

(ခ) ဒေါ်ရွယ်ဆိုင်း
ဒုတိယဦးစီးမှူး

ဦးစီးအရာရှိ
ကချင်ပြည်နယ်ညွှန်ကြားရေးမှူးရုံး

(ဂ) ဦးထန်ဆွင်းခိုင်
ဒုတိယဦးစီးမှူး

ဦးစီးအရာရှိ
သုတေသနနှင့်ဖွံ့ဖြိုးတိုးတက်ရေးဌာနခွဲ
ညွှန်ကြားရေးမှူးချုပ်ရုံး (နေပြည်တော်)

နိုင်သက်လွင်

ပြည်ထောင်စုဝန်ကြီး

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ပြည်ထောင်စုရှေ့နေချုပ်ရုံး

နေပြည်တော်၊ ၁၃၈၂ ခုနှစ်၊ နယုန်လဆန်း ၁၃ ရက်
(၂၀၂၀ ပြည့်နှစ်၊ ဇွန်လ ၃ ရက်)

အမှတ် ၅၉။ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်ဥပဒေရုံး၊ ခရိုင်ဥပဒေအရာရှိ (ဥပဒေအရာရှိ အဆင့်-၁)၊ လစာနှုန်း (၃၄၁,၀၀၀-၄,၀၀၀-၃၆၁,၀၀၀) ဒေါ်လှလှဆွေ (ဥ/၂၆၆၄) အား တာဝန်ဝတ္တရားများ စတင်လက်ခံဆောင်ရွက်သည့်နေ့မှစ၍ ပြည်ထောင်စုရှေ့နေချုပ်ရုံး၊ စီမံရေးရာဦးစီးဌာန၊ သတင်း အချက်အလက်နည်းပညာဌာနခွဲ၊ ညွှန်ကြားရေးမှူး၊ လစာနှုန်း (၃၇၄,၀၀၀-၄,၀၀၀-၃၉၄,၀၀၀) အဖြစ် တိုးမြှင့်ခန့်ထားလိုက်သည်။

ထွန်းထွန်းဦး

ပြည်ထောင်စုရှေ့နေချုပ်

ပြည်ထောင်စုရှေ့နေချုပ်ရုံး

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
နေပြည်တော်စည်ပင်သာယာရေးကော်မတီ
အမိန့်ကြော်ငြာစာအမှတ် (၃၂/၂၀၂၀)

၁၃၈၂ ခုနှစ်၊ နယုန်လဆန်း ၆ ရက်
(၂၀၂၀ ပြည့်နှစ်၊ မေလ ၂၇ ရက်)

အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအဖွဲ့ ဖွဲ့စည်းခြင်း

၁။ နေပြည်တော်စည်ပင်သာယာရေးကော်မတီ အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအဖွဲ့ (Corruption Prevention Unit-CPU) အား အောက်ပါအတိုင်း ပြင်ဆင်ဖွဲ့စည်းတာဝန်ပေးအပ်လိုက်ပြီး ယခင် ဖွဲ့စည်းတာဝန်ပေးအပ်ထားသည့် အမိန့်ကြော်ငြာစာအမှတ် (၃၇/၂၀၁၉) ကို ဤအမိန့်ဖြင့် လွှမ်းမိုးပယ်ဖျက်လိုက်သည်-

စဉ်	အမည်	ရာထူး၊ ဌာန	တာဝန်
(က)	ဦးမျိုးအောင်	အမြဲတမ်းအတွင်းဝန်	အဖွဲ့ခေါင်းဆောင်
(ခ)	ဦးမင်းမင်းဇော်	ဌာနကြီးမှူး (မြို့/မြေ)	ဒုတိယအဖွဲ့ခေါင်းဆောင်
(ဂ)	ဦးစိုးဝင်း	ဌာနကြီးမှူး (စီမံ)	အဖွဲ့ဝင်
(ဃ)	ဦးအေးကိုကို	ဌာနကြီးမှူး (ကျန်းမာရေး)	အဖွဲ့ဝင်
(င)	ဦးစိုးဟန်	ဌာနကြီးမှူး (ထုတ်လုပ်ရေး)	အဖွဲ့ဝင်
(စ)	ဦးတင်အောင်ငွေ	ဌာနကြီးမှူး (အင်ဂျင်နီယာ)	အဖွဲ့ဝင်
(ဆ)	ဦးထွန်းနိုင်	ဒုတိယအမြဲတမ်းအတွင်းဝန် မြို့တော်ဝန်ရုံး	အဖွဲ့ဝင်
(ဇ)	ဒေါ်ခင်မြတ်လေး	ဌာနမှူး၊ ဘတ်ဂျက်နှင့် ငွေစာရင်းဌာန	အဖွဲ့ဝင်
(ဈ)	ဦးအောင်ဇော်မြင့်	ဌာနမှူး၊ စစ်ဆေးရေးဌာန	အတွင်းရေးမှူး
(ည)	ဦးသိန်းဆန်း	ဒုတိယဌာနမှူး၊ စစ်ဆေးရေးဌာန	တွဲဖက်အတွင်းရေးမှူး

၂။ နေပြည်တော်စည်ပင်သာယာရေးကော်မတီ အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအဖွဲ့ (Corruption Prevention Unit-CPU) ၏ လုပ်ငန်းတာဝန်များမှာ အောက်ပါအတိုင်း ဖြစ်ပါသည်-

- အဂတိလိုက်စားနိုင်ခြေရှိသော လုပ်ငန်းဆောင်ရွက်မှုအခြေအနေများကို ဆန်းစစ်လေ့လာခြင်း၊
- ဌာနအလိုက် လာဘ်ပေးလာဘ်ယူမှုနှင့်သက်ဆိုင်သော အဂတိလိုက်စားမှုပြဿနာများကို စိစစ်ဖော်ထုတ်ရန်၊
- တွေ့ရှိလာသောပြဿနာများကို ဥပဒေနှင့်အညီ ဖြေရှင်းရန်၊
- အဂတိလိုက်စားမှုဖြစ်ပေါ်လာပါက ထိရောက်စွာ အရေးယူဆောင်ရွက်သွားရန်နှင့် ဆက်လက်မဖြစ်ပေါ်စေရေးအတွက် တားဆီးထိန်းချုပ်သွားရန်၊
- အဂတိလိုက်စားမှုဖြစ်ပေါ်စေရေးအတွက် ကြိုတင်တားဆီးကာကွယ်နိုင်ရေး အသိပညာပေးဆောင်ရွက်ရန်၊
- အဂတိလိုက်စားမှုဆိုင်ရာ တိုင်ကြားလာမှုများနှင့်ပတ်သက်၍ ဆောင်ရွက်မှုအခြေအနေအား သတင်းထုတ်ပြန်ရန်၊
- တိုင်ကြားစာနှင့်စပ်လျဉ်း၍ ဆောင်ရွက်ရမည့်အစီအစဉ်များ ချမှတ်ဆောင်ရွက်ရန်၊
- အဂတိလိုက်စားမှုပေါ်ပေါက်သည့်အခါ နိုင်ငံတော်အဖွဲ့အစည်းနှင့်အညီ အရေးယူနိုင်ရေး ဆောင်ရွက်ရန်၊
- လိုအပ်ပါက အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်သို့ လွှဲပြောင်းဆောင်ရွက်ရန်၊

- (ည) အဂတိလိုက်စားမှုပြုရန် အခွင့်သာစေသည့် စည်းမျဉ်း၊ စည်းကမ်း၊ ညွှန်ကြားချက်၊ လုပ်ထုံးလုပ်နည်းများကို ပြင်ဆင်နိုင်ရေးအတွက် စိစစ်တင်ပြ ဆောင်ရွက်ရန်၊
- (ဋ) အဂတိလိုက်စားသောပြစ်မှု လုံးဝမကျူးလွန်မိစေရန် ဌာနများ၌ အဂတိလိုက်စားမှုပြဿနာ ပေါ်ပေါက်နိုင်သော အခြေအနေများကို ကြိုတင်စိစစ်ဖော်ထုတ်ရန်၊
- (ဌ) အဖွဲ့၏ဆောင်ရွက်မှုအစီရင်ခံစာကို နိုင်ငံတော်သမ္မတရုံးသို့ လိပ်မူပေးပို့ပြီး နေပြည်တော်ကောင်စီ၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်သို့ မိတ္တူပေးပို့ဆောင်ရွက်ရန်၊
- (ဍ) အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအတွက် နှစ်တို၊ နှစ်ရှည်စီမံချက် (Action Plan) များကို ရေးဆွဲအကောင်အထည်ဖော်ရန်၊
- (ဎ) အဂတိလိုက်စားနိုင်ခြေအန္တရာယ်ရှိမှု ဆန်းစစ်လေ့လာခြင်း (Corruption Risk Assessment) ကို ဆောင်ရွက်ရန်၊
- (ဏ) အဖွဲ့၏ လုပ်ငန်းတာဝန်များကို အောက်ခြေအထိ ထိရောက်အောင်မြင်စွာ ဆောင်ရွက်နိုင်ရန် အတွက် သက်ဆိုင်ရာဌာနအလိုက် အထောက်အကူပြုအဖွဲ့ငယ်များ ထပ်မံဖွဲ့စည်းပေးရန်၊
- (တ) ကော်မတီမှ ဖွင့်လှစ်လျက်ရှိသော သင်တန်းများတွင် အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးကို ဘာသာရပ် (၁) ခုအဖြစ် သင်တန်းချိန်ထည့်သွင်း၍ သင်ကြားပို့ချနိုင်ရေး ဆောင်ရွက်ရန်၊
- (ထ) အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးလုပ်ငန်းနှင့် သဘောသဘာဝချင်းတူညီသော အခြားအဖွဲ့အစည်းများနှင့် ချိတ်ဆက်ဆောင်ရွက်ရန်၊
- (ဒ) အဖွဲ့၏ဆောင်ရွက်ချက်များကို မြို့တော်ဝန်နှင့် ဒုတိယမြို့တော်ဝန်တို့သို့ လစဉ်အစီရင်ခံစာတင်ပြပြီး နိုင်ငံတော်သမ္မတရုံးသို့ အစီရင်ခံစာပေးပို့တင်ပြရန်နှင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်သို့ မိတ္တူပေးရန်၊
- (ဓ) မြို့တော်ဝန်နှင့် ဒုတိယမြို့တော်ဝန်တို့မှ တာဝန်ပေးအပ်သည့် အခြားတာဝန်များကို ဆောင်ရွက်ရန်။

အမိန့်ကြော်ငြာစာ (၃၃/၂၀၂၀)

နေပြည်တော်၊ ၁၃၈၂ ခုနှစ်၊ နယုန်လဆန်း ၇ ရက်
(၂၀၂၀ ပြည့်နှစ်၊ မေလ ၂၈ ရက်)

၂၀၂၀ ပြည့်နှစ်၊ မေလ ၂၈ ရက်နေ့ နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ မြို့တော်ဝန်ရုံးခန်းတွင် ကျင်းပပြုလုပ်သည့် ရာထူးတိုးမြှင့်ရေးနှင့် နေရာချထားရေး အစည်းအဝေးဆုံးဖြတ်ချက်အရ အောက်ပါ လက်ထောက်ဌာနမှူး (ဒုတိယညွှန်ကြားရေးမှူး)၊ လစာနှုန်း (၃၄၁,၀၀၀-၄,၀၀၀-၃၆၁,၀၀၀) (၃) ဦးတို့အား လစ်လပ်လျက်ရှိသော ဒုတိယဌာနမှူး (ညွှန်ကြားရေးမှူး)၊ လစာနှုန်း (၃၇၄,၀၀၀-၄,၀၀၀-၃၉၄,၀၀၀) ရာထူးနေရာများသို့ တာဝန်ဝတ္တရားများစတင်ထမ်းဆောင်သည့်နေ့မှစ၍ တိုးမြှင့်ခန့်ထားပြီး ယှဉ်တွဲပါဌာနများတွင် တာဝန်ထမ်းဆောင်စေလိုက်သည်-

စဉ်	အမည်	ရာထူး၊ ဌာန
(က)	ဦးသိန်းထွန်းဦး	ဒုတိယဌာနမှူး၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာန
(ခ)	ဒေါ်သက်သက်ဝင်း	ဒုတိယဌာနမှူး၊ စီမံရေးရာဌာန
(ဂ)	ဒေါက်တာမင်းသုနောင်	ဒုတိယဌာနမှူး၊ ကျန်းမာရေးဌာန

အမိန့်ကြော်ငြာစာအမှတ် (၃၄/၂၀၂၀)

၁၃၈၂ ခုနှစ်၊ နယုန်လဆန်း ၁၂ ရက်
(၂၀၂၀ ပြည့်နှစ်၊ ဇွန်လ ၂ ရက်)

ပြည်ထဲရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ ၂၀၂၀ ပြည့်နှစ်၊ ဧပြီလ ၂၁ ရက်စွဲပါ စာအမှတ်၊ ၁၀၀၅ (၄၀၉)/၁၁/ထူး ၄ အမိန့်ကြော်ငြာစာအရ မွန်ပြည်နယ်ရဲတပ်ဖွဲ့မှ စည်ပင်သာယာရဲတပ်ဖွဲ့

(နေပြည်တော်) သို့ ပြောင်းရွှေ့တာဝန်ချထားသည့် အောက်ပါ ဒုတိယရဲမှူး (၂) ဦးအား ၂၀၂၀ ပြည့်နှစ်၊ ဇွန်လ ၁ ရက်နေ့တွင် ကျင်းပပြုလုပ်သည့် စီမံခန့်ခွဲမှုကော်မတီ အစည်းအဝေးအမှတ်စဉ် (၂၀/၂၀၂၀) သဘောတူဆုံးဖြတ်ချက်အရ တာဝန်ဝတ္တရားများစတင်ထမ်းဆောင်သည့် ရက်နေ့မှစ၍ နေပြည်တော် စည်ပင်သာယာရေးကော်မတီ အင်အားတိုးယူပြီး လုံခြုံရေးနှင့် စည်းကမ်းထိန်းသိမ်းရေးဌာန၊ မူလရာထူးနှင့် လစာနှုန်းတူ ဒုတိယရဲမှူး၊ လစာနှုန်း (၂၇၅,၀၀၀-၄,၀၀၀-၂၉၅,၀၀၀) ရာထူးနေရာ၌ ခန့်ထားလိုက်သည်-

စဉ်	ရဲအရာရှိအမှတ်	အဆင့်၊ အမည်
(က)	ရဲ ၃၄၀၅	ဒုတိယရဲမှူး စိန်ဝင်း
(ခ)	ရဲ ၄၆၀၉	ဒုတိယရဲမှူး စိုးမွန်

ဒေါက်တာမျိုးအောင်

မြို့တော်ဝန်

နေပြည်တော်စည်ပင်သာယာရေးကော်မတီ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
ရန်ကုန်တိုင်းဒေသကြီးအစိုးရ
ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ
အမိန့်ကြော်ငြာစာအမှတ် (၃၇/၂၀၂၀)
ရန်ကုန်မြို့၊ ၁၃၈၂ ခုနှစ်၊ နယုန်လဆန်း ၁၁ ရက်
(၂၀၂၀ ပြည့်နှစ်၊ ဇွန်လ ၁ ရက်)

အဆောက်အဦဆိုင်ရာလုပ်ငန်းတာဝန်ခံအဖွဲ့၊ အင်ဂျင်နီယာဌာန (အဆောက်အအုံ) မှ ဒုတိယဌာနမှူး၊ လစာနှုန်း (၃၇၄,၀၀၀-၄,၀၀၀-၃၉၄,၀၀၀)၊ ကိုယ်ပိုင်အမှတ် မစ-၀၆၆၉ ဦးနေဝင်း အား ၂၀၂၀ ပြည့်နှစ်၊ မေလ ၂၆ ရက်နေ့တွင် ကျင်းပသောကော်မတီဝင်များ၏ အစည်းအဝေးဆုံးဖြတ်ချက်အမှတ် ၆။ (သ) အရ ၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလ ၇ ရက်နေ့မှ ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ ၆ ရက်နေ့အထိ သက်ပြည့်အငြိမ်းစားယူရန် ကြိုတင်ပြင်ဆင်ခွင့် (၄) လကို အများပြည်သူအကျိုးငှာငြင်းပယ်၍ ငြင်းပယ်ခဲ့သော ကြိုတင်ပြင်ဆင်ခွင့် (၄) လကို အသက် (၆၀) နှစ်ပြည့်သည့် ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ ၇ ရက်နေ့မှ ၂၀၂၁ ခုနှစ်၊ မေလ ၆ ရက်နေ့အထိ ခံစားခွင့်ပြုပြီး ယင်းခွင့်ကုန်ဆုံးသည့် နောက်တစ်နေ့ဖြစ်သော ၂၀၂၁ ခုနှစ်၊ မေလ ၇ ရက်နေ့မှစ၍ သက်ပြည့်အငြိမ်းစား ယူခွင့်ပြုလိုက်သည်။

အမိန့်ကြော်ငြာစာအမှတ် (၄၁/၂၀၂၀)

ရန်ကုန်မြို့၊ ၁၃၈၂ ခုနှစ်၊ နယုန်လပြည့်ကျော် ၁၁ ရက်
(၂၀၂၀ ပြည့်နှစ်၊ ဇွန်လ ၁၆ ရက်)

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ ကော်မတီဝင်များ၏ ၂၀၂၀ ပြည့်နှစ်၊ ဇွန်လ ၉ ရက်နေ့တွင် ကျင်းပသော ကော်မတီဝင်များအစည်းအဝေးဆုံးဖြတ်ချက်အမှတ် ၆။ (က/၁၂) အရ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီတွင် တာဝန်ထမ်းဆောင်ရန် ပြည်ထောင်စုအစိုးရအဖွဲ့၏ သဘောတူညီချက်အရ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနမှ လွှဲပြောင်းပေးသော မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၊ နည်းပညာဌာနကြီး၊ လုပ်ငန်းလည်ပတ်မှုဌာနမှ လက်ထောက်အင်ဂျင်နီယာ ဒေါ်စုမွန်လတ် [၁၂/စခန (နိုင်) ၀၅၅၇၄] (JO Code 0165) အား စီမံခန့်ခွဲရေး၊ ပြည်သူ့ဆက်ဆံရေးနှင့် ပြန်ကြားရေးဌာန၊ ပြည်သူ့ဆက်ဆံရေးနှင့် ပြန်ကြားရေးဌာနတွင် လစ်လပ်လျက်ရှိသည့် ဌာနစုမှူး (အင်ဂျင်နီယာ)၊ လစာနှုန်း (၂၇၅,၀၀၀-၄,၀၀၀-၂၉၅,၀၀၀) ရာထူးသို့ အလုပ်စတင်ဝင်ရောက်သည့်နေ့မှစ၍ ခန့်ထားလိုက်ပြီး ကိုယ်ပိုင်အမှတ် မစ-၂၀၄၃ ပေးအပ်လိုက်သည်။

မောင်မောင်စိုး

ဥက္ကဋ္ဌ (မြို့တော်ဝန်)

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ပြန်တမ်း

ရန်ကုန်မြို့ { ၁၃၈၂ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၁၅ ရက်
(၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလ ၁၆ ရက်) } သောကြာနေ့

ဤအပိုင်းကို သီးခြားစုပေါင်း၍တွဲထားနိုင်ရန် သီးခြားစာမျက်နှာတပ်ထားပါသည်။

အပိုင်း ၂

ပြည်ထောင်စုအစိုးရအဖွဲ့
အမိန့်ကြော်ငြာစာအမှတ် (၁၁/၂၀၂၀)
၁၃၈၂ ခုနှစ်၊ ပထမဝါဆိုလပြည့်ကျော် ၉ ရက်
(၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်လ ၁၃ ရက်)

ပြည်ထောင်စုအစိုးရအဖွဲ့ရုံးတွင် တာဝန်ထမ်းဆောင်လျက်ရှိသော အောက်ဖော်ပြပါ ရုံးအုပ်၊
လစာနှုန်း (၂၃၄,၀၀၀-၂,၀၀၀-၂၄၄,၀၀၀) များအား လစ်လပ်လျက်ရှိသော ဌာနစုမှူး၊ လစာနှုန်း (၂၇၅,၀၀၀-
၄,၀၀၀-၂၉၅,၀၀၀) ရာထူးနေရာများသို့ ၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်လ ၁၃ ရက် (တနင်္လာနေ့) နံနက်ပိုင်းမှစ၍
တိုးမြှင့်ခန့်ထားလိုက်သည် -

- (၁) ဒေါ်ဟေမာစိုး
- (၂) ဒေါ်ယုနန္ဒာ
- (၃) ဒေါ်ဖြူဖြူဆွေ
- (၄) ဒေါ်ထွေးစုလှိုင်
- (၅) ဦးစန်းမင်းထွန်း

ဇော်သန်းသင်း
အမြဲတမ်းအတွင်းဝန်
ပြည်ထောင်စုအစိုးရအဖွဲ့

အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန
အမိန့်ကြော်ငြာစာ (၆၀/၂၀၂၀)

နေပြည်တော်၊ ၁၃၈၂ ခုနှစ်၊ နယုန်လပြည့်ကျော် ၁၂ ရက်
(၂၀၂၀ ပြည့်နှစ်၊ ဇွန်လ ၁၇ ရက်)

မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ရေးမြို့၊ ရန်မျိုးအောင်ရပ်ကွက်၊ အကွက်အမှတ်/အမည်-၁၁(ခ)/
ရန်မျိုးအောင်ရပ်၊ ဦးပိုင်အမှတ် (၇) ရှိ မြေဧရိယာ ၀. ၅၅၇ ဧက၊ ဦးပိုင်အမှတ် (၈) ရှိ မြေဧရိယာ
၀. ၁၄၂ ဧက၊ ဦးပိုင်အမှတ် (၁၂) ရှိ မြေဧရိယာ ၂. ၃၇၄ ဧက၊ ဦးပိုင်အမှတ် (၁၃) ရှိ မြေဧရိယာ
၀. ၂၂၄ ဧက၊ ဦးပိုင်အမှတ် (၁၄) ရှိ မြေဧရိယာ ၀. ၈၀၃ ဧက၊ စုစုပေါင်းမြေဧရိယာ ၄. ၁၀၀ ဧက
အား မရမ်းဘုန်းတော်ကြီးကျောင်း မြေနေရာအဖြစ် အသုံးပြုရန်အတွက် အောက်မြန်မာနိုင်ငံ
မြို့နှင့်ကျေးရွာမြေများ နည်းဥပဒေ ၅၀ နှင့်အညီ အခွန်လွတ်သာသနာ့မြေရန် ထုတ်ပေးခွင့်ပြုသည်။

အမိန့်ကြော်ငြာစာ (၆၁/၂၀၂၀)

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့၊ မြို့မရပ်ကွက်၊ ကွင်းအမှတ်/အမှတ် (၃၇၃/သရက်ချောင်းအေး)၊ မြေကွက်အမှတ် (1975+1976+1977) ရှိ မြေဧရိယာ ၁.၀၆ ဧက အား ရတနာအောင်သိဒ္ဓိမြို့ဦးစေတီ မြေနေရာအဖြစ် အသုံးပြုရန်အတွက် အောက်မြန်မာနိုင်ငံ မြို့နှင့်ကျေးရွာမြေများနည်းဥပဒေ ၅၀ နှင့်အညီ အခွန်လွတ်သာသနာ့မြေရန် ထုတ်ပေးခွင့်ပြုသည်။

အမိန့်ကြော်ငြာစာအမှတ် (၆၂/၂၀၂၀)

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့၊ အရှေ့စုရပ်ကွက်၊ အကွက်အမှတ်နှင့် အမည် (၉/မြို့ရှေ့ရပ်)၊ ဦးပိုင်အမှတ် (၅၉/၄၁+၄၂+၄၄+၄၅) ရှိ မြေဧရိယာ ၃.၁၈၇ ဧက အား အရှေ့ကျောင်းပရိယတ္တိ စာသင်တိုက် မြေနေရာအဖြစ် အသုံးပြုရန်အတွက် အထက်မြန်မာနိုင်ငံ မြေနှင့်အခွန်နည်းဥပဒေ ၅၂ နှင့်အညီ အခွန်လွတ်သာသနာ့မြေရန် ထုတ်ပေးခွင့်ပြုသည်။

အမိန့်ကြော်ငြာစာအမှတ် (၆၃/၂၀၂၀)

နေပြည်တော်၊ ၁၃၈၂ ခုနှစ်၊ နယုန်လပြည့်ကျော် ၁၃ ရက်
(၂၀၂၀ ပြည့်နှစ်၊ ဇွန်လ ၁၈ ရက်)

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့၊ အရှေ့စုရပ်ကွက်၊ အကွက်အမှတ်နှင့် အမည် (၉/မြို့ရှေ့ရပ်)၊ ဦးပိုင်အမှတ် (၅၉/၃၆+၃၇+၃၈) ရှိ မြေဧရိယာ ၁.၈၀၄ ဧက အား ရွှေသာလျောင်းဘုရားကြီး မြေနေရာအဖြစ် အသုံးပြုရန်အတွက် အထက်မြန်မာနိုင်ငံ မြေနှင့်အခွန်နည်းဥပဒေ ၅၂ နှင့်အညီ အခွန်လွတ်သာသနာ့မြေရန် ထုတ်ပေးခွင့်ပြုသည်။

အမိန့်ကြော်ငြာစာအမှတ် (၆၄/၂၀၂၀)

ရှမ်းပြည်နယ်၊ တောင်ကြီးခရိုင်၊ ပင်းတယမြို့နယ်၊ တမဲကျေးရွာအုပ်စု၊ ကွင်း/အကွက်အမှတ်နှင့် အမည် (၇၃/တမဲအနောက်ကွင်း)၊ ဦးပိုင်အမှတ် (၅၅၊ ၇၂၊ ၇၇) ရှိ မြေဧရိယာ ၁၀.၀၄ ဧက အား စင်္ကြာရတနာစုဌာမုနိစေတီတော်မြတ်ကြီး သာသနာ့မြေအဖြစ် အသုံးပြုရန်အတွက် အထက်မြန်မာနိုင်ငံ မြေနှင့်အခွန်နည်းဥပဒေ ၅၂ နှင့်အညီ အခွန်လွတ်သာသနာ့မြေရန် ထုတ်ပေးခွင့်ပြုသည်။

အမိန့်ကြော်ငြာစာအမှတ် (၆၅/၂၀၂၀)

နေပြည်တော်၊ ၁၃၈၂ ခုနှစ်၊ နယုန်လပြည့်ကျော် ၁၄ ရက်
(၂၀၂၀ ပြည့်နှစ်၊ ဇွန်လ ၁၉ ရက်)

ရှမ်းပြည်နယ်၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်၊ ကုန်းကြီးရွာမကျေးရွာအုပ်စု၊ ကွင်း/အကွက် အမှတ်နှင့် အမည် (၁၆၁/ပင်စုံရွာကွင်း)၊ မြေကွက်အမှတ် (၃၅၅/၁၅၁၂) ရှိ မြေဧရိယာ ၁.၂၈ ဧက အား ရေဝင်ကချင်နှစ်ခြင်းခရစ်ယာန်ဘုရားရှိခိုးကျောင်း သာသနာ့မြေအဖြစ် အသုံးပြုရန်အတွက် အထက်မြန်မာနိုင်ငံ မြေနှင့်အခွန်နည်းဥပဒေ ၅၂ နှင့်အညီ အခွန်လွတ်သာသနာ့မြေရန် ထုတ်ပေးခွင့်ပြုသည်။

အမိန့်ကြော်ငြာစာ (၆၆/၂၀၂၀)

နေပြည်တော်၊ ၁၃၈၂ ခုနှစ်၊ ပထမဝါဆိုလဆန်း ၄ ရက်
(၂၀၂၀ ပြည့်နှစ်၊ ဇွန်လ ၂၃ ရက်)

မွန်ပြည်နယ်၊ သထုံခရိုင်၊ သထုံမြို့နယ်၊ ဒုံဝန်းကျေးရွာအုပ်စု၊ ကွင်းအမှတ်/အမည်-၄၂၂/ တောင်စွန်းတောင်ကွင်း၊ ဦးပိုင်အမှတ် (၁၀၇) ရှိ မြေဧရိယာ ၈.၇၅ ဧက အား ရေပေါ့စေတီ ဘုန်းတော်ကြီးကျောင်း မြေနေရာအဖြစ် အသုံးပြုရန်အတွက် အောက်မြန်မာနိုင်ငံ မြေနှင့်အခွန် နည်းဥပဒေ ၃၂ နှင့်အညီ အခွန်လွတ်သာသနာ့မြေရန် ထုတ်ပေးခွင့်ပြုသည်။

မြင့်သန်း
ညွှန်ကြားရေးမှူးချုပ်
အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန

စစ်ရာထူးခန့်ချုပ်ရုံး

(ကြည်းတပ်ဌာနစု)

၁၃၈၂ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁ ရက်
(၂၀၂၀ ပြည့်နှစ်၊ မေလ ၇ ရက်)

အမှတ် ၇၀/၂၀၂၀။ အောက်ဖော်ပြပါ အရာခံပိုလ်များအား ၂၀၂၀ ပြည့်နှစ်၊ ဧပြီလ ၇ ရက်နေ့တွင် ကျင်းပပြုလုပ်သော (၁၀၉) ကြိမ်မြောက် ကာကွယ်ရေးဌာနကောင်စီ၏ အမှုဆောင်အဖွဲ့ အစည်းအဝေးမှ သဘောတူခွင့်ပြုချက်အရ ၎င်းတို့နှင့်ယှဉ်တွဲဖော်ပြပါ နေ့ရက်များမှအစပြု၍ တပ်မတော် (ကြည်း) တွင် ပြန်တမ်းဝင်အရာရှိ (ဒုတိယဗိုလ်) အဖြစ် ခန့်အပ်လိုက်သည်-

(၁) ထဲနေထူး	ကြည်း	၇၆၁၀၆	၆-၅-၂၀၂၀
(၂) အောင်နိုင်	ကြည်း	၇၆၁၀၇	၇-၅-၂၀၂၀

၁၃၈၂ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၂ ရက်
(၂၀၂၀ ပြည့်နှစ်၊ မေလ ၈ ရက်)

အမှတ် ၇၁/၂၀၂၀။ အောက်ဖော်ပြပါ အရာခံပိုလ်အား ၂၀၂၀ ပြည့်နှစ်၊ ဧပြီလ ၇ ရက်နေ့တွင် ကျင်းပပြုလုပ်သော (၁၀၉) ကြိမ်မြောက် ကာကွယ်ရေးဌာနကောင်စီ၏ အမှုဆောင်အဖွဲ့ အစည်းအဝေးမှ သဘောတူခွင့်ပြုချက်အရ ၂၀၂၀ ပြည့်နှစ်၊ မေလ ၈ ရက်နေ့မှ အစပြု၍ တပ်မတော် (ကြည်း) တွင် ပြန်တမ်းဝင်အရာရှိ (ဒုတိယဗိုလ်) အဖြစ် ခန့်အပ်လိုက်သည်-

တီလ်ထန်း ကြည်း ၇၆၁၀၈

၁၃၈၂ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၈ ရက်
(၂၀၂၀ ပြည့်နှစ်၊ မေလ ၁၄ ရက်)

အမှတ် ၇၂/၂၀၂၀။ အောက်ဖော်ပြပါ အရာခံပိုလ်အား ၂၀၂၀ ပြည့်နှစ်၊ ဧပြီလ ၇ ရက်နေ့တွင် ကျင်းပပြုလုပ်သော (၁၀၉) ကြိမ်မြောက် ကာကွယ်ရေးဌာနကောင်စီ၏ အမှုဆောင်အဖွဲ့ အစည်းအဝေးမှ သဘောတူခွင့်ပြုချက်အရ ၂၀၂၀ ပြည့်နှစ်၊ မေလ ၁၄ ရက်နေ့မှ အစပြု၍ တပ်မတော် (ကြည်း) တွင် ပြန်တမ်းဝင်အရာရှိ (ဒုတိယဗိုလ်) အဖြစ် ခန့်အပ်လိုက်သည်-

ခင်မောင်မြင့် ကြည်း ၇၆၁၀၉

၁၃၈၂ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁၄ ရက်
(၂၀၂၀ ပြည့်နှစ်၊ မေလ ၂၀ ရက်)

အမှတ် ၈၀/၂၀၂၀။ အောက်ဖော်ပြပါ အရာခံပိုလ်အား ၂၀၂၀ ပြည့်နှစ်၊ ဧပြီလ ၇ ရက်နေ့တွင် ကျင်းပပြုလုပ်သော (၁၀၉) ကြိမ်မြောက် ကာကွယ်ရေးဌာနကောင်စီ၏ အမှုဆောင်အဖွဲ့ အစည်းအဝေးမှ သဘောတူခွင့်ပြုချက်အရ ၂၀၂၀ ပြည့်နှစ်၊ မေလ ၂၀ ရက်နေ့မှ အစပြု၍ တပ်မတော် (ကြည်း) တွင် ပြန်တမ်းဝင်အရာရှိ (ဒုတိယဗိုလ်) အဖြစ် ခန့်အပ်လိုက်သည်-

ကျော်စိုး ကြည်း ၇၆၁၁၀

၁၃၈၂ ခုနှစ်၊ နယုန်လဆန်း ၄ ရက်
(၂၀၂၀ ပြည့်နှစ်၊ မေလ ၂၅ ရက်)

အမှတ် ၈၁/၂၀၂၀။ အောက်ဖော်ပြပါ အရာခံပိုလ်အား ၂၀၂၀ ပြည့်နှစ်၊ ဧပြီလ ၇ ရက်နေ့တွင် ကျင်းပပြုလုပ်သော (၁၀၉) ကြိမ်မြောက် ကာကွယ်ရေးဌာနကောင်စီ၏ အမှုဆောင်အဖွဲ့ အစည်းအဝေးမှ သဘောတူခွင့်ပြုချက်အရ ၂၀၂၀ ပြည့်နှစ်၊ မေလ ၂၅ ရက်နေ့မှအစပြု၍ တပ်မတော် (ကြည်း) တွင် ပြန်တမ်းဝင်အရာရှိ (ဒုတိယဗိုလ်) အဖြစ် ခန့်အပ်လိုက်သည်-

မောင်မောင်ရွှေ ကြည်း ၇၆၁၁၁

၁၃၈၂ ခုနှစ်၊ နယုန်လဆန်း ၁၂ ရက်
 (၂၀၂၀ ပြည့်နှစ်၊ ဇွန်လ ၂ ရက်)

အမှတ် ၈၅/၂၀၂၀။ အောက်ဖော်ပြပါ အရာခံပိုင်များအား ၂၀၂၀ ပြည့်နှစ်၊ မေလ ၂၂ ရက်နေ့တွင် ကျင်းပပြုလုပ်သော (၁၁၁) ကြိမ်မြောက် ကာကွယ်ရေးဌာနကောင်စီ၏ အမှုဆောင်အဖွဲ့အစည်းအဝေးမှ သဘောတူခွင့်ပြုချက်အရ ၂၀၂၀ ပြည့်နှစ်၊ မတ်လ ၂၃ ရက်နေ့မှ အစပြု၍ တပ်မတော် (ကြည်း) တွင် ပြန်တမ်းဝင်အရာရှိ (ဒုတိယဗိုလ်) အဖြစ် ခန့်အပ်လိုက်သည်-

(၁) စန်းလွင်	ကြည်း	၇၆၁၁၂
(၂) ဇော်ဝင်း	ကြည်း	၇၆၁၁၃
(၃) သန်းမြင့်	ကြည်း	၇၆၁၁၄
(၄) တင်ထွန်းဦး	ကြည်း	၇၆၁၁၅
(၅) သက်လှိုင်	ကြည်း	၇၆၁၁၆
(၆) တင်မောင်ဝင်း	ကြည်း	၇၆၁၁၇
(၇) အေးလှိုင်	ကြည်း	၇၆၁၁၈
(၈) ဝင်းကျော်	ကြည်း	၇၆၁၁၉
(၉) ကျော်စိန်ဝင်း	ကြည်း	၇၆၁၂၀
(၁၀) မြတ်စိုး	ကြည်း	၇၆၁၂၁
(၁၁) အောင်သွင်	ကြည်း	၇၆၁၂၂
(၁၂) မောင်မောင်ဦး	ကြည်း	၇၆၁၂၃
(၁၃) သန်းဝင်း	ကြည်း	၇၆၁၂၄
(၁၄) သက်နိုင်	ကြည်း	၇၆၁၂၅
(၁၅) ခင်စိုး	ကြည်း	၇၆၁၂၆
(၁၆) သိန်းဇော်မင်း	ကြည်း	၇၆၁၂၇

အမှတ် ၈၆/၂၀၂၀။ အောက်ဖော်ပြပါ အရာခံပိုင်အား ၂၀၂၀ ပြည့်နှစ်၊ မေလ ၂၂ ရက်နေ့တွင် ကျင်းပပြုလုပ်သော (၁၁၁) ကြိမ်မြောက် ကာကွယ်ရေးဌာနကောင်စီ၏ အမှုဆောင်အဖွဲ့ အစည်းအဝေးမှ သဘောတူခွင့်ပြုချက်အရ ၂၀၂၀ ပြည့်နှစ်၊ ဇွန်လ ၁ ရက်နေ့မှ အစပြု၍ တပ်မတော် (ကြည်း) တွင် ပြန်တမ်းဝင်အရာရှိ (ဒုတိယဗိုလ်) အဖြစ် ခန့်အပ်လိုက်သည်-

မြင့်မောင်	ကြည်း	၇၆၁၂၈
------------	-------	-------

၁၃၈၂ ခုနှစ်၊ နယုန်လဆန်း ၁၃ ရက်
 (၂၀၂၀ ပြည့်နှစ်၊ ဇွန်လ ၃ ရက်)

အမှတ် ၈၇/၂၀၂၀။ အောက်ဖော်ပြပါ အရာခံပိုင်အား ၂၀၂၀ ပြည့်နှစ်၊ မေလ ၂၂ ရက်နေ့တွင် ကျင်းပပြုလုပ်သော (၁၁၁) ကြိမ်မြောက် ကာကွယ်ရေးဌာနကောင်စီ၏ အမှုဆောင်အဖွဲ့ အစည်းအဝေးမှ သဘောတူခွင့်ပြုချက်အရ ၂၀၂၀ ပြည့်နှစ်၊ ဇွန်လ ၃ ရက်နေ့မှ အစပြု၍ တပ်မတော် (ကြည်း) တွင် ပြန်တမ်းဝင်အရာရှိ (ဒုတိယဗိုလ်) အဖြစ် ခန့်အပ်လိုက်သည်-

ကိုလေး	ကြည်း	၇၆၁၂၉
--------	-------	-------

(ရေတပ်ဌာနစု)

၁၃၈၂ ခုနှစ်၊ နယုန်လဆန်း ၁၂ ရက်
(၂၀၂၀ ပြည့်နှစ်၊ ဇွန်လ ၂ ရက်)

အမှတ် ၃/၂၀၂၀။ အောက်ဖော်ပြပါ အရာခံပိုင်အား ၂၀၂၀ ပြည့်နှစ်၊ မေလ ၂၂ ရက်နေ့တွင် ကျင်းပပြုလုပ်သော (၁၁၁) ကြိမ်မြောက် ကာကွယ်ရေးဌာနကောင်စီ၏ အမှုဆောင်အဖွဲ့ အစည်းအဝေးမှ သဘောတူခွင့်ပြုချက်အရ ၂၀၂၀ ပြည့်နှစ်၊ ဇွန်လ ၂ ရက်နေ့မှ အစပြု၍ တပ်မတော် (ရေ) စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်မှုဌာနခွဲတွင် ပြန်တမ်းဝင်အရာရှိ (ဒုတိယဗိုလ်) အဖြစ် ခန့်အပ်လိုက်သည်-

စိန်လွင် ရေ ၅၅၅၉

၁၃၈၂ ခုနှစ်၊ နယုန်လပြည့်ကျော် ၆ ရက်
(၂၀၂၀ ပြည့်နှစ်၊ ဇွန်လ ၁၁ ရက်)

အမှတ် ၄/၂၀၂၀။ အောက်ဖော်ပြပါ အရာခံပိုင်အား ၂၀၂၀ ပြည့်နှစ်၊ မေလ ၂၂ ရက်နေ့တွင် ကျင်းပပြုလုပ်သော (၁၁၁) ကြိမ်မြောက် ကာကွယ်ရေးဌာနကောင်စီ၏ အမှုဆောင်အဖွဲ့ အစည်းအဝေးမှ သဘောတူခွင့်ပြုချက်အရ ၂၀၂၀ ပြည့်နှစ်၊ ဇွန်လ ၁၁ ရက်နေ့မှ အစပြု၍ တပ်မတော် (ရေ) စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်မှုဌာနခွဲတွင် ပြန်တမ်းဝင်အရာရှိ (ဒုတိယဗိုလ်) အဖြစ် ခန့်အပ်လိုက်သည်-

အောင်ဇော်လင်း ရေ ၅၅၆၀

၁၃၈၂ ခုနှစ်၊ နယုန်လပြည့်ကျော် ၁၂ ရက်
(၂၀၂၀ ပြည့်နှစ်၊ ဇွန်လ ၁၇ ရက်)

အမှတ် ၅/၂၀၂၀။ အောက်ဖော်ပြပါ အရာခံပိုင်များအား ၂၀၂၀ ပြည့်နှစ်၊ မေလ ၂၂ ရက်နေ့တွင် ကျင်းပပြုလုပ်သော (၁၁၁) ကြိမ်မြောက် ကာကွယ်ရေးဌာနကောင်စီ၏ အမှုဆောင်အဖွဲ့ အစည်းအဝေးမှ သဘောတူခွင့်ပြုချက်အရ ၂၀၂၀ ပြည့်နှစ်၊ ဇွန်လ ၁၇ ရက်နေ့မှ အစပြု၍ တပ်မတော် (ရေ) စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်မှုဌာနခွဲတွင် ပြန်တမ်းဝင်အရာရှိ (ဒုတိယဗိုလ်) အဖြစ် ခန့်အပ်လိုက်သည်-

- (၁) ကျော်မင်းအောင် ရေ ၅၅၆၁
- (၂) ဝင်းမြင့် ရေ ၅၅၆၂
- (၂) စိုးဝင်းနိုင် ရေ ၅၅၆၃

၁၃၈၂ ခုနှစ်၊ ပထမဝါဆိုလဆန်း ၃ ရက်
(၂၀၂၀ ပြည့်နှစ်၊ ဇွန်လ ၂၂ ရက်)

အမှတ် ၆/၂၀၂၀။ အောက်ဖော်ပြပါ အရာခံပိုင်အား ၂၀၂၀ ပြည့်နှစ်၊ မေလ ၂၂ ရက်နေ့တွင် ကျင်းပပြုလုပ်သော (၁၁၁) ကြိမ်မြောက် ကာကွယ်ရေးဌာနကောင်စီ၏ အမှုဆောင်အဖွဲ့ အစည်းအဝေးမှ သဘောတူခွင့်ပြုချက်အရ ၂၀၂၀ ပြည့်နှစ်၊ ဇွန်လ ၂၀ ရက်နေ့မှ အစပြု၍ တပ်မတော် (ရေ) စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်မှုဌာနခွဲတွင် ပြန်တမ်းဝင်အရာရှိ (ဒုတိယဗိုလ်) အဖြစ် ခန့်အပ်လိုက်သည်-

မျိုးဝင်း ရေ ၅၅၆၄

၁၃၈၂ ခုနှစ်၊ ပထမဝါဆိုလဆန်း ၅ ရက်
(၂၀၂၀ ပြည့်နှစ်၊ ဇွန်လ ၂၄ ရက်)

အမှတ် ၇/၂၀၂၀ ။ အောက်ဖော်ပြပါ အရာခံပိုင်များအား ၂၀၂၀ ပြည့်နှစ်၊ မေလ ၂၂ ရက်နေ့တွင် ကျင်းပပြုလုပ်သော (၁၁၁) ကြိမ်မြောက် ကာကွယ်ရေးဌာနကောင်စီ၏ အမှုဆောင်အဖွဲ့ အစည်းအဝေးမှ သဘောတူ ခွင့်ပြုချက်အရ ၂၀၂၀ ပြည့်နှစ်၊ ဇွန်လ ၂၄ ရက်နေ့မှ အစပြု၍ တပ်မတော် (ရေ) စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်မှုဌာနခွဲတွင် ပြန်တမ်းဝင်အရာရှိ (ဒုတိယဗိုလ်) အဖြစ် ခန့်အပ်လိုက်သည်-

- (၁) လှဝင်း ရေ ၅၅၆၅
- (၂) တင့်လွင် ရေ ၅၅၆၆
- (၃) မင်းတင့်ဆန်း ရေ ၅၅၆၇

အမိန့်အရ

ဒုတိယဗိုလ်ချုပ်ကြီးလူအေး
စစ်ရာထူးခန့်ချုပ်
စစ်ရာထူးခန့်ချုပ်ရုံး

ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန

နေပြည်တော်၊ ၁၃၈၂ ခုနှစ်၊ နယုန်လဆန်း ၈ ရက်
(၂၀၂၀ ပြည့်နှစ်၊ မေလ ၂၉ ရက်)

အမှတ် ၁၀။ ပြည်ထောင်စုရာထူးဝန်အဖွဲ့၏ ၂၀၂၀ ပြည့်နှစ်၊ မေလ ၂၇ ရက်စွဲပါ စာအမှတ်၊ ၃၀၅/ရအဖ-၂/တမ-၂/၁၅၆/၂၀၂၀ ကိုညွှန်းလျက် နယ်စပ်ရေးရာဝန်ကြီးဌာန၊ ဝန်ကြီးရုံး၏ ၂၀၂၀ ပြည့်နှစ်၊ မေလ ၂၈ ရက်စွဲပါ စာအမှတ်၊ ၀၄၇/၁-နစရ/ဝကရ (၆၉၄) အရ ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန၊ ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ်၊ စစ်ကိုင်းမှ အောက်ပါနည်းပြ/ဒုတိယဦးစီးမှူး (၃) ဦးတို့အား ယှဉ်တွဲပါ ရာထူးနေရာများသို့ အလုပ်တာဝန်များစတင်ထမ်းဆောင်သည့်နေ့မှစ၍ တိုးမြှင့် ခန့်ထားလိုက်သည်-

စဉ်	အမည်၊ ရာထူး၊ ဌာန၊ လစာနှုန်း	တိုးမြှင့်ခန့်ထားမည့်ရာထူး၊ ဌာန၊ လစာနှုန်း
၁။	ဒေါ်စန်းတင် နည်းပြ ကွန်ပျူတာသိပ္ပံဌာန (၂၁၆,၀၀၀-၂,၀၀၀-၂၂၆,၀၀၀)	လက်ထောက်ကထိက ကွန်ပျူတာသိပ္ပံဌာန (၂၇၅,၀၀၀-၄,၀၀၀-၂၉၅,၀၀၀)
၂။	ဒေါ်အေးအေးစိုး ဒုတိယဦးစီးမှူး အီလက်ထရောနစ် သင်ယူလေ့လာမှုဌာန (၂၁၆,၀၀၀-၂,၀၀၀-၂၂၆,၀၀၀)	ဦးစီးအရာရှိ အီလက်ထရောနစ် သင်ယူလေ့လာမှုဌာန (၂၇၅,၀၀၀-၄,၀၀၀-၂၉၅,၀၀၀)
၃။	ဒေါ်အိမ့်မိုးမိုးခိုင် ဒုတိယဦးစီးမှူး နိုင်ငံတကာဆက်ဆံရေးဌာန (၂၁၆,၀၀၀-၂,၀၀၀-၂၂၆,၀၀၀)	ဦးစီးအရာရှိ နိုင်ငံတကာဆက်ဆံရေးဌာန (၂၇၅,၀၀၀-၄,၀၀၀-၂၉၅,၀၀၀)

သိန်းဌေးဦး
ညွှန်ကြားရေးမှူးချုပ်
ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန

မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ်

ရန်ကုန်မြို့၊ ၁၃၈၂ ခုနှစ်၊ ကဆုန်လဆန်း ၁၃ ရက်
(၂၀၂၀ ပြည့်နှစ်၊ မေလ ၄ ရက်)

အမှတ် ၄၀။ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန၏ ၂၀၂၀ ပြည့်နှစ်၊ ဧပြီလ ၃၀ ရက်စွဲပါ စာအမှတ်၊ စဘစ/ဘဏ္ဍာ-၁/၂/၄-၁ (၃၁၅၈/၂၀၂၀) အရ မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ်မှ အောက်ဖော်ပြပါ ကြီးကြပ်ရေးမှူး (၂) ဦးအား ၂၀၂၀ ပြည့်နှစ်၊ မေလ ၄ ရက်နေ့ နံနက်ပိုင်းမှစတင်၍ လက်ထောက်မန်နေဂျာ၊ လစာနှုန်း (၂၇၅,၀၀၀-၄,၀၀၀-၂၉၅,၀၀၀) ရာထူးသို့ တိုးမြှင့်ခန့်ထားလိုက်သည်-

(က) ဒေါ်ခင်နွယ်ဝင်း-၁

(ခ) ဒေါ်ဇင်မင်းမြတ်

ကေသီ
ဦးဆောင်ညွှန်ကြားရေးမှူး
မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ပြန်တမ်း

ရန်ကုန်မြို့ { ၁၃၈၂ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၁၅ ရက်
(၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလ ၁၆ ရက်) } သောကြာနေ့

ဤအပိုင်းကို သီးခြားစုပေါင်း၍တွဲထားနိုင်ရန် သီးခြားစာမျက်နှာတပ်ထားပါသည်။

အပိုင်း ၄

NAY LA DANA COMPANY LIMITED

မြန်မာနိုင်ငံကုမ္ပဏီများဥပဒေ (၂၀၁၇) ပုဒ်မ-၃၄၈ အရ
ကုမ္ပဏီကို ဆန္ဒအလျောက် ဖျက်သိမ်းကြောင်းကြေညာခြင်း

သာမန်ထက်ထူးကဲသော အထွေထွေအစည်းအဝေးဆုံးဖြတ်ချက်အရ NAY LA DANA
COMPANY LIMITED အား (၁၀-၉-၂၀၂၀) နေ့မှစတင်၍ စာရင်းရှင်းလင်းဖျက်သိမ်းရန် ဆုံးဖြတ်ခဲ့ပြီး
ဖြစ်ပါသည်။

ဒေါ်ခင်ဇာလီအောင် တရားလွှတ်တော်ရှေ့နေ (စဉ်-၁၄၃၅၂)၊ အမှတ် (၁၈/အေ)၊ (ပ) ထပ်၊
မဟာဗန္ဓုလလမ်း၊ ၂၉ ရပ်ကွက်၊ ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီးအား တရားဝင်
စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိအဖြစ် ခန့်အပ်ထားပါသည်။

ကုမ္ပဏီမှ ရရှိသည့် ပေးရန်ရှိသည်များကို (၁၆-၁၁-၂၀၂၀) ရက်နေ့ထက် နောက်မကျစေဘဲ ဖော်ပြပါ
တရားဝင် စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိထံ အထောက်အထားခိုင်လုံစွာဖြင့် တင်ပြနိုင်ပါကြောင်း
ကြေညာအပ်ပါသည်။

ဦးရဲလင်းအောင်

မန်နေဂျင်းဒါရိုက်တာ

NAY LA DANA COMPANY LIMITED

ဒေါ်ခင်ဇာလီအောင်

တရားလွှတ်တော်ရှေ့နေ (စဉ်-၁၄၃၅၂)

စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိ

ဝေဖိုးစနစ် ကုမ္ပဏီလီမိတက်
(WAI PHYO DANA Co., Ltd)

(အစုရှင်များ၏ ဆန္ဒအရ ဖျက်သိမ်းဆုံး)

မြန်မာနိုင်ငံကုမ္ပဏီများအက်ဥပဒေပုဒ်မ ၂၀၈-င အရ အပြီးသတ်

နောက်ဆုံးအစည်းအဝေးဖိတ်ကြားခြင်း

အထက်ဖော်ပြပါ ကုမ္ပဏီလီမိတက် အစုရှင်များ၏ အပြီးသတ် နောက်ဆုံးအစည်းအဝေးကို
(၁၄-၁၁-၂၀၂၀) ရက်နေ့၊ နံနက် (၉:၀၀) နာရီတွင် ကုမ္ပဏီရုံးခန်း၌ ကျင်းပမည်ဖြစ်သဖြင့် အစုရှင်များအားလုံး
တက်ရောက်ကြပါရန် ဖိတ်ကြားအပ်ပါသည်။

အစည်းအဝေးတွင် စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိ၏ အစီရင်ခံစာနှင့် စာရင်းရှင်းတမ်းကို
တင်ပြကာ ကုမ္ပဏီအား အပြီးသတ် ဖျက်သိမ်းသွားမည်ဖြစ်ပါသည်။

ဒေါ်ခင်ဇာလီအောင်

စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိ

Wai Phyto Dana Co., Ltd (ဖျက်သိမ်းဆုံး)

အိုင်ကွန် ဒီဗဲလော့(ပ်)မဲ(န်ထ်)အန်(င်)အဲ(န်)လင်းနီးယားရင်း(င်) ကုမ္ပဏီလီမိတက်

ICON DEVELOPMENT & ENGINEERING Co.,Ltd အား

အစုရှင်များ၏ ဆန္ဒအရ စာရင်းရှင်းလင်းဖျက်သိမ်းခြင်း

၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလ (၉) ရက်နေ့တွင် ကုမ္ပဏီရုံးခန်း၌ ကျင်းပပြုလုပ်သော အစုရှင်များ၏
အထူးအစည်းအဝေးဆုံးဖြတ်ချက်အရ အိုင်ကွန် ဒီဗဲလော့(ပ်)မဲ(န်ထ်)အန်(င်)အဲ(န်) လင်းနီးယားရင်း(င်)
ကုမ္ပဏီလီမိတက် (ICON DEVELOPMENT & ENGINEERING Co.,Ltd) အား (၉-၁၀-၂၀၂၀)
ရက်နေ့မှစ၍ စာရင်းရှင်းလင်းဖျက်သိမ်းရန် ဆုံးဖြတ်ခဲ့ပြီးဖြစ်ပါသည်။ ယင်းသို့ စာရင်းရှင်းလင်းဖျက်သိမ်းရာတွင်
ဒေါ်မြင့်မြင့်အေး တရားလွှတ်တော်ရှေ့နေအား စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိအဖြစ် ခန့်အပ်လိုက်ပါသည်။
ကုမ္ပဏီမှ ရန်နှင့် ပေးရန်ရှိသည်များကို (၁) လအတွင်း နောက်ဆုံးထား၍ ဖော်ပြပါ စာရင်းရှင်းလင်း
ဖျက်သိမ်းရေးအရာရှိထံ တောင်းခံခြင်းများနှင့် ပေးသွင်းခြင်းများ ပြုလုပ်နိုင်ကြောင်း ကြေညာအပ်ပါသည်။

U THAN HTAY

MANAGING DIRECTOR

ICON DEVELOPMENT & ENGINEERING Co., Ltd

ဒေါ်မြင့်မြင့်အေး

တရားလွှတ်တော်ရှေ့နေ (စဉ်-၁၃၁၃၉)

စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိ

ကမ္ဘာမြေ ကွန်ပျူတာစနစ် ကုမ္ပဏီလီမိတက်
ကုမ္ပဏီစာရင်းအပြီးသတ်ဖျက်သိမ်းနိုင်ရန်အတွက်
နောက်ဆုံးအစည်းအဝေးတက်ရောက်ရန် ဖိတ်ကြားခြင်း

မြန်မာနိုင်ငံကုမ္ပဏီများဥပဒေပုဒ်မ ၃၅၇ (က) အရ ကုမ္ပဏီ၏ စာရင်းများကို အပြီးသတ် ဖျက်သိမ်းနိုင်ရန်အတွက် နောက်ဆုံးအစည်းအဝေးကို ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ (၁၆) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် ကွန်းပလပ် ၄၅၊ ၄၅ လမ်း၊ တာဝါဘီ၊ အခန်းအမှတ် ၆၀၇၊ ၆ လွှာ၊ ဗိုလ်တထောင်မြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီးတွင် ကျင်းပပြုလုပ်မည်ဖြစ်ပါသဖြင့် အစုရှင်များအားလုံး တက်ရောက်ကြပါရန် ဖိတ်ကြားအပ်ပါသည်။

အစည်းအဝေးတွင် စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိ၏ အစီရင်ခံစာ စာရင်းရှင်းလင်းချက်များနှင့် စာရင်းရှင်းလင်းပြီးစီးမှုများကို တင်ပြကာ ကုမ္ပဏီအား အပြီးသတ်ဖျက်သိမ်းသွားမည်ဖြစ်ပါသည်။

ဒေါ်နွဲ့ယဉ်ဝင်း

B.Com., CPA

စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိ

ကွန်းပလပ် ၄၅၊ ၄၅ လမ်း၊ တာဝါဘီ၊ အခန်းအမှတ် ၆၀၇၊

၆ လွှာ၊ ဗိုလ်တထောင်မြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး။

မြန်မာဟိနိုဒဲအင်တာနေရှင်နယ် ကုမ္ပဏီလီမိတက်
(Myanmar Hinode International Company Limited)

အစုရှင်များ ဆန္ဒအရ စာရင်းရှင်းလင်းဖျက်သိမ်းခြင်း

၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလ (၇) ရက်နေ့တွင် ကုမ္ပဏီရုံးခန်း၌ ကျင်းပပြုလုပ်သော အဖွဲ့ဝင် များ၏ အထူးအစည်းအဝေးဆုံးဖြတ်ချက်အရ မြန်မာဟိနိုဒဲအင်တာနေရှင်နယ် ကုမ္ပဏီလီမိတက် (Myanmar Hinode International Company Limited) အား (၇-၁၀-၂၀၂၀) ရက်နေ့မှစ၍ စာရင်းရှင်းလင်းဖျက်သိမ်းရန် ဆုံးဖြတ်ခဲ့ပြီးဖြစ်ပါသည်။ ယင်းသို့ စာရင်းရှင်းလင်းဖျက်သိမ်းရာတွင် ဒေါ်နွဲ့ယဉ်ဝင်း (B.Com. CPA) အား စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိအဖြစ် ခန့်အပ်လိုက်ပါသည်။

ကုမ္ပဏီမှ ရရန်နှင့်ပေးရန်ရှိသည်များကို တစ်လအတွင်း ဖော်ပြပါ စာရင်းရှင်းလင်းဖျက်သိမ်းရေး အရာရှိထံ တောင်းခံခြင်းနှင့် ပေးသွင်းခြင်းများ ပြုလုပ်နိုင်ကြောင်း ကြေညာအပ်ပါသည်။

ဦးမြင့်ဦး

ဒါရိုက်တာ

မြန်မာဟိနိုဒဲအင်တာနေရှင်နယ် ကုမ္ပဏီလီမိတက်

ဒေါ်နွဲ့ယဉ်ဝင်း

B.Com., CPA

စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိ

Myanmar Oxygen Corporation Co., Ltd

မြန်မာနိုင်ငံကုမ္ပဏီများဥပဒေပုဒ်မ ၃၄၈ အရ

ကုမ္ပဏီစာရင်းရှင်းလင်းဖျက်သိမ်းမည်ဖြစ်ကြောင်း ကြေညာချက်

၁။ အထက်ဖော်ပြပါ ကုမ္ပဏီလီမိတက် အစုရှင်များ၏ (၁၄-၁၀-၂၀၂၀) ရက်နေ့က ကျင်းပပြုလုပ်သော အစုရှင်များ၏အစည်းအဝေးအထူးဆုံးဖြတ်ချက်အရ ဤကုမ္ပဏီလီမိတက်အား စာရင်းရှင်းလင်းဖျက်သိမ်းရန်နှင့် စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိအဖြစ် ဦးခင်ဝင်း (ဥပဒေအကျိုးဆောင် စဉ်- ၂၆၅၇) အား ခန့်အပ်ရန် ဆုံးဖြတ်ခဲ့ပြီးဖြစ်ပါသည်။

၂။ သို့အတွက် စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိဖြစ်သော ဦးခင်ဝင်း ထံသို့ ကုမ္ပဏီ၏ မြီရှင်များသည် မိမိတို့၏ ကြွေးမြီတောင်းခံလွှာများကို (၁၆-၁၁-၂၀၂၀) ရက်နေ့ နောက်ဆုံးထားကာ သက်သေပြ စာရွက်စာတမ်း အထောက်အထားများနှင့်တကွ တင်ပြတောင်းခံနိုင်ကြောင်း အသိပေးကြေညာအပ်ပါသည်။

Aung Kyi Soe
Managing Director
Myanmar Oxygen Corporation Co., Ltd

ဦးခင်ဝင်း
[B.A., H.G.P., R.L., D.B.L., D.I.L., D.M.L.,
P.G.D.I.T (New Delhi); D:Jap; M.P.A., M.A (B.L.)]
စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိ

(ရုံး) အမှတ် ၁၇၅ (ပထမထပ်)၊ ၄၈ လမ်း၊ ဗိုလ်တထောင်မြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး။
(ဖုန်း-၀၉၅၀၀၈၅၈၃)

Greater Man International Trading Co., Ltd

မြန်မာနိုင်ငံကုမ္ပဏီများဥပဒေပုဒ်မ ၃၄၈ အရ

ကုမ္ပဏီစာရင်းရှင်းလင်းဖျက်သိမ်းမည်ဖြစ်ကြောင်း ကြေညာချက်

၁။ အထက်ဖော်ပြပါ ကုမ္ပဏီလီမိတက် အစုရှင်များ၏ (၁၄-၁၀-၂၀၂၀) ရက်နေ့က ကျင်းပပြုလုပ်သော အစုရှင်များ၏အစည်းအဝေးအထူးဆုံးဖြတ်ချက်အရ ဤကုမ္ပဏီလီမိတက်အား စာရင်းရှင်းလင်းဖျက်သိမ်းရန်နှင့် စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိအဖြစ် ဦးခင်ဝင်း (ဥပဒေအကျိုးဆောင် စဉ်- ၂၆၅၇) အား ခန့်အပ်ရန် ဆုံးဖြတ်ခဲ့ပြီးဖြစ်ပါသည်။

၂။ သို့အတွက် စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိဖြစ်သော ဦးခင်ဝင်း ထံသို့ ကုမ္ပဏီ၏ မြီရှင်များသည် မိမိတို့၏ ကြွေးမြီတောင်းခံလွှာများကို (၁၆-၁၁-၂၀၂၀) ရက်နေ့ နောက်ဆုံးထားကာ သက်သေပြ စာရွက်စာတမ်း အထောက်အထားများနှင့်တကွ တင်ပြတောင်းခံနိုင်ကြောင်း အသိပေးကြေညာအပ်ပါသည်။

Win Myo Chit
Managing Director
Greater Man International Trading Co., Ltd

ဦးခင်ဝင်း
[B.A., H.G.P., R.L., D.B.L., D.I.L., D.M.L.,
P.G.D.I.T (New Delhi); D:Jap; M.P.A., M.A (B.L.)]
စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိ

(ရုံး) အမှတ် ၁၇၅ (ပထမထပ်)၊ ၄၈ လမ်း၊ ဗိုလ်တထောင်မြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး။
(ဖုန်း-၀၉၅၀၀၈၅၈၃)

**COMPANY LIQUIDATION VOLUNTARY LIQUIDATION OF
ALPHA TECHNOLOGY & COMMUNICATION (MYANMAR) Co., Ltd**

In accordance with the **ALPHA TECHNOLOGY & COMMUNICATION (MYANMAR) Co., Ltd's** extraordinary annual general meeting resolution is passed at 13-10-2020 U Sun Tun (B.A., CPA., F.B.S.A) is appointed as company's liquidator on that meeting.

The company's creditors standing as at 13-10-2020 balance sheet date is requested to submit their claims together with the supporting legal documents to the abovementioned liquidator not later than one month.

MR. CHEONG JIN HAO
Managing Director
ALPHA TECHNOLOGY &
COMMUNICATION (MYANMAR) Co., Ltd

U SUN TUN
Certified Public Accountant P.27,
Company Liquidator

**COMPANY LIQUIDATION VOLUNTARY LIQUIDATION OF
L A COLLECTIVE COMPANY LIMITED**

In accordance with the **L A COLLECTIVE COMPANY LIMITED's** extraordinary annual general meeting resolution is passed at 13-10-2020 U Sun Tun (B.A., CPA., F.B.S.A) is appointed as company's liquidator on that meeting.

The company's creditors standing as at 13-10-2020 balance sheet date is requested to submit their claims together with the supporting legal documents to the abovementioned liquidator not later than one month.

Khoo Siow Kiat
Managing Director
L A Collective Co., Ltd

U SUN TUN
Certified Public Accountant P.27,
Company Liquidator

Myanmar National Harbour Engineering Co., Ltd

ကုမ္ပဏီစာရင်းအပြီးသတ်ဖျက်သိမ်းနိုင်ရန်အတွက် နောက်ဆုံးအစည်းအဝေးတက်ရောက်ရန်
 ဖိတ်ကြားချက်

မြန်မာနိုင်ငံကုမ္ပဏီများဥပဒေပုဒ်မ ၃၅၇ (က) အရ ကုမ္ပဏီ၏စာရင်းများကို အပြီးသတ်ဖျက်သိမ်း
 နိုင်ရန်အတွက် နောက်ဆုံးအစည်းအဝေးကို ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ (၁၅) ရက်နေ့၊ နံနက် (၁၀:၀၀)
 နာရီအချိန်တွင် Zone A-03-03, Golden City Business Center, ရန်ကင်းလမ်း၊ ရန်ကင်းမြို့နယ်၊ ရန်ကုန်မြို့တွင်
 ကျင်းပပြုလုပ်မည်ဖြစ်ပါသဖြင့် အစုရှင်များအားလုံး တက်ရောက်ကြပါရန် ဖိတ်ကြားအပ်ပါသည်။

U Myo Thet Tun

Liquidator

Myanmar National Harbour Engineering Co., Ltd
 09-795517564

Hitachi Home Electronics Myanmar Co., Ltd

(အစုရှင်များ၏ ဆန္ဒအလျောက် စာရင်းရှင်းလင်းဖျက်သိမ်းခြင်း)

[မြန်မာနိုင်ငံကုမ္ပဏီများအက်ဥပဒေ (ယခင်ဥပဒေ) ပုဒ်မ ၂၀၈ (င) အရ နှိုင်းဆော်လွှာ]

အထက်ပါ ကုမ္ပဏီ၏ နောက်ဆုံးစာရင်းရှင်းလင်းဖျက်သိမ်းခြင်းနှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံကုမ္ပဏီများ
 အက်ဥပဒေ (ယခင်ဥပဒေ) ပုဒ်မ ၂၀၈ (င) အရ စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိ၏ စာရင်းတင်ပြရန်နှင့်
 ရှင်းလင်းချက်ပေးရန် အစုရှင်များ၏ နောက်ဆုံးအထွေထွေအစည်းအဝေးကို Room 438 A Alexandra
 Road, # 01-01/02/03 Alexandra Technopark, Singapore 119967 ၌ ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ
 (၁၆) ရက်နေ့ နံနက် (၁၀) နာရီတွင် ကျင်းပမည်ဖြစ်ပါကြောင်း အသိပေးနှိုးဆော်အပ်ပါသည်။

ဒေါ်စန်းစန်းတင့်

(B.Com., CPA., D.B.L)

စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိ

MOL Myanmar Ltd

(အစုရှင်များ၏ ဆန္ဒအလျောက် စာရင်းရှင်းလင်းဖျက်သိမ်းခြင်း)

[မြန်မာနိုင်ငံကုမ္ပဏီများအက်ဥပဒေ (ယခင်ဥပဒေ) ပုဒ်မ ၂၀၈ (င) အရ နှိုင်းဆော်လွှာ]

အထက်ပါ ကုမ္ပဏီ၏ နောက်ဆုံးစာရင်းရှင်းလင်းဖျက်သိမ်းခြင်းနှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံကုမ္ပဏီများ
 အက်ဥပဒေ (ယခင်ဥပဒေ) ပုဒ်မ ၂၀၈ (င) အရ စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိ၏ စာရင်းတင်ပြရန်နှင့်
 ရှင်းလင်းချက်ပေးရန် အစုရှင်များ၏ နောက်ဆုံးအထွေထွေအစည်းအဝေးကို No.422, #05-02,
 International Commercial Center Strand Road, (Corner of Botahtaung Pagoda Road)
 Botahtaung Township, Yangon ၌ ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ (၁၆) ရက်နေ့ နံနက် (၁၀) နာရီတွင်
 ကျင်းပမည်ဖြစ်ပါကြောင်း အသိပေးနှိုးဆော်အပ်ပါသည်။

ဒေါ်နီလာသွင်

(B.Com., CPA., D.B.L)

စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိ